

ဓက္ခာပ္ပါဝင်

Dhamma Download မိသားစု

သင်တန်းသား / သူများအား

ပို့ချသင်ကြားအပ်စသာ

ရန်ကုန်မြို့၊ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်

စစ်ကွွေမြို့၊ ရခိုင်ပြည်နယ် ဓမ္မာစရိယတက္ကသိုလ်

လှည်းကူးမြို့၊ ဓမ္မာစရိယဉ်ကျောင်းတိုက် နာယကချုပ်ဆရာတော်

ဘဒ္ဒန္တသူခိုတ္ထာဘိဝံသ

၅၁

နို့ဘန်လမ်းပြ

ဝိသုဒ္ဓမဂ္ဂအာဏ်ဂာတာသင်တန်း

(23. 24.25.30.31 - 12 - 2017)

ဓာတေသာပုဒ္ဓာ

ကြမိနာ ပုညကမ္မန၊ သီယံ ပပွဲမိ နိမ့်တိုး
အန္တရာ အတိဇာတိသု၊ ဘဝ အဓိကပညပါ။

- ကြမိနာ ပုညကမ္မန - ဓမ္မခင်မင်၊ သူတော်စင်တို့ ဖြူစင် ကောင်းကျိုး၊ ပွားတိုးစေရန်၊ ဆန္ဒမွန်ဖြင့်၊ လွန်စွာကြီးကုတ်၊ အားထုတ်ပါရ ဤကောင်းမှုက စေတနာကြောင့်။
- နိမ့်တိုး - ရာဂ၊ ဒေါသ၊ မောဟထိန်းလီး၊ ဆယ်တစ်သီးသောမီးတို့၏၊ ြိမ်းအေးရာမျန်၊ ပြည်နိဗ္ဗာန်ကို။
- သီယံ - အလျင်အမြန်၊ မနေ့ကန်ဘဲး။
- ပပွဲမိ - မချုတ်မသွေး၊ ရောက်ရပါလို့။
- အန္တရာ - နိဗ္ဗာန်မရှိ၊ အလိုလိများ၊ သံသရာခမီးအကြေားပျော်။
- အတိဇာတိသု - ဖြစ်တိုင်း၊ ဖြစ်တိုင်းသောဘဝတို့၌
- အဓိကပညပါ - လောက+သာသန၊ နှစ်ဖြာ ကောင်းကျိုး၊ သယပိုးနိုင်ရန်၊ ထောမွန်ဥက္ကား၊ ပုဂ္ဂိုလ်မြတ်သည်။
- ဘဝ-ဘဝီး - မူချမသွေး ဖြစ်ရပါလို့။

“ဓာတေသာပကာာပီးစာတ် တရားမြတ် လွှမ်းပတ်ကဗ္ဗာ တည်ဆောသူ့”

31.12.2017

ဘဒ္ဒန္ဒသုနိဗ္ဗာသီပံာ

(နာယကချုပ်ဆရာတော်)

အလိုတော်ပြည့် ဓမ္မာစမိယတက္ကာလိုလ်၊ ရန်ကုန်။

၆၁-ရပ်ကွက်၊ စစ်တောင်းလမ်း၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်။

ရန်ကုန်တိုင်းဒေသကြီးး

ဖုန်း - ၀၉-၅၀၅၁၀၉၄၊ ၀၉၃၉၈၀၂၅၈၇၀



နိဗ္ဗာန်လမ်းပြ ဝိသုဒ္ဓမဂ်အငြကာ

နေ့တော် တသေ ဘဂဝတော် အရာပာဇာဌ သမ္မတမျှခြား

ကွန်ရက်ရှင်းသုံးပါးခသည်ကို ဖြစ်ခြင်း

နတ်သားအမေး။။ အန္တာရွှေ၊ ပဟိရွှေ၊ ရွှေယ ရှိတာ ပဇ္ဇာ။
တံ တံ ဂေါတမ ပုစ္စာမို့ ကော ကူမ ဝိရွှေယော ရှုံး။

- ဂေါတမ - ဂေါတမအန္တယ်ဖြစ်တော်မူသော မြတ်စွာဘုရား။
- ယာ ရွှေ - အကြင်တက္ာဘက္န်ရက်သည်။
- အန္တာရွှေ - အတွင်း၌ ဖွဲ့ယုက်ရှုပ်ထွေးမြေးရစ်တတ်၏။
- ပဟိရွှေ - အပျော် ဖွဲ့ယုက်ရှုပ်ထွေးမြေးရစ်တတ်၏။ (တစ်နည်းကား)
- အန္တာရွှေ ပဟိရွှေ- တွင်း၊ ပနှစ်ချက် ဖွဲ့ယုက်ရှုပ်ထွေး မြေးရစ်တတ်သောကြောင့် အန္တာ-
ရွှေ၊ ပဟိရွှေဟူ၍ အမည်ရ၏။
- တာယ ရွှေယ - ထိုတက္ာဘက္န်ရက်သည်။
- ပဇ္ဇာ - သတ္တဝါအပေါင်းကို။
- ရှိတာ - ဖွဲ့ယုက်ရှုပ်ထွေးမြေးရစ်အပ်၏။
- တံ - တသွား - ထိုကြောင့်။
- တံ - ထိုရှင်တော်ဘုရားကို။
- ပုစ္စာမို့ - မေးလျှောက်ပါ၏။
- ကူမ ရှုံး - ကြိုတက္ာဘက္န်ရက်ကို။



- ကော** - အဘယ်သူသည်။
ဂိဇ္ဇာယေ - ခုတ်ဖြတ်ဖောက်ထွင်း ဖြေရှင်းနိုင်ပါအံနည်း။

အဓိပါယ်ကား။။ တက္ကာသည် ကွန်ရက်သဖွယ် ဖွဲ့ယှက်တတ်သောကြောင့် အောမည်၏။ အာရုံခြောက်ပါး၍ အောက်ထက်မချုန် ဝန်းကျင်ရံ၍ အဖန်ဖန်ဖြစ်၏။ ဝါးရံခြီးပတ် ဌီကပ်ယှက်မြေး ရှုပ်ထွေးဖွဲ့ရတ်၏။ မိမိပစ္စည်း၊ မိမိကိုယ် အမျှတိကာယတနတို့၌ ဖွဲ့ယှက်တတ်သောကြောင့် အန္တာရောမည်၏။ သူတစ်ပါးပစ္စည်း၊ သူတစ်ပါးကိုယ် ဗာဟိရာယတနတို့၌ ဖွဲ့ယှက်တတ်သောကြောင့် ပဟိဇ္ဇာမည်၏။ ဤသို့ တွင်းပနှစ်ချက် ဖွဲ့ယှက်ရှစ်ပတ်၏။ သတ္တဝါအပေါင်းသည် ဤတက္ကာရှုပ်ထွေး မြေးရှစ်တိုင်း ခံနေရ၏။ ဤသို့ ဘုံသုံးပါးလုံး ဝန်းကျင်ဖွဲ့ချုပ်သော တက္ကာရှုပ်ကို အဘယ်သူသည် ခုတ်ဖြတ်ဖောက်ထွင်း ဖြေရှင်းနိုင်ပါအံနည်းဟု နတ်သားတစ်ဦး သံသယဖြစ်၍ သာဝတ္ထိပြည့်၍ ဘုရားရှင်ထဲ ချဉ်းကပ်၍ မေးလျှောက်လေ၏။

ဗုဒ္ဓအဖြေ။။ သီလေ ပတီဌာယ နရော သပ္ပါယော စိတ္ထံ ပည့္း ဘာဝယံ။
အာတာပါ နိုပကော ဘိက္ခာ။ သော ကူးမံ ဂိဇ္ဇာယေ အော်။

- ဒေဝပ္ပတ္တ** - နတ်သား။
သပ္ပါယော - တိဟိတ်ပဋိသန္ဓာန့်ယှဉ်သော ကမ္မာပညာရှိသော။
ယော နရော - အကြောင်သူသည်။
သီလေ - ကိုယ်နှုတ်စောင့်ထိန်းသော သီလျှော်။
ပတီဌာယ - မြို့စွာတည်၍။
အာတာပါ - ကိုလေသာ လက်မခံ ပယ်လှန်သော လုံလရှိသည်ဖြစ်၍။
နိုပကော - ကိစ္စအားလုံး၍ အကျိုးပြီးအောင်နှိုင်းယှဉ်တတ်သော ပညာရှိသည်ဖြစ်၍။
စိတ္ထံ - အဓိစိတ္ထသမာဓိကိုလည်း။ (ဝါ) သမာပတ်ရှစ်ပါးကိုလည်း။
ဘာဝယံ - ပွားစေ၏။
ပည့္း - ဝိပသနာပညာကိုလည်း။
ဘာဝယံ - ပွားစေ၏။
ဘိက္ခာ - သံသရာဘေးရှုလေ့ရှိသော။
သော နရော - ထိုသူသည်။
ကူးမံ အော် - ဤတက္ကာကွန်ရက်ကို။
ဂိဇ္ဇာယေ - ခုတ်ဖြတ်ဖောက်ထွင်း ဖြေရှင်းနိုင်၏။



- ✓ ပဋိသန္ဓာစီတ်နှင့်အတူဖြစ်သော ပညာသည် **ကမ္မပညာမည်၏။**
ရွေးကံစီမံသော **ဘတိပညာဖြစ်၏။** ယခုဘဝ ပြုလုပ်၍ မဖြစ်။
ထိပညာမျိုးရိုးရှိသောသူသည် တိဟိတ်ပုဂ္ဂိုလ်မည်၏။
- ✓ သတ္တဝါသည် **နရမည်၏။**
သီလကို ကောင်းစွာဖြည့်ကျင့်သောသူသည် သီလ၌ တည်သည်မည်၏။
- ✓ ကိုလေသာကို လက်မခံပယ်လှန်သော လုံလသည် **အာတာပမည်၏။**
ထိုလုံလရှိသူသည် အာတာပါမည်၏။
- ✓ ပါဋိဟာရိယပညာသည် **နေပက္ခပညာမည်၏။**
- ✓ **ဉာဏ်အချိန်ကား ပညာသင်ချိန်၊ ဉာဏ်အချိန်ကား အငြကထာမေးမြန်းချိန်စသည်ဖြင့် နှင့်ချိန်တတ်သော ပညာသည် အခါခပ်သိမ်းနေရာတိုင်း ဆောင်ယူအပ်သောကြောင့် ပါဋိဟာရိယပညာမည်၏။**
သမာပတ်ရှစ်ပါးသည် ပွားစေအပ်သော **စိတ်မည်၏။** **အမိမိတ္ထမည်၏။** စိတ်ကို အဦးပြု၍
သမာဓိကို ဟောသည်။
- ✓ ဝိပဿနာပညာသည် ပွားစေအပ်သော **ပညာမည်၏။**
- ✓ သံသရာတေးကို ရှုသောသူသည် **ဘိက္ခာမည်၏။**
ဉာဏ် ပဋိသန္ဓာပညာ, ပါဋိဟာရိယပညာ, ဝိပဿနာပညာဟု သုံးကြိမ်လာ၏။ သီလ,
သမာဓိ, ပညာ သုံးရပ်၊ ဝိရိယ ဉာဏ်ရားခြောက်ပါးရှိသောသူသည် တက္ကာရှုပ်ကို ခုတ်ဖြတ်
ဖောက်ထွင်းဖြေရှင်းနိုင်၏။

ဥပမာကား။ ။ ။ သီလသည် **မြေနှင့်တူ၏။**

သမာဓိသည် **ကျောက်နှင့်တူ၏။**

ဝိပဿနာပညာသည် **သွေးအပ်သော ဓားမနှင့်တူ၏။**

ဝိရိယသည် **ခွဲနှားနှင့်တူ၏။**

ပါရိဟာရိယပညာသည် **လက်နှင့်တူ၏။**

တက္ကာရှုပ်သည် **ဝါးရုံကွန်ရက်နှင့်တူ၏။**

တိဟိတ်ပုဂ္ဂိုလ်သည် သီလမြော်ရပ်တည်၍ သမာဓိကျောက်၌ ထက်စွာသွေးအပ်သော
ဝိပဿနာဓားမကို ဝိရိယခွဲနှားအားသည် ကူညီကာချိပင့်အပ်သော ပါရိဟာရိယပညာလက်ဖြင့်
ကိုင်မြောက်၍ မိမိသန္ဓာန်၌ အစဉ်မပြတ်ဖြစ်သော တက္ကာရှုပါးရုံကွန်ရက်ကို ခုတ်ဖြတ်
ဖောက်ထွင်းဖြေရှင်းနိုင်၏။ မင်ခက္ခာ၌ အကြွင်းမဲ့ ဖြေရှင်းဆဲဖြစ်၏။ ပိုလ်ခက္ခာ၌ ဖြေရှင်းပြီးဖြစ်၍
တစ်လောကလုံး၏ မြတ်သောအလှုံးကို ခံထိုက်သောသူ ဖြစ်၏။ ဉာဏ်ကား ဂါထာ၏ အဓိပ္ပာယ်
တည်း။



ဝိသူဒ္ဓမာရီများ

- ✓ ထက်ဝန်းကျင်စင်ကြယ်သော နိဗ္ဗာန်သည် ဂိသူဒ္ဓမည်၏။
- ✓ နိဗ္ဗာန်ရကြောင်းအကျင့်သည် ဂိသူဒ္ဓမာရီမည်၏။
- ✓ နိဗ္ဗာန်ရကြောင်း ဂိသူဒ္ဓမာရီ အနည်းဆုံးဟောသည်။
- ✓ “သဖွေ သခါရာ အနိစ္တ၊ ယဒါ ပညာယ ပသာတီ”စသည်ဖြင့် ဟောရာ၌ ဌီးငွေ့အောင် ရှုသော ပိပသာနာပညာများသာ ဂိသူဒ္ဓမာရီမည်၏ဟု ဟောသည်။ သမထကို မဟော။
- ✓ “ယမ့် စုံနှုန်း ပညာ စ၊ သဝေ နိဗ္ဗာန် သန္တိကေ”ဟု ဟောရာ၌ အခြေခံစုံနှုန်းဖြင့် ပိပသာနာ ပညာသည် ဂိသူဒ္ဓမာရီမည်၏။
- ✓ “ကမ္မာ ဝိဇ္ဇာ စ ဓမ္မာ စ”စသည်ဖြင့် ဟောရာ၌ မာရီစေတနာ၊ သမ္မာဒီဋီး၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇာပါဒ၊ ကြွင်းမဂ္ဂင်လေးပါး ဤမာရီစေတနာဖြင့် မဂ္ဂင်ရှစ်ပါးသည် ဂိသူဒ္ဓမာရီမည်၏။
- ✓ “သမ္မာဒါ သီလသမ္မန္တာ”စသည်ဖြင့် ဟောရာ၌ သီလ၊ သမာဓိ၊ ပညာ၊ ဝိရိယ၊ ကိုယ့် အသက်မင့်သောစိတ် ဤပါးပါးသည် ဂိသူဒ္ဓမာရီမည်၏။
- ✓ အချို့နေရာ၌ သတိပဋိနာန်လေးပါးသည်လည်းကောင်း၊ အပွဲမာဒ်၌ မွှေလျှော်ခြင်း သည်လည်းကောင်း ဂိသူဒ္ဓမာရီမည်၏။
- ✓ ဤ“သီလ ပတိဋ္ဌယ နရော”စသည်ဖြင့် ဟောရာ၌ကား သီလ၊ သမာဓိ၊ ပညာကို အိုးပြု၍ ဤသုံးပါးပါးသည် ဂိသူဒ္ဓမာရီမည်၏ဟု ဟောသည်။
- ✓ ဤဂိသူဒ္ဓမာရီတို့သည် တက္ကာရှုပ်ကို ဖြေရှင်းသော တရားတို့သာ ဖြစ်ကုန်၏။

တိုက်ကိုးခုကိုပြခြင်း

ဤနိဗ္ဗာန်ရကြောင်း သီလ၊ သမာဓိ၊ ပညာသုံးပါးတို့တွင် -

- ၁။ သီလဖြင့် အဓိသီလသီက္ခာသုံးပါးကိုပြ၏။ ဝါ- သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇာပါဒရှင်သုံးပါးကိုပြ၏။
- ✓ သမာဓိဖြင့် အဓိစိတ္တသီက္ခာကိုပြ၏။ ဝါ-သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်သုံးပါးကိုပြ၏။
- ✓ ပညာဖြင့် အဓိပညာသီက္ခာကိုပြ၏။ ဝါ-သမ္မာဒီဋီး၊ သမ္မာသက်ပွဲမဂ္ဂင်နှစ်ပါးကိုပြ၏။



ဝိသုဒ္ဓမဂ္ဂအငြကာတေ

- ၂။ (တစ်နည်း) သီလဖြင့် သာသနာတော်၏ အစကောင်းခြင်းကို ပြု၏ (သီလသည် ကုသိုလ်တို့၏ အစဖြစ်၏။ မကောင်းမှုဟူသမျှ မပြုအပ်ဟု ဟောသည်။အောက်မှာ တိုင်းနှလုံး သာယာခြင်းစသော ဂုဏ်ကိုဆောင်သောကြောင့် ကောင်း၏ဟူလို့။)

✓ သမာဓိဖြင့် အလယ်ကောင်းခြင်းကို ပြု၏။ (ကုသိုလ်ဟူသမျှကို ဆည်းပူးအပ်၏ဟု ဟောသည်။ ကုန်ခိုးစစ်သော အဘိညာဂုဏ်ကို ဆောင်သောကြောင့် ကောင်း၏ဟူလို့။)

✓ ပညာဖြင့် အဆုံးကောင်းခြင်းကို ပြု၏။ (မိမိထိတ် စင်ကြယ်အောင်ပြုအပ်၏ဟု ဟောသည်။ ကုန်ခိုး၊ အနိုးရုံးတို့ကြောင့် မတုန်လှပ်သော တာဒိဂုဏ်ကို ဆောင်သောကြောင့် ကောင်း၏ဟူလို့။)

၃။ (တစ်နည်း) သီလဖြင့် ဝိဇ္ဇာသုံးပါး၏ ဥပန်သုယေသနကို ပြု၏။
(သီလပြည့်စုံခြင်းကို မြှုပ် ဝိဇ္ဇာသုံးပါးရသည်။)

✓ သမာဓိဖြင့် အဘိညာခြောက်ပါး၏ ဥပန်သုယေသနကို ပြု၏။
(သမာဓိပြည့်စုံခြင်းကို မြှုပ် အဘိညာခြောက်ပါးရသည်။)

✓ ပညာဖြင့် ပဋိသွေးစိန်းပါး၏ ဥပန်သုယေသနကို ပြု၏။
(ပညာပြည့်စုံခြင်းကို မြှုပ် ပဋိသွေးစိန်းပါးရသည်။)

၄။ (တစ်နည်း) သီလဖြင့် ကာမသုခလ္လာကာနှင့်ယောဂ - အစွမ်းပယ်ခြင်းကို ပြု၏။

✓ သမာဓိဖြင့် အတ္ထကိုလမထာနှင့်ယောဂ အစွမ်းပယ်ခြင်းကို ပြု၏။

✓ ပညာဖြင့် မဏီမပဋိပဒါ မြှုပ်ခြင်းကို ပြု၏။

၅။ (တစ်နည်း) သီလဖြင့် အပါယ်လေးဘုံမှ လွှတ်မြောက်ခြင်းကို ပြု၏။

✓ သမာဓိဖြင့် ကာမ ၁၁-ဘုံမှ လွှတ်မြောက်ခြင်းကို ပြု၏။

✓ ပညာဖြင့် ၃၁-ဘုံမှ လွှတ်မြောက်ခြင်းကို ပြု၏။

၆။ (တစ်နည်း) သီလဖြင့် တဒဂ်ပဟာန်ဖြင့် ကိုလေသာပယ်ခြင်းကို ပြု၏။

✓ သမာဓိဖြင့် ဝိက္ခမ္မနပဟာန်ဖြင့် ကိုလေသာပယ်ခြင်းကို ပြု၏။

✓ ပညာဖြင့် သမုတ္တဒပဟာန်ဖြင့် ကိုလေသာပယ်ခြင်းကို ပြု၏။



- ၃။ (တစ်နည်း) သီလဖြင့် ဝိတိက္ခာမကိုလေသာ၏ ဆန့်ကျင့်ဘက်ကို ပြ၏။
✓ သမာဓိဖြင့် ပရီယဉ်ဌာနကိုလေသာ၏ ဆန့်ကျင့်ဘက်ကို ပြ၏။
✓ ပညာဖြင့် အနုသယကိုလေသာ၏ ဆန့်ကျင့်ဘက်ကို ပြ၏။
- ၄။ (တစ်နည်း) သီလဖြင့် ဒုစရိတ်ကိုလေသာကို သုတ်သင်ခြင်းကို ပြ၏။
✓ သမာဓိဖြင့် တဏောကိုလေသာကို သုတ်သင်ခြင်းကို ပြ၏။
✓ ပညာဖြင့် ဒိဋ္ဌကိုလေသာကို သုတ်သင်ခြင်းကို ပြ၏။
- ၅။ (တစ်နည်း) သီလဖြင့် သောတာပန်၊ သကဒါဂါမ်၏ ဖြစ်ကြောင်းကို ပြ၏။
(သောတာပန်၊ သကဒါဂါမ်သည် သီလ ပြည့်အောင် ကျင့်သည်။)
✓ သမာဓိဖြင့် အနာဂတ်၏ ဖြစ်ကြောင်းကို ပြ၏။
(အနာဂတ်သည် သမာဓိပြည့်အောင့် ကျင့်သည်။)
✓ ပညာဖြင့် ရဟန္တာ၏ ဖြစ်ကြောင်းကို ပြ၏။
(ရဟန္တာသည် ပညာပြည့်အောင် ကျင့်သည်။)

ဤသို့ သိက္ခာသုံးပါး၊ ကောင်းခြင်းသုံးပါး၊ ဥပန်သယယသုံးပါး၊ နှစ်ပါးကြည်၍ မဏီမပဋိပဒါ
နှဲခြင်းသုံးပါး၊ လွတ်မြောက်ခြင်းသုံးပါး၊ ပယ်ခြင်းသုံးပါး၊ ဆန့်ကျင့်ဘက်သုံးပါး၊ သုတ်သင်ခြင်း
သုံးပါး၊ ဖြစ်ကြောင်းသုံးပါးအားဖြင့် တိကကိုးပါးကိုလည်းကောင်း၊ တစ်ပါးသော ဂုဏ်တိက
တို့ကိုလည်းကောင်း သီလ၊ သမာဓိ၊ ပညာသုံးပါးဖြင့် ပြတော်မူ၏။

နိဒါန်းပြီး၏။



၈၁။ (၁)

သီလနိဒ္ဓသ = သီလကို အကျယ်ပြုဆိုခြင်း

သီလအမေး + အပြီ ရ-ပုံ၏

ဤဂါထာတွင် အစွာအကျိုးဝင်သော သီလ၌ -

- ၁။ အဘယ်တရားသည် သီလမည်သနည်း။
- ၂။ အဘယ်အနက်ကြောင့် သီလမည်သနည်း။
- ၃။ သီလ၏ လက္ခဏ၊ ရသ၊ ပစ္စပဋ္ဌာန်၊ ပဒ္ဒာန်တို့သည် အဘယ်နည်း။
- ၄။ သီလသည် အဘယ်အကျိုးရှိသနည်း။
- ၅။ သီလသည် အဘယ်သို့ အပြားရှိသနည်း။
- ၆။ သီလ၏ ညစ်နွမ်းကြောင်းကား အဘယ်ပါနည်း။
- ၇။ သီလ၏ ဖြူစင်ကြောင်းကားအဘယ်ပါနည်း။ ဤသို့ မေးအပ်၏။

၁။ သီလမည်သောတရား

အဘယ်တရားသည် သီလမည်သနည်း?။

စေတနာသည်လည်းကောင်း၊ စေတသိက်သည်လည်းကောင်း၊ သံဝရသည်လည်းကောင်း၊ အဝိတိက္ခမသည်လည်းကောင်း သီလမည်၏။

ခဲ့ဗျားအဲ့။

- ၁။ ပါကာတိပါတစသည်မှ ရှောင်ကြုံသောသူ၏ စေတနာသည်လည်းကောင်း၊ ဝတ်အကျင့်ဖြည့်ကျင့်သောသူ၏ စေတနာသည်လည်းကောင်း **စေတနာသီလမည်၏။**
- ၂။ ပါကာတိပါတစသည်မှ ရှောင်ကြုံသောသူ၏ ဝိရတိစေတသိက်သုံးခုသည် **စေတသိကသီလမည်၏။**

(တစနည်း)

- ၁။ ပါကာတိပါတစသော ကာယဒုစရိတ်၊ ဝစီဒုစရိတ်တို့ကို ပယ်စွန်းသော သူ၏ ခုနှစ်ပါးသော ကမ္မပထစေတနာတို့သည် **စေတနာသီလမည်၏။**



- JII မနေ့ခုစွဲရှိက်သုံးပါးကို ပယ်စွန့်သောသူ၏ အနားဖွဲ့၊ အဗျာပါဒ၊ သမ္မာဒီဇိုးတို့သည် (ဝါ-အလောဘ၊ အဒေါသ၊ အမောဟတို့သည်) စေတသိကသီလမည်၏။
- ၃။ “ပါတီ၊ သတိ၊ ဉာဏ်၊ ခန္ဓာ ဝိရိ၊ သံဝရ”-ဟူသော သံပေါက်အရ ၁-ပါတီမောက္ခသံဝရ ၂-သတိသံဝရ ၃-ဉာဏသံဝရ ၄-ခန္ဓာသံဝရ ၅-ဝိရိယသံဝရ ၆-ပါးသည် သီလသံဝရမည်၏။
- ✓ မကောင်းမှုကြောက်၍ သမ္မာတွေ့မှ ရှောင်ကြော်ခြင်းသည်လည်း သံဝရသီလမည်၏။
- ၄။ သီလဆောက်တည်၍ ကိုယ်၊ နှုတ်ဖြင့် မလွန်ကျူးခြင်းသည် အဝိတိက္ခမသီလမည်၏။

သံဝရပါးပါးတို့တွင် -

- ၁။ ပါတီမောက္ခသံဝရနှင့် ပြည့်စုံခြင်းဟူသော သီလသည် ပါတီမောက္ခသံဝရမည်၏။
- ၂။ စက္ခတ္တာ၊ သောတိန္တာစသည်ကို စောင့်စည်းခြင်းဟူသောသတိသည် သတိသံဝရမည်၏။
- ၃။ တက္ကာ၊ ဒီဇိုးစသော ကိုလေသာအလျဉ်တိုကို ပိတ်ဆိုခြင်း (ဝါ) အကြွင်းမှုဖြတ်ခြင်းဟူသော ပညာသည် ဉာဏသံဝရမည်၏။ ပစ္စည်းလေးပါး ဆင်ခြင်း၍ သုံးဆောင်ခြင်းသည်လည်း ဉာဏသံဝရမည်၏။
- ၄။ အချမ်း၊ အပူစသည်ကို သည်းခံခြင်းဟူသော အဒေါသပြဋ္ဌာန်းသော ခန္ဓာသည် ခန္ဓာသံဝရ မည်၏။
- ၅။ ဖြစ်ပေါ်လာသော ကာမဝိတက်စသည်တိုကို လက်သင့်မခံ အားထုတ်၍ ပယ်လှန်ခြင်း-ဟူသော ဝိရိယသည် ဝိရိယသံဝရမည်၏။ အာဖိဝပါရိသူ့ဒီသီလသည်လည်း ဝိရိယ သံဝရမည်၏။ (ဝိသုဒ္ဓိဒ္ဓဘာဂူ။)

JII သီလအနုက်

အဘယ်အနက်ကြောင့် သီလမည်သနည်း?

- “သီလနေ့တွေ့နှင့် သီလ”ဟူသော ဝစနတ္တနှင့်အညီ ကောင်းစွာထားခြင်းဟူသော သီလန အနက်ကြောင့် (ဝါ)ကောင်းစွာ တည်ရာဟူသော သီလနအနက်ကြောင့် သီလမည်၏။
- ✓ ကာယကံစသည်ကို ဖရိုဖရဲ့မဖြစ်အောင် စောင့်စည်း၍ ထားခြင်း သမာဓနသည် သီလ အနက်မည်၏။ (ဝါ) စတုဘူးမကကုသိုလ်တို့၏ အကြောင်းရင်းဖြစ်၍ တည်ရာဖြစ်ခြင်း ဥပောရကာသည် သီလနအနက်မည်၏။



၃။ လက္ခဏာခိုဓတ္ထကဗာ

သီလ၏ လက္ခဏာ၊ ရသ၊ ပစ္စပဋ္ဌာန်၊ ပဒ္ဓာန်တို့သည် အဘယ်နည်း?

- ၁။ ကာယကံသည်ကို ကောင်းစွာထားခြင်းသည် (၀) ကုသိုလ်တို့၏ တည်ရာဖြစ်ခြင်းသည်
သီလ၏ လက္ခဏာမည်၏။
(စေတနာသီလစသည်ဖြင့် သီလအပြားများသော်လည်း ဤလက္ခဏာချည်းသာတည်း။)
- ၂။ ဒုသီလဖြစ်ကြောင်း အကုသိုလ်ကို ဖျက်ဆီးခြင်းသည် (**ကိစ္စ**)ရသမည်။
- ✓ အပြစ်က်းသောဂုဏ်နှင့် ပြည့်စုံခြင်းသည် (**သမွတ္တိ**)ရသမည်၏။
- ၃။ ကိုယ်၊ နှုတ်၊ စိတ် စင်ကြပ်ခြင်းဖြင့် ရှုသူဉာဏ်အား ထင်ခြင်းသည် (ဥပဋ္ဌာနာကာရ)
ပစ္စပဋ္ဌာန်မည်၏။ နှလုံးသာယာခြင်းစသော အကျိုးသည် (**ဖလ**)**ပစ္စပဋ္ဌာန်မည်၏။**
(သီလအသုံးပြုရန် ဖလပစ္စပဋ္ဌာန်ကို များစွာဆိုလတ္တံ့။)
- ၄။ ဟိရိ၊ ဉာဏ်ပွဲသည် **ပဒ္ဓာန်မည်၏။** နီသောအကြောင်းမည်၏။
(တရားနာခြင်းစသည်တို့ကား ဝေးသောအကြောင်းဖြစ်၍ ပဒ္ဓာန်မမည်။ အရှင်၊ အကြောက် ရှိလှုင် ဆောက်တည်နိုင်၍ သီလဖြစ်၏။ မကျိုးလွန်မှု၍ သီလတည်၏။)

၄။ သီလအနိုင်သာကာ = သီလအကျိုးအာနိုင်ကို ပြဆိုခြင်း

သီလသည် အဘယ်အကျိုး ရှိသနည်း?

သီလသည် စိတ်နှလုံးသာယာခြင်းစသော များသောအကျိုးရှိ၏။ မိမိ၏ စင်ကြပ်သော
သီလကို ဆင်ခြင်၍ ငါ၏သီလ ကောင်းလေစွဟု ဝမ်းမြောက်သောကုသိုလ်သည် စိတ်နှလုံး
သာယာခြင်းမည်၏။ အပိုပွဲနိုင်သာရမည်၏။

သီလအကျိုး ၅-ပါး = သီလရှိသောသူသည် -

- ၁။ မွေမွေလျှော့လျှော့ မရှိခြင်းကြောင့် စည်းစိမ်များစွာရ၏။
- ၂။ သတင်းကောင်းကော်စော၏။
- ၃။ ချည်းကပ်ရာတွင် ပရိသတ်၌ မျက်နှာငယ်ခြင်း မရှိ။
- ၄။ သေသေအခါ မတွေ့မဝေ သေရ၏။ ကုသိုလ်ကံသော ကောင်းသော နိမိတ်ထင်သော
ကြောင့် တွေ့ဝေခြင်း၊ စိတ်ညစ်ခြင်းမရှိ။ ကြည်လင်စွာ သေရ၏။
- ၅။ သေပြီးသောအခါ သုဂတ္တဘုံသို့ လားရ၏။ ဤသို့ အကျိုးငါးပါးရှိ၏။

(ဒီ၂။၃။ အ။၂။၂။၁။ ဝိသုဒ္ဓမ္မအဋ္ဌကဗာ)



အာကခေါ်ယဉ်သုတေသန -

- ၁။ ချစ်သားရဟန်းတို့ သီတင်းသုံးဖော်တို့သည် ချစ်ခင်သောမျက်စီဖြင့် ကြည့်ရခြင်း၊ မေတ္တာပို့ခြင်း၊ အလေးပြုခြင်း၊ ချီးမွှမ်းခြင်းကို အလိုရှိလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၂။ ပစ္စည်းလာသ်ပေါ်များခြင်းကို အလိုရှိလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၃။ မိမိအား ပစ္စည်းလျှော်တို့ကို အကျိုးများစေလိုလျှင် အလိုရှိလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၄။ မိမိကို အောက်မေ့သော ဆွဲမျိုးပြီတွာတို့ကို အကျိုးများစေလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၅။ ကုသိုလ်၌ ပျင်းရှုခြင်း၊ ကာမဂ္ဂက်တို့၌မွေ့လျှော်ခြင်းကို ပယ်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၆။ ကြောက်လန်ခြင်းကို ကြောက်ဖွယ်အာရုံကို ပယ်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၇။ ရှုပစ္စာန်ကို ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၈။ အရှုပစ္စာန်ကို ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၉။ သောတာပန်တည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၁၀။ သကဒါဂါမ်တည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၁၁။ အနာဂတ်မီတည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၁၂။ ပုံဖွေနိုဝင်ဘူး၊ ဒီပွဲစက္ခ၊ ဒီပွဲသောတ၊ စေတောပရိယ၊ ကဲ့ဒီဝိစဟူသော လောကီအဘိညာလီးပါးရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။
- ၁၃။ အာသဝက္ခယဉ်ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်-ဟု ဟောပါသည်။
(၁၁။ ၃၉။ အာကခေါ်ယဉ်သုတေသန)

ဋီကာ၌ သီလထောမနသုတေသနတွင် သီလအကျိုး ၁၃-ပါးဟု ဆို၏။

အမြဲက်အားဖြင့်ကား -

- ၁။ သာသနာ၌ အမျိုးကောင်းသားတို့၏ ထောက်တည်ရာကား သီလသာတည်း။ သီလအပြင်မရှိ။ ထို့ကြောင့် သီအကျိုးကုန်စင်အောင် အဘယ်သူ ဟောနိုင်အုံနည်း။
- ၂။ သတ္တဝါတို့ ကိုလေသာအညစ်အကြေးစင်ကြယ်အောင် မြစ်ကြီးလီစင်းရေ မတတ်နိုင်။ သီလရေစင် တတ်နိုင်၏။
- ၃။ သတ္တဝါတို့ကိုလေသာအပူပြုမ်းအောင် မိုးသက်လေညင်း စန္ဒကူး ရွှေ ပုလ မြေ ပတ္တမြား လရောင် မတတ်နိုင်။ သီလအအေးဓာတ် တတ်နိုင်၏။



ဝိသုဒ္ဓမ္မအဋ္ဌကဗာ

- ၄။ သီလနှင့်တူသော နံသာမရှိ။ လေအောက် လေထက် အတူမွေး၏။
 ၅။ သီလသည် နတ်ပြည်တက်လိုလျှင် စောင်းတန်း၊ နိဗ္ဗာန်ဝင်လိုလျှင် တံခါး။
 ၆။ သီလတန်ဆာဆင်သောရဟန်းသည် ပုလဲ၊ ပတ္တမြားတန်ဆာဆင်သော ပြည့်ရှင် မင်းထက်
 တင့်တယ်၏။
 ၇။ သီလသည် အတ္ထာနုဝါဒဘေးစသည်ကို ဖျက်ဆီးရှု ကျော်စောခြင်း၊ ဝမ်းမြောက်ခြင်းတိုကို
 ဖြစ်စေနိုင်၏။
 ဤကား လောကီ၊ လောကုတ္ထရာဂုဏ်အလုံးစုံတို့၏ အမြစ်ရင်း အပြစ်ကင်းသောသီလ၏
 အကျိုးအမြက်တည်း။ (ဝါ-ဖလပစ္စပဋ္ဌာန်၏ အမြက်တည်း။)

(ဝိသုဒ္ဓီ ၁၁၀။)

၅။ သီလပွဲတောဒ = သီလအခြားပြဿနာများ

သီလသည် အဘယ်သို့ အပြား ရှိသနည်း?

ဤအလုံးစုံသော သီလသည် မိမိ၏ သီလနလက္ခဏာအားဖြင့် တစ်ပါးတည်းအဖို့ရှိ၏။

နှစ်ပါးစုံတွဲ၍ပြခြင်း ဒုကသီလ ၃-မျိုး

- ၁။ စာရိတ္ထ၊ ဝါရိတ္ထအားဖြင့် နှစ်ပါး။
 ၂။ အာသီသမာစာရိက၊ အာဒီပြဟွှေစရိယကအားဖြင့် နှစ်ပါး။
 ၃။ ဝိရတိ၊ အဝိရတိအားဖြင့် နှစ်ပါး။
 ၄။ နိသိတ၊ အနိသိတအားဖြင့် နှစ်ပါး။
 ၅။ ကာလပရိယန္တ၊ အာပါကာကောင့်ကအားဖြင့် နှစ်ပါး။
 ၆။ သပရိယန္တ၊ အပရိယန္တအားဖြင့် နှစ်ပါး။
 ၇။ လောကိယ၊ လောကုတ္ထရအားဖြင့် နှစ်ပါးပြား၏။

သုံးပါးစုံတွဲ၍ပြခြင်း တိကသီလ ၅-မျိုး

- ၁။ ဟိန်၊ မဏီမ၊ ပက္ခိတအားဖြင့် သုံးပါး။
 ၂။ အတ္ထာဓိပတေယျ၊ လောကာဓိပတေယျ၊ ဓမ္မဓိပတေယျအားဖြင့် သုံးပါး။
 ၃။ ပရာမငြှေ၊ အပရာမငြှေ၊ ပဋိပသ္မဒ္ဓအားဖြင့် သုံးပါး။
 ၄။ ဝိသုဒ္ဓီ၊ အဝိသုဒ္ဓီ၊ ဝေမတိကအားဖြင့် သုံးပါး။
 ၅။ သေက္ခာ၊ အသေက္ခာ၊ နေဝသေက္ခာနာသေက္ခာအားဖြင့် သုံးပါးပြား၏။



လေးပါးစုတဲ့၍ပြခြင်း စတုက္ကသီလ ၄-မျိုး

- ၁။ ဟာနဘာဂိယ, ဦးတိဘာဂိယ, ပိသေသဘာဂိယ, နိဗ္ဗာဗာဂိယအားဖြင့် လေးပါး။
- ၂။ ဘိက္ခါ, ဘိက္ခါနီ, အနုပသမှန်, ဂဟ္မာအားဖြင့် လေးပါး။
- ၃။ ပကတိ, အာစာရ, ဓမ္မတာ, ပုံ့ပွဲဟာတုကအားဖြင့် လေးပါး။
- ၄။ ပါတိမောက္ခသံဝရ, ကျိုးယသံဝရ, အာဇာဝပါရိသူ့ခို, ပစ္စယသန္တသိတအားဖြင့် လေးပါးပြား၏။

ငါးပါးစုတဲ့၍ပြခြင်း ပဋိကသီလ ၂-မျိုး

- ၁။ ပရိယန္တပါရိသူ့ခို, အပရိယန္တပါရိသူ့ခို, ပရိပုံက္ခပါရိသူ့ခို၊ အပရာမန္တပါရိသူ့ခို
ပဋိပသ္တိပါရိသူ့ခိုအားဖြင့် ငါးပါး။
- ၂။ ပဟာန, ဝေရမကို, စေတနာ, သံဝရ, အဝိတိက္ခမအားဖြင့် ငါးပါးပြား၏။

၆။ ညစ်နွမ်းကြောင်း

သီလ၏ ညစ်နွမ်းကြောင်းကား အဘယ်ပါနည်း ?

လာသ်ရပူဒ္ဓခြင်း၊ ဂုဏ်သတင်းကော်စောခြင်းစသော အကြောင်းကြောင့်လည်းကောင်း၊
မထုန်ငယ်ခုနှစ်ပါးနှင့် ယုံ့ခြင်းကြောင့်လည်းကောင်း၊ ကျိုးပြတ်ခြင်း၊ ပေါက်ထွက်ခြင်း၊ ကြောင်
ကြားခြင်း၊ ပြောက်ကွက်ခြင်းသည် သီလ၏ ညစ်နွမ်းကြောင်းမည်၏။

၇။ ဖြူစင်ကြောင်း

သီလ၏ ဖြူစင်ကြောင်းကား အဘယ်ပါနည်း ?

ကျိုးပြတ်ခြင်းမရှိ၊ ပေါက်ထွင်းခြင်းမရှိ၊ ကြောင်ကျားခြင်းမရှိ၊ ပြောက်ကွက်ခြင်း
မရှိခြင်းသည် သီလ၏ ဖြူစင်ကြောင်းမည်၏။ ဤကား အကျဉ်းမျှသာ ဖြစ်သတည်း။

(ဝိသုဒ္ဓရ ၁။ ၁၁။)

* * * * *



သီလအပြားအကျယ်

ကောကသီလတစ်မျိုး

တစ်ပါးသောအဖို့၌ ဆိုပြီးသော နည်းအတိုင်း သီလနအနက်ဖြင့် သိအပ်၏။

ခုကာသီလ ၈-မျိုး

- ၁။ (က) ဉာဏ်အမှုကို ပြုအပ်၏ဟု ဘုရားရှင်ခွင့်ပြုသော သိက္ခာပုဒ်ကို ဖြည့်ကျင့်ခြင်းသည် **စရိတ္ထသီလမည်၏။**
 (ခ) ဉာဏ်အမှုကို မပြုအပ်ဟု တားမြစ်သော သိက္ခာပုဒ်ကို မကျူးလွန်ခြင်းသည် **ဝါရိတ္ထသီလ-မည်၏။**
- ✓ **စရိတ္ထသီလကို သွေ့၊ ဝိရိယနှစ်ပါးရှိသူ အားထုတ်နိုင်၏။**
 ✓ **ဝါရိတ္ထသီလကို သွေ့ရှိသူ (ဝါ-ယု-ကြေည်သူ) အားထုတ်နိုင်၏။**
- ၂။ (က) မဂ်သီလ, ဖိုလ်သီလအကျိုးငှာ ပညတ်သော သိက္ခာပုဒ်သည် **အာဘိသမာစရိက** သီလမည်၏။ အာနိဝင်မငွကသီလမှ ကြွင်းသော သီလရ၏။
 (ခ) မဂ်၏အစဖြစ်သော ရွှေးဦးစွာ သုတ်သင်အပ်သော သီလသည် **အာဒီပြဟ္မစရိယ** သီလမည်၏။ ကာယကံသုံးပါး၊ ဝစ်ကံလေးပါး၊ အာနိဝင်အားဖြင့်ဖြစ်သော **အာနိဝင်က** သီလရ၏။ မဂ်၌ သမ္မာဒိဋ္ဌကို အစစွာဟောသော်လည်း အာနိဝင်မကသီလကို အစစွာ ကျင့်ရသည်။
- (တစ်နည်း) (က) ခုံဒါနုခုံဒွကမည်သော ဒုက္ခင်, ဒွဲသီသိက္ခာပုဒ်ထိအပေါင်းသည် **အာဘိသမာစရိကသီလမည်၏။**
 (ခ) ကြွင်းသောသိက္ခာပုဒ်ကြီးအပေါင်းသည် **အာဒီပြဟ္မစရိယကသီလမည်၏။**
- (တစ်နည်း) (က) ဥာတော်ဘင်း၌ အကျိုးဝင်သော သီလသည် **အာဒီပြဟ္မစရိယကသီလ** မည်၏။
 (ခ) ခန္ဓကဝတ်၌အကျိုးဝင်သောသီလသည် **အာဘိသမာစရိကသီလမည်၏။**

အာဘိသမာစရိကသီလပြည့်စုံလျှင် အာဒီပြဟ္မစရိယကသီလပြည့်စုံ၏။ အပြစ်ထိကို ပင်ရှောင်လျှင် အပြစ်ကြီးကိုသာ၍ ရှောင်လတ္ထံ့၊ သီလထိမှ မပြည့်စုံလျှင် သီလကြီးပြည့်စုံကြောင်းမရှိဟု ဟောသည်။



- ၃။ (က) ပါကာတိပါတစသည်တိမ္ထ ရှောင်ကြည်ခြင်းမျာသည် **ဝိရတိသီလမည်၏။**
(ခ) ကွင်းသော စေတနာစသည်တိသည် **အဝိရတိသီလမည်၏။**
- ၄။ (က) “ငါသည် ဉာဏ်သီလဖြင့် ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသော အညာတွနတ်သော်လည်းကောင်း ဖြစ်ပါလို၏”ဟု ဘဝသမ္မတိဂို တောင့်တရု တက္ကာ အားကိုးကျင့်သော သီလသည် **တဏ္ဍာနီသီတမည်၏။** သီလဖြင့် နိဗ္ဗာန်ရလတ္ထံဟု စွဲလမ်းရှု ဒီဇိုးအားကိုးကျင့်သော သီလသည် **ဒီဇိုးနီသီတမည်၏။** ဉာဏ်သီတနှစ်ပါးသည် **နီသာသီလမည်၏။**
(ခ) လောကုတ္တရာသီလနှင့် လောကုတ္တရာ၏ အဆောက်အအီးဖြစ်သော လောကီ သီလတိသည် **အနီသီတသီလမည်၏။**
မှတ်ချက်။ ၂ တဏ္ဍာအားကိုး၊ ဒီဇိုးအားကိုးသော်လည်း သီလကား အကုသိုလ် မဟုတ်သေး။
- ၅။ (က) ကာလပိုင်းခြား၍ ကျင့်သောသီလသည် **ကာလပရီယန္တသီလမည်၏။**
✓ တစ်သက်လုံးဆောက်တည်ရှု တစ်သက်လုံးကျင့်သော သီလသည် **အပါကာကောင့်က သီလမည်၏။**
- ၆။ (က) လာဘ်၊ အခြားရုပ် ဆွဲမျိုး၊ အရိုက်မျိုး၊ အသက်တို့ကြောင့်ပျက်သော သီလ သည် **သပရီယန္တသီလမည်၏။**
(ခ) မပျက်သော သီလသည် **အပရီယန္တသီလမည်၏။**
- ၇။ (က) အာသဝါလေးပါး၏ အာရုံဖြစ်သော တေဘူးမကသီလသည် **လောကီယ သီလ မည်၏။**
(ခ) အာသဝါလေးပါးအာရုံမပြုနိုင်သောသီလသည် **လောကုတ္တရာသီလ မည်၏။**
✓ လောကီသီလသည် ဘဝထူးသို့ ပို့၏။ ဘဝမှ ထွက်မြောက်ကြောင်းလည်း ဖြစ်၏။
✓ လောကုတ္တရာသီလသည် မဂ်၊ ဖိုလ်နှင့်ယှဉ်သော အာဇာပ္ပာမကသီလဖြစ်၏။
✓ ထိုတွင် မဂ်သီလသည် နိဗ္ဗာန်သို့ ပို့၏။ ပစ္စဝေကွက္ကာဉာဏ်၏ အာရုံလည်းဖြစ်၏။
ဖိုလ်သီလသည် ဉာဏ်၏အာရုံသာ ဖြစ်၏။



တိကသီလ ၅-မျိုး (ဒီဇန် ၁။၁၃၁)

၁။ သုံးပါးပြားသောအဖွဲ့ -

- (က) ဆန္ဒ, စိတ္တ, ဝိရိယ, ဝိမံသ-ဟူသော အမိပတိလေးပါး အယုတ်စားဖြင့် ဖြစ်စေသော သီလသည် **ဟိနသီလမည်၏။**
- (ခ) အလတ်စားဖြင့် ဖြစ်စေသော သီလသည် **မဏ္ဍာမသီလမည်၏။**
- (ဂ) အမြတ်စားဖြင့် ဖြစ်စေသော သီလသည် **ပဏီတသီလမည်၏။**

(တစ်နည်း) -

- (က) ကျော်စောလို၍ ကျင့်သောသီလသည် **ဟိနသီလမည်၏။**
- (ခ) ကုသိုလ်အကျိုးလိုလား၍ ကျင့်သောသီလသည် **မဏ္ဍာမသီလမည်၏။**
- (ဂ) ဉ်သီလကား ငါ ကျင့်စရာတည်း။ ‘ငါသို့သောသူသည် ဉ်မကောင်းမှုမျိုး မပြုထိုက်ဟု အရိယာပုဂ္ဂိုလ်၏ဂုဏ်ကိုမြို့၍ ကျင့်သောသီလသည် **ပဏီတသီလမည်၏။**

(တစ်နည်း) -

- (က) ငါသာ သီလရှိသည်၊ တစ်ပါးသောသူ သီလမရှိဟု မိမိကိုယ်ကို မြောက်ပင့်ခြင်း၊ တစ်ပါးသူကို ရှုချခြင်းစသည်တို့ဖြင့် ညစ်နွမ်းသောသီလသည် **ဟိနသီလမည်၏။**
- (ခ) မညစ်နွမ်းသော လောကီသီလသည် **မဏ္ဍာမသီလမည်၏။**
- (ဂ) လောကုတ္တရာသီလသည် **ပဏီတသီလမည်၏။**

(တစ်နည်း) -

- (က) တဏ္ဍာစွမ်းဖြင့် ဘဝစည်းစိမ်အကျိုး မျှော်ကိုးသော သီလသည် **ဟိနသီလမည်၏။**
- (ခ) မိမိ၏ဝင့်မ လွှတ်မြောက်ကိုး မျှော်ကိုးသော သာဝကအလောင်း၊ ပဇ္ဇာနာအလောင်း တို့၏ သီလသည် **မဏ္ဍာမသီလမည်၏။**
- (ဂ) သတ္တဝါအားလုံးဝင့်မ ထွက်မြောက်ကိုး မျှော်ကိုးသော ဘုရားအလောင်းတို့၏ ပါရမိသီလသည် **ပဏီတသီလမည်၏။**



- ၂။ (က) မိမိအား မလျှော်သော အပြစ်ကို ပယ်လို၍၊ မိမိကိုယ်ကို အလေးပြု၍ ကျင့်သော သီလသည် **အတ္ထာဓိပတေယျသီလမည်၏။**
- (ခ) လူအပေါင်း၏ အပြစ်တင်ခြင်းကို ပယ်လို၍၊ လူအပေါင်းကို အလေးပြု၍ ကျင့်သော သီလသည် **လောကာဓိပတေယျသီလမည်၏။**
- (ဂ) နိယျာနိကဓမ္မဖြစ်ပေသည်ဟု ဓမ္မ၏ဂုဏ်ကို အကျင့်ဖြင့် ပူဇော်လို၍ ဓမ္မကို အလေးပြု၍ ကျင့်သောသီလသည် **ဓမ္မဓိပတေယျသီလမည်၏။**
- ၃။ (က) တဏ္ဍာ၊ ဒီဇို့ဒြေ့ဖြင့် သုံးသပ်အပ်သော ပြုပြီးသော နိသီတသီလနှစ်ပါးသည် **ပရာမဋ္ဌသီလမည်၏။**
- (ခ) ကောင်းသော သီလစသည်တိန္ဒုင့် ပြည့်စုံသော ပုထုဇွဲ၏ မဂ်အခြေဖြစ်သော သီလ၊ သေက္ခာပုဂ္ဂိုလ်၏ မဂ်နှင့်ယှဉ်သော သီလတို့သည် **အပရာမဋ္ဌသီလမည်၏။**
- (ဂ) ဖိုလ်နှင့်ယှဉ်သော သီလသည် **ပဋိပသ္စဓိသီလမည်၏။**
- ၄။ (က) အာပတ်မသင့်အောင် ဖြည့်ကျင့်သော သီလ၊ သင့်သော်လည်း တရားနှင့်အညီ ကုစားပြီးသော သီလသည် **ရိသုဒ္ဓသီလမည်၏။** (နောင်ကြဲကဲ့သို့ မပြုတော့အုံဟု ဆောက်တည်ခြင်းသည်လည်း ကုစားသည် မည်၏။)
- (ခ) အာပတ်သင့်၍ မကုစားသော သီလသည် **အဝိသုဒ္ဓသီလမည်၏။**
- (ဂ) ဝက်သားလော? ဝံသားလော? ပါစိတ်လော? ဒုက္ခာက္ခာလော? လွန်ကျူးမိပြီလော? မလွန်ကျူးသေးသလော? ဟု ဝတ္ထုခြားလည်းကောင်း၊ အာပတ်၍လည်ကောင်း၊ လွန်ကျူးခြင်း၍၏၏၊ ယုံမှားသော သူ၏ အာပတ်သည် **ဝေမတိကသီလမည်၏။** (ထိုတွင် အဝိသုဒ္ဓသီလကို ကုစားအပ်၏။ ဝေမတိကသီလရှိလျှင် မလွန်ကျူးမှု၍ စိစစ်၍ လည်းကောင်း၊ မေးမြန်း၍လည်းကောင်း ယုံမှား ဖျောက်အပ်၏။ ယုံမှား ပျောက်သော အခါ အပ်လျှင် ပြု။ မအပ်လျှင် ရှောင် မဂ်၊ ဖိုလ်ရအောင် ချမ်းသာလတ္ထံ့။)
- ၅။ (က) မဂ်လေးခု အောက်ဖိုလ်သုံးခုတိန္ဒုင့်ယှဉ်သော သီလသည် **သေက္ခာသီလမည်၏။**
- (ခ) အရဟတ္ထဖိုလ်နှင့်ယှဉ်သော သီလသည် **အသေက္ခာသီလမည်၏။**
- (ဂ) ကြွင်းသော လောကီသီလအားလုံးသည် **နေဝသေက္ခာနာသေက္ခာသီလမည်၏။**



ဓရတ္ထာန္တသီလ ၄-မျိုး

၁။ လေးပါးပြားသောအဖို့ -

- (က) ဆုတ်ယုတ်အုံသော အဖို့ရှိသော သီလသည် ဟာနဘာဂိယသီလမည်၏။ သီလရှိသူကို မမှုပါ၊ ဒုသီလကို မိုးပဲ၍ အတုယူလွှဲသဖြင့် လွန်ကျူးခြင်း၌လည်း အပြစ်မမြင်သော မိုးစွာဝိတက်အားကြီး၍ စက္ခစာသော ကြ၏၏ကိုလည်း မစောင့် သော ရဟန်း၏ သီလတည်း။
- (ခ) ရပ်တည်သောအဖို့ရှိသော သီလသည် ဋိတိဘာဂိယသီလမည်၏။ သီလပြည့်စုံဖြင့် တင်းတိမ်၍ တရားထူးရခြင်းကြာ ဘာဝနာကမ္မာဌာန်းမစီးဖြန်းသော ရဟန်း၏ သီလတည်း။
- (ဂ) ထူးသောအဖို့ရှိသော သီလသည် ဝိသေသဘာဂိယသီလမည်၏။ သီလပြည့်စုံ၍ စျော်သမာဓိအလို့ကြာ သမထအားထုတ်သော ရဟန်း၏ သီလတည်း။
- (ဃ) သစ္ာလေးပါးထိုးထွင်းနိုင်သော မဂ်အဖို့ရှိသော သီလသည် နိမ္မာဓိဘာဂိယသီလ မည်၏။ သီလပြည့်စုံ၍ ခန္ဓာဝါးပါး၌ ဗြိုင်းကြောင်း ဝိပသာနာကို အားထုတ်သော ရဟန်း၏ သီလတည်း။

- ၂။ (က) ဘိက္ခာပညတ်မှုလည်းကောင်း၊ ဘိက္ခာနိပညတ်မှုလည်းကောင်း ရဟန်းတို့စောင့်အပ် သော သီလသည် ဘိက္ခာသီလမည်၏။
- (ခ) ဘိက္ခာနိမတို့စောင့်အပ်သော သီလသည် ဘိက္ခာနိသီလမည်၏။
- (ဂ) သာမကေတို့၏ ဆယ်ပါးသီလသည် အနုပသမွန်သီလမည်၏။
- (ဃ) ဒါယကာတို့၏ အမြှင်းပါးသီလ၊ အားထုတ်နိုင်လျှင် ဆယ်ပါးသီလ၊ ရှစ်ပါးသီလတို့ သည် ဂဟာဌာနသီလမည်၏။

- ၃။ (က) ပင်ကိုသဘောအတိုင်းဖြစ်သော သီလသည် ပကတိသီလမည်၏။
(မြောက်ကျွန်းသားတို့သည် ငါးပါးသီလ မကျူးလွန်ကြ။ ပင်ကိုဖြစ်၏။)
- (ခ) အမျိုးရပ်ရွာ အယူဝါဒအလိုက်ဖြစ်သော အလေ့သည် အာစာရသီလမည်၏။
(အချို့လူမျိုးတစ်မျိုးလုံး အရက်မသောက်၊ အချို့ရပ်ရွာတစ်ရွာလုံး သူ့အသက် မသတ်၊ ရွှေးလူကြီးတို့ တားခွဲသော စည်းကို စောင့်၏။)
- (ဂ) ကာရဏနိယာမဖြင့် (ဝါ) ရွှေးရိုးစဉ်လာ မြှေသောအကြောင်းဖြင့် ဖြစ်သော သီလ သည် ဓမ္မတာသီလမည်၏။



- (ဘုရားအလောင်း ပဋိသန္တ ကိန်းအောင်းသောအခါ ဘုရားအလောင်းမယ်တော် အား ယောက်၍ ဟူသမျှ၍ ကာမရာဂစိတ် မဖြစ်။ ဉ်ကား ဓမ္မတာတည်း။ ဘုရား အလောင်း၏ သီလတန်းခွဲ့ကြောင့် မယ်တော်အား အလိုလို ကိုလေသာ ခေါင်းပါး သော သီလဖြစ်၏။)
- (ယ) ရွှေးဘဝဖြင့်ပြီးသော အကြောင်းရှိသော သီလသည် **ပုံဗ္ဗဟောတုကသီလမည်၏။** (ရှင်မဟာကသုပါ ဘဒ္ဒကာပိလာနီအစရှိသောသူတို့အား ပြဟာဘဝမှုလာသော ကြောင့် စင်ကြယ်သော သီလရှိ၏။ ဘုရားလောင်း သီလဝမင်းဖြစ်သောအခါ ကျွမ်းဖြစ်သောအခါတို့၌လည်း သီလစင်ကြယ်ခြင်းသည် ဉ်အတူတည်း။ ဉ်သီလလေးခုသည် ဆောက်တည်ခြင်းမှ ကင်း၍ မလွန်ကျူးခြင်းလက္ခဏာ ရှိ၏။ သမ္မတ္ထိရတိဖြင့် ရေတွက်အပ်၏။)
- ၄။ (က) ပါတီမောက် သိက္ခာပုဒ်သီလကို ကိုယ်နှုတ်ဖြင့် မလွန်ကျူးခြင်းသည် **ပါတီမောက္ခသံဝရသီလမည်၏။** (ဉ်သာသနာတော်၌ ရဟန်းသည် ပါတီမောက္ခသံဝရသီလ နှင့် ပြည့်စုံ၍ နေ၏။ အာစာရဂါစရနှင့် ပြည့်စုံ၏။ သေးငယ်သော အပြစ်တို့၌ ဘေးကြီးဟု ရှုလေ့ ရှိ၏။ သိက္ခာပုဒ်တို့၌ ကောင်းစွာဆောက်တည်၍ ကျင့်၏ဟု ဟောအပ်သော သီလဖြစ်၏။)
- (ခ) စက္ခစာ ကြောက်ပါးတို့၌ အကုသိုလ်မဖြစ်အောင်စောင့်စည်းခြင်းသည် **ကြောက်သံဝရသီလမည်၏။** (ပါတီမောက္ခသံဝရသီလ၌ တည်သောရဟန်းသည် မျက်စိဖြင့် ရှုပါရုကို မြင်သောအခါ အုမှတ်နိမိတ်(အပေါင်း)ကို မယူ အဖိုအစုအနှံ့ (အစိတ်)ကို ကြောက်သံဝရသီလပြည့်စုံသောကြောင့် စက္ခစာမစောင့်လှုပ် အဘို့၊ ဒေါ်မနသာစသော အကုသိုလ်တို့ အစဉ်လိုက်ကုန်ရာ၏။ ထိုစက္ခနောက်ကို ပိတ်ဆိုခြင်းကဲကျင့်၏။ စက္ခနောက်ကို စောင့်၏စသည်ဖြင့် ဟောအပ်သော သီလဖြစ်၏။)
- (ဂ) မိစ္စာ့ဝါဝမှ ရှောင်ကြဉ်ခြင်းသည် **အာဇာပါရသုဒ္ဓသီလမည်၏။** (အသက်မွေးခြင်း အကြောင်းကြောင့်ပည်တ်သော သိက္ခာပုဒ်ခြောက်ခုတိုကို လွန်ကျူး၍ အသက် မွေးခြင်းသည်လည်းကောင်း၊ ကုဟနာ- အုံသွေ့ဖွယ်ကို ပြုခြင်း၊ လပနာ- မိမိကို မြောက် ဒကာကိုမြောက်၍ ဆိုခြင်း၊ နေမိတို့ကတာ- ပစ္စည်းလျှော်အောင် နိမိတ်ပြုခြင်း၊ နိပ္ပါယာတာ- လာဘ်ရအောင် ဆဲရေးနိုပ်စက်၍ ဆိုခြင်း၊ လာဘောန လာဘန်းမို့သနတာ- လာဘ်ဖြင့် လာဘ်ကို ရှာခြင်း ဉ်သို့ စသော ပါပမွှတို့ဖြင့် အသက်မွေးခြင်းသည်လည်းကောင်း မိစ္စာ့ဝါဝမည်၏။ ထိုမိစ္စာ့ဝါဝမှ ရှောင်ကြဉ်သော သီလသည် အာဇာပါရသုဒ္ဓသီလမည်၏ဟုလို့



(ယ) ဆင်ခြင်ခြင်းဖြင့် စင်ကြယ်သော ပစ္စည်းလေးပါးသုံးဆောင်ကြောင်း အပြစ်ကင်းသော စေတနာသည် **ပရိယသန္တိသီတသီလမည်၏။** (“ပဋိသီရီ ယောနီသော”စသည်ဖြင့် ဟောအပ်သော သီလဖြစ်၏။

ပဋိကသီလ ၂-မျိုး

၁။ ငါးပါးပြားသောအဖို့၍ -

- (က) သာမကောတို့၏ သီလသည် **ပရိယန္တပါရိသုဒ္ဓသီလမည်၏။**
- (ခ) ရဟန်းတို့၏ သီလသည် **အပရိယန္တပါရိသုဒ္ဓသီလမည်၏။**
- (ဂ) ပုထုဇ္ဇာကလျာဏာတို့၏ သီလသည် **ပရိပုဏ္ဏပါရိသုဒ္ဓသီလမည်၏။**
- (ဃ) သေကွပူရှုလ်ခုနှစ်ယောက်တို့၏ သီလသည် **အပရာမဋ္ဌပါရိသုဒ္ဓသီလမည်၏။**
- (င) ဘုရား၊ ရဟနာ၊ ပစ္စကုပ္ပါတို့၏ သီလသည် **ပဋိပသန္တိပါရိသုဒ္ဓသီလမည်၏။**

- ၂။ (က) ပါကာတိပါစသည်ကို ပယ်ကြောင်း ကုသိုလ်စိတ္တပြီးအပေါင်းသည် **ပဟာနသီလမည်၏။**
- (ခ) ပါကာတိပါတစသည်မှ ရှောင်ကြုံသော ဝိရတိသည် **ဝေရမဏီသီလမည်၏။**
- (ဂ) ပါကာတိပါတစသည်၏ ဆန္ဒကျင်ဘက်စေတနာသည် **စေတနာသီလမည်၏။**
- (ဃ) ပါကာတိပါတစသည်ကို ဝိတ်ဆိုခြင်းသည် **သံဝရသီလမည်၏။**
- (င) ပါကာတိပါတစသည်ကို မလွန်ကျူးခြင်းသည် **အရိတိက္ခမသီလမည်၏။**

ပါတီမောက္ခသံဝရသီလ (ဒီသုဒ္ဓ ၁။ ၁၆။)

ပါတီမောက္ခသံဝရသံဝတ္ထာ

- ✓ နိယျာနိကသာသနာဟု ယုံကြည်၍ ရဟန်းပြုသော အမျိုးကောင်းသားသည် သံသရာ သေး ရှုတတ်သောကြောင့် “**ဘိက္ခ**”မည်၏။
ပိုင်းပိုင်းဖြတ်ဆက်ပျက်သောအဝတ်ကို ဆောင်သောကြောင့်လည်း “**ဘိက္ခ**”မည်၏။
- ✓ ထိုဘိက္ခသည် သိက္ခာပုဒ်သီလကိုစောင့်ထိန်းတတ်သောကြောင့် “**ပါတီ**”မည်၏။
- ✓ သိက္ခာပုဒ်သီလသည် ပါတီ + မောက္ခတိ အနက်အားဖြင့် စောင့်ထိန်းသူကို အပါယ ဆင်းရဲစသည်မှ လွှတ်စေတတ်သောကြောင့် “**ပါတီမောက္ခ**”မည်၏။



- ✓ ကိုယ်, နှဲတ် မလွန်ကျူးခြင်းဟူသော စောင့်ထိန်းခြင်းသည် “သံဝရ”မည်၏။ သိက္ခာပုံ
သီလသည်ပင် ပါတီမောက္ခလည်းမည်၏။ သံဝရလည်း မည်၏။
- ✓ ထိုသီလနှင့်ပြည့်စုံသောရဟန်းသည် “ပါတီမောက္ခသံဝရသံဝတ်”မည်၏။
- ✓ ကြုရိယာပုံတ်လေးပါးဖြင့် အတွေဘေးကို ဖြစ်စေခြင်းသည် “ဝိဟရတီ”မည်၏။

“အာဓာရ, ဂေါဓရသမ္မန္တ”

- ✓ ရုံးနိုင်းပါဌိုတော်၍ အာဓာရ, အနာဓာရ, ဂေါဓရ, အဂေါဓရရွှေ့၍ ဟော၏။

အာဓာရ -

ကိုယ်, နှဲတ်၌ဖြစ်သော လွန်ကျူးခြင်းသည် “အနာဓာရ”မည်၏။ ဒုသီလ၏ ဖြစ်ကြောင်း
အမှုသည်လည်း “အနာဓာရ”မည်၏။ ဝါးပေးခြင်း၊ သစ်ရွက်, သစ်သီးစသည် ပေးခြင်း၊
ချစ်ခင်အောင် နှုမ့်ချေ၍ ဆိုခြင်း၊ ပဲနောက်ဟင်းအလား အမှားများသော စကားကို ဆိုခြင်း၊
ကလေးထိန်းခြင်း၊ ခိုင်းစေရာသွားခြင်း၊ ဆေးကုခြင်း၊ ဘဏ္ဍာစိုးပြုခြင်း-စသော မိစ္စားအိုး
အသက်မွေးခြင်းလည်း အနာဓာရမည်၏။ ထို့မှ ပြန်၍ ကိုယ်, နှဲတ် မလွန်ကျူးခြင်း၊ သီလစောင့်
စည်ခြင်း၊ မိစ္စားအိုး-အသက်မမွေးခြင်း၊ အသက်မမွေးခြင်း - မိစ္စားအိုးကြော်၍ အသက်မွေးခြင်းသည် “အာဓာရ”
မည်၏။

ဂေါဓရ -

အချို့သောရဟန်းသည် ပြည့်တန်ဆာမအိမ်၊ မူဆိုးမအိမ်၊ အပျို့ကြီးအိမ်၊ ပဏ္ဍာတ်အိမ်
ဘိက္ခာနှိမ်၊ ကော်း၊ သေတင်းကုတ်တို့၌ ဆက်ဆံ၍ ဆွမ်းခံ၏။

ဆောင်ပုံ ။ ။ သူရာသောက်ထုတ်၊ သေတင်းကုတ်၊ ပဏ္ဍာတ်, ဘိက္ခာမ၊
ပျို့ကြီးရေဟာ၊ ပြည့်တန်ဆာ၊ လင်ကွာ မူဆိုးမ၊
ဤခြောက်အိမ်တွင်၊ ကျမ်းတဝ် ဆွမ်းလျှင် မခံရ။

မင်း, အမတ်, တိတ္ထိ, တိတ္ထိသာဝကတို့နှင့် သိက္ခာ သုံးပါးအား မလော်သော ရောနောခြင်း
ဖြင့် ပေါင်းသင်း၏။ ရတနာသုံးတန် ကံ, ကံ၏ အကျိုး မယုံကြည်သောသူ၊ ရဟန်းတို့ကို
ဥပါသကာတို့ကို ဆဲရေးခြိမ်းခြောက်လာသူ အကျိုးစီပွား ချမ်းသာ မလိုလားသောသူတို့ထံ
ချဉ်းကပ်၏။ ဤ အိမ်ခြောက်အိမ်၊ မင်း၊ အမတ် စသောသူ၊ မသွို့သော သူတို့သည်
“အဂေါဓရ”မည်၏။



ထိုမှုပြန်၍ အိမ်ခြောက်အိမ်၌ အကျမ်းတဝင် ဆွမ်းခံမဝင်၊ မင်း၊ အမတ်စသည်တို့နှင့် မပေါင်းသင်း၊ သဒ္ဓိတရားရှိသောသူစသည်တို့ထံကား ချဉ်းကပ်၏။ ဤအလုံးစုံသည် “ဂေါစရ”မည်၏။ ဤဆိုပြီးသော အာစာရု, ဂေါစရနှင့်ပြည့်စုံသောရဟန်းသည် “အာစာရ ဂေါစရသမ္မန္တ”မည်၏။

ကာယိကအနာစာရ -

မဟာနိဒ္ဓသပါဒ္ဓတော်၌ ကာယိကအနာစာရစသည်ဖြင့် တစ်နည်းခွဲ၍ ဟော၏။ အချို့သော ရဟန်းသည် သံယာအစည်းအဝေးသို့ ရောက်သော်လည်း အရှိအသေ မပြု။ မထေရ်ကြီးတို့ကို ကိုယ်ဖြင့်သော်လည်းကောင်း၊ သက်န်းဖြင့်သော်လည်းကောင်း ထိခိုက်၍ ရပ်ခြင်း၊ ထိုင်ခြင်းပြု၏။ ရွှေ့ခြံ့လည်းကောင်း၊ အမြင့်၌ လည်းကောင်း ဦးခေါင်းခြံ့၍ လည်းကောင်း နေ၏။ အနီး၌ ရပ်၍ ပြောဆို၏။ လက်ရုံးဆန့်တန်း၍ ပြောဆို၏။ မထေရ်ကြီးတို့ ဖိနပ်မစီးဘဲ စကြိုးသွားကြစဉ် ဖိနပ်စီး၍ စကြိုးသွား၏။ အနီး၌ သွားကြစဉ် အမြင့်၌သွား၏။ မြေ့၌သွားကြစဉ် စကြို့၌ စကြိုးသွား၏။ မထေရ်ကြီးတို့ နေရာသို့ တိုးဝေး၍ ဝင်နေ၏။ သီတင်းငယ်တို့ကို နေရာဖြင့် တားမြစ်၏။ စရုံးအိမ်၌ မထေရ်ကြီးတို့ကို မပန်ကြားပဲ မီးထည့်၏။ တံခါးပိတ်၏။ ရေဆိပ်၌ မထေရ်ကြီးတို့ကို တိုးဝေး၍ သက်ဆင်း၏။ ရေချိုး၏။ ပြန်တက်၏။ ရွာသို့ ဝင်သောအခါ မထေရ်ကြီးတို့ကို တိုးဝေး၍ သွား၏။ ရွှေ့ခြံ့သွား၏။ ဘေးမှ ကျော်တက်၏။ အမျိုးသမီးကြီး၊ ငယ်တို့ နေထိုင်ရာအခန်းအတွင်းသို့ အစော တလျှင် ဝင်၏။ သတို့သားငယ်၏ ဦးခေါင်းကို ကိုင်၏။ ဤအလုံးစုံသည် “ကာယိကအနာစာရ”မည်၏။

ဝါစာသိကအနာစာရ -

အချို့သောရဟန်းသည် သံယာအလယ်သို့ ရောက်သော်လည်း အရှိအသေမပြု၊ မထေရ်ကြီးတို့ကို မပန်ကြားပဲ တရားဟော၏။ ပြဿနာ ဖြေ၏။ ပါတီမောက် ပြု၏။ အနီး၌ ရပ်၍ ပြောဆို၏။ လက်ရုံးဆန့်တန်း၍ ပြောဆို၏။ ရွာတွင်းသို့ ဝင်ရောက်သောအခါ ဤမည်သော ဒါယိကာမ ဘာများ စားစရာရှိသလဲ? ယာဂု, ထမင်း, ခဲဖွယ်များ ရှိသလား? ဘာကို စားရ သောက်ရမည်နည်း? ဘာလူ။ဦးမည်နည်း?ဟု အထွေထွေပြော၏။ ဤအလုံးစုံသည် “ဝါစာသိကအနာစာရ”မည်၏။ ထိုအနာစာရနှစ်ပါးမှ ပြန်၍ အာစာရကို သိအပ်၏။



အာစာရ -

တစ်နည်း - ရဟန်းအားလုံး၏ အာစာရကို ပြသော အငြကထာစကားကိုဆိုပါးအံ့။ ရဟန်းဟူသည် ဂါရဝတရားရှိသင့်၏။ ကျိုးနံပိပြား နှိမ်ချထား သင့်၏။ အရှက်အကြောက် ကြီးသင့်၏။ သေခိယကျင့်ဝတ် မခွဲတ်အောင် ဝတ်သင့်၏။ ရုံသင့်၏။ ကြည်ညီဖွယ်ကို ဆောင်သော ရွှေသို့ တက်ခြင်း၊ နောက်သို့ ဆုတ်ခြင်း၊ တူရှုကြည်ခြင်း၊ တစောင်းကြည်ခြင်း၊ ကျွေးခြင်း၊ ဆန်ခြင်းဖြင့် မှတ်သားအပ်သောသူ ဖြစ်သင့်၏။ အောက်သို့ ချသော မှုက်လွှာရှိသင့်၏။ ကြုရိယာပုတ်အားလုံး ကြည်ညီဖွယ် ရှိသင့်၏။ ကြဲ၌ခြောက်ပါးလုံး သတိတံခါရွက် လုံသင့်၏။ သုံးဆောင်အပ်သမျှသော ဘေးအန်မည်သော ပစ္စည်းလေးပါး၌ ရှာခြင်းပမာဏ၊ ခံယူခြင်း ပမာဏ၊ သုံးဆောင်ခြင်းပမာဏစသည်ကို သိသင့်၏။ ညျဉ်းပါး၊ မိုးသောက်ယံပတ်လုံး ဘာဝနာဖြင့် နှီးကြားခြင်းကို မပြတ်အားထုတ်သင့်၏။ ဆိုပြီးသော အာစာရတို့၏ အဆောက် အဦးကား သတိသမ္မဇာည်ရှိရမည်။ မက်မောခြင်း ကင်းရမည်။ ရသမျှ၊ ရှိသမျှဖြင့် ရောင့်ရေရမည်။ ဝိရိယရှိရမည်။ အာဘိသမာစာရိကသီလင်ယိတို့၌ ရှိသေရမည်။ အလေးပြုသင့်သော နေရာတိုင်း အလေးပြုခြင်းများရမည်။ ကြုံဂါရဝတရားရှိသင့်ခြင်းစသည်တို့သည် အကိုးစီးပွား လိုလားသူတို့ ကျင့်အပ်သောကြောင့် “အာစာရ”မည်၏။

ဂေါစရ -

ဂေါစရကား ဥပနိသုယာ၊ အာရက္ခ၊ ဥပနိပန္တ-ဟု သုံးမျိုးပြား၏။ ယင်းတို့တွင်-၁။ ကလျာဏမိတ္တာသည် ဥပနိသုယာဂေါစရမည်၏။ ဒသကထာဝတ္ထုရှုက်ရှိ၏။ ဝိဝဇ္ဇာနိသိတ်ကဗား၏ တည်ရာရှုက်ဆယ်ပါးရှိ၏။ (အပိုစ္စကထာ၊ သန္တာဌာနကထာ၊ ပဝိဝဇ္ဇာကထာ၊ အသံသရွာကထာ၊ ဝိရိယမှုကထာ၊ သီလကထာ၊ သမာခိကထာ၊ ပညာကထာ၊ ဝိမှတိ-ကထာ၊ ဝိမှတိညာဏဒသနကထာ၊ ကြိုသည်ကား ဝိဝဇ္ဇာနိသိတ်ကထာတည်း။) ကြိုကလျာဏမိတ္တကို မှုပ် မကြားဖူးသောတရား ကြားရ၏။ ကြားဖူးသောတရား အရှပ်ကင်း၍ သန့်ရှင်း၏။ ကြိုကလျာဏမိတ္တသို့ အတုလိုက်၍ ကျင့်လျှင် သွှေ့၊ သီလ၊ သုတ၊ စာဂ ပညာတိုး၏။ ကြိုမိတ်ဆွဲကောင်းသည် သီလစသောရှုက်တို့၏ အားကြီးသောအကြောင်းဖြစ်သောကြောင့် “ဥပနိသုယာဂေါစရ”မည်၏။



- JII သတိသည် အာရဏ္ဍဂရေါစရမည်၏။ ရဟန်းသည် ရွှာသို့ ဝင်သောအခါ မျက်လွှာချု၍
လေးတောင်ခန့်များ ကြည်၍ သတိဖြင့် စောင့်စည်းလျက် သွား၏။ ဆင်၊ မြင်းစသည်တိုကို
မကြည့်မှု၍ သွား၏။ ဤစောင့်စည်းနှင့်သော သတိသည် စိတ်၏ အစောင့်အရှေ့က်
ဖြစ်သောကြောင့် “အာရဏ္ဍဂရေါစရ”မည်၏။
- JII ကမ္မာန်းသည် ဥပနိပစ္စရေါစရမည်၏။ သတိပဋိရေးပါးသည် ရဟန်းစားကျက်၊
ဘဘုရား၏ အမွှေဟူ ဟောသည်။ ဤကမ္မာန်းသည် စိတ်ကို ဖွဲ့ရှာ့နဖြစ်သောကြောင့်
ဥပနိပစ္စရေါစရမည်၏။ ဤဆိုပြီးသော အာစာရ၊ ရေါစရနှင့် ပြည့်စုံသော ရဟန်းသည်
အာစာရရေါစရသမ္မန္တမည်၏။ (ဝိသုဒ္ဓ/ ၁/ ၁၉။)

ဝန္တဘယ်ဒသာရီ -

လွန်ကျူးလိုသော စေတနာမရှိမှု၍ အမှတ်တမ္မာရေ့က်သော သေခိယအပြစ် ခန္ဓကဝတ်
အပြစ်၌လည်းကောင်း၊ အကုသိုလ်စိတ်ဥပဒ်ခြင်းစသော သေးငယ်သောအပြစ်တို့၌လည်း
ကောင်း ဘေးကြီးတစ်ခုဟူ အလေ့အားဖြင့် ရှုသောရဟန်းသည် ဘယ်ဒသာရီမည်၏။ အကျမှု။
ကို မြင်းမိုင်အနေရှုသကဲ့သို့ ဒွဲသီကို ပါရားကအနေရှု၏။ (စေတနာမရှိလျှင် သေခိယအပြစ်
မရှိ။ သို့ရာတွင် ဘယ်ဒသာရီပုဂ္ဂိုလ်ကား အလေးပြု၏။)

သမာဒါယ သိက္ခတီ -

သိက္ခတာပုဒ်တို့၌ ကျင့်ထိုက်သမျှ မူလပညတ်၊ အနုပညတ်စသည်လုံးစုံကုန်အောင်ယူ၍
ကျင့်သောရဟန်းသည် သမာဒါယ သိက္ခတီမည်၏။ (ပါတီမောက္ခ သံဝုတော-ဟူသော
(ပုဂ္ဂလဓိဋ္ဌာန်)ပါဂ္ဂဖြင့် ပါတီမောက္ခသံဝုရသီလကို ပြသည်။ အာစာရရေါစရသမ္မန္တ၊
ဘယ်ဒသာရီ၊ သမာဒါယ သိက္ခတီ-ဟူသော သုံးပုဒ်ဖြင့် ပါတီမောက္ခသံဝုရသီလပြည့်ကြောင်း
အကျင့်ကို ပြသည်။)



လူ၏၌ယသံဝရသီလအကျဖ် (ဒီဇိုင်၊ ၁။၂၀။)

ကြံ၏၌ယသံဝရသီလပြည့်စုံလျှင် ပါတီမောက္ခသံဝရသီလ ကောင်းစွာလုံ၏။ ကြံ၏၌ယသံဝရသီလသည် ပါတီမောက္ခသီလ၏။ အဆောက်အအီးဖြစ်၏။ (ကြံ၏၌ယသီလရှိမှ ပါတီမောက္ခသီလကို အလို၍ရှိအပ်၏ဟူလို့)။ ကြံ၏၌ယသီလပြည့်စုံလှသဖြင့် ပါတီမောက္ခသီလ၌ တည်သောရဟန်းသည် စက္ခာဖြင့် ရွှေပါရုံကို မြင်လျှင် နိမိတ်ကို ယူလေ့မရှိ။ ရာဂ, ဒေါသဖြစ်ခွင့် မပေး။

စက္ခာသက်သက် စက္ခာဝိညာဏ်စိတ်သက်သက်ဖြင့် မမြင်။ စက္ခာကိုမြှုပ်၍ စက္ခာဝိညာဏ်စိတ်ဖြင့် ရွှေပါရုံကို မြင်သည်ကို စက္ခာမြင်သည်ဟု ဆို၏။ လေးကိုမြှုပ်၍ မြားဖြင့် ငှက်ပစ်သည်ဟု ဆိုသကဲ့သို့တည်း။ အကြောင်းသမ္မာရနှင့်တက္ခာဆိုသောကြောင့် သသမ္မာရကထာမည်၏။

နိမိတ် - နိမိတ်

ကြတိ၏ခန္ဓာကိုယ်၌ရှိသော အဆင်း(ရွှေပါရုံ)ကို အကြောင်းပြု၍ တစ်ဖန်ယူအပ်သော ပုံသဏ္ဌာန်၊ သားမြတ်၊ ဆံထုံး၊ အဝတ်၊ မှတ်ဆိတ် မပေါက်ခြင်း၊ မသန့်ရှင်းသော သွားခြင်းစသည် တို့သည် နိမိတ်မည်၏။(၁) ကြတိဟု သိခြင်း၏ အကြောင်းဖြစ်သောကြောင့် ကြတိနိမိတ်မည်၏။

ပုံရိသ၏ ကိုယ်၌ရှိသော အဆင်းကို အကြောင်းပြု၍ တစ်ဖန်ယူအပ်သောပုံသဏ္ဌာန်၊ မှတ်ဆိတ်စသည်တို့သည် နိမိတ်မည်၏။(၁) ပုံရိသဟု သိကြောင်းဖြစ်သောကြောင့် ပုံရိသနိမိတ် မည်၏။

ကြံ့ဌာရုံသည် ရာဂဖြစ်ကြောင်း သုဘန်းမိတ်မည်၏။ အနို့ဌာရုံသည် ဒေါသဖြစ်ကြောင်း ပဋိယန်းမိတ်မည်၏။ မရွှေ့တွာရုံသည် မောဟဖြစ်ကြောင်း ဥပေက္ခာနိမိတ် မည်၏။ ဉ်သို့သော ကြတိ၊ ပုံရိသဟုသိကြောင်း၊ ရာဂစသော ကိုလေသာဖြစ်ကြောင်း နိမိတ်အမှတ်အသားကို မယူအပ်။ ရွှေပါရုံမြင်လျှင် ဉ်ကားအဆင်းရှုပ်သာဖြစ်လတ္ထံ့၊ အဆင်းရှုပ်သာ ဖြစ်လတ္ထံ့ဟု စိတ်တည်အောင် တားအပ်၏။ နှစ်သက်စရာဟူ၍ လည်းကောင်း၊ စက်ဆုပ်စရာဟူ၍ လည်းကောင်း သုဘစသောအခြင်းအရာကို မကြံ့စည်အပ်။

ရေကြီးဖူးသောနေရာ၌ ရေအရေးအသားကို မြင်နိုင်သည်။ ရေကို မမြင်နိုင်။ စိတ်ကူးကောင်းသူကားကြုံအရေးအသားသည်သာ ရေ၏ အမှတ်ဖြစ်၏။ ဉ်နေရာအထိ ရေကြီးခဲ့သည်ဟု အတွေးဖြင့် သိသည်။ ဉ်အတူ စက္ခာဒါရပိတိစိတ်ဖြင့် (၁) မျက်စိဖြင့် အဆင်းရွှေပါရုံကိုသာ မြင်နိုင်သည်။ ကြတိ - ပုံရိသကို မမြင်နိုင်။ စိတ်ကူးကောင်းသူကား ဉ်အဆင်းသည် ဉ်သို့ပုံးဟန် သဏ္ဌာန်ရှိ၏။ ထိုကြောင့် ကြတိဖြစ်၏။ ပုံရိသဖြစ်၏ဟု မနေ့ခွါးရိုးစိတ်အတွေးဖြင့် သိ၏။ နိမိတ်ယူလေ့မရှိသူးအား မြင်သော ဝိတိအစဉ်သာ ဖြစ်သည်။ တွေးဆသော ဝိတိအစဉ် မဖြစ်။



အနှစ်ပြောနှင့်

လက်, ခြေ, ပြီးရယ်ခြင်း၊ စကားဆိုခြင်း၊ ကြည့်ခြင်း၊ စသောအခြင်းအရာ၊ အစိတ်အပိုင်းသည် အနှစ်ပျွဲနှစ်မည်၏။ (၀၂) ကိုလေသာတို့ကို အဖန်ဖန်ထင်ရှားစွာဖြစ်အောင် ပြုတတ်သော ကြောင့် အနှစ်ပျွဲနှစ်မည်၏။

ဤသူ၏ လက်, ခြေသည် တင့်တယ်စွာ ပြီးခြင်း၊ ကြည့်ခြင်းသည် ယဉ်လေစွာ စသည်ဖြင့် အစိတ်အပိုင်းတို့၏ ကြံစည်စိတ်ကူးလျှင် ကိုလေသာအဖန်ဖန်ထင်ရှား၏။ ဤသို့သော အခြင်းအရာ အစိတ်အပိုင်း အနှစ်ပျွဲနှစ်ကို မယူအပ်။ ထိုကိုယ်၌ရှိသော အစိတ်အပိုင်းဖြစ်သော ဆံပင် မွေးညှင်းစသည်ကိုလည်းကောင်း၊ ဘူတရှပ်, ဥပါဒါရှပ်ကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာသာ ယူအပ်၏။

သွားရှိုးအသုဘရှုခြင်း

အခါတစ်ပါး စေတိယတောင်၌ သီတင်းသုံးသော မဟာတိသုမထေရ်သည် အနုရာဓမ္မ။ သို့ ဆွမ်းခံဝင်စဉ် ခရီးအကြား၌ တခိုခိုရယ်သောအသံကို ကြားရသဖြင့် အဘယ်အရာနည်းဟု ကြည့်လတ်သော တစ်စိတ်တစ်ဒေသသွားရှိုးတို့ကို မြင်ရ၏။ ငါယခုမြင်သော အာရုံကား “သွားရှိုး၊ အရှိုးစုံ၊ စက်ဆုတ်ဖွယ်”ဟု လက်ကိုင်နှုလုံးသွင်းအတိုင်း ဟုတ်တိုင်းမှန်စွာ ယူမြို့၏။ (ဤရယ်သောအသံသည် သာယာလေစွာ-ဟု အနှစ်ပျွဲနှင့် မယူ။ ဤအာရုံးမှတ်ဆိတ်, ကျင့်စွဲယ် မရှိဟု နိမ့်တ်ကိုလည်း မယူ)။ ဟုတ်တိုင်းမှန်စွာ ယူသောကြောင့် တစ်ကိုယ်လုံး အရှိုးစုံ ပဋိဘာဂနိမ့်တ်ထင်လာ၍ ပငြုမစွာနှစ်ရ၏။ ထိုစွာနှစ်သမာဓိကို အခြေခံ၍ ဝိပဿနာ ပွားလတ်သော မဂ်အဆင့်ဆင့်ဖြင့် အရဟတ္ထဖိုလ်သို့ ရောက်လေ၏။

ထိုနောက် ယောကျားတစ်ယောက်သည် ထိုလမ်းခရီး၌ မထေရ်ကို မြင်လတ်သော အရှင်ဘုရား မိန်းမတစ်ယောက်သွားသည်ကို မြင်မိပါသလောဟု မေးသောအခါ ဤသို့ ဖြေဆို၏။

**နာဘိ အနာမိ ကြုတို့ ဝါ ပုရိသော ဝါ ကြတော ဂတော။
အပိ စ အငိုသယ်ဗေား ဂစ္စာတေသ မဟာပထော။**

အာဝါသော - ဒါယကာ။ ကြတေား ဂတေား - ဤအရပ်သို့ သွားသောသူသည်။ ပုရိသော ဝါ - ယောကျားဖြစ်သည်ဟု၍လည်းကောင်း။ ကြတို့ ဝါ - မိန်းမဖြစ်သည်ဟု၍လည်းကောင်း။ နာဘိ အနာမိ - မသိပါ။ အပိ စ - စင်စစ်သိရသည်ကား။ မဟာပထော - လမ်းမကြိုး၍။ ဂစ္စာတို့ - သွားသော။ ဒေသ - ဤသူသည်။ အငိုသယ်ဗေားတေား - အရှိုးစုံတစ်စုံဖြစ်ပေသည်။



ဤ၌ တခိုခိုရယ်သံပြုသူကား လင်ယောကျားနှင့် ရန်ဖြစ်၍ မိဘရပ်ထံပြန်မည်ဟု လူပတ့်တယ်စွာ ဆင်မြန်းပြီးလျှင် အနုရာဓမ္မ ထွက်လာသော အမျိုးချွေးမတစ်ယောက်ဖြစ်၏။ မထောင်ကိုမြင်လျှင် ရာဂချုပ်တည်းသောစိတ်ဖြင့် အသံပေး၍ ရယ်သတတ်။ ဘာဝနာအလေ့ အလာများသောကြောင့် သွားရှိုးကိုမြင်သဖြင့် တစ်ကိုယ်လုံး အရှိုးစုထင်လေသည်။ ဤကား အနုဗျာနှုန်း မယူ။ ဟုတ်တိုင်းမှန်စွာ အသုဘအရှိုးစုဟု ယူပုံး ကဲ၍၍စောင့်စည်းပုံးတည်း။

စက္ခာ၍၍စောင့်ပုံး

စက္ခာ၍၍ကို မစောင့်လျှင် အသိနှာ၊ ဒေါမနသုစသောတရားဆိုးတို့သည် အစဉ်မပြတ် လိုက်၍ နှိပ်စက်ကုန်ရာ၏။ ထိုကြောင့် ထိုစက္ခာ၍၍ကို စောင့်ခြင်းကှ သတိတံခါးရှုက်ဖြင့် မျက်စိ တံခါးကို ပိတ်သောသူသည် စက္ခာ၍၍စောင့်သည် မည်၏။

မူချေအားဖြင့်ကား စက္ခာ၍၍ သံဝရငါးပါး အသံဝရငါးပါးမရှိ၊ ဖော်သာ ရှိသည်။ ဖော်စောင့်လျှင် ကဲ၍၍စောင့်သည်မည်၏။

ချော်းအံ့။ စက္ခာပသာအ၊ ရူပါရုံရွေးရှုဆုံးသောအခါဝယ် ဘဝ်စလနာ၊ ဘဝ်ပဇ္ဇာ၊ ပစ္စိရာဝဇ်န်း၊ စက္ခာဝိညာက်၊ သမ္မတို့န်း၊ သနီးရကာ၊ ဝုဒော၊ ဖော်နှစ်ကြိမ်၊ တဒါရုံနှစ်ကြိမ်ဖြစ်၍ ဘဝ်ကျ၏။ ထိုစိတ်အစဉ်၍ ဘဝ်စလနာမှ ဝုဒောအထိ သံဝရ၊ အသံဝရ မရှိ၊ ဖော်ကျ၍ ရှိသည်။

ဖော်ကျ၍ သီလပျက်ခြင်း၊ သတိလွှတ်ခြင်း၊ ဉာဏ်ကင်းခြင်း၊ သည်းမခံခြင်း၊ ပျင်းရခြင်း ဟူသော အသံဝရငါးပါးဖြစ်လျှင် စက္ခာ၍၍မစောင့်သည် မည်၏။ မြို့တံခါးကြီးလေးပေါက် မပိတ်လျှင် မြို့တွင်း အိမ်တံခါး ပိတ်သော်လည်း မြို့တွင်းလုံသည် မမည်။ မြို့တံခါးကြီးဖြင့် ဝင်၍ ခိုးသူတို့ အလိုရှိတိုင်း ပြနိုင်ကုန်၏။ ဤအတူဖော်ကျ၍ သီလပျက်ခြင်းစသည်တို့ကြောင့် ဖော်မလုံလျှင် စက္ခာ၍၍ရလည်း မလုံ၊ ဘဝ်လည်းမလုံ၊ ကြွင်းသော ပိတိစိတ်လည်း မလုံ။ ဤ၌ ပစ္စိရာ ဖော်သည် ကာယဝိညာတ်၊ ဝစီဝိညာတ်ကို မဖြစ်စေနိုင်သောကြောင့် ပစ္စိရာ၍ သီလပျက်ခြင်း မရှိ။ မနောဒ္ဓရာကျကား ဝိညာတ်ကို ဖြစ်စေနိုင်သောကြောင့် မနောဒ္ဓရှုံးသာ သီလပျက်သည်။ ထိုကြောင့် သီလသံဝရတစ်ခုကို မနောဒ္ဓရှုံး သိအပ်၏။ ကြွင်းသော သတိလွှတ်ခြင်းစသော အသံဝရလေးခုကို ခြောက်ဒ္ဓရလုံး၌ သိအပ်၏။

ဖော်ကျ၍ သီလ၊ သတိ၊ ဉာဏ်၊ ခန္ဓု၊ ရိရိယ-ဟူသာ သံဝရငါးပါးဖြစ်လျှင် စက္ခာ၍၍ စောင့်သည် မည်၏။ မြို့တံခါးကြီးလေးပေါက်ပိတ်လျှင် မြို့တွင်း အိမ်တံခါးမပိတ်သော်လည်း မြို့တွင်းလုံသည်မည်၏။ မြို့တံခါးပိတ်ထားသောကြောင့် သူခိုးတို့ မဝင်နိုင်။ ဤအတူ ဖော်ကျ၍ သီလရှုံးခြင်းစသည်တို့ကြောင့် ဖော်လုံလျှင် စက္ခာ၍၍ရလည်း လုံ၏။ သံဝရဖြစ်သော်လည်း စက္ခာ၍၍



၌ သံဝရဖြစ်သည်မည်၏။ သောတဖြင့် သဒ္ဓိရှိကြားသောအခါ စသည်တို့၌လည်း ဤနည်းမှု၏ သိအပ်၏။ ဤသို့လျှင် ရူပါရုံစသော အာရုံခြောက်ပါး၌ ကိုလေသာအစဉ်လိုက်တတ်သော အမှတ်နိမိတ်ယူခြင်းမှလည်းကောင်း၊ အခြင်းအရာအနုပျွဲနယူခြင်းမှလည်းကောင်း ကြုံခြင်း လက္ခဏာရှိသော သီလသည် ကြိုးယသံဝရသီလမည်၏။

အာဇာပါရိသုဒ္ဓဘီလအကျယ် (ဒီသ္ထိ ၁။၂။)

အသက်မွေးမူနှင့်ဆိုင်သော သီက္ခာပုဒ် ၆ ပါး

၁။ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် (၀) အသက်မွေးချောင်ချိအောင် ယုတ်မာသောအလိုဆိုးဖြင့် ထင်ရှားမရှိသော ဥထ္ထရိမန္ဒသုဓမ္မကို ဝါကြား၍ ပြောဆိုအံ့ (၀) အသက်ထွက်အောင် ပြောဆိုအံ့၊ ပါရာနိက။ (သီလသည် ရဟန်း၏ အသက်မည်၏။)

၂။ ထိုအတူ အောင်တမန် သွားလာအံ့။ **သံယာဒီသိသံ။**

၃။ သင်၏ကျောင်း၌ နေသော ရဟန်းသည် ရဟန္တာဖြစ်သည်စသည်ဖြင့် သွယ်ပိုက်၍ ဆိုအံ့။ သိလျှင် ထူးစဉ်း။

၄။ ပက္ကာတဘာော်ကို မနာမဖျားပဲ မိမိအလိုကှာ တောင်းစားအံ့။ **ပါစိတ်။**

၅။ ဘိက္ခာနီသည် ပက္ကာတကို တောင်းစားပါအံ့။ **ပါင့်အေသနီ။**

၆။ ဟင်းကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း မနာမဖျားပဲ မိမိအလိုကှာ တောင်းစားအံ့။ **ဒုက္ခန်း။**

ဤသို့ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် သီက္ခာပုဒ်ခြောက်ခုကို ပညတ်သည်။ (ဘိက္ခာနီ ငါးခု။) ဤသိက္ခာပုဒ်ခြောက်ခုကို လွန်ကျူး၍ အသက်မွေးခြင်းသည် မိစွာအိုဝင်မည်၏။ (ကုဟနာ-စသည်ဖြင့်လည်း မိစွာအိုဝင်မည်၏။)

ကုဟနာ ၃-ပါး (ဒီသ္ထိ ၁။၂။)

၁။ ပစ္စည်းလာဘ်ရလို၍ အံ့သံဖွှာယ်ပြုခြင်းသည် ကုဟနာမည်၏။ **ပစ္စယပိုဒီသေဝန် ကုဟနာ၊ သာမဏ္ဍာဏွေနကုဟနာ၊ ကြိုးယာပထသန္တာသို့သိတကုဟနာ-ဟူ၍** သုံးပါး ပြား၏။ ထိုသုံးပါးတို့တွင် ဒါယကာတို့က ပစ္စည်းလာဘ်ဖြင့် လာလှူ၍သောအခါ အလိုနည်းပါးလေဟန် ပယ်လှန်ခြင်းဖြင့်ဂုဏ်း၊ အလိုနည်းသော အရှင်ကောင်း-ဟု လွန်စွာကြည်ညို၍ မွန်မြတ်သော လာဘ်တို့ဖြင့် လာလှူ၍သောအခါ ဤသို့သော ဒါယကာတို့ကို ချီးမြောက်ရညီးတော့မည်ဟုဆို၍ အလှူခံခြင်းဖြင့်လည်းကောင်း၊ လာဘ်များများရအောင် အံ့သံဖွှာယ်ပြုခြင်းသည် **ပစ္စယပိုဒီသေဝန်ကုဟနာမည်၏။**



မဟာနိဒ္ဓသူ၏ ဟောပုံကား ရဟန်းကို ပစ္စည်းလေးပါးဖြင့် အလျှော့တော်မူပါဟု လျောက် သောအခါ “ဒါယကာတို့ ရဟန်းတို့အား အဖိုးတန်ပစ္စလေးပါးဖြင့် အကျိုးမရှိ။” ထိုတို့အရပ်၌ ကျသော အဝတ်စုတ်ကို ပံ့သူကူးသက်န်းပြု၍ ဆောင်ခြင်းသည် လျောက်ပတ်၏။ ဆွမ်းခံ၍ ရသမျှဖြင့် မျှတွေ့ခြင်းသည် လျောက်ပတ်၏။ သစ်ပင်ရင်း၊ လွင်တီးခေါင်သည် လျောက်ပတ်၏။ နွားကျင်ပုပ်၊ သို့သွားပိုင်းဆေးသည် လျောက် ပတ်၏”ဟု ပစ်ပယ်သော စကားကို ဆို၏။ ခေါင်းပါးညုံဖျင့်သော ပစ္စည်းလေးပါးကိုလည်း မြှုပ်လဲ၏။ ထိုရဟန်းကို လူတို့သည် “လောဘနည်း သည်၊ အကျင့်ကောင်းသည်”ဟု မွန်မြတ်သော ပစ္စည်းတို့ဖြင့် “အနည်းငယ်မျှဖြစ်ဖြစ်အလျှော့တော်မူပါ”ဟု အလွန်အလွန် လျှော့ကုန်၏။ ထိုအခါ ဤသို့ဆို၏။ ဒါယကာတို့ သင်တို့အား ပစ္စည်း၊ သဒ္ဓါ၊ အလျှော့အားဖြင့် ကြောင်းသုံးပါးညီမှ ကုသိုလ်ဖြစ်သည်။ သင်တို့အား သဒ္ဓါလည်း ရှိပြီ။ လျှော့ဖွယ်ပစ္စည်းလည်းရှိပြီ။ ငါဆရာလည်း အလျှော့ဖြစ်ခဲ့၏။ ငါအလျှော့မခံလျှင် သင်တို့သည် ကုသိုလ်မှုအပ လွှင့်စဉ်ကုန်လတ္ထံ့။ သင်တို့၏ ပစ္စည်းဖြင့် အလိုမရှိသော်လည်း သင်တို့အား သနားသောအားဖြင့် အလျှော့ရေးတော့မည်ဆို၍ များစွာသော ပစ္စည်းတို့ကို ခံယူ၏။ ထိုရဟန်း၏ ထိုသို့သော့ရှိသော မျက်မှာ်တရားရှုံးပြုခြင်း၊ အုံသွေ့ဖွယ် ပြုခြင်းသည် **ပစ္စယပို့သေဝန-ကုဟနာမည်၏။**

၂။ ယုတ်မာသော အလိုဆိုးရှိ၍ စွာန်ရပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်ဟု မှတ်ထင်စရာ စကားဖြင့် အုံသွေ့ဖွယ်ပြုခြင်းသည် (၃) သူတစ်ပါးကို ပြောသကဲ့သို့ မိမိနှင့်နီးအောင် ပြောခြင်းသည် သာမဏ္ဍာဏ္ဍာနာမည်၏။

နိဒ္ဓသူ၏ဟောပုံကား အချို့သော ရဟန်းသည် ယုတ်မာသောအလိုဆိုးရှိ၍ လူ အပေါင်း ချီးမွမ်းလတ္ထံ့ဟု စွာန်မဂ်ဖို့လ်နှင့်စပ်သော စကားကို ပြော၏။ ဤသို့သော သပိတ်၊ သက်န်း၊ ပရိက္ခရာကို ဆောင်သောရဟန်းသည် အလွန်တန်ခိုးကြီး၏။ ဤမည်သောဆရာ၏ တပည့်သည်၊ ဤမည်သောကျောင်း၌နေသော ရဟန်းသည် အလွန်တန်ခိုးကြီး၏စသည်ဖြင့် ပြောဆို၏။

(တစ်နည်းကား) စက်ဆုတ်ဖွယ်မြှုနှင့်တူသော အလိုဆိုးဖြင့် ကိုယ်၊ နှုတ်ကို လွန်စွာစောင့် စည်း၍ အလွန်မျက်မှာ်တရားရှုံးခြင်း၊ အုံသွေ့စေခြင်း၊ အပြောကြီးခြင်းတို့ဖြင့် မိမိစကားအရ သူတကာ ချီးမွမ်းနိုင်အောင် ဤရဟန်းသည် ဤမျှ သမာပတ်ရော်စသည်ဖြင့် နက်နဲ့ဖွံ့ွဲယွယ်သော စကားတို့ကို ပြောဆို၏။ ထိုရဟန်း၏ ထိုသို့သော့ရှိသော မျက်မှာ်ရှုံးခြင်း၊ အုံသွေ့ဖွယ်ပြုခြင်း သည် သာမဏ္ဍာဏ္ဍာနာမည်၏။



၃။ ယုတ်မာသောအလိုဆိုးရှိ၍ ချီးမွမ်းအောင်ပြုအပ်သော ကြရိယာပုထိဖြင့် အံ့ဩ ဖွံ့ဖြိုးပြုခြင်းသည် ကြရိယာထပသန္တသိတက္ကဟနာမည်၏။

နိဒ္ဓသီရိဟောပုကား အချို့သော ရဟန်းသည် ဤသိပ္ပါယွင် လူအများချီးမွမ်းလတ္တံ့ဟူ သွားခြင်း၊ အိပ်ခြင်းစသော ကြရိယာပုထိကို ကောင်းစွာပြုပြင်၍ ထား၏။ ပုဂ္ဂိုလ်ထူးဟူ၍ သိကြ ပါစေဟု တောင့်တလျက် ဖြည့်ညွှေးစွာ သွားခြင်းစသည်ကို ပြု၏။ သမာပတ်ဖြင့် တည်ကြည်ဟန် သွားခြင်းစသည်ကို ပြု၏။ အထင်အရှားအများမြင်လောက်ရာ၌ စုံနှင့်ဝင်စားနေသကဲ့သို့ မိန့်မှန် ကုပ်ကုပ် ရှုခြင်းကို ပြု၏။ ထိုရဟန်း၏ ထိုသို့ သဘောရှိသော ကြရိယာပုထိကို ထားခြင်း၊ မျက်မျှောင် ရုံးခြင်း၊ အံ့ဩဖွံ့ဖြိုးပြုခြင်းသည် ကြရိယာထပသန္တသိတက္ကဟနာမည်၏။

လပနာ ၁၃-ပါး

ပစ္စည်းလာသ်ရလို၍ မြောက်ပင့်ပြောခြင်းစသည်တို့သည် လပနာမည်၏။ များသော အပြားရှိ၏။

- ၁။ တင်ကြို၍ ဆိုခြင်းသည် အာလပနာမည်၏။ (ကျောင်းသို့ ရောက်လာသော ဒါယကာကို ဘာကိုစွဲလာသလဲ ပင့်ဖိတ်ရန် လာသလား၊ သွားနှင့်ကြာ ပါလာခဲ့မည်ဟု တင်ကြို၍ ဆို၏။
(တစ်နည်း) မိမိကိုယ်ကို မြောက်၍ ဆိုခြင်းစသည်တို့သည် အာလပနာမည်၏။ (ပါသည် ဤမည်သော ပုဂ္ဂိုလ်ဖြစ်၏။ ဤမည်သော မင်း၊ အမတ်စသည်တို့သည် ငဲ့ကို အလွန် ကြည်ညို၏ စသည်ဖြင့် မိမိကိုယ်ကို မြောက်၍ ဆို၏။)
- ၂။ မေးလျောက်မှ ဤသို့သော စကားကို ဆိုခြင်းသည် လပနာမည်၏။
- ၃။ ဒါယကာတိနှင့် ဆန့်ကျင်မည်ကို ကြောက်၍ အလိုက်သင့်အခွင့်ပေးကာ ကောင်းစွာ ဆိုခြင်းသည် သလ္လာပနာမည်၏။
- ၄။ သူကြွယ်ကြီး၊ အလျှောင်ကြီး၊ မင်းကတော်ကြီးစသည်ဖြင့် မြောက်ပင့်၍ ဆိုခြင်းသည် သလ္လာပနာမည်၏။
- ၅။ ခပ်သိမ်းသောအဖိုးအားဖြင့် လွန်စွာမြောက်ပင့်၍ ဆိုခြင်းသည် သမူလ္လာပနာ-မည်၏။
- ၆။ ဆင့်ကာဆင့်ကာရစ်၍ ဆိုခြင်းသည် ဥန္တဟနာ-မည်၏။ ဒါယကာတို့ ရွေးအခါ ဤသို့ သော အချိန်၌ ကောက်ညီး၊ ပဲညီးလှူကြသည်။ ယခုမလှူကြပြီလော-စသည်ဖြင့် လှူဒါန်း မည်-ဟု ဝန်မခံမချင်း ဆင့်ကာ ဆင့်ကာရစ်သည်။
(တစ်နည်း) ဖြေကြားသူကို ရစ်ပတ်၍ ဆိုခြင်းသည် ဥန္တဟနာမည်၏။ ကြံချောင်းကိုင်လာ သူကို ဤကြံချောင်း အဘယ်ကယူခဲ့သနည်းဟု ရစ်၏။ ကြံချောင်းက ယူခဲ့သည်ဟု ဖြေလတ်



သော် ချို့ရဲလားဟု ရစ်ပြန်၏။ စုပ်ကြည့်မှ သိမည်ဟု ဖြေပြန်သော် “ကြံလျှစမ်းပါ” ဟူ၍
တော့ ရဟန်းများ မပြောကောင်းဟု ရစ်ပြန်၏။ ဉ်သို့ ဖြေပြောသူကို ရစ်ပတ်၍ ပြောဆို
လေသည်။)

- ၇။ ခပ်သိမ်းသော အဖို့အားဖြင့် လွန်စွာရစ်ပတ်၍ ဆိုခြင်းသည် သမုတ္တဘနာ-မည်၏။
- ၈။ ချီးကျူး၍ ပြခြင်းသည် ဥက္ကာစနာမည်၏။ (ဉ်ဒါယကာအလျှေသည် င့်ကို ဘယ်သော
အခါမှ မမေ့။ လျှေစရာရှိလျှင် င့်အားသာ လျှေသည်-စသည်ဖြင့် ပြောဆို၏။)
- ၉။ ခပ်သိမ်းသော အဖို့အားဖြင့် အဖန်ဖန် ချီးကျူး၍ ပြခြင်းသည် သမုတ္တဘနာ-မည်၏။
- ၁၀။ မှန်သောအတိုင်း တရားအတိုင်းကို မင့်မျှ၍ ချစ်ခင်အောင် အဖန်ဖန်များစွာဆိုခြင်းသည်
အနုပ္ပါယဘဏ္ဍာကိတာ-မည်၏။
- ၁၁။ မိမိကိုယ်ကို များစွာနှစ်မျိုးချု၍ ခင်ဗျား၊ ကျူပ်၊ ဟုတ်ကဲ-စသည်ဖြင့် အောက်ကျွား ဆိုခြင်း
သည် **စာတုကများမည်၏။**
- ၁၂။ ပဲနောက်ဟင်းအလား အမှားများစွာဆိုခြင်းသည် **မူရသူပျောမည်၏။** (ပဲနောက် ချက်
လျှင် မဖောက်ပြန်သော (ဝါ) မကျက်သော ပကတိပဲနောက်သည် နည်း၏။ ဖောက်ပြန်၍
ကျက်သော ဝိကတိပဲနောက်များ၏။ ထို့အတူ ဒါယကာ, ဒါယိကာမကျေနပ်အောင် ပကတိ
အမှန်နည်း၍ ဝိကတိအမှားများစွာဆိုသော စကားသည် ပဲနောက်ဟင်းနှင့်တူသော စကား
မည်၏။)
- ၁၃။ သတို့သားငယ်တို့ကို အထိန်းကဲ့သို့ ရင်ခွင်ဖြင့်လည်းကောင်း၊ ပခုံးဖြင့်လည်းကောင်း
ချီးပြုးခြင်းသည် ပါရိဘဏ္ဍာမည်၏။

နိမိတ္ထိကတာ ၆-ပါး (ဒိသုဒ္ဓ၊ ၁။၂၇။)

နိမိတ္ထိပြု၍ အသက်မွေးသူသည် **နိမိတ္ထိကမည်၏။** ထိုသူ၏ ဖြစ်ကြောင်း အမှုအရာသည်
နေမိတ္ထိကတာမည်၏။ ပစ္စည်းလာသ်ရလို၍ နိမိတ္ထိပြခြင်း၊ အလိုပြခြင်းစသည်ဖြင့် များသော
အပြားရှိ၏။

- ၁။ အမှုတ်သညာကို ဖြစ်စေသော ကာယကံ, ဝစ်ကံသည် **နိမိတ္ထိမည်၏။** ပစ္စည်းလျှောက်
အမှုတ်ရနေအောင် ပြမှု၊ ပြောမှု ဖြစ်သည်။
- ၂။ စားသောက်ဖွယ်ယူသွားသည်ကို မြင်၍ “စားသောက်ဖွယ်ရခဲ့ကြသလား” စသည်ဖြင့်
နိမိတ္ထိကို ပြခြင်းသည် **နိမိတ္ထိကမ္မာမည်၏။**
- ၃။ မိမိအလိုကိုပြခြင်းသည် **သူဘာသမည်၏။** ရဟန်းတို့အား ရှားပါးလှသည် စသည်ဖြင့်
ပစ္စည်းနှင့် စပ်သောစကားဖြစ်သည်။



- ၄။ အလိပ်ခြင်းကိုပြခြင်းသည် **ဓာတ်ဘဏ်မှုမည်၏။** နွားငယ်သက်သက်ကျောင်း သော သူငယ်တို့ကို ဤနားငယ်တို့သည် နှုနိုသလော ရက်တက်သောက်သလောဟု မေး၏။ နှုနိုသည်ဟု ဆိုလတ်သော နှုနိုသည် မဟုတ်၊ အကယ်၍ နှုနိုလျှင် ရဟန်းလည်း နွားနှု ရကုန်ရာ၏။ ဤသို့ စသောနည်းဖြင့် ထိုသူငယ်တို့ကို မိဘတို့ထံ ပြောစေခြင်းဖြင့် လာလှ။ အောင် ပြခြင်းဖြစ်၏။
- ၅။ လိုအပ်သော ပစ္စည်းသို့ နီးကပ်အောင် ဆိုခြင်းသည် **သာမဏ္ဍလွှန်မည်၏။**
- ၆။ လိုအပ်သော လာသာရအောင် သွယ်ဝိုက်၍၊ သိုင်းဝိုင်း၍၊ လူညွှန်ပတ်၍ ပြောခြင်းသည် **ပရီကထာမည်၏။**

နိပ္ပါသီကတာ ၁၁-ပါး

ပစ္စည်းလာသာရလို၍ ဆဲရေးခြင်းစသည်တို့ကိုပြခြင်းသည် **နိပ္ပါသီကတာမည်၏။** ‘နိပ္ပါသေတိတိ နိပ္ပါသီကာ’ ကိုယ်နယ်ဆီကို ဝါးခြမ်းစိတ်ဖြင့် ခြစ်ပစ်သကဲ့သို့ သူတစ်ပါး ဂုဏ်ကို ခြစ်ပစ်သောသူသည် **နိပ္ပါသီကမည်၏။** (၁) နှုန်းကို ကြိတ်ချေ၍ အနုံရှာသကဲ့သို့ သူတစ်ပါး၏ ဂုဏ်ကို ကြိတ်ချေ၍ လာသာရှာသောသူသည် **နိပ္ပါသီကမည်၏။** ထိုသူ၏ ဖြစ်ကြောင်းစကားသည် **နိပ္ပါသီကတာမည်၏။** များသောအပြားရှိ၏။

- ၁။ ကြောက်၍ လူဗျာအောင် ဆဲရေးခြင်းဆယ်ပါးဖြင့် ဆဲခြင်းသည် **အကြောသနာ-မည်၏။**
- ၂။ ထိုအတူ နှိပ်စက်၍ ဆိုခြင်းသည် **ဝမ္မနာမည်၏။**
- ၃။ သွေးတရားနည်းသူစသည်ဖြင့် အပြစ်တင်ခြင်းသည် **ဂရဟနာမည်၏။**
- ၄။ ဤအလျှင် ဤသူကို မပြောကြနှင့်ဟု ပယ်ထုတ်သော စကားကို ဆိုခြင်းသည် **ဥက္ကပနာ** မည်၏။
(တစ်နည်း) မလျှောသောသူကို သို့ ။ အလျှောင်ပေတကားဟုချီး၍ မြောက်၍ ဆောင့်ချကာ ဆိုခြင်းသည် **ဥက္ကပနာမည်၏။**
- ၅။ ခပ်သိမ်းသောအဖို့အားဖြင့် ကျိုးကြောင်းပြ၍ ပယ်ထုတ်သော စကားကို ဆိုခြင်းသည် **သမုက္ကပနာမည်၏။**
(တစ်နည်း) မလျှောသောသူကို အို့ ။ အလျှောင် သွေးတုံးကြီးစသည်ဖြင့် လွန်စွာ ချီးမြောက် ဆောင့်ချကာ ပြောဆိုခြင်းသည် **သမုက္ကပနာမည်၏။**
- ၆။ ဤသူလျှောဖြစ်ကျိုး မနပ်။ အဟောင်းစားသည်ဟု ပြက်ရယ်ပြောဆိုခြင်းသည် **ဒီပနာ** မည်၏။



- ၃။ ဤသူကို မလျှော်ဟု အဘယ့်ကြောင့် ဆိုကြသနည်း။ အလျှော်လာတိုင်း လစ်လပ် သည်
မရှိ။ နတ္ထိကို လျှော်ဟု လွန်စွာ ပြက်ရယ်ဆိုခြင်းသည် **သံပနာမည်၏။**
- ၄။ မလျှော်သောသူ၏ အဖြစ်၊ ကျေးဇူးမရှိသောသူ၏ အဖြစ်သို့ ရောက်အောင် စေးနဲ့သည်
လူဖြစ်ကျိုးမနပ်စသည်ဖြင့် ဆိုခြင်းသည် **ပါပနာမည်၏။**
- ၅။ ခပ်သိမ်းသောအဖို့အားဖြင့် ရောက်အောင်ဆိုခြင်းသည် **သမ္မာပနာမည်၏။**
- ၁၀။ ဤသို့ပြောဆိုလျှင် ကြောက်၍၊ ရှုက်၍၊ ငါအား လျှော်လတ္ထံဟု တစ်အိမ်မှ တစ်အိမ်
တစ်ရွာမှ တစ်ရွာ ကျေးဇူးမဲ့ဆောင်၍ ပြောဆိုခြင်းသည် **အဝဏ္ဏဟာရိတာမည်၏။**
- ၁၁။ မျက်မျှက်ချို့သာ ကွယ်ရာအပြစ်ပြောခြင်းသည် **ပရပိဋ္ဌမံသိကတာမည်၏။**
(မျက်နှာချင်းမဆိုင်ပုံ၍ နောက်မှ ကျောက်ကုန်းသားကို ဖွဲ့စားသည့်နှင့်တူသောစကားဟူလို့။)

လာဘောန လာဘနိဂါဂိုလ်ဘနတာ

ပစ္စည်းလာဘ်ရလို၍ တစ်အိမ်မှုရသော အာမိသ အနည်းငယ်ကို တစ်အိမ်သို့ ဆောင်ပို့
လျက် အမြတ်ရအောင် လာဘ်ရှာခြင်းသည် **လာဘောန လာဘနိဂါဂိုလ်ဘနတာမည်၏။**

အမြတ်ရှာသောဝတ္ထု

ရဟန်းတစ်ဦးသည် ဆွမ်းခံသွားရာတွင် ရွှေးဦးစွာ တစ်အိမ်၌ အာမိသအနည်းငယ်ရခဲ့၏။
ထိုအာမိသကို နောက်တစ်အိမ်၌ သတို့သားတို့အားပေး၏။ နောက်အိမ်၌ ရပြန်သော အာမိသ
အနည်းငယ်ကို နောက်တစ်အိမ်ပေးပြန်၏။ ဤနည်းဖြင့် ရတိုင်း နောက်နောက်အိမ် ပေး၍
နောက်တစ်အိမ်၌ နှုယာဂုဏ်များအဖို့တန်ကို ရသောအခါ ကျောင်းသို့ပြန်ကြသွားသတတ်။ ဤသို့
လာဘ်မျှော်၍ လာဘ်ရှာပုံကို ဤနေရာ၌ သိအပ်၏။

တိရဋ္ဌဘန်ဝိဇ္ဇာ (ဒီသီး။၂၉။)

ဤအာနိဝါရိသုဒ္ဓသီလပြသရာ၌ အာဒီသဒ္ဓိဖြင့် ယူအပ်သော **ပါပဓမ္မတိုကား**
ပြဟ္မာလသုတိ၌ ဟောသော မဂ်ဖိုလ်၏ ဖိုလာအတတ်ဖြစ်သော တိရဋ္ဌနဝိဇ္ဇာတို့ ဖြစ်ကုန်၏။

အဂို = လက်ခြေအဂိုအကျိုးအပြစ်ဟောသောအတတ်။

နိမိတ္ထံ = နိမိတ်ဖတ်သောကျမ်း။

ဥပ္ပါတံ = ဥက္ကာပုံခြင်း၊ မြေလှုပ်ခြင်းစသည်နှင့်စပ်သောအတတ်။



- သုပါနံ** = အိပ်မက်တိတွေ့ကျမ်း။
- လက္ခဏ** = မိန်းမ၊ ယောက်ဗားတို့၏ လက္ခဏာဟောကျမ်း။
- မူသိကန္တို့** = အဝတ်ကြွက်ခဲခြင်းအကျိုးအပြစ်ဟောသောကျမ်း။
- အရှင်ဟောမံ** = ဤမည်သောမီးဖြင့် ပူဇော်လျှင် ဤမည်သောအကျိုးဖြစ်သည်ဟု ယဉ်ပူဇော်ခြင်း
အတတ်။ ဤသို့စသည်ဖြင့် တိရှိနာနဝိဇာတို့သည်လည်း များပြားကုန်၏။

ဤသို့လျှင် သိက္ခာပုဒ်ခြာက်ခုကျူးလွန်ခြင်းဖြင့်လည်းကောင်း၊ ကုဟနာ၊ လပနာ,
နေမိတ္တကတာ၊ နိပ္ပါသိကတာ၊ လာဘနိဂိုဏ်တာတို့ဖြင့်လည်းကောင်း၊ တိရှိနာနဝိဇာတို့ဖြင့်
လည်းကောင်း အသက်မွေးခြင်းသည် မိစ္ဆာနိဝမည်၏။ မိစ္ဆာနိဝမှ အားလုံးရှောင်ကြိုခြင်းသည်
ဝါ - အသက်မွေးကြောင်းပစ္စည်းရာသောလုံးလုံး စင်ကြယ်ခြင်းသည် အာဇာပိရိသူဒ္ဓမည်၏။

ပဋိယာသန္တိသိတသိုလအကျယ် (ဒီလာနှင့် ၁။၂။)

သက်န်း၌ ဆင်ခြင်ရှိ ၅-ပါး

ပဋိသံဌ ယောနိသော စီဝရု ပဋိသေဝါမိ၊ ယာဝ ဒေဝ သိတသု ပဋိယာတာယ,
ဥက္ကသု ပဋိယာတာယ၊ ခုံသမကသဝိတာတပသရှိသပသမွှာသာနံ ပဋိယာတာယ,
ယာဝဒေဝ ဟိရိကောပိနပွဲနိစ္ဆာဒနတ္ထံဌ။

- ✓ သင့်သောအကြောင်းအားဖြင့် ပညာဖြင့်ဆင်ခြင်၍ သက်န်းကို မြှုပ်ပါ၏။
(ပဋိသံဌ ယောနိသော စီဝရု ပဋိသေဝါမိ)
- ၁။ အအေးကို ပယ်ဖျောက်ရုံသာလျှင် သက်န်းကို မြှုပ်ပါ၏။
(ယာဝ ဒေဝ သိတသု ပဋိယာတာယ)
- ၂။ မီးပူကို ပယ်ဖျောက်ရုံသာလျှင် သက်န်းကို မြှုပ်ပါ၏။ **(ဥက္ကသု ပဋိယာတာယ)**
- ၃။ မှုက်, ခြင်, ယင်, လေ, နေပူ, မြို့, ကင်း, သန်းတို့၏ အတွေ့တို့ကို ပယ်ဖျောက်ရုံဌသာ
လျှင် သက်န်းကို မြှုပ်ပါ၏။
(ခုံသမကသဝိတာတပသရှိသပသမွှာသာနံ ပဋိယာတာယ)
- ၄။ ဟိရိရှုက်ကို ဖျက်စီးတတ်သော အဂါးကြီး, ငယ်တို့ကို ဖုံးလွှာမ်းခြင်းအကျိုးငှာသာလျှင် သက်န်း
ကို မြှုပ်ပါ၏။ **(ယာဝဒေဝ ဟိရိကောပိနပွဲနိစ္ဆာဒနတ္ထံဌ)**
- ဆောင် ။ ။ချမ်းပူကို ဖျက်ခြင် မှုက် လေ နော ကင်း မြို့ လွှာသု၏ ဟိရိရှုက်ကို ကုန်စေတတ်စွာ
ကိုယ်အဂါးကို လုံပါစေလို့ ကိုယ်ကိုစံပါယ်၊ ဆင်ပြင်မယ်-ဟု၊ စိတ်ဝယ် မမှန်း
ဤသက်န်းကို ဖုံးလွှာမ်းဝတ်ရုံးပါသည်း။



ဆွမ်း၏ ဆင်ခြင်ရန် ၁၃-ပါး (ဒုဘဒ္ဒ၊ ၁။ ၃၀။)

ပဋိသံ၏ ယောနိသော ပဏ္ဍာတပါတ် ပဋိသေဝါမီ၊ နေဝ ဒဝါယ န မဏ္ဍာနာယ န ဝိဘူသနာယ၊ ယာဝအေဝ ကူးမသု ကာယသု ဌီတိယာ၊ ယာပနာယ၊ ဝိဟီသုပရတိယာ၊ ပြောစရိယာနှဂါဟာယ၊ ကူးတိ ပုရာဏ္ဍ ဝေဒန် ပဋိဟံ့ဖါမီ၊ နဝ္မ ဝေဒန် န ဥပ္ပါဒေသာမိ၊ ယာတွာ ၈ မေ ဘဝိသာတိ၊ အနဝ္မတာ ၈၊ ဟသုပိဟာရော ၈။

- ✓ သင့်သောအကြောင်းအားဖြင့် ပညာဖြင့်ဆင်ခြင်၏ ဆွမ်းအစရိုးသော အာဟာရကို မြှုပ်ပါ၏။
(ပဋိသံ၏ ယောနိသော ဝိဏ္ဍာပါတ် ပဋိသေဝါမီ)
- ၁။ ရွှေသူသားငယ်တိုကဲ့သို့ မြှူးထူးပျော်ပါး ကစားခြင်းငှာ မမြှုပ်ပါ။ (နေဝ ဒဝါယ)
- ၂။ လက်ရွှေ့လက်ပန်းသည်စသည်တိုကဲ့သို့ အားဟူသောမာန်ယုစ်ခြင်းငှာ မမြှုပ်ပါ။ (န မဏ္ဍာနာယ)
- ၃။ နှစ်းတွင်းသူ့၊ ပြည့်တန်ဆာမတိုကဲ့သို့ အဂါကြီးငယ်ပြည့်ဖြီးခြင်းငှာ မမြှုပ်ပါ။ (န မဏ္ဍာနာယ)
- ၄။ ကျမ်းသမား၊ ကချေသည်တိုကဲ့သို့ အရေအဆင်း လုပတင့်တယ်ခြင်းငှာ မမြှုပ်ပါ။
(န ဝိဘူသနာယ)
- ၅။ ဤရှုပကာယ၏ တည်ရုံငှာသာလျှင် ဆွမ်းအစရိုးသောအာဟာရကို မြှုပ်ပါ၏။
(ယာဝအေဝ ကူးမသု ကာယသု ဌီတိယာ)
- ၆။ မျှတရုံငှာသာလျှင် ဆွမ်းအစရိုးသောအာဟာရကို မြှုပ်ပါ၏။ (ယာပနာယ)
- ၇။ ပင်ပန်းခြင်းပြီမ်းရုံငှာသာလျှင် ဆွမ်းအစရိုးသောအာဟာရကို မြှုပ်ပါ၏။
(ဝိဟီသုပရတိယာ)
- ၈။ သာသနပြောစရိယ၊ မဂ္ဂပြောစရိယနှစ်ပါးချီးမြောက်ရုံငှာသာလျှင် ဆွမ်းအစရိုးသော အာဟာရကို မြှုပ်ပါ၏။
(ပြောစရိယာနှဂါဟာယ)
- ၉။ ဤသို့ ဆွမ်းကို မြှုပ်သဖြင့် အဟောင်းဖြစ်သော ဆင်းရဲခြင်းဝေဒနာကိုလည်း ပယ်ဖျောက်အံ့။
(ကူးတိ ပုရာဏ္ဍ ဝေဒန် ပဋိဟံ့ဖါမီ)
- ၁၀။ အသစ်ဖြစ်သောဆင်းရဲခြင်းဝေဒနာကိုလည်း မဖြစ်စေအံ့။ (နဝ္မ ဝေဒန် န ဥပ္ပါဒေသာမိ)
- ၁၁။ ငါအား မျှတခြင်းသည်လည်ကောင်း၊ (ယာတွာ ၈ မေ ဘဝိသာတိ)
- ၁၂။ အပြစ်မရှိခြင်းသည်လည်းကောင်း၊ (အနဝ္မတာ ၈)
- ၁၃။ ချမ်းသာစွာနေခြင်းသည်လည်းကောင်း ဖြစ်လတ္တံ့။ (ဟသုပိဟာရော ၈)
ဤသို့နှုလုံးပြု၍ ဆွမ်းအစရိုးသော အာဟာရကို မြှုပ်ပါ၏။ ဤသို့ ဆင်ခြင်၏ ဆွမ်းကို သုံးဆောင်အပ်၏။



ဆောင် ။ ॥**ဉ်သည့်စားဖွယ်** အမယ်မယ်ကို မြှေးရယ် မာန်ကြာ လှပ ရေဆင်း ပြည့်ဖြေးခြင်းငှာ၊ မသုံးပါဘူး ၄ ဖြာဓာတ်ဆောင် ဉ်ကိုယ်ကောင်သည် ရည်အောင်တည်လျက် အသက်မျှတမ်း၊ မမောပန်းသား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို ကျင့်ပါနိုင်စေ အေဒနာဟောင်းသစ် မဖြစ်စေရဲ ယာပိုက်မျှလစ် ခပ်သိမ်းပြစ်ကို မဖြစ်လေအောင် ချမ်းမြောက်ဟု သုံးဆောင် မှုပါသတည်။

စတ္တာရော ပဋိအာလောပော အဘုတ္တာ ဥဒကံ ပိဝေး
အလံ ဖာသုပိဟာရာယ၊ ပဟိတတ္တသု ဘီကျွန်းနော။ (ဒီသုဒ္ဓ ၁။ ၃၂။)

စတ္တာရောပဋိအာလောပော-လေး၊ ငါးလူတ်တိုကို။ အဘုတ္တာ-မစားမူ၍ (၀၂)လျော့စား၍။ ဥဒကံ-ရေကို။ ပိဝေး-သောက်ရာ၏။ (၀၂) သောက်ပြားအုံ။ ပဟိတတ္တသု-နိဗ္ဗာန်သို့စေလွတ် သောစိတ်ရှိသော။ ဘီကျွန်းနော-ရဟန်းအား။ ဖာသုပိဟာရာယ-ချမ်းသာစွာနေရခြင်းငှာ။ အလံ-လျောက်ပတ်၏။

ကျောင်း၌ ဆင်ခြင်ရန် ၄-ပါး

ပဋိသုဒ္ဓ ယောနိသော သေနာသန် ပဋိသေဝါမီ၊ ယာဝ ဒေဝ သီတသု ပဋိယာတာယ၊ ဥက္ကာသု ပဋိယာတာယ၊ ခုံသမကသဝါတာတပသရှိသပသမ္မသာန် ပဋိယာတာယ၊ ယာဝဒေဝ ဥတုပရိသယယဝိနောဒပဋိသည့်သနာရာမထွေး။

- ✓ သင့်သောအကြောင်းအားဖြင့် ပညာဖြင့်ဆင်ခြင်၍ အိပ်ရာနေရာကျောင်းကို မှုပါ၏။
(ပဋိသုဒ္ဓ ယောနိသော သေနာသန် ပဋိသေဝါမီ)
- ၁။ အအေးကို ပယ်ဖျောက်ရုံသာလျှင် အိပ်ရာနေရာကျောင်းကို မှုပါ၏။
(ယာဝ ဒေဝ သီတသု ပဋိယာတာယ)
- ၂။ မီးပူကို ပယ်ဖျောက်ရုံသာလျှင် အိပ်ရာနေရာကျောင်းကို မှုပါ၏။
(ဥက္ကာသု ပဋိယာတာယ)
- ၃။ မှုက်, ခြင်, ယင်, လေ, နေပူ, မြွှေ့, ကင်း, သန်းတို့၏ အတွေ့တိုကို ပယ်ဖျောက်ရုံကြသာ လျှင် အိပ်ရာနေရာကျောင်းကို မှုပါ၏။
(ခုံသမကသဝါတာတပသရှိသပသမ္မသာန် ပဋိယာတာယ)
- ၄။ ဥတုသေးရန်ကို ပယ်ဖျောက်နှင့်ရုံ, တစ်ပါးတည်းကိန်းအောင်းခြင်း၌ မွှေးလျှော်နှင့်ရုံ အကျိုးငှာသာလျှင် အိပ်ရာနေရာကျောင်းကို မှုပါ၏။



(ယာဝဒေဝ ဥတုပရီသယရိန္ဒာဒပဋိသလ္ာနာရာမထွေး။)

ဆောင် ။ ॥ချွမ်းပူကို ဖျက်၊ ခြင် မှုက် လေ နေ၊ ကင်းမြဲ ဝေးမှာ ဥတုဘေးဘူး၊ မသန်းကင်းစင် စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင် မြှို့ခိုပါသတည်း။

ဆေး၌ ဆင်ခြင်ရန် J-ပါး

ပဋိသရီ ယောနိသာ ဂိလာနပစ္စယဘေသဇ္ဈပရီကွာရု ပဋိသေဝါမိ၊ ယာဝဒေဝ ဥပ္ပန္ာန် ဝေယျာဗာဓိကာန် ဝေဒနာန် ပဋိယာတာယ၊ အဗျာဗျာပစ္စပရမတာယ။

✓ သင့်သောအကြောင်းအားဖြင့် ပညာဖြင့်ဆင်ခြင်၍ အနာ၏ ဆန္ဒကျင်ဘက်၊ အသက်၏ အရုံအကာာ၊ တန်ဆာ၊ အဆောက်အအီးဖြစ်သော ဆေးကို မြှို့ပိုပါ၏။

(ပဋိသရီ ယောနိသာ ဂိလာနပစ္စယဘေသဇ္ဈပရီကွာရု ပဋိသေဝါမိ)

၁။ ဖြစ်ပြီး၊ ဖြစ်ဆဲဖြစ်ကုန်သော ဓာတ်ချောက်ချားခြင်းကြောင့်ဖြစ်ကုန်သော ဆင်းရဲဝေဒနာ တို့ကို ပယ်ဖျောက်ရုံးလာသာလျှင် ဆေးကို မြှို့ပိုပါ၏။

(ယာဝဒေဝ ဥပ္ပန္ာန် ဝေယျာဗာဓိကာန် ဝေဒနာန် ပဋိယာတာယ)

၂။ အနာကြောင့်ဖြစ်သော ဆင်းရဲခြင်း၏ မရှိခြင်းအကျိုးကာသာလျှင်၊ အနာ၏ ဆန္ဒကျင်ဘက်၊ အသက်၏ အရုံအကာာ၊ တန်ဆာ၊ အဆောက်အအီးဖြစ်သော ဆေးကို မြှို့ပိုပါ၏။

ဆောင် ။ ॥ကျင်နာခံခက်၊ နှိပ်စက် ဖိစီး၊ ဖြစ်ပြီး ဖြစ်လာ၊ ဝေဒနာကို စွဲနှုန်းပယ်လျှင်း၊ ဆင်းရဲ ကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို ကြည်သာ ရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်ဖို့ ရည်မှန်း သုံးဆောင်ပါသတည်း။

ဓာတ်ပါရီလူနှိုးသီလပြည့်စုံခေါ် အခိုအခို

(က) ပါတီမောက္ဗသံဝရသီလကို သခ္စာဖြင့် ဖြည့်ခြေး (ဝိယ္ဗို့ ၁။ ၃၄။)

ပညာတ်တော်ကို မဖျက်

ဤသီလလေးပါးတို့တွင် ပါတီမောက္ဗသံဝရသီလကို သခ္စာဖြင့် ပြည့်စုံစေအပ်၏။ သတိ၊ ဝိယ္ဗို့ယ၊ ပညာတို့ မကင်းသော်လည်း သခ္စာသည် ထူးသော အကြောင်းရှု၏။ သိကွာပုံပညာတ် ခြင်းသည် သာဝကတို့ အရာမဟုတ်။ ပညာတ်ရန် အချိန်ကာလသော်မှုလည်း သာဝကတို့အရာ မဟုတ်သောကြောင့် “ချုပ်သား . . သာရိပုံတွေရာ ဆိုင်းငံး”ဟု မိန့်တော်မှုသည်။ ထိုကြောင့်



ဝိသီမဂဂ္ဂနယ်

ဘုရားရှင်ပညတ်သမျှ ပါတီမောက္ဂကို ယုံကြည်သော သဒ္ဓါဖြင့် အကုန်ယူ၍ အသက်၌ပင် မင့်ဘဲ ကောင်းစွာ ဖြည့်ကျင့်ရသည်။

သာဝကတိအရာကား ဘုရားမပည်သည်ကို ငါတို့ မပည်ဖူး။ ပည်သည်ကို မဖျက်ပါဖူး။ ပည်တော်မှအတိုင်း အကုန်ယူ၍ ကျင့်ပါဖူး။ ဉ်သို့ စသည်တည်း။

- ✓ ရစ်မသည် မိမိဉာဏ် အသေခံ၍ စောင့်သည့်။
 - ✓ စာမရှိမည်သော သားသည် (၅) အောင်းသည် မိမိအဖြီး ချုပြုသည်ကို အသေခံ၍ စောင့်သည့်။
 - ✓ သားတစ်ယောက်သာရှိသောသူကြွယ်သည် မိမိချုပ်သားကို အထူးစောင့်သည်။
 - ✓ မှာက်လုံး တစ်လုံးသာရှိသောသူသည် မိမိမှာက်စိုက် အထူးစောင်သည်။

ထိုအတူ သီလကို လွန်စွာ စောင့်ရှောက်ကြရမည်။ အစဉ်မပြတ် သနားကြရမည်။ အလွန်အကဲ ချွစ်ခင်ကြရမည်။ ထေရ၊ နဝါ၊ မဏီမဖြစ်သောအခါ ကာလသုံးပါးလုံး၌ သီလကို ရှိသေခြင်းရှိရမည်ဟု ဟောသည်။ ထိုမှတစ်ပါးလည်း ငါ၏ တပည့်သာဝကတို့သည် သမုဒ္ဒရာရေ ကမ်းမလွန်သကဲ့သို့ ငါ ပညတ်သော သိက္ခာပုဒ်ကို အသက်ကြောင့်သော်လည်း မလွန်ကျိုးကြကုန်ဟု ဟောသည်။

သီကာအတ္ထက် အသက်ခန့်

မဟာဝတ္ထနမည်သော ဝိဉာဏ်ပိတေသနအပိုကြီး၌ ခိုးသူတို့သည် မထောင်တစ်ပါးကို နွယ်ငန်းဖြင့် တုပ်နှောင်၍ တံ့လုံလွှာထားကုန်၏။ မထောင်သည် နွယ်မဖြတ်ပဲ လျောင်းလျက်သာလျှင် ခုနှစ်ရက်ပတ်လုံး ဝိပဿနာတရားပွားသဖြင့် အနာဂတ်တည်၍ ပုံလွန်တော်မူ၍ ပြဟ္မာပြည့်၌ ဖြစ်၏။

သီဟိုင်ကျွန်း၌လည်း မထောက်တစ်ပါးကို ဆင်သမန္ဒယ်ဖြင့် တုပ်လဲထားကုန်၏။ မထောက်သူ၏တော်းလောင်လာသော်လည်း နှစ်ကို မဖြတ် ဝိပေသုနာကိုသာ အထပ်ထပ်ပွားသဖြင့် သမသီသီရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံ၏။ ဒီယန်ကာယ်ဆောင် အဘယ်မထောက်သည် ရဟန်းငါးပါးတို့နှင့်ကြိုးရုံးမြို့ဟို၏၍ စေတိတည်စေ၏။

ပါတီမှာက် ပိသုကရကွန်၊ အပွဲ့ဝ ဇီဝ၊ ဟော။

ပညတ် လောကနာထေန၊ န ဘိန္ဒာ သီလသံဝရီ။ (ဂိသ္ထိ၊ ၁၃၇၂)



ပါတီမောက္ခ - ပါတီမောက္ခသံဝရသီလကို။ ဝိသောဓာတ္ထာ - ဖြူစင်စေလိုသော အမျိုးကောင်းသားတို့သည်။ ဇီဝတံ - အသက်ကို။ အပွဲဝ အဟော - စွန်ရမည်စင်စစ်တည်း။ လောက-နာထေန - မြတ်စွာဘုရားသည်။ ပညတ္တံ - ပညတ်တော်မူအပ်သော။ သီလသံဝရ - ပါတီမောက္ခသံဝရသီလစောင့်ထိန်းခြင်းကို။ န ဘိရိုး - မဖျက်စီးရာ။

(၁) ကဗျိုလ်သံဝရသီလကို သတိဖြင့် ပြည့်စွဲခြင်း (ဒီအုနှစ်၊ ၁။ ၃၇။)

အတို့အကြောင်းအား

ကဗျိုလ်သံဝရသီလကို သတိဖြင့် ပြည့်စုံစေအပ်၏။ သတိဖြင့် စောင့်လျှင် အဘိရှာစသည်တို့ မနိုင်စက်နိုင်ကုန်။ ချစ်သားတို့ မီးလျှောက်လောင်သော လောလောပူသံချောင်းဖြင့် မျက်လုံးကို မွေ့ခြင်းသည် မြတ်၏။ ရှုပါရုံးကိုလေသာဖြစ်ကြောင်း သုသနီမိတ်ကို ယူခြင်းသည် မမြတ်။ ဉ်သို့စသည်ဖြင့် ဟောသော အာဒိတ္ထအေသနာကို အစဉ်အောက်မေ့၍ စက္ခနှင့်ရှုပါရုံးဆုံးသောအခါ အဘိရှာစသည်တို့ မကပ်နိုင်အောင် မမေ့လျှော့သောသတိဖြင့် တားမြစ်လျက် ကဗျိုလ်သံဝရသီလကို ပြည့်စုံစေအပ်၏။

ကဗျိုလ်သံဝရသီလမပြည့်စုံလျှင် ပါတီမောက္ခသံဝရသီလသည် စောင်းရန်းအကာမရှိသော ကောက်ခင်းကဲ့သို့ အရှည်းများ။

စက္ခနှင့်သော ကဗျိုလ်ခြောက်ပါး တံခါးမပိတ်သော ရဟန်းကို တံခါးမပိတ်သော ရွှာတို့ကဲ့သို့ ကိုလေသာခိုးသူတို့ ဝင်၍ ညျဉ်းဆဲကုန်၏။

ကဗျိုလ်မလုံသော ရဟန်း၏စိတ်ကို အမိုးမလုံသော အိမ်ကဲ့သို့ ရာဂမိုးဝင်၍ စွဲတ်၏။

ကဗျိုလ်သံဝရသီလပြည့်စုံလျှင် ပါတီမောက္ခသံဝရသီလသည် စောင်းရန်းအကာရှိသော ကောက်ခင်းကဲ့သို့ အရှည်းများ။ ထိုရဟန်းကို ကိုလေသာခိုးသူတို့ ဝင်၍ မညှဉ်းဆဲနိုင်ကုန်။ စိတ်ကို ရာဂမိုးဝင်၍ မစွဲတ်နိုင်။ ဉ်ကား အခါခပ်သိမ်း ကိုလေသာကောင်းသော ကဗျိုလ်သံဝရသီလပြုသော အတို့အကြောင်းအား

ဝိသုဒ္ဓမ္မဓာတ္ထာ (ဒီအုနှစ်၊ ၁။ ၃၆။)

စိတ်ဟူသည် လျင်မြန်စွာ ဖောက်ပြန်တတ်၏။ ဖောက်ပြန်လျှင် ကဗျိုလ်သံဝရသီလ ပျက်၏။



ထိုအခါဘက်ပြန်သော စိတ်ကို နှလုံးသွင်းကောင်းဖြင့် ပယ်ဖျောက်၍ ကူးနှီးယံးမှုပြန် ပယ်ဖျောက်၍ ပြည့်စုံစေအပ်၏။ ဝိသုဒ္ဓမထောင်သည် ရာဂဖြင့် ဘောက်ပြန်သောစိတ်ကို အသုဘဘာဝနာဖြင့် ပယ်ဖျောက်ဖူးပြီ။

မဟာမိတ္ထမထောင်တ္ထာ (ဝိသုဒ္ဓ၊ ၁။ ၃၆။)

ကူးနှီးယံးမှုပြန်ကျင့်သော ရဟန်းသည် စိတ္ထာတ္ထာမထောင်၍ မဟာမိတ္ထမထောင်တို့ ကဲ့သို့ ကျင့်အပ်၏။ ကူးရဏ္ဍာကလိုက်သည် ဘုရားခုနှစ်ဆူတောတွက်ပုံ ဆေးရေးရုပ်တို့ဖြင့် ဆန်းကြည်၏။ မွေးလျှော်ဖွှုယ်ရှိ၏။ တစ်နေ့သို့ ရဟန်းများစွာ ရောက်လာကြည့်ရှုပြီးလျှင် အရှင်ဘုရား ဆေးရေးရုပ်တို့သည် လုပတင့်တယ်ကုန်၏ဟု ဆိုကြကုန်၏။ ငါရှင့်တို့ ဤလိုက်၏၌ ငါသည် နှစ်ပေါင်း ၆၀ ကျော်ပြီ။ အရုပ်ရှိကြောင်း မသိ။ အမြင်သန်သော သင်တို့ကို မိုး၍ ယခုမှ သိရသည် ဟု ဆိုသတတ်။ မထောင်မြတ်သည် ဤမှုကြောအောင်နေသော်လည်း မော်၍ မကြည့်စဖူး။ စိတ္ထာတ္ထာ မထောင်ဟုသည်နှင့်ညီစွာ စိတ်ကိုလုံးအောင် စောင့်စည်းတော်မှု၏။ လိုက်တံ့ခါး အနီး ကုံကော်ပင်ကြီး ကိုလည်း မော်၍ မကြည့်စဖူး။ ပွင့်သောအခါ၍မှုကား မြှင့် ဝတ်ဆုံးမြင်ခြင်းဖြင့် ကုံကော်ပင်ကြီး ပွင့်ပြီဟု သိသတတ်။ မိမိအကျိုးကို လိုလားသော အမျိုးကောင်းသားသည် တောမျာက်အသွင် တောသမင်သဖွယ်၊ ကြောက်လန့်သော သူငယ်ကဲ့သို့ လော်လည်းသော မျက်စိ မရှိစေရေ မျက်လွှာချကာ ထမ်းပိုးတစ်ပြန်မှု ကြည့်ရှုရာ၏။ တောမျာက်ပမာ စိတ်လော်လည်တိုင်း အလိုမလိုက်ရာ။

မဟာမိတ္ထမထောင်တ္ထာ (ဝိသုဒ္ဓ၊ ၁။ ၃၈။)

မဟာမိတ္ထမထောင်၏ မိခင်အား ဆိုပ်အိုင်းနာ ပေါက်၏။ သမီး ဟိုကျွန်မကို မောင်တော်ထံ သွား၍ ဆေးရှာပါဟု စေလွှုတ်၏။ မထောင်သည် ငါကား သစ်မြစ်စသည်ဖြင့် ဆေးဖော်ခြင်းငှာ မသိ။ ရဟန်းပြုသည်မှစ၍ ကူးနှီးယံးမှုပြန် မဟာမိတ္ထမကို မကြည့်စဖူး။ ထိုသစ္ာ ကြောင့် မိခင်အား ချမ်းသာစေသတည်း။ သင်သွား၍ ဤသစ္ာဆို၍ ဆုပ်နယ်လော့ဟု ဆို၏။ ဟိုကျွန်မသည် မထောင်ပြောသောအတိုင်းပြု၏။ ထိုခက္ကာ့ အနာသည် ရေမြှုပ်ဆိုင်ကဲ့သို့ ကြေပျောက် လော်၏။ ဒါယိကာမကြီးသည် ထိုင်ရာမှ ထျွဲ ယခုအခါ ဘုရားရှင်ရှိလျှင် ငါသား ရဟန်း၏ ဦးခေါင်းကို လေသာတံ့ခါး၍ စီသော ရွှေပွှေ့တုံးရှိသော ရွှေကွန်ယက်သဖွယ် ဆန်းကြယ်သော လက်တော်ဖြင့် အဘယ်မှာ မသုံးသပ်ပဲ ရှိအုံနည်းဟု ဝမ်းမြောက်စွာ ပြောဆိုလေ၏။ ထိုကြောင့် အမျိုးကောင်းသား ရဟန်းသည် မဟာမိတ္ထမထောင်ကဲ့သို့ ကူးနှီးယံးမှုပြန် တည်ရာ၏။



ဝိသုဒ္ဓမဂ္ဂအငွေကထာ

(က) အာနိဝါရီသုခိုလက် ပို့ယူဖွင့် ဖြည့်ခြုံမှု (စီလွှာနှင့် ၁။၃၈။)

ခိုက်ယ်သာ ပစ္စည်း

အာဖိုဝါရီသူ့ခိုးသီလကို ပြည့်စုစွဲအပ်၏။ ကောင်းသောလျှော့လှိုလျှင် မိန္ဒာဂါးကို ပထ်နှင့်သည်။ ထိုကြောင့် မအပ်မရာမရှာဖွေဘဲ ဆွမ်းခံသွားခြင်းစသော ပြည့်စုစွဲသာ ရှာ၍ ရသော စင်ကြယ်သော ပစ္စည်းကို သုံးဆောင်ခြင်းဖြင့်လည်းကောင်း၊ မစင်ကြယ်သော ပစ္စည်းကို မြှေဆိုးအသွင် ရှောင်ကြဉ်ခြင်းဖြင့်လည်းကောင်း အာဖိုဝါရီသူ့ခိုးသီလကို ပြည့်စုစွဲအပ်၏။

သံယာမှု, ဂိုဏ်းမှုရသော ပစ္စည်း တရားဟောခြင်းစသောဂုဏ်ကြောင့် ကြည်ညီသူတို့ထံမှ ရသော ပစ္စည်းတို့သည် စင်ကြယ်ကုန်၏။ ဆွမ်းခံသွားခြင်းစသည်တို့ဖြင့်ရသော ပစ္စည်းကား သာ၍ စင်ကြယ်ကုန်၏။ ခုတင်ဆောင်ရဟန်းအား စင်ကြယ်သောပစ္စည်းကား ဆွမ်းခံ၍ရသော ပစ္စည်း၊ ဓမ္မတင်ဂက် ကြည်ညီသူတို့မှ ဓမ္မတင်နင်းအညီရသော ပစ္စည်းတို့ ဖြစ်ကုန်၏။

ရောဂါတစ်ခုသည် စတုမဓ္မဖြင့်လည်း ပျောက်အံ့၊ နွားကျင့်ငယ်ရေဖြင့် စိမ့်အပ်သော ဖန်ခါးသီးဖြင့်လည်း ပျောက်နိုင်အံ့။ ထိနှစ်မျိုးလုံးကို ရလျှင် စတုမဓ္မကို တစ်ပါးသော သီတင်းသုံးဖော်တို့ စားကြကုန်လတ္ထံ့ဟု ကြံ့၍ ဖန်ခါသီးပုပ်သာ စား၍ ခုတင်ဆောက်တည်ခြင်းသည် သင့်လောက်၏။ အပိုစွဲတာရုဏ်နှင့် လွှန်စွာပြည့်စုံ၏။ ကြံ့ရဟန်းသည် မြတ်သော အရိယာအန္တယ်ရှိသော ရဟန်းမည်၏။

နိမ့်တောသည့် ၄-ပါး (ဝိသုဒ္ဓါ ၁။ ၃၉။)

ଆଲ୍‌ଇଂବୁଟିଙ୍‌ଚାର୍ଜର୍‌ସିମ୍‌କାର୍ଡ୍

- ✓ သက်နှုန်း၊ ဆွမ်းတို့၏ နိမိတ်၊ ဉာဘာ၊ ပရီကထာ၊ ဝိညာတ်လေးမျိုး မအပ်။
 - ✓ ကျောင်း၌ ဝိညာတ်တစ်မျိုး မအပ်။
 - ✓ နိမိတ်၊ ဉာဘာ၊ ပရီကထာသုံးမျိုးကား ဓာတ်မဆောင်သူအား အပ်၏။
 - ✓ ဆေး၌ လေးမျိုးလုံး အပ်၏။

၁။ ပစ္စည်းကိုရည်၍ အလိုသိအောင် ရိပ်ဝကှာဆိုခြင်းသည် နိမိတ်မည်၏။ (ကျောင်း
အလိုကှာ မြေသူတ်သင်ခြင်း၊ ပန္နက်ရှိက်ခြင်းစသည်တို့ကို ပြုသောရဟန်းကို လတိုက အဘယ်ကို
ပြုပါသနည်းဟု မေးသောအခါ ကျောင်းဆောက်ရန် ပန္နရှိက်သည်ဟု ဖြေဆို၍ အဘယ်ဒါယကာ
ပြုစေပါသနည်းဟုမေးလတ်သော် ယခုတော့ ပြုစေသော ဒါယကာ မရှိသေးဟု ဆိုခြင်းမျိုးတည်။



၂။ အဖြောင့်မဆို အလိုသိအောင် ရိပ်ဝဲဆိုခြင်းသည် ဉာဘသမည်၏။ ဒကာတို့ အဘယ်၌ နေကြသနည်း။ ပြာသာဒို့ နေကြပါသည်။ ရဟန်းတို့အား ပြာသာဒ် မအပ်လေသ လော-ဟူ ဆိုခြင်းမျိုးတည်း။)

၃။ ပရိယာယ်အားဖြင့် ဆိုခြင်းသည် ပရိကထာမည်၏။ (ရဟန်းသံယာအား ကျောင်း ကျောင်းမြောင်း၏ဟူ ဆိုခြင်းမျိုးတည်း။)

၄။ ကျောင်းလျှော့-ဟူ တိုက်ရိုက်ဆိုခြင်းသည် ဂိည်းမည်၏။

နိမိတ်၊ ဉာဘစသည်တို့ဖြင့် ရသောဆေးကား ရောဂါကင်းသောအခါသုံးဆောင်အပ် မည်လောဟူမှ - ဝိနည်းဆောင်တို့ကား ဘုရားရှင်သည် ရောဂါကို အဦးပြုခြင်းဖြင့် သုံးဆောင် ခွင့်ပေးပြီးဖြစ်သောကြောင့် ရောဂါကင်းသောအခါလည်း သုံးဆောင်အပ်၏။ အာပတ်မသင့်ဟူ ဆိုကုန်၏။

သုတေသန်ဆောင်တို့ကား အာပတ်မသင့်သော်လည်း သလျှောပျက်သည်။ အာမိဝပျက် သည်။ မအပ်ဟူ ဆိုကုန်၏။ ဘုရားရှင်ခွင့်ပြုစေကာမှ နိမိတ်စသည်ကို မပြုဘဲ အပိုစ္စတာစသော ဂုဏ်တို့ကိုသာ အမြဲပြုသော ရဟန်းမျိုး၊ သေဘေးကြံးသော်လည်း နိမိတ်၊ ဉာဘစသည်မှ ကင်းသောပစ္စည်းကိုသာ မြှုပ်ပြုသော ရဟန်းမျိုးသည် ပရမသလျှောပုဂ္ဂိုလ်မည်၏။ အလွန်ခေါင်း ပါးသောအသက်မွေးခြင်းရှိသည်မည်၏။ အရှင်သာရိပုတ္တရနှင့်တူ၏။

အနေသနာယ စိတ္တမ္မီ၊ အဇနေတွာ ဂိစက္ခာ။

အာမိဝပိရီသောခေယျ၊ သဒ္ဓိပွဲဖွံ့ဖြိုးတော ယတီ။ (ဒီဘုရား ၁။ ၄၀။)

သဒ္ဓိပွဲဖွံ့ဖြိုးတော့- သဒ္ဓိရှု ရဟန်းပြုသော။ ဂိစက္ခာ- မြော်မြင်တတ်သော။ ယတီ- ရဟန်းသည်။ အနေသနာယ- မအပ်မရာ ရှာမှုးခြင်းငြား။ စိတ္တမ္မီ- စိတ်ကိုသော်လည်း။ အဇနေတွာ- မဖြစ်စေမှုရှု။ အာမိဝ- အသက်မွေးခြင်းကို ပရီသောခေယျ- သုတေသင်ရာ၏။

(ယ) ပစ္စယသန္တသိတသီလကို ပညာဖြင့် ဖြည့်ရခြင်း (ဒီဘုရား ၁။ ၄၀။)

ပစ္စဝေက္ခဏာ ၂ မျိုး

ပစ္စယသန္တသိတသီလကို ပညာဖြင့် ပြည့်စုံစေအပ်၏။ ပညာရှိသောသူသည် ပစ္စည်း လေးပါး၌ အပြစ်အကျိုးမြင်၏။ မဆင်ခြင်မှုရှု သုံးဆောင်ရာ၌ ကြုဏာပရီဘောဂအပြစ်၊ အာပတ်အပြစ်ကို မြင်၏။ ဆင်ခြင်ရှု သုံးဆောင်ရာ၌ ထွက်မြောက်ခြင်းအကျိုး၊ အာပတ်မသင့်



ခြင်းအကျိုးကို မြင်၏။ ထိုကြောင့် ပစ္စည်း၌ မက်မောခြင်း၊ တွေဝေခြင်းကို ပယ်၍ ဓမ္မိယလ္မာ ပစ္စည်းကို ပညာဖြင့် ဆင်ခြင်၍ သုံးဆောင်သောအားဖြင့် ပြည့်စုံစေအပ်၏။

ဆင်ခြင်ခြင်းသည် -

၁။ ပစ္စည်းရသောအခါ ဆင်ခြင်ခြင်း၊

၂။ သုံးဆောင်သောအခါ ဆင်ခြင်ခြင်းအားဖြင့် နှစ်ပါးရှိ၏။

ရသောအခါ 'ဤပစ္စည်းသည် ဓာတ်လေးပါး အစုသာဖြစ်၏။ သုံးဆောင်သူလည်း ဓာတ်လေးပါးအစုသာ ဖြစ်၏'ဟု ဓာတ်မနသီကာရဖြင့်လည်း ဆင်ခြင်ရသည်။ **ဆွဲးသည် အဘဟာရ** ပဋိကူလသညှစ့်မြေးဖြင့် စက်ဆုတ်ဖွယ်ဖြစ်၏။ "သက်နှုန်းစသည်တို့သည် ယခုစက်ဆုပ်ဖွယ် မဟုတ်သော်လည်း ဤကိုယ်ကောင်ပုပ်သို့ ရောက်သောအခါ လွန်စွာ စက်ဆုပ်စရာ ဖြစ်ကုန်၏"ဟု ပဋိကူလစွ်မြေးဖြင့်လည်း ဆင်ခြင်ရသည်။ ဤသို့ ဆင်ခြင်ထားသော ပစ္စည်းတို့ကို နောက်သုံးဆောင်လျှင် အပြစ်ကင်းသော သုံးဆောင်ခြင်းသာ ဖြစ်၏။ ပညာဖြင့် သုတ်သင်အပ် ပြီးသောပစ္စည်းဖြစ်သောကြောင့်တည်း။ အမိုးနှုန်းတင်ထားသော သပိတ်၊ သက်နှုန်းတို့ကို သုံးဆောင်သည်နှင့် တူ၏။ သုံးဆောင်သောအခါ၌လည်း ဆင်ခြင်လျှင် အပြစ်ကင်းသည်သာ တည်း။

ပရီဘောဂ(သုံးဆောင်ခြင်း)လေးပါး (ဒီသုဒ္ဓ ၁၃၃၁)

သုံးဆောင်သောအခါ ဆင်ခြင်ရှုံး အဆုံးအဖြတ်ကား -- သုံးဆောင်ခြင်းသည် ထော်ပရီဘောဂ၊ ကြားပရီဘောဂ၊ ဒါယဇ္ဈပရီဘောဂ၊ သာမိပရီဘောဂ-ဟူ၍ ပရီဘောဂ လေးပါးရှိ၏။ ထိုတွင် - - -

၁။ ဒုသီလ၏ သုံးဆောင်ခြင်းသည် ထော်ပရီဘောဂမည်၏။ (ဘုရားရှင်သည် သီလဝန္တအား ပစ္စည်းခွင့်ပြုသည်။ ဒုသီလအား ခွင့်မပြု။ ဒါယကာသည်လည်း အကျိုးဖွံ့ဖြိုးစေ လို၍ သီလဝန္တအား လျှော့သည်။ ဒုသီလအား လျှော့သည် မဟုတ်။ ထိုကြောင့် ဒုသီလသည် သီလဝန္တ၏ ပစ္စည်းကို ခိုးစားသူနှင့် တူ၏။)

၂။ သီလဝန္တဖြစ်လျက် မဆင်ခြင်ဘဲ သုံးဆောင်ခြင်းသည် ကြားပရီဘောဂ ပည်၏။ (အလျော်ပုဂ္ဂိုလ်မစင်ကြယ်လျှင် ဒက္ခိကာဝိသုဒ္ဓမဖြစ်၊ အလျော်အကျိုးဖွံ့ဖြိုးခြင်းမရှိ။ ထိုကြောင့် ကြွေးမြှု ယူစားသူနှင့် တူ၏။ ကြားပရီဘောဂအပြစ် လွှတ်လိုလျှင် ဆင်ခြင်၍ သုံးဆောင်ရသည်။)



၃။ သေက္ခပူရှိလ်ခုနှစ်ယောက်တို့၏ သုံးဆောင်ခြင်းသည် ဒါယဇ္ဈပရီဘောဂ^{၁။} (သေက္ခပူရှိလ်တို့သည် သားတော်စစ်ဖြစ်၍ ဘ,ဘုရား၏ ပစ္စည်းတို့ကို အမွှံခံယူ၍ သုံးဆောင်ကြသည်။ လူတို့လျှော့သော ပစ္စည်းမဟုတ်လော့။ ဘုရားပစ္စည်း အဘယ်သို့ဖြစ်သနည်း ဟု မွေးဖွယ်ရှိ၏။ လူတို့ လျှော့သောလည်း ဘုရားခွင့်ပြုမှ သုံးဆောင်အပ်သောကြောင့် ဘုရား ပစ္စည်းသာ ဖြစ်ချေ၏။ ချစ်သားတို့ ငါ၏ ဓမ္မအမွှံကို ခံယူကြ။ ငါ၏ အာမိသအမွှံကို မခံယူချင် ကြနှင့် ဟု ဓမ္မဒါယာဒသုတိ၌ ဘုရားပစ္စည်းဖြစ်ခြင်းကို ဟောပြီ။ (လူတို့သည် ဘုရားဟော နိဗ္ဗာန်စသော အကျိုးနှင့်လဲလှယ်ကြသဖြင့် ဘုရားမျက်နှာကြောင့်ရသော ဘုရားပစ္စည်းဟူ၍ လည်း သိအပ်ပေ၏။)

၄။ ရဟနာတို့၏ သုံးဆောင်ခြင်းသည် သာမိပရီဘောဂမည်၏။ (ရဟနာတို့သည် တဏော၏ ကျေးကျွန်းအဖြစ်မှ လွှတ်လာကြသဖြင့် သခင်ဖြစ်ကြကုန်ပြီ။ ပစ္စည်းသုံးဆောင်ရာ၌ တဏော၏ အမိန်ကို နားမထောင်၊ ပဋိကူလကို အပဋိကူလအားဖြင့်လည်းကောင်း၊ အပဋိကူလကို ပဋိကူလအားဖြင့်လည်းကောင်း၊ ထိုနှစ်ပါးကို လျှစ်လျှော့ခြင်းအားဖြင့်လည်းကောင်း မိမိအလို အတိုင်း သုံးဆောင်နိုင်ကုန်၏။ ဒါယကာတို့၏ နှလုံးအလိုကိုလည်း ပြည့်စေနိုင်ကုန်၏။ ထိုကြောင့် သခင်သုံး သုံးဆောင်နိုင်ကြသည်။

ဆောင် ၂။။ ထော်ကျေးကြကာ(၂)၊ ဒါယဇ္ဈနှင့် (၁)၊ ပိုင်လှသာမိ (၁)၊ လေးခုံး၊ ပရီဘောဂတည်း။

ဆင်ခြင်ရန် အချိန်

ကြကာပရီဘောဂလွှတ်ခြင်း၊ ဒက္ခိဏာဝိသူ့ဖြစ်ခြင်းကို အလိုရှိသော သီလဝဏ္ဏပူရှိလ်သည် သက်န်းကို ကိုယ်မှ လွှတ်၍ သုံးဆောင်တိုင်း ဆင်ခြင်းအပ်၏။ ဆွမ်းကို အလုတ်တိုင်း အလုတ် တိုင်း ဆင်ခြင်းအပ်၏။ မတတ်နိုင်လျှင် နံနက်ခင်း၊ ညချမ်း၊ ညဉ်သုံးယာမ်တို့၌ လေးကြိမ်ဖြစ်စေ သုံးကြိမ်၊ နှစ်ကြိမ်၊ တစ်ကြိမ်မျှ ဖြစ်စေ ဆင်ခြင်းအပ်၏။ မဆင်ခြင်မိ အရှက်တက်လျှင် ကြကာပရီ ဘောဂဖြစ်၏။ အချို့ကား ယမန်နေ့က ငါသုံးဆောင်သော ဆွမ်း၊ သက်န်းစသည်တို့ကို အအေး ပယ်ဖျောက်ရုံ့လှသာလျှင်စသည်ဖြင့် အတိတ် မဆင်ခြင်လျှင် ကြကာပရီဘောဂဖြစ်၏ဟု ဆိုကုန်၏။

အချို့ကား ယမန်နေ့က ငါသုံးဆောင်သော ဆွမ်း၊ သက်န်းစသည်တို့ကို အအေးပယ် ဖျောက်ရုံ့လှသာလျှင်စသည်ဖြင့် အတိတ်မဆင်ခြင်လျှင် ကြကာပရီဘောဂဖြစ်၏ဟုဆိုကုန်၏။ စူးစမ်းအပ်၏။ အိပ်ရာ၊ နေရာ၊ ကျောင်းကို ဝင်တိုင်း သုံးဆောင်တိုင်း ဆင်ခြင်းအပ်၏။ ဆေးကို



ခံယူသောအခါ၌လည်းကောင်း၊ သုံးဆောင်သောအခါ၌လည်းကောင်း၊ သတိ၏အကြောင်း၏အဖြစ်သာ အပ်၏။ (၁) ဆင်ခြင်ခြင်းသတိဟူသော အကြောင်းရှိမှ အပ်သည်။ ဆင်ခြင်၍သာ ခံယူခြင်း၊ သုံးဆောင်ခြင်းပြုရမည်ဟူလို့။) ဤသန္တသိတသီလသည် နာခြင်း၊ ဆာခြင်းအကြောင်းရှိရုံမျှဖြင့် မစင်ကြယ်။ ဉာဏ်ဖြင့်ဆင်ခြင်မှ စင်ကြယ်သည်။ ခံယူစဉ် မဆင်ခြင်၊ သုံးဆောင်စဉ် ဆင်ခြင်လျှင် အာပတ်မသင့်။ သူ့ဒ္ဓလေးပါးတို့တွင် ပစ္စဝေကွဲကာသုဒ္ဓဖြစ်သောကြောင့်တည်း။ (သူ့ဒ္ဓလေးပါးနောက်ဆိုအံ့။)

နာခြင်း၊ ဆာခြင်းအကြောင်းရှိလျှင် ဆေးကို ပစ္စဝေကွဲကာဆင်ခြင်၍ အကပ်ခံအံ့၊ သုံးဆောင်အံ့၊ နံနက်အခါ ပဝါရကာ၊ သန္တခိုတို့ဖြင့် အာပတ်မသင့်။ နေလွှာသောအခါ ဝိကာလ သန္တခိုတို့ဖြင့် အာပတ်မသင့်။ မဆင်ခြင်လျှင် ထိုသိက္ဌာပုဒ်တို့ဖြင့် ဒုက္ခင်သင့်၍ ပါတီမောက္ခသံဝရ သီလပျက်သည်။ (ဝိဘင်းပါဋ္ဌတော်)

ဤလေးပါးတို့တွင် သာမိပရီဘောဂသည် အမြတ်ဆုံးဖြစ်၏။ အမြတ်ဆုံးကို အလိုဂျိသော ရဟန်းသည် ဆိုပြီးသောနည်းအတိုင်းပစ္စဝေကွဲကာဆင်ခြင်ကာ သုံးဆောင်ခြင်းဖြင့် ပစ္စယသန္တသိတသီလကို ဖြည့်ကျင့်အပ်၏။ ဤသိပုလျှင် ကိစ္စကာရရီမည်၏။ ရဟန်းဖြစ်စ မြို့ရာ ပစ္စည်းလေးပါးပြောပြစဉ်က ဝန်ခံသော ပဋိညာဉ်အတိုင်း ကျင့်သောကြောင့်တည်း။

အင်္ဂါးရှိအငွကထာ၌ လက်ဖျစ်တစ်ချက်တိုးရုံးလောက်ကြာအောင် မေတ္တာပွားသော ရဟန်းသည် သာမိက၊ အနကာ၊ ဒါယာဒပုဂ္ဂိုလ်ဖြစ်၏။ အမွှာခံ၊ ကြွေးမတင် သခင်ဖြစ်၏။ တိုင်သူပြည်သားတို့၏ ဆွမ်းကို သုံးဆောင်ထိုက်၏ဟုဆိုပြီ။

သုဒ္ဓလေးပါး [အောင် ၁၃၁]

- သုဒ္ဓလေးပါးကို ဤသို့ သိအပ်၏။
- ၁။ ပါတီမောက္ခသံဝရသီလသည် ဒေသနာကြားခြင်းဖြင့် စင်ကြယ်သောကြောင့် ဒေသနာသုဒ္ဓမည်၏။
 - ၂။ ကျိုးယသံဝရသီလသည် နောင်ဤသို့ မပြုပါအံ့၊ ‘န ပုနော် ကရိသာမိ’-ဟု စိတ် ဆောက်တည်၍ စောင့်စည်းခြင်းဖြင့် စင်ကြယ်သောကြောင့် သံဝရသုဒ္ဓမည်၏။
 - ၃။ အာနိဝါရိသုဒ္ဓသီလသည် မအပ်မရာပယ်စွန့်၍ တရားနှင့်အညီ ပစ္စည်းရာမိုးခြင်းဖြင့် စင်ကြယ်သောကြောင့် ပရိယော်သုဒ္ဓမည်၏။
 - ၄။ ပစ္စယသန္တသိတသီလသည် ပစ္စဝေကွဲကာဆင်ခြင်ခြင်းဖြင့် စင်ကြယ်သောကြောင့် ပစ္စဝေကွဲကာသုဒ္ဓမည်၏။



ဆောင် ။ ။ သီလလေးဖြာ၊ ပါ၊ ကုံး၊ အာ၊ ပစ္စယာသန္တသို့။
သူဒ္ဓလေးဝါ၊ ဒေါ်၊ သံ၊ ပ၊ ပစ္စဝေက္ခား။
ပြုဌာန်းလေးရှို့ ချို့၊ သတို့ ရီရို့၊ ပညာသာ။

သီလဝါးပါးအကျယ်

ပဋိမသီလ ပဋိက (ဒီဘန္ဒီ ၁။ ၄၄။)

၁။ သာမကေသီလသည် **ပရိယန္တပါရိသူဒ္ဓသီလမည်၏။** အရေအတွက်အားဖြင့်
အပိုင်းအခြားရှိသောကြောင့်တည်း။ (၅-ပါး၊ ၈-ပါး၊ ၁၀-ပါးစသည်။)

၂။ ရဟန်းသီလသည် **အပရိယန္တပါရိသူဒ္ဓသီလမည်၏။** (ကလျာဏုပုထုဇ္ဈာ သေက္ခာ
အသေက္ခာ တို့မှုတစ်ပါး ရဟန်းသာမည်ကို ဆိုလိုသည်။ ထိုရဟန်းသာမည်၏ သီလသည် ကုဋ္ဌး
(၉၁၈၀) ငါးသန်း၊ သုံးသောင်း၊ ခြောက်ထောင်ဖြစ်သည်ဟု ပိုင်းခြားအပ်သော်လည်း
(တစ်ခုခုကိုပင်) အကြောင်းမထင်အောင် ဆောက်တည်ခြင်းကို ရည်ရွယ် “အပရိယန္တ”ဟုဆိုသည်။
ညာတို့၊ အဂ်၊ နီရိတ်၊ လာဘ၊ ယသ-စွမ်းဖြင့် မပျက်စီးခြင်းကိုလည်း ရည်ရွယ်ဆိုသည်။

ဆောင် ။ ။ ကိုးထောင့်တစ်ရာ၊ ရှုစ်ဆယ်သာ၊ သချုပ်ကုဋ္ဌးရှု (၉၁၈၀-ကုဋ္ဌး)
ငါးသန်း - သုံးသောင်း၊ ခြောက်ထောင်လောင်း၊ အပေါင်းရှို့ပေစွာ။

✓ မန် စဇေ အဂ်ဝရသာ ဟေတု၊ အဂ် စဇေ နီရိတ် ရက္ခာမာနော်။
အဂ် မန် နီရိတ္ထာပိ သုံး၊ စဇေ နရော ဓမ္မမန္တသာရနော်။ (ဒီဘန္ဒီ ၁။ ၄၄။)

၃။ ပုထုဇ္ဈာ ကလျာဏုသီလသည် **ပရိပုဏ္ဏပါရိသူဒ္ဓသီလမည်၏။** (ပုထုဇ္ဈာ ကလျာဏု
သည် ဝိပဿနာလွန်စွာအားထုတ်၏။ သေက္ခာပရိယန္တ် ဖြည့်ကျင့်၏။ ကိုယ်အသက်မငဲ့
အသက်စွန်းရှု သီလစောင့်၏။ (ဉ်သေက္ခာဓမ္မလျှင် အပိုင်းအခြားရှိသော ကုသိုလ်သည် ဝါ-
နာမ်၊ ရုပ်ပိုင်းခြားသည်မှ ဂေါကြော့အထိဖြစ်သော ကုသိုလ်သည် ဝါ-သေက္ခာဓမ္မတို့အောက်
လောကီသိက္ခာသုံးပါးသည် သေက္ခာပရိယန္တမည်၏။

ထိုပုဂ္ဂိုလ်၏ သီလသည် ပတ္တမြားစစ်ကဲ့သို့၊ ရွှေစင်ကဲ့သို့ အလွန်စင်ကြယ်၏။
စိတ္တပြုဒ်အပြစ်မျှ မရှို့ အရဟတ္တဖိုလ်၏ နီးသောအကြောင်းဖြစ်၏။ ထိုကြောင့် ပရိပုဏ္ဏပါရိသူဒ္ဓး
မည်၏။



၄။ သေက္ခသီလသည် အပရာမငွေပါရိသူနှစ်သီလမည်၏။ ဒီဇိုစွမ်းဖြင့် မသုံးသပ်အပ်သောကြောင့်တည်း။ သူ၏ကြွယ်သား ကုဋ္ဌမှိုယ်သီသမထောင်၏ သီလကဲ့သို့ ရာဂ္ဂစွမ်းအားဖြင့် မသုံးသပ်အပ်သော ပုထုဇ္ဇာသီလသည်လည်း အပရာမငွေပါရိသူနှစ်မည်၏။

၅။ ရဟနာစသည်တို့၏ သီလသည် ပဋိပသုဒ္ဓသီလမည်၏။ ပူပန်ခြင်းအားလုံးမှ ြိုမ်းသောကြောင့် ပဋိပသုဒ္ဓမည်၏။ ထက်ဝန်းကျင်စင်ကြယ်သောကြောင့် ပါရိသုဒ္ဓမည်၏။

ဝေါဒါန (သီလဖြူခိုခိုကာင်း)အကျယ် (၇၁၃၃၊ ၁၁၁။)

မကျိုး မပေါက်စသည်

သီလမကျိုး၊ မပေါက်၊ မကျား၊ မပြောက်ခြင်းတို့သည် ဖြူစာင်ကြောင်းဖြစ်၏။ သိက္ခာပုဒ်တစ်ခုမျှ မပျက်ခြင်းဖြင့်လည်းကောင်း၊ ပျက်လျှင် ကုစားခြင်းဖြင့်လည်းကောင်း၊ မေထုန်းယ်ခုနှစ်ပါးနှင့် မယဉ်ခြင်းဖြင့်လည်းကောင်း၊ ကောဓရသော ပါပဓမဖြစ်ခြင်းဖြင့်လည်းကောင်း အပိုစ္စ၊ သန္တား၊ သလ္းခစာသော ဂုဏ်ကျေးဇူးဖြစ်ခြင်းဖြင့်ရင်း မကျိုးမပေါက်ခြင်းစသည်ကို သိအပ်၏။

ကျိုးပေါက်ပြောက်ကြောင်း ကောဓ-စသော ပါပဓမ္မတို့ကား -

- | | |
|--|--|
| ၁။ ကောဓ-အမျက်ထွက်ခြင်း | ဥပနာဟ-ရန်ပြီးဖွဲ့ခြင်း (တစ်စုံ) |
| ၂။ မက္ခာ-သူတစ်ပါးဂုဏ်ကို ချေဖျက်ခြင်း၊ ပဋိသာ-အင်တူပြုခြင်း။ (တစ်စုံ) | |
| ၃။ ကုသား-သူစည်းစိမ်ကို ပြုစွဲခြင်း၊ | မစွဲရိယ်-မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း။ (တစ်စုံ) |
| ၄။ မာယာ-ရှိသောအပြစ်ကို ဖုံးလွှာမ်းခြင်း၊ | သာဒွေယျ-မရှိသောဂုဏ်ဖြင့် ပလ္ားခြင်း။ (တစ်စုံ) |
| ၅။ ထဲမှု-စိတ်ခက်ထန်ခြင်း၊ | သာရဲမှု-သူထက်လွန်ကဲအောင်ပြုခြင်း။ (တစ်စုံ) |
| ၆။ မာန်-ထောင်လွှားခြင်း၊ | အတိမာန်-လွန်စွာထောင်လွှားခြင်း။ (တစ်စုံ) |
| ၇။ မဘ-ယစ်ခြင်း၊ | ပမာဒ-တောမျာက်အလား စိတ်လွှတ်ထားခြင်း။ (တစ်စုံ) |

ဤသို့စသော ယုတ်မာသောတရားတို့မဖြစ်လျှင် ကျိုးပေါက်ခြင်းစသည်မဖြစ်နိုင်။ လာသု-စသည်ကြောင့် မပျက်သော သီလ၊ ပျက်လျှင်လည်း ကုစားပြီးသောသီလ၊ မေထုန်းယ်ခုနှစ်ပါး ကောဓရသော ယုတ်မာသောတရားတို့ မနိုပ်စက်အပ်သော သီလတို့သည် မကျိုး၊ မပေါက်၊ မကျား၊ မပြောက်သောသီလတို့ မည်ကုန်၏။



တက္ကာ၏ ကျွန်းမြတ်စွဲ တော်လှန်ကောင်းမြတ်သူ၏အဖြစ်ကို ပြုတတ်သော ကြောင့် ဘုရားသို့လည်း မည်ကုန်၏။ ပညာရှိတို့ခါးမှမျှေးအပ်သောကြောင့် ဝိသျှပသတ္တုလည်း မည်ကုန်၏။ တက္ကာ၊ ဒီဇိုင်းတို့ မဖျက်ဆီးနိုင်သောကြောင့် အပရာမငွေတို့လည်း မည်ကုန်၏။ ဥပစာရ သမာဓိ၊ အပွန်သမာဓိတို့ကို ဖြစ်စေတတ်သောကြောင့် သမာဓိသံဝတ္ထနိကတို့လည်း မည်ကုန်၏။ ထိုကြောင့် မကျိုးခြင်းစသည် ဖြူစင်ကြောင်းဖြစ်၏။

ဝေါဒါနအကြောင်း ၂-ပါး (ဒီသ္ထီ ၁။ ၅၀)

ဖြူစင်ကြောင်းဝေါဒါနသည် သီလပျက်ခြင်း၏ အပြစ်မမြင်ခြင်း၊ သီလပြည့်စုံခြင်း၏ အကျိုး မမြင်ခြင်းဟူသော အကြောင်းနှစ်ပါးနှင့် ပြည့်စုံ၏။

သီလပျက်ခြင်းခြော် ၅-ပါး၊ ၁၆-ပါး

သီလပျက်ခြင်းအပြစ်ကို ဤသို့ သိအပ်၏။

- ၁။ သီလပျက်သူသည် မူလေ့ခြင်းကြောင့် စည်းစိမ်ပျက်၏။
- ၂။ သတင်းဆိုးကျော်စော၏။
- ၃။ ချဉ်းကပ်ရာ ပရီသတ်၍ မျက်နှာငယ်၏။
- ၄။ သေသေအခါအကုသိုလ်ကံစသော မကောင်းသောနိမိတ်ထင်သောကြောင့် တွေ့ဝေ၍ စိတ်ညစ်၍ မကြည့်မလင်သောရ၏။ (ဝါ-အသေမလှ။)
- ၅။ သေပြီး အပါယ်လား၏။ ဤသို့ အပြစ်ငါးပါးရှိ၏။

တစ်နည်း -

- ၁။ သီလပျက်သူကို သီလမရှိခြင်းကြောင့် နတ်၊ လူတို့ မမြတ်နိုး။
- ၂။ စက်ဆုပ်ဖွှေ့ဖြစ်သောကြောင့် သီတင်းသုံးဖော်တို့ မဆုံးမလို့။ (ဝါ-မဆက်ဆံလို့။)
- ၃။ ဒုသီလအပြစ်ကို ကဲ့ရဲ့သံကြားလျှင် သီလပျက်သူ စိတ်ဆင်းရဲ၏။
- ၄။ သီလအကျင့် ချီးမွမ်းသံကြားလျှင် ကောင်းမှုမပြုမိလေဟု စိတ်ပူပန်၏။ (အချို့ မနာလို့ အပြစ်ရှာ၍ ဆိုချင်၏။)
- ၅။ သီလမရှိသောကြောင့် ပိုက်ဆံလျှော်ပုဆိုးကဲ့သို့ အရှင်ဆိုး၏။
(ဂုဏ်သတင်း၊ ကိုယ်အဆင်းမလှ။)
- ၆။ အတုလိုက်၍ ချဉ်းကပ်သူကို အပါယ်ဒုက္ခကြာရည်စွာရစေခြင်းကြောင့် အတွေ့ဆိုးရှိ၏။



- ၃။ ပစ္စည်းလူ။သူကို အကျိုးနည်းစေရကား အဖိုးမတန်။
- ၄။ နှစ်ရှည်လျောင်သွင်းမစင်တွင်းသဏ္ဌာန်သုတေသင်ရန် မလွယ်ကူ။
- ၅။ မသာထင်တုံး တောနှင့်ရွာ နှစ်ဌာနမသုံး။ သီလပျက်သူ လူစည်းစိမ်၊ ရဟန်းစည်းစိမ်
- နှစ်ပါးမှ ဆုံးရုံး၏။
- ၁၀။ န္တားအုပ်နောက်လိုက်သော်လည်း မြှည်းသည် န္တားမဟုတ်၊ ရဟန်းဟု ဝန်ခံသော်လည်း
သီလပျက်သူသည် ရဟန်းမဟုတ်။
- ၁၁။ လူမြင်တိုင်းကို ရန်သူထင်၍ အမြှတ်တော်၏။
- ၁၂။ အဖော်မပြုတိုက်သော လူသေကောင်နှင့်တူ၏။
- ၁၃။ သူသာန်မီးခဲ့ရသော်လည်း ပုဂ္ဂိုးမပူဇော်။ သီလပျက်သူ စာတတ်သော်လည်း သီတင်း
သုံးဖော်တို့ မပူဇော်။
- ၁၄။ ဝမ်းတွင်းကန်းသူ အဆင်း မမြင်။ သီလပျက်လျှင် တရားထူး မရ။
- ၁၅။ ဒွန်းစလ္ားသား မင်းစည်းစိမ် စိတ်ကူးချင် ကူးမည်သာ၊ သီလပျက်သူ သူတော်ကောင်း
တရား စိတ်မကူး။
- ၁၆။ ငါချမ်းသာသူဟုထင်သော်လည်း အရိုက္ခားပမဒုက္ခာဖြင့် ဒုက္ခာရောက်လျက်သာ ရှိချေ၏။
(ငါ-ငါးမူးချိတ်မျိုးသော ငါးအနေ ဒုက္ခာကိန်းသေ၏။)

နှင့်းဆွင်းဖွယ်

- ၅။ ဤသို့ ဆင်ခြင်၍ သီလပျက်ခြင်း၏ အပြစ်ကို ရှုရာ၏။
- ၁။ မာတုဂါမ၏ အဆင်း၊ အသံစသော ကာမဂ္ဂက်ချမ်းသာသည် မီးပုံကြီး ပွဲဖက်ရသည်
ထက် ပူပြင်းသော ငရဲမီးပုံကြီးရှိ၏။ ထိုကာမဂ္ဂက်ချမ်းသာ လက်မလွှတ်သော ရဟန်းအား
ရှုနာမွေးဆိုမှု အိမ့်သော ချမ်းသာ အဘယ်မှာနည်း။
- ၂။ သီလမရှိဘဲ ရှိခိုးခံရခြင်းသည် သားမီးကြီး ပွဲတွဲခံရသည်ထက် နာကျိုးသော ငရဲပွဲတွဲ
ဆွဲရှိ၏။ ထိုရှိခိုးခံသော ရဟန်းအား နှလုံးတွေ့စရာ ချမ်းသာ အဘယ်မှာပါနည်း။
- ၃။ သီလမရှိဘဲ လက်အုပ်ချီခံခြင်းသည် ရင်ဝလှုထိုးခံရသည်ထက် စူးဝင်သော ငရဲလှုရှိ၏။
ထိုလက်အုပ်ချီခံရသောရဟန်းအား မှန်းခံစွဲစရာ ချမ်းသာ အဘယ်မှာနည်း။
- ၄။ သီလမရှိဘဲ သက်န်းဝတ်ခြင်းသည် သံပူဗြား ဝတ်ရသည်ထက် အလျှောက်းသော ငရဲ
သက်န်းရှိ၏။



- ၅။ သီလမရှိပဲ ဆွမ်းဘောဇ်စားသောက်ခြင်းသည် သံတွေခဲမျို့ရသည်ထက် ဝမ်းလောင် အူကျမ်း ငရဲဆွမ်းရှိ၏။
ဝါ-လတ်တလော သေစေသော အဆိပ်ကဲသို့ ကုသိုလ်သီလတို့ကို သေလွယ်စေ၏။

ဝါဒအကျယ်

ထိုဆွမ်းအာဟာရမြှုပဲသော ရဟန်းအား အစားချမ်းသာ အဘယ်မှာနည်း။

- ၆။ သီလမရှိဘဲ ပြောင်စောင်း၊ အင်းပျဉ် သုံးဆောင်ခြင်းသည် သံပူပြောင်စောင်း အင်းပျဉ်ထိုင်ရဲ အိပ်ရသည်ထက် ပူဇ္ဈိုးသော ငရဲ ပြောင်စောင်း၊ အင်းပျဉ်ရှိ၏။ ထိုပြောင်စောင်း အင်းပျဉ်မြှုပဲသော ရဟန်းအား စည်းစိမ်တိုးစရာ အိပ်ရာနေရာ ချမ်းသာအဘယ်မှာနည်း။
၇။ သီလမရှိဘဲ ကျောင်းကြီး၊ ကျောင်းငယ်၌ ဆင်းတက် လျောင်းစက်ခြင်းသည် သံဒယ်ကြီး၊ ငယ်၌ နစ်ချည် ပေါ်ချည်၊ ကန့်လန့်ဖြစ်ချည်ထက် ကိုယ်မချိအောင် တက်ရဆင်းရသော ငရဲဒယ်အိုးကျောင်းကြီးရှိ၏။ ထိုကျောင်းနေရဟန်းအား ကျောင်းကြီးချမ်းသာ အဘယ်မှာနည်း။
၈။ သီလမရှိသောရဟန်းသည် တွေးတော့ဖွယ်အကျင့် ရှိ၏။ ပေါ်သွားပုံတွင် တူ၏။ ကိုလေသာစွဲက်၏။ ယဉ်တုတေ၏။ အတွင်းပုံတုတေ၏ဟု ဘုရားရှင် ကဲခဲ့၏။
၉။ ရဟန်းမဟုတ်ဘဲ ရဟန်းအသွင်ယူသူသည် မိမိကိုယ်ကို တူးဖြို၏။ ထိုသူအား အသက် ရှည်ခြင်းသည် ထိုထိုတကယ် စက်ဆုတ်ဖွယ်သာတည်း။
၁၀။ မစင်၊ ခွေးကောင်ပုံတ်ကို တန်ဆာဆင်လိုသူ ဝေးစွာရှောင်သည်။ ဒုသီလနှင့် မိစ္စာအိုး သီလဝန်အရှင် ဝေးစွာ ရှောင်သည်။ ဒုသီလနှင့် မိစ္စာအိုး စိန်ရွှေဖိတ်လုံး ခြယ်စီမံ လည်း အဘယ်မှာ အဖိုးတန်တော့အံနည်း။
၁၁။ ဒုသီလသည် ဘေးအပေါင်းမှ မလွှတ်မှု၍ ချမ်းသာအပေါင်းမှ လွှတ်၏။ နတ်ပြည်တံ့ခါး ပိတ်၍ အပါယ်တံ့ခါးပွင့်၏။ သနားစရာကန်ဖြစ်၏။ ဒုသီလနှင့်တူသော သနားစရာ ကောင်းသောသူမရှိ။
ဤသို့လျှင် သီလပျက်ခြင်း၌ အပြစ်များစွာ ဆင်ခြင်ကာရှုလျှင် ဖူးစင်ကြောင်း ဝါဒပြည့်စုံ၏။ သီလပြည့်စုံခြင်း၌ အကျိုးကို ထိုမှ ပြန်၍ ရှုအပ်၏။

သီလအကျိုးရှုဖွယ် (ဒီသုဒ္ဓာ ၁။ ၅၅။)

- ၁။ သီလအကျိုး တစ်မျိုးဆိုးအံး။ သီလစင်ကြယ်သော ရဟန်းသပိတ်ဆောင်ခြင်း၊ သက်နှုံး



- ဆောင်ခြင်းသည်ပင် ကြည်ညီဖွယ်ရှိ၍ ရဟန်းဖြစ်ကျိုး အတူခိုးဖွယ် များလေစွာ။
- ၂။ အမိုက်မောင်သည် နေရောင်အတွင်းသို့ မဝင်နိုင်သကဲ့သို့ စွဲပွဲခြင်းစသော ဘေးသည် သီလဝန်၏ စိတ်တွင်းသို့ မဝင်နိုင်။
- ၃။ လမင်းသည် အရောင်ပြည့်မှ ကောင်းကင်၍ တင့်တယ်သည်။ ရဟန်းသည် သီလပြည့်မှ ခြိုးခြိုံဗျာင့်ရာ သာသနာတောအုပ်၍ တင့်တယ်သည်။
- ၄။ သီလရှိသောရဟန်း၏ ကိုယ်နဲ့၊ ညစ်ကြေးနဲ့သည်ပင် နတ်၊ ပြဟ္မာတိုကို ဝမ်းမြောက်စွာ မွေးကြိုင်စေသည်။ သီလနဲ့ကားအဘယ်မှာ ဆိုဖွယ်ရှိအံ့နည်း။
- ၅။ သီလအနဲ့သည် နဲ့သာအားလုံးတိုကို လွှမ်းမိုး၏။ ပိတ်ပင်တားဆီး၍ မရာ အရပ်ဆယ် မျက်နှာလုံးအညီအမျှ လိုင်၏။
- ၆။ သီလရှိသူအား လျှော့သောပစ္စည်းနည်းသော်လည်း ကြီးကျယ်သောအကျိုးရှိ၏။ ထို့ကြောင့် သီလရှိသူသည် ပူဇော်ခြင်း၏ တည်ရာ၊ အရို့အသေပြုခြင်း၏ တည်ရာဖြစ်၏။
- ၇။ သီလရှိသူကို မျက်မှောက်ဘဝဘေးရန် မနိုင်စက်။ သီလရှိသူသည် နောက်ဘဝဒုက္ခ၏ အမြစ်ကို (ဒုသီလသဘောကို) တူးပစ်၏။
- ၈။ သီလရှိသူအား အလိုရှိလျှင် လူစည်းစိမ် နတ်စည်းစိမ် မခဲယဉ်း။ သီလရှိသူ၏ စိတ်သည် အေးချမ်းသော နိုဗ္ဗာန်သို့ပင် ပြေးဝင်နေ၏။
- ဤသို့သည်ဖြင့် စည်းစိမ်အားလုံးတို့၏ အကြောင်းရင်းဖြစ်သော သီလ၌ အခြင်းအရာ များစွာပြွမ်းသော အကျိုးအာနိသင်ကို ထင်မြင်အောင် ပြရာ၏။ ထင်မြင်အောင် ရှုရာ၏။ သီလပြည့်စုံခြင်း၌ အကျိုးများစွာရှုလျင် ဖြေစင်ကြောင်း ဝါဒါနပြည့်စုံ၏။

အာဏာတို့ = တိုက်တွေန်းချက် [ဝိသုဒ္ဓ ၁၁၅၆]

ဤသို့ သီလအာနိသင် ထင်မြင်အောင် ပြနိုင်၊ ရှုနိုင်သော ရဟန်းသည် သီလပျက်အံ့သည်မှ ထိတ်လန့်၏။ ဉာဏ်ပွားရေးကြောင်းသံပေါ်ရောင်း၏။ သီလပြည့်စုံခြင်းသို့ ညွတ်ကိုင်းကာ သက်ဝင်လာ၏။

ထိုကြောင့် သီလပျက်အဖြစ်ကိုလည်းကောင်း၊ သီလပြည့်အကျိုးကိုလည်းကောင်း၊ ထောက်မျိုးမဟုတ်သော အခါသုံးပါး၌ ရှိသေစွာ အဖန်ဖန်ရှုလျက် သီလလေးဆူကို အရေးယူကာ ဖွေးဖြူးစေရာ၏။

= = = = =



အခန်း (၂) ဓာတ်နီဒ္ဓသ [ဒီလ္ထာန၊ ၁။၅၇။]

ဓာတ်ကြောင့် သီလဖြူခင်ဗုံ

အလိုနည်းမှု, ရောင့်ခဲ့မှုစသည့် ဓာတ်ဂုဏ်တိကြောင့် သီလသည် ဖြူစင်၏။ ထိုကြောင့် ယင်းဂုဏ်တိနှင့် ပြည့်စုံစေရန်အတွက် သီလဆောက်တည်ပြီးလျှင် ဓာတ်ဆောင်သင့်ပေ၏။

ဓာတ်ဆောင်ခြင်းအကျိုးကျေးဇူးကား -

ဓာတ်ဆောက်တည်သော ထိုယောဂါသည် -

- | | | |
|----|---|--|
| ၁။ | အလိုနည်းခြင်း။ | (အပိုစ္စတာ) |
| ၂။ | ရောင့်ခဲ့လွယ်ခြင်း။ | (သန္တုန္တတာ) |
| ၃။ | ကိုလေသာခေါင်းပါးခြင်း။ | (သလ္းခတာ) |
| ၄။ | ဆိတ်ဖြိမ်ရာ၌ နေခြင်း။ | (ပရိဝေကတာ) |
| ၅။ | ကိုလေသာတိုကို ဖျက်ဆီးသောအကျင့်ကျင့်ခြင်း။ | (အပစ္စသော) |
| ၆။ | အားထုတ်သော ဝိရိယရှိခြင်း။ | (ဝိရိယာရမ္မာ) |
| ၇။ | ဒါယကာတိုက ပြုစုမွေးမြှုပူလွယ်ခြင်း။ | (သုဘရတာ)စသည့် ဓာတ်ဂုဏ်ကျေးဇူးရေစင်ဖြင့်
အညစ်အကြေးကို ဆေးကြာပယ်မြစ်နှင်၏။ ထိုသို့ ဆေးကြာပြီးလျှင် သီလသည်
အလွန်စင်ကြယ်ပေလိမ့်မည်။ ဓာတ်အကျင့်လည်း ပြည့်စုံပေလိမ့်မည်။
ထိုအခါ အပြစ်ကင်းသော သီလ + ဓာတ်အကျင့်ဂုဏ်တိဖြင့် ကိုယ်နှစ်အမှုအရာအားလုံး
စင်ကြယ်သဖြင့် ရွှေအရိယဝံသတရားသုံးပါး၌တည်ပြီး စတုတ္ထမြောက် အရိယဝံသတရား
ကိုလည်း ရပေလိမ့်မည်။ |

အရိယဝံသတရားလေးပါးကား -

- | | | |
|----|--|----------------------|
| ၁။ | သက်န်း၌ ရောင့်ခဲခြင်း။ | (စိဝရေ သလ္းခတာ) |
| ၂။ | ဆွမ်း၌ ရောင့်ခဲခြင်း။ | (ပိဏ္ဍာပါကေ သလ္းခတာ) |
| ၃။ | ကျောင်း၌ ရောင့်ခဲခြင်း။ | (သေနာသနေ သလ္းခတာ) |
| ၄။ | သမထ+ဝိပသာသာဝနာ၌ မွေးလော်ခြင်း (ဘာဝနာရာမတာ)တို့ပင်တည်း။ | |



ဓာတ် ၁၃-ပါး

လောကအာမိသကို ပယ်စွန်းပြီး အသက်နှင့်ကိုယ်ကို မင့်ဂွေက်သော နိဗ္ဗာန်နှင့်လျှော်သည့် ဂိပသာအကျင့်ကို ပြီးစီးစေခြင်းကှ အလိုရှိသော အမျိုးကောင်းသားတို့အား မြတ်စွာဘူရားသည် အောက်ပါ ဓာတ် ၁၃-ပါးကို ခွင့်ပြုတော်မူ၏။ ဂင်းတို့မှာ -

၁။	ပံသူကူလိက်	=	ပံသူကူဇာတ်
၂။	တေစီဝရိက်	=	တိစီဝရိတ်ဓာတ်
၃။	ပိဏ္ဍာပါတီက်	=	ပိဏ္ဍာပါတ်ဓာတ်
၄။	သပဒါနစာရိက်	=	သပဒါနစာရိကဗျာတ်
၅။	ဇကာသနိက်	=	ဇကာသနိက်ဓာတ်
၆။	ပတ္တပိဏ္ဍာက်	=	ပတ္တပိဏ္ဍာဇာတ်
၇။	ခလုပစ္စာဘတ္ထိက်	=	ခလုပစ္စာဘတ်ဓာတ်
၈။	အာရည်က်	=	အာရည်က်ဓာတ်
၉။	ရှက္ခမူလိက်	=	ရှက္ခမူဇာတ်
၁၀။	အဗ္ဗာကာသိက်	=	အဗ္ဗာကာသိကဗျာတ်
၁၁။	သုသာသနိက်	=	သုသာသန်ဓာတ်
၁၂။	ယထာသန္တတိက်	=	ယထာသန္တတ်ဓာတ်နှင့်
၁၃။	နေသနိက်	=	နိသနိဇာတ်တို့ဖြစ်သည်။

ဆောင် ။ ။ပံ၊ တေ၊ ပိဏ္ဍာ၊ သပဒါ၊ ဇကာသနိကာ။
 ပတ္တ၊ ခလု၊ အရည်၊ ရှက္ခမူလိကာ။
 အဗ္ဗာ၊ သုသာသန်၊ ယထာသန္တ၊ နေသနိသုံးဖြား။

ဓာတ် ၁၃-ပါး သွေ့ရှုံးလင်းချက်

၁။ **ပံသူကူလ** = ရထားလမ်းမ၊ သုသာသန်၊ အမိုက်ပုံစာသည်တို့တွင် တစ်နေရာရာ၌ မြေမှန် အထက်၌လွှမ်း၍ မြင့်တက်နေသလိုဖြစ်သော အဝတ်အထည်သက်န်း။ (တစ်နည်း) သုသာသန်မြေ၊ မြေမှန်ကဲသို့ စက်ဆူပွဲယုံဖြစ်သောသက်န်း။ (စက်ဆူပဲစရာဖြစ်နေသည်ဟုဆိုလိုသည်။)



ပံသူကူလိက	=	ပံသူကူသက်န်းကို ဆောင်လေ့ရှိသူ။
ပံသူကူလိက်	=	ပံသူကူသက်န်းကို ဆောင်လေ့ရှိသောသူ၏အကြောင်းအရှင်။ ထိုကြောင့်ဓာတ်ဆောက်တည်ကြောင်းစေတနာကို ပံသူကူလိက်- ဟု ဆိုသည်။
၂။ တေစိဝရ	=	နှစ်ထပ်သက်န်းကြီး၊ ကိုယ်ရုံ၊ သင်းပိုင်ဟူသော သက်န်းသုံးထည်။
တေစိဝရိက	=	နှစ်ထပ်သက်န်းကြီး၊ ကိုယ်ရုံ၊ သင်းပိုင်ဟူသော သက်န်းသုံးထည် ကို ဆောင်လေ့ရှိသူ။
တေစိဝရိက်	=	သက်န်းသုံးထည်ကို ဆောင့်လေ့ရှိသောသူ၏ အကြောင်းအရှင် ဆောက်တည်ကြောင်း စေတနာ။
၃။ ပိဋက္ခပါတ (တစ်နည်း)	=	တောင်းခံအပ်သော အာမိသဆွမ်းအလုပ်အခဲတို့ ကျရောက်ခြင်း။ အခြားသူတို့က လျှော့သော တစ်လုပ်တစ်ခဲဆွမ်းတို့ သပိတ်၌ ကျ ရောက်ခြင်း။
ပိဋက္ခပါတိက (တစ်နည်း)	=	ထိုထိုအမျိုးဒါယကာတိုအိမ်သို့ ကပ်ရောက်၍ ဆွမ်းကို ရှားမြှုတတ်သူ။ ဆွမ်းအလို့ငှာ လှည့်လည်ခြင်းကျင့်ဝတ်ရှိသူ။
ပိဋက္ခပါတိက်	=	ပိဋက္ခပါတိကပုဂ္ဂလိုက်၏ အကြောင်းအရှင်၊ ဆောက်တည်ကြောင်း စေတနာ။
၄။ ဒါန	=	အိမ်စဉ်ပြတ်ခြင်း။ (ဒါနံ ဂုစ္စတိ အဝခဏ္ဍာ)
အပဒါန	=	အိမ်စဉ်ပြတ်ခြင်းမှ ကင်းမှု (အိမ်စဉ်မပြတ်မှု)။ (အပေတီ ဒါနတော အပဒါနံ။)
သပဒါန	=	အိမ်စဉ်မပြတ်ခြင်းနှင့်တကွ ဖြစ်သော လှည့်လည်ခြင်း (အိမ်စဉ် အတိုင်း လှည့်လည်ခြင်း။) (သဟ အပဒါနနေ သပဒါနံ အဝခဏ္ဍနရဟိတ် အနုယံ။)
သပဒါနစာရိက	=	အိမ်စဉ်အတိုင်းလှည့်လည်လေ့ရှိသူ။
သပဒါနစာရိက်	=	အိမ်စဉ်အတိုင်းလှည့်လည်လေ့ရှိသူ၏ အကြောင်းအရှင်၊ ဆောက် တည်ကြောင်းစေတနာ။



- ၅။ **ဇကာသန** = တစ်ထိုင်တည်း တစ်နေရာတည်း၌ စားသောက်သုံးဆောင်ခြင်း။
ဇကာသနိက = တစ်ထိုင်တည်း တစ်နေရာတည်း၌ စားသောက်သုံးဆောင်လေ့ရှိသူ။
ဇကာသနိက် = တစ်ထိုင်တည်း တစ်နေရာတည်း၌ စားသောက်သုံးဆောင်လေ့ရှိသူ၏ အကြောင်းအရှင်၊ ဆောက်တည်ကြောင်းစေတနာ။
- ၆။ **ပတ္တပိဋ္ဌ** = နှစ်ခုမြောက်ခွက်ကို ပယ်ပြီး၍ (တစ်ခွက်တည်း တစ်သပိတ်တည်း) သက်သက်၍သာ တည်သောဆွမ်း။
ပတ္တပိဏ္ဍိက = တစ်ခုတည်း(တစ်သပိတ်တည်း)သောခွက်၌ တည်သောဆွမ်းကို ယူခြင်း၊ စားခြင်းအလေ့ရှိသူ။
ပတ္တပိဏ္ဍိက် = တစ်ခုတည်း (တစ်သပိတ်တည်း)သောခွက်၌တည်သောဆွမ်းကို ယူခြင်း၊ စားခြင်းအလေ့ရှိသူ၏ အကြောင်းအရှင်၊ ဆောက်တည်ကြောင်းစေတနာ။
- ၇။ **ခလု** = တားမြစ်ခြင်းအနက်။
ပစ္စာဘတ္တ = ပဝါရိတ်သင့်ပြီးသောရဟန်းက ပဝါရိတ်သင့်ပြီးနောက်၌ ရသောဆွမ်း။
ပစ္စာဘတ္တဘောဇ္ဈ = ပစ္စာဘတ္တဆွမ်းကို စားခြင်း။
ပစ္စာဘတ္တိက = ပစ္စာဘတ္တဆွမ်းကို စားလေ့ရှိသူ။
ခလုပစ္စာဘတ္တိက = ပစ္စာဘတ္တဆွမ်းကို စားလေ့မရှိသူ (ခုတင်ဆောက်တည်ထားသဖြင့် အတိ ရိတ်ဝန်းကံပြု၍ ဘုဉ်းပေးခွင့်ရှိသောအပ်စပ်သည့် ဘောဇ်ကို ပစ်ပယ်သော ရဟန်း။)
- မဟာအဋ္ဌကထာနည်းအထူး** -
- ခလု** = နှုတ်သီးဖြင့် သစ်သီးကို ချိ၍ ငှုံးအသီးပြုတ်ကျသွားလျှင် အခြားအသီးကိုသော်မူ တစ်ဖန် မစားတော့သော ငှက်။
ခလုပစ္စာဘတ္တိက = ခလုင်ကုန်းတူသော သဘောရှိသောသူ။
ခလုပစ္စာဘတ္တိက် = ခလုပစ္စာဘတ္တိကပုဂ္ဂိုလ်၏ အကြောင်းအရှင်၊ ဆောက်တည်ကြောင်းစေတနာ။
- ၈။ **အရည်** = တော့။
အရည်ိက = တော့၌နေ့လေ့ရှိသူ။
အာရည်ိက် = တော့၌နေ့လေ့ရှိသူ၏အကြောင်းအရှင်၊ ဆောက်တည်ကြောင်းစေတနာ။



- ၉။ **ရှုက္ခမူလ** = သစ်ပင်ရင်း၊ သစ်ပင်အောက်၌ နေထိုင်ခြင်း။
ရှုက္ခမူလိက = သစ်ပင်ရင်း၏ နေထိုင်လေ့ရှိသူ။
ရှုက္ခမူလိက် = သစ်ပင်ရင်း၏ နေလေ့ရှိသောသူ၏ အကြောင်းအရို့၊ ဆောက်တည်
ကြောင်းစေတနာ။
- ၁၀။ **အဗျာကာသ** = လွင်တီးခေါင်
အဗျာကာသိက = လွင်တီးခေါင်၌ နေလေ့ရှိသောသူ။
အဗျာကာသိက် = လွင်တီးခေါင်၌ နေလေ့ရှိသောသူ၏ အကြောင်းအရို့၊ ဆောက်
တည်**ကြောင်း**စေတနာ။
- ၁၁။ **သောသန** = သူသာန်။
သောသာနိက = သူသာန်၌ နေလေ့ရှိသူ။
သောသာနိက် = သူသာန်၌ နေလေ့ရှိသောသူ၏ အကြောင်းအရို့၊ ဆောက်တည်
ကြောင်းစေတနာ။

အတိရိတ်ဝိနည်းကံပြုပုံ

ပဝါရိတ်သင့်ပြီးသော ရဟန်းသည် ကြရိယာပုထ်တစ်ပါးဖြင့် ဆွမ်းကို တက်စားနိုင်ရန်
“အတိရိတ္ထံ ကရောထ ဘဏ္ဍာ - အရှင်ဘုရား စားကြွင်းဆွမ်းအဖြစ် ပြုပေးတော်မူပါဘုရား”ဟု
ဆိုရ၏။ ဝိနည်းဓိရိရဟန်းက အနည်းငယ်ယူ၍ စားပြီးလျှင် “အလ မေတာ သဗ္ဗံ့ - ဤအလုံးစုကို
တန်ပြ”ဟု စားကြွင်းပြုပေးလိုက်သော် ဂိုလာနရော ဂိုလာနမဟုတ်သူအားလုံးပါ စားကောင်း
တော့၏။ “အနုဇာနာမိ ဘိက္ခဝေ ဂိုလာနသူ စ အဂိုလာနသူ စ အတိရိတ္ထံ ဘုန္တံတုံ -
အတိရိတ္ထံဆွမ်းကို ဂိုလာန၊ အဂိုလာနတို့စားခြင်းငှာ ဘုရားရှင် ခွင့်ပြုပေးတော်မူ၏။”

ထိုသို့ ကြရိယာပုထ်တစ်ပါးဖြင့် စားကောင်းအောင် အလုပ်ရှုပ်ခံပြီး အတိရိတ်ဝိနည်းကံ
မလုပ်တော့ပဲ လုံးဝရောင်ကြည်လိုက်ခြင်းသည် ခလုပစ္စာဘတ္ထိကရာတင်မည်၏။

- ၁၂။ **ယထာသန္တတာ** = ခင်အပ်, ညွှန်ကြားချထားအပ်သောနေရာ “ဤနေရာသင့်အတွက်ပဲ”
ဟု ရွှေးဦးစွာ ညွှန်ကြားချထားအပ်သော နေရာ။
ယထာသန္တတိက = ခင်းအပ်, ညွှန်ကြားချထားအပ်သောနေရာ၌ နေလေ့ရှိသောသူ။



.....
ယထာသနတိကို = ခင်းအပ်၊ ညွှန်ကြားချထားအပ်သောနေရာ၌ နေလေ့ရှိသောသူ၏
အကြောင်းအကိုဒ်၊ ဆောက်တည်ကြောင်းစေတနာ။

- ၁၃။ **နေသနီ** = နိုဝင်ဘာ = ထိုင်ခြင်း
နေသနီက = အိပ်ရာ၊ ခေါင်းအုံးတွင် အိပ်မှုကို ပယ်ပြီး ထိုင်ခြင်းဖြင့် နေလေ့ရှိသူ၊
နေသနီကို = အိပ်ရာ၊ ခေါင်းအုံးတွင် အိပ်မှုကို ပယ်ပြီး ထိုင်ခြင်းဖြင့် နေလေ့ရှိသူ
၏အကြောင်းအကိုဒ်၊ ဆောက်တည်ကြောင်းစေတနာ။

ဓာတ်၏ လက္ခဏာဒီစတုကူ

- ၁။ ဆောက်တည်ကြောင်းစေတနာသည်လက္ခဏာ။ (**သမာဒါနစေတနာလက္ခဏာနှင့်**)
၂။ လောလုပွဲတက္ကာကို ဖျက်စီးခြင်း = ကိစ္စရသာ။ (**လောလုပွဲပိဋ္ဌသနရသာနှင့်**)
၃။ လောလုပွဲတက္ကာက်းပေပြီဟု ဉာဏ်အားရှေးရှုထင်ခြင်း = ပစ္စပြောန်
(နိုလျှာလုပွဲဘာဝစစ်ပြောနာနှင့်)
၄။ အလိုနည်းခြင်း၊ သီလစင်ကြယ်ခြင်းအစရှိသော အရိယာသူတော်ကောင်းတို့၏ တရား
သည် ပဒ္ဒာန်။ (**အပိုစွဲတာဒီအရိယဓမ္မပဒ္ဒာနာနှင့်**)

ဓာတ်ဆောက်တည်ခြင်း(ဓာတ်ဆောက်တည်ရာရွာ့နှင့်)

ဓာတ်တို့ကို ဆောက်တည်လိုသူသည် သက်တော်ထင်ရှား ဘုရားရှင်ရှိလျှင် ဘုရားရှင်
အထံတော်၌ ဆောက်တည်ရ၏။ ဘုရားရှင် ပရီနိုဗာန်စံခဲ့လျှင် မဟာသာဝကထံ၊ မဟာသာဝက
မရှုခဲ့လျှင် ရဟန်ထံ၊ အနာဂတ်ထံ၊ သက်ဒါဂါမ်ထံ၊ ငှင်းမရှုခဲ့လျှင် သောတာပန်ထံ၊ ပိဋ္ဌကတ်သုံးပုံ
ဆောင်ရဟန်းထံ၊ ပိဋ္ဌက နှစ်ပုံဆောင် ပုံရှိလ်ထံ၊ ပိဋ္ဌကတစ်ပုံးဆောင် ပုံရှိလ်ထံ၊ နိကာယ်တစ်ပုံ
ဆောင် ပုံရှိလ်ထံ၊ အငြကထာများ၌ လိမ္မာတတ်မြောက်သော ရဟန်းထံ၊ ဓာတ်ဆောင်ရဟန်းထံ၊
ထိုသို့ အစဉ်အတိုင်းမရှုခဲ့သော စေတီရင်ပြင်ကို တံမြက်လှည်းပြီး ဆောင့်ကြောင့်ထိုက်လျက်
သက်တော်ထင်ရှားဘုရားရှင်ထံ၌ ရွတ်ဆိုသကဲ့သို့ ရွတ်ဆို ဆောက်တည်ရသည်။ (**အလေးပြု**
လောက်သူတို့ထံ၌ ဆောက်တည်လျှင် ဖျက်ခြင်းဌား ခဲ့ယဉ်း၏။

(တစ်နည်းကား) မိမိဘာသာ ကိုယ်တိုင်လည်း ဆောက်တည်ကောင်း၏။ စေတီယတော်
၌နေသော မထေရ်ညီနောင်နှစ်ပါး သာဓမ္မရှိသည်။



၁။ ပံသူကူလိုကဗ္ဗ္ဗာတ် (ဒီဇိုင်း ၁။ ၅၉။)

ဆောက်တည်ပုံ -

- ၁။ ဂဟပတိဒါန စိဝရံ ပဋိကိုပါမီ = ဒကာ, ဒကာမတို့လှူသော သက်န်းကို ပယ်စွန့်ပါ၏။
 ၂။ ပံသူကူလိုက်း သမာဒိယာမိ = ပံသူကူလိုသက်န်းကို ဝတ်ချုံသုံးဆောင်သောရုဟန်း၏
 အကြောင်းအရှိ “သမာဒါနစေတနာ”ကို ဆောက်တည်ပါ၏။ (ထိုစကားနှစ်ခွန်းအနက်
 ကြိုက်ရာကို ရွတ်ဆို၍ ဆောက်တည်နိုင်သည်။)

ပံသူကူသက်န်း ၂၃-မျိုး

၁။ သောသာနီက	=	သူသာန်း၌ ရအပ်သောအဝတ်။
၂။ ပါပဏီက	=	အိမ်, ဈေးတံခါး၌ ရအပ်သောအဝတ်။
၃။ ရထိယစွာဌာ	=	ရထားလမ်း, လှည်းလမ်း, ကားလမ်းများ၌ စွန့်ပစ်အပ် သော အဝတ်။
၄။ သက်ာရစွာဌာ	=	အမှိုက်ပုံး၌ စွန့်ပစ်အပ်သော အဝတ်။
၅။ သောတို့ယ	=	ကိုယ်ဝန်အည်းသုတေသန၌ စွန့်ပစ်အပ်သော အဝတ်။
၆။ နှုန်စွာဌာ	=	မျှော်ဆရာတိုက ရေချိုးစေပြီးသော် စွန့်ပစ်အပ်သော အဝတ်။
၇။ တိတ္ထစွာဌာ	=	ရေချိုးဆိပ်၌ စွန့်ပစ်အပ်သောအဝတ်။
၈။ ဂတပစွာဌာ	=	သူသာန်းသို့ အသွားအပြန်ဝတ်၌ စွန့်ပစ်အပ်သော အဝတ်။
၉။ အရို့သူ	=	မီးလောင်ရာရှိသဖြင့် စွန့်ပစ်အပ်သော အဝတ်။
၁၀။ ဂေါခါယိတ	=	နွားဝါးရာရှိသဖြင့် စွန့်ပစ်အပ်သော အဝတ်။
၁၁။ ဥပစ်ကာခါယိတ	=	ခြကိုက်ရာရှိသဖြင့် စွန့်ပစ်အပ်သော အဝတ်။
၁၂။ ဥန္တာရခါယိတ	=	ကြောက်ကိုက်ရာရှိသဖြင့် စွန့်ပစ်အပ်သော အဝတ်။
၁၃။ အနားစီးနှီး	=	အနားပြတ်သောအဝတ်။
၁၄။ ဒသာဘီးနှီး	=	အမြဲတ်အဆာပြတ်သောအဝတ်။



၁၅။	ဓရဘာဏ္ဍ	=	တံခါန်, အလုထူသောအဝတ်။
၁၆။	ထူပစီဝရ	=	တောင်ပိုကိုပတ်၍ ပူဇော်အပ်သောအဝတ်။
၁၇။	သမဏာစီဝရ	=	ရဟန်းကလျှော့သောသက်န်းး။
၁၈။	အာဘိသေကိက	=	မင်း၏အဘိသိကိုခံရာအပ်၍ စွန့်ပစ်အပ်သောအဝတ်။
၁၉။	ကျွိုးမယ	=	“ဧဟိ ဘိက္ခာ”ရဟန်းတို့၏ တန်ခိုးကြောင့် ဖြစ်၍ နေသောသက်န်းး။
၂၀။	ပန္တိက	=	လမ်းချို့၍ ကျနေသောအဝတ်။
၂၁။	ဝါတာဘာဋ္ဌ	=	လေတိုက်ခတ် ယူဆောင်အပ်သောအဝတ်။
၂၂။	ဒေဝဒတိုးယ	=	နတ်တိုး ပေးလျှော့အပ်သော အဝတ်။
၂၃။	သာမူနှိုးယ	=	သမုဒ္ဒရာလိုင်းပုတ်တင်သောအဝတ်။

ဆောင်။ ။ သူသာန်, ဈေးတန်း၊ လှည်းကြီးလမ်း၊ လူလမ်း၊ မြိုက်ပုံပါ။
 ကိုယ်ဝန်ညွစ်ပေါ့ ဘုတ်ချိုးရော စွန့်လေ ချိုးဆိတ်မှာ။
 မီးလောင်, နွားဝါး၊ ကြွက်ကိုက်ထား၊ ခြစား ပြတ်စွန်း၊ ဆာ။
 တောင်ပို့၊ လေယူ၊ ရဟန်းလျှော့၊ နတ်လျှော့၊ တံခါနလျှော့။
 သူသာန်ပြန်ထုတ်၊ ဘိသိက် အုပ်၊ သမုဒ္ဒရာလိုင်းသာ။
 နှစ်ဆယ့်သုံးဟူ့၊ ပံသူကူ့၊ ကောက်ယူသုံးဆောင်ရာ။

ဓာတ်ဆောင် ပုဂ္ဂိုလ်ခေဆင့် ၃-မျိုး

- ၁။ သူသာန်၍ ပစ်ချသော သက်န်းကိုသာ ကောက်ယူသော ရဟန်းသည် ပကိုတ (အမြတ်စား) ဓာတ်ဆောင်ရဟန်းမည်၏။
- ၂။ ရဟန်းတို့ ကောက်ယူကြလိမ့်မည်ဟု ပံသူကူ့ပစ်သောသက်န်းကို ကောက်ယူသောရဟန်းသည် မရှိမ (အလတ်စား) ဓာတ်ဆောင်ရဟန်းမည်၏။
- ၃။ ခြေရင်း၍ ချထား၍ လျှော့သောသက်န်းကို ကောက်ယူသော ရဟန်းသည် မူဒုက (အည့်စား) ဓာတ်ဆောင်ရဟန်းမည်၏။



ပံသူကူဓိတ်ပျက်ပုံ -

မိမိသုံးဆောင်လိုသော ဆန္ဒကြောင့်ဖြစ်စေ၊ ဒကာ၊ ဒကာမတို့၏ ဆန္ဒကို ငဲ့သောကြောင့်
ဖြစ်စေ၊ ဒကာ၊ ဒကာမတို့ လျှော်ခဲ့သော အဝတ်သက်န်းကို သာယာသောခက္ခာ၌ ပံသူကူဓိတ်
ပျက်၏။

ပံသူကူဓိတ်အကျိုးအာနိသင် -

- ၁။ “ပံသူကူသက်န်းကို မိုကာ ရဟန်းအဖြစ်သည် မျှတနေရ၏”ဟူသော ဘုရားရှင်၏
စကားအတိုင်း ရဟန်းဖြစ်စက ဝန်ခံခဲ့သော “ဒုတိယနိသုယ”အားလျှော်စွာ
အကျင့် ပဋိပတ်ရှိခြင်း။
- ၂။ အရိယဝံသလေးမျိုးတွင် ပွဲမအရိယဝံသ၌ တည်ခြင်း။(သက်န်း၌ ရောင့်ခဲ့ခြင်း၊)
- ၃။ သက်န်း၌ စောင့်ရောက်ရမှု မရှိခြင်း။
- ၄။ သက်န်းနှင့်စပ်၍ သူတစ်ပါးကို အားမကိုးရခြင်း။
- ၅။ သူခိုး၊ သူဝါက်ဘေးမှ ကင်းဝေးခြင်း။
- ၆။ သုံးဆောင်ရာ၌ တပ်မက်မှ တက္ကာမရှိခြင်း။
- ၇။ ရဟန်းတို့၏ လျှောက်ပတ်သော ပရီကွရာရှိခြင်း။
- ၈။ “အဖိုးလည်းနည်း၊ ရလည်း ရလွယ်၊ အပြစ်လည်းကင်း၏”ဟု ဘုရားရှင် ချီးမွမ်း
အပ်သည့် ပစ္စည်းရှိသူဖြစ်ခြင်း။
- ၉။ ကြည်ညိုဖွယ်ကို ဆောင်နိုင်ခြင်း။
- ၁၀။ အလိုနည်းခြင်းစသည့်အကျိုးများပြီးခြင်း။
- ၁၁။ သမ္မာပဋိပတ်အကျင့်မြတ်ကို တိုးပွားစေခြင်း။
- ၁၂။ နောင်လာနောက်သားရဟန်းများကို အတူလိုက်၍ ကျင့်စေနိုင်ခြင်းတို့ပင်တည်း။



၂။ တေစိဝရီကဗ္ဗ္ဗာတင် (ဒီသနီ ၁။ ၆။)

ဆောက်တည်ပုံ -

၁။ စတုတ္ထကစိဝရံ ပဋိက္ခပါမီ - ဝတ်ရုံလောက်သော လေးထည်မြောက်သက်န်းကို
ပယ်စွဲနှုန်းပါ၏။

၂။ တေစိဝရီကကို သမာဒိယာမီ = သုံးထည်သောသက်န်းကို ဆောင်လွှာရှိသော
ရဟန်း၏အကြောင်းအရိုက်သို့လို “သမာဒိနစေတနာ”ကို
ဆောက်တည်ပါ၏။

ထိုစကားနှစ်ခွဲနှုန်းအနက် ကြိုက်ရာကို ရွှေတံ့ခို၍ ဆောက်တည်နိုင်ပါသည်။

ကျင့်ပုံအစီအရင် -

သက်န်းလျာအဝတ်ရပြီးနောက် ချုပ်ဆိုးခြင်း မပြုနိုင်လောက်အောင် မကျန်းမာခြင်း၊
စီရင်မည့်သူမရှိခြင်း (နားမလည်ခြင်း) အပ်စသည့် အဆောက်အဦးမပြုည့်စုံခြင်းဟူသော
အကြောင်းရှုခဲ့သော် အဓိကြာန် ဝိကပ္ပနာ ပြု၍ သိမ္မားသိမ်းထားနိုင်ခွင့်ရှိသည်။ အပြစ်တစ်စုံတစ်ရာ
မရှိ။ ဆေးဆိုးပြီးဖြစ်လျှင် သိမ္မားသိမ်းထား ခွင့်မရှိ။ ထားလျှင် ရုတ်စောရ (ရုတင်သူဗိုး)မည်၏။
နောက်နေ့အရှက်တက်လျှင် ရုတင်ပျက်၏။ (စူးငြိုကာ)

ရုတင်ပျက်ပုံ -

လေးထည်မြောက် သက်န်းဆိုလျှင် အလျား (၃)တောင်၊ အနံ (၁)ထွာရှိသော အံသကိုင့်
တစ်ထည်သာအပ်၏။ ၄င်းမှုအပ် ပတ်လောက်ရုံလောက် လေးထည်မြောက်သက်န်းကို ဝတ်ရုံ
သုံးဆောင်ခြင်း၏သာယာသောခက္ခာ တေစိဝရီက ရုတင်ပျက်၏။

ရုတင်အကျိုးအဘန် -

၁။ ကိုယ်ကို စောင့်ရှောက်နိုင်ရုံသက်န်းဖြင့် ရောင့်ခဲ့ခြင်း။

၂။ သိမ္မားသိမ်း ငှက်နှယ်အလား သွားလိုရာရာ အလွယ်တကူဆောင်ယူသွားလာ
နိုင်ခြင်း။

၃။ ကိုစွဲနည်းခြင်း။



- ၄။ အဝတ်အထည် သိမ္မားထားမှ မရှိခြင်း။
 ၅။ ပေါ့ပါးသော အသက်မွေးမှ ရှိခြင်း။
 ၆။ သက်န်းသုံးထည်ထက်ပိုသော သက်န်း၌ တပ်မက်မှုတက္ကာပယ်ခြင်း။
 ၇။ အပ်သည်၌ သုံးထည်အတိုင်းအရှည်မှာ ပြလေ့ရှိခြင်းကြောင့် ခေါင်းပါးသော အသက်မွေးမှရှိခြင်း။
 ၈။ အလိုနည်းခြင်းစသည် အကျိုးများပြီးခြင်းတို့ပင်တည်း။

၃။ ပိဋက္ထပါတီကဓ္ထတင် (ပိဿ္ပါ ၁။ ၆၃။)

ဆောက်တည်ပုံ -

- ၁။ **အတိရေကလာဘံ ပဋိကိုပါမီ** = ဆွမ်းခံ၍ ရသော ပိဋက္ထိယာလောပ ဆွမ်းထက် အပိုအလွန်ဖြစ်သော သံယူဘတ်အစရှိသော လာဘ်ကို ပယ်စွန့်ပါ၏။
 (ပိဋက္ထိယာလောပ • ပိဋက္ထိယာလောပ • သွားလာလှည့်လည်း အာလောပ • ဆွမ်း ဆွမ်းခံသွား ခြင်းဖြင့် ရအပ်သောဆွမ်း။)
 ၂။ **ပိဋက္ထပါတီကရီ သမာဒိယာမီ** = ဆွမ်းအလိုကာ လှည့်လည်ခြင်း၊ ဆွမ်းခံခြင်းကျင့်ဝတ် ရှိသော ရဟန်း၏ အကြောင်းအရှိ “သမာဒိန္တစေတနာ”ကို ဆောက်တည်ပါ၏။
 (ထိုစကားနှစ်ခွန်းအနက် ကြိုက်ရာကို ရွှေတံ့ခို၍ ဆောက်တည်နိုင်သည်။)

အတိရေကလာဘံ – ရွှောင်ရမည့် ဆွမ်း (၁၄)မျိုး

- | | | | |
|----|----------------------|---|--|
| ၁။ | သံယာဘံ | = | သံယာအားလုံးအား လျှော့သောဆွမ်း။ |
| ၂။ | ဉာဏ်သာတ် | = | သံယာထံမှ ဉာဏ်ကြားစေ၍ လျှော့သောဆွမ်း။ |
| ၃။ | နိမဏ်နာတ် | = | ပင့်ဖိတ်၍ လျှော့သောဆွမ်း။ |
| ၄။ | သလာကဘတ် | = | စာရေးတံမဲချု၍ လျှော့သောဆွမ်း။ |
| ၅။ | ပကိုကဘတ် | = | လဆန်း၊ လဆုတ် ၁၅-ရက် တစ်ပက္ခာ၌ တစ်ကြိမ်လျှော့သော ဆွမ်း။ |
| ၆။ | ဉာဏ်သထိကဘတ် = | | လပြည့် လက္ခာယ် ဉာဏ်နေ့၌ လျှော့သောဆွမ်း။ |
| ၇။ | ပါဂိုပဒိကဘတ် | = | လဆန်းတစ်ရက် လဆုတ်တစ်ရက် ဉာဏ်အထွက်နေ့၌ လျှော့သောဆွမ်း။ |



၈။	အာဂန္ဓာကဘတ်	=	ညျှော်သည်ရဟန်းတိုကို ရည်မှန်း၍ လျှော့သောဆွမ်း။
၉။	ဂမိကဘတ်	=	ခရီးသွားမည့်ရဟန်းတိုကို ရည်မှန်း၍ လျှော့သောဆွမ်း။
၁၀။	ဂိုလာနာဘတ်	=	မကျိန်းမာသောရဟန်းတိုကို ရည်မှန်း၍ လျှော့သောဆွမ်း။
၁၁။	ဂိုလာနာပဋိဘကဘတ်	=	သူနာပြုရဟန်းတိုကို ရည်မှန်း၍ လျှော့သောဆွမ်း။
၁၂။	ဝိဟာရဘတ်	=	ကျောင်းတိုက်ကို ရည်မှန်း၍ လျှော့သောဆွမ်း။
၁၃။	ဓရဘတ်	=	ဆွမ်းခံဝင်ရာအိုးအစ အိမ်၌ပင်လျင် တည်ထား၍ လျှော့သောဆွမ်း။
၁၄။	ဝါရကဘတ်	=	အလျှည်းကျလျှော့သောဆွမ်း။
			ယင်းဆွမ်းတို့ကို ပိဏ္ဍာပါတ်ခုတင်ဆောင် ရဟန်းသည် သာယာခွင့် ခံယူခွင့်မရှိ။

ဆောင်။ ။ သံယူဒွေသာ နိမဏ္ဍာ-သလာ၊ ပက္ခိ-ဥပေါ့၊ ပါဋ္ဌာ-အာဂါ။
ဂမိက၊ ဂိုလာနာ၊ ဂိုလာနာပဋိဘ၊ ဝိဟာရ ဓရ ဝါရကဘ။

ကျွင့်ပုံအစီအရင် -

“သံယာအားလျှော့သောဆွမ်းကို အလျှော်ပါ”ဟု မလျှောက်ထားပဲ “တပည့်တော်တို့အိမ်၌ သံယာတော်များ ဆွမ်းကို အလျှော်ပါ၏။ အရှင်ဘုရားတို့လည်း ဆွမ်းအလျှော် လာပါကုန်”ဟု “ဆွမ်းခံဆွမ်း”ဟူသော ဝေါဟာရဖြင့် လျှောက်ထား၍ ပေးလျှော်လျှင် ထိုဆွမ်းတို့ကို သာယာလက်ခံခြင်းငှာအပ်၏။ သံယာထံမှုရသော ယာဝကာလိကမှ တစ်ပါးသော ဆေးစသည်နှင့် ယဉ်သော စာရေးတံသည်လည်းကောင်း၊ ကျောင်းတိုက်၌ ဒါယကာတိုက ချက်၍ ဆွမ်းသည်လည်းကောင်း အပ်၏။

ခုတင်ပျက်ပုံ -

သံယာဘတ်စသော အတိရေကလာဘ်(ဆွမ်းခံ၍ရသော ဆွမ်းထက် ပိုလွန်သောလာဘ်) ၁၄-ပါးကို သာယာလက်ခံသောခဏ္ဍာပင် ခုတင်ပျက်၏။

ပိဏ္ဍာပတ်ခုတင်အကျိုးအာနိသင် -

၁။ “ဆွမ်းခံ၍ရသော တစ်လုတ်တစ်ခဲဆွမ်းကိုမြိုကာ ရဟန်းအဖြစ်သည် မျှတတည် နေရ၏”ဟူသော ဘုရားရှင်၏ စကားအတိုင်း ရဟန်းဖြစ်စက ဝန်ခံခဲ့သော “ပဋိမနိသယ”အားလျှော်သော အကျင့်ပဋိပတ်ရှိခြင်း။



- ၂။ ဒုတိယအရိယဝံသ၌ တည်ခြင်း။ (ဆွမ်း၌ ရောင့်ခဲ့ခြင်း။)
- ၃။ သူတစ်ပါးတိန္ဒုင့် မစပ် ကိုယ့်အားကိုယ်ကိုယ့်လျက် လွှတ်လပ်စွာ အသက်မွေးမြှုခြင်း။
- ၄။ “အဖိုးလည်းနည်း၊ ရလည်း ရလွယ်၊ အပြစ်လည်းကင်း၏”ဟု ဘုရားရှင် ချီးမှုမ်း အပ်သည့် ပစ္စည်းရှိသူဖြစ်ခြင်း။
- ၅။ ဆွမ်းခံရန် ပျော်ရှုမှုကို နှိပ်ကွပ်နိုင်ခြင်း။
- ၆။ စင်ကြယ်သော အသက်မွေးမှုရှိခြင်း။
- ၇။ သေခိယအကျင့်ကို ဖြည့်ကျင့်ခြင်း။
- ၈။ လူတိန္ဒုင့် ရောနောခြင်းကို ပယ်သဖြင့် သူတစ်ပါး (ဆွမ်းလှူသူ)တို့၏ မွေးစားအပ်သူ မဟုတ်ခြင်း။ (မမွေးမြှုရခြင်း။)
- ၉။ သူတစ်ပါး(ဆွမ်းလှူသူ)လူအများတို့အား ချီးမြှောက်ရခြင်း။
- ၁၀။ (ဆွမ်းရှာရခြင်းသည် အောက်ဆုံး အညွှန်ဆုံး အသက်မွေးမှုဖြစ်၏ဟု ဘုရားရှင်၏ မိန့်ခွန်းအတိုင်း) မာန်မာနကို ပယ်နိုင်ခြင်း။
- ၁၁။ ရသတက္ဗာကို တားမြစ်နိုင်ခြင်း။
- ၁၂။ ဂဏဘောဇာ ပရမ္မရဘောဇာ စာရိတ္ထသိက္ခာပုဒ်တိုဖြင့် အာပတ်မသင့်နိုင်ခြင်း။
- ၁၃။ အလိုနည်းခြင်းစသည့်ဂုဏ်တိဖြင့် လျောက်ပတ်သော အသက်မွေးမှုရှိခြင်း။
- ၁၄။ သမ္မာပဋိပတ်အကျင့်မြတ်ကို တိုးပွားစေခြင်း။
- ၁၅။ နောက်နောင် ရဟန်းများ ဒီဇိုင်းနှင့် = အတူလိုက်နိုင်အောင် ချီးမြှုင့်ရခြင်းတို့ ပင်တည်း။

၄။ သပဒါနစာရိကိုစွဲတင် (ဒီသုဒ္ဓ/၁။၆၅။)

ဆောက်တည်ပုံ -

- ၁။ **လောလုပ္ပစာရု ပဋိကိုပါမီ** = လျှပ်ပေါ် လော်လည်သော (မက်မောသော) လောလုပ္ပစာကျောဖြင့် အိမ်စဉ်ကော်လွှား၍ ဆွမ်းခံသွားခြင်းကို ပယ်စွဲန့်ပါ၏။
- ၂။ **သပဒါနစာရိကို သမာဒိယာမီ** = အိမ်စဉ်မပြတ်ဆွမ်းခံလေ့ရှိသော ရဟန်း၏ အကြောင်းအရှိ “သမာဒါနစေတနာ”ကို ဆောက်တည်ပါ၏။
ဤစကားနှစ်မျိုးတို့တွင် နှစ်သက်ရာစကားတစ်မျိုးမျိုးဖြင့် ရှုတ်ဆို၍ ဆောက်တည်နိုင်သည်။



ကျင့်ပုံအစီအရင် -

ဤဓာတ်ဆောင်ရဟန်းသည် ဆွမ်းခံသွားသောအခါ ရွာတံခါး၌ ဆင်, မြင်း, ကဲ့, စွား-စသော ဘေးရန်များရှိ, မရှိကို မှတ်သားရသည်။ အကြောင်ရွာ၌ဖြစ်စေ, လမ်း၌ဖြစ်စေ ဘေးရန် ရှိပါက တခြားရွာ, တခြားလမ်းကြောင်းသို့ ရောင်လွှဲသွားကောင်း၏။ ဆွမ်းမရသော အိမ်တံခါး, လမ်း, ရွာတို့ကို ရွာမဟုတ်ဟု အမှန်သည်ပြု၍ တခြားသို့ သွားရသည်။ အနည်းငယ်သာရသော အိမ်တံခါး, လမ်း, ရွာတို့ကိုမူ ရောင်လွှဲ၍ မသွားကောင်းချေ။ ဘေးရှိသောအရပ်ကို ပယ်၍ တစ်ခြားအရပ်သို့ သွားနိုင်ရန် နံနက်စောစောကပင် ဆွမ်းခံဝင်သင့်သည်။

ကျောင်း၌ အလျောပေးသူများကဖြစ်စေ၊ လမ်းခရီးအကြား၌ တွေ့မြင်သူများကဖြစ်စေ သပိတ်ကို ယူ၍ လောင်းလျော့ခဲ့သော ခံယူကောင်းသည်။ ဆွမ်းခံချိန်၌ ဆိုက်ရောက်သော ရွာကို မကျော်ဘဲ ဆွမ်းခံသွားရသည်။ ထိုရွာ၌ ဆွမ်းလုံးဝမရခြင်းကြောင့်လည်းကောင်း၊ အနည်းငယ် သာ ရသောကြောင့်လည်းကောင်း ရွာစဉ်ဖြင့် လှည့်လည်အပ်၏။ ရွာစဉ်ကို ဖျက်၍ ဆွမ်းခံထွက်မှ ကို မပြုကောင်းချေ။

ဓာတ်ပျက်ပုံ -

ဆွမ်းကောင်း၊ ဟင်းကောင်း၌ မက်မောသော လောလုပ္ပတက္ဗာဖြင့် အိမ်စဉ်ကို ကျော်လွန်၍ သွားခြင်း ဖြစ်ကာမျှ၍ ပျက်၏။

ဓာတ်အကျိုးအနိုင် -

- ၁။ ဒကာ, ဒကာမတို့၌ ကျွမ်းဝင်ချစ်ခင်ခြင်းအလျှော့ဗုံးမရှိခြင်းကြောင့် အမြတ်များအသစ်ဖြစ်ခြင်း။
- ၂။ ရွှေလမင်းနှင့် ပမာတူခြင်း။
- ၃။ ကုလမစွေ့ရကို ပယ်နိုင်ခြင်း။
- ၄။ ဒကာ, ဒကာမတို့အပေါ် မခွဲမခြား အညီအမျှ သနားခြင်း။
- ၅။ ဒါယကာတို့သို့ ချဉ်းကပ်ရာ၌ ကုလူပက, ကုလူဒူသနသံသင့်(သိမ်းသွေ်းခြင်း၊ ရောနော ခြင်း) စသော အပြစ်မရှိခြင်း။
- ၆။ ဖိတ်မန် ပင့်ခေါ်ခြင်းကို လက်မခံခြင်း။
- ၇။ ပိုလာသောဆွမ်းပွဲဖြင့် အလို့မရှိသူဖြစ်ခြင်း။
- ၈။ အလိုနည်းခြင်းစသည့် ဂုဏ်များအားလုံးလျှင်သည့် အသက်မွေးမရှိခြင်းတို့ပင်တည်း။



ဆောက်တည်ပုံ -

- ၁။ **နာနာသနဘောဇ် ပဋိကြိပါမီ** = အထူးထူးသော နေရာအများ၌ စားခြင်းကို ပယ်ပါ၏။
- ၂။ **ဓကာသနိဂုဏ် သမာဒီယာမီ** = တစ်ထိုင်တည်း၌သာ စားခြင်း ကျင့်ဝတ်ရှိသော ရဟန်း၏အကြောင်းအကို “သမာဒီနစေတနာ”ကို ဆောက်တည်ပါ၏။
(ထိုစကား နှစ်ခွန်းအနက် ကြိုက်ရာကို ရွှေတံ့၍ ဆောက်တည်နိုင်သည်။)

ကျင့်ပုံအစီအရင် -

ဤခုတင်ဆောင်ရဟန်းသည် ဆွမ်းစားရပ်၌ ထိုင်သောအခါ မထော်ကြီးတို့နေရာ၌ မထိုင်ဘဲ မိမိနှင့် သင့်လော်သောနေရာကို မှတ်သား၍ ထိုင်ရသည်။

ဆွမ်းစား၍ မဝသေး၊ မပြီးသေးမီ ဆရာ၊ ဥပမာဏကြွလာပါမူ နေရာမှတ်၍ ဝတ်ကြီး၊ ဝတ်ငယ်ပြုအပ်၏။

သို့သော်လည်း ခုတင်မပျက်အောင် နေရာကလည်း စောင့်ရာ၏။ စားမပြီးခင် မထရာ စားခြင်းကလည်း စောင့်ရာ၏။ မစားခင်သာထာ စား၍ မပြီးခင်ထ၍ ဝတ်ကြီးဝတ်ငယ်ပြုသော ဤရဟန်းကား စောင့်ခြင်းနှစ်ပါးမရှိသောကြောင့် ပြန်မစားရ၊ ပြန်စားလျှင် ခုတင်ပျက်၏ဟု တိပိဋက စူးစွာသယတော်က ဆို၏။

ခုတင်ပျက်ပုံ -

နေရာအမျိုးမျိုး၌ စားသောခက္ခာ၌ ခုတင်ပျက်၏။ (ဆရာမြတ်တို့ကား မကျန်းမာခြင်း၊ ဆာလောင်ခြင်း အကြောင်းမရှိလျှင် အာဟာရကိစ္စအတွက် ကွမ်း၊ ဆေးမျှပင် မအပ်၊ ထောပတ် စသည်တို့ကား သာ၍ပင် အာဟာရကိစ္စဖြစ်သည် မအပ်ဟု မိန့်ဆိုကုန်၏။)

ဓကာသနိက် ခုတင်အကျိုးအာနိသင် -

- ၁။ ကျွန်းမာခြင်း၊ (အနာရောဂါနည်းခြင်း)
- ၂။ ကိုယ်ဆင်းရဲခြင်း၊
- ၃။ လျင်မြန်ပေါ့ပါးစွာ သွားလာနိုင်ခြင်း။



- ၄။ ကာယခွန်အား ပြည့်ဝခြင်း။
 ၅။ ချမ်းသာစွာ နေရခြင်း။
 ၆။ အတိရိတ်ဝိနည်းကံ မပြုသောဘောဇ်ကို စားခြင်းကြောင့် ဖြစ်နိုင်သော အာပတ် မသင့်ခြင်း။
 ၇။ ရသတက္ကာကြိမ်များစွာကို ပယ်နိုင်ခြင်း။
 ၈။ အလိုနည်းခြင်းစသည့်ဂုဏ်တိဖြင့် လျှောက်ပတ်သော အသက်မွေးမှ အကျင့်ရှိခြင်း တို့ပင်တည်း။

၆။ ပတ္တာပိဏ္ဍာဏိကာဂိုဏ်စူတင် (ဒီဟှန့်၊ ၁။ ၆၆။)

ဆောက်တည်ပုံ -

- ၁။ ဒုတိယကဘာဇ် ပဋိကိုပါမီ = နှစ်ခုမြောက်စားခွက်ကို ပယ်ပါ၏။
 ၂။ ပတ္တာပိဏ္ဍာဏိ သမာဒိယာမီ = သပိတ်တစ်လုံးထဲ၌ စားဖွံ့ဖြိုးကိုသာယူ၍ စားလေ့ ရှိသော ရဟန်း၏ အကြောင်းအရှိ “သမာဒိနစေတနာ”ကို ဆောက်တည်ပါ၏။ ထိုစကားနှစ်ခွန်းအနက် ကြိုက်ရာကို ရွှေတံ့ခို၍ ဆောက်တည်နိုင်သည်။

ကျင့်ပုံအစီအရင် -

ဓာတ်ဆောင်ပုံရှိလ်သည် ယာဂုသောက်ရာအခါဝယ် ခွက်၌ထည့်၍ အမဲ၊ ငါးစသော ဟင်းလျာများရခဲ့သော် ယင်းဟင်းလျာကိုသော်လည်း ပထမစားအပ်၏။ ယာဂုကိုသော်လည်း ပထမသောက်အပ်၏။ (သန့်သန့်ထည့်ရာ၏ဟူသိုံး)

ယာဂုထဲ၌ ရောထည့်အံး၊ ငါးပိကောင်စသော ပုံပ်သောဟင်းလျာများ ထည့်ခဲ့လျှင် စက်ဆူပုံ ရွှေရှာဖွံ့ဖြိုးမည်။ ရွှေဖွံ့ဖြိုးမဖြစ်အောင်သာပြု၍ စားခြင်းငှာအပ်၏။ ရွှေဖွံ့ဖြိုးဖြစ်လျှင် အန်လိမ့်မည်။ စက်ဆူတ်ဖွံ့ဖြိုးမဖြစ်သော ပျား၊ သကာစသည်တို့ကိုမှ ရောနောထည့်သင့်၏။ ခံယူသောအခါ ဝမ်းနှင့် တန်ရုံသာ ခံယူရသည်။ စားမကုန် မဖြစ်စေနှင့် တို့စရာ ဟင်းရွက်စိမ်းများကို လက်ဖြင့် ကိုင်၍ စားလျှင် အပ်၏။ (လက်သည် ခွက်မဟုတ်။) အပ်သော်လည်း သပိတ်ထဲ၌သာ ထည့်သင့်၏။ အထူးသတိပြုရန်အချက်မှာ စားစရာထည့်ဖို့ နှစ်ခုမြောက်ခွက် ဆိုပါလျှင် သစ်ရွက်များပင်(ဆားပုံရုံများ) ခွက်အလို့ကာ မအပ်ပါ၏။



ဓာတ်ပျက်ပုံ -

နှစ်ခုမြောက်ခွက်ကို သာယာသောခက္ခာ၌ ပျက်၏။

ပတ္တပိုက်ဓာတ်အကျိုးအာနိသင် -

- ၁။ အရသာအမျိုးမျိုး၌ တပ်မက်မှု “ရသတက္ခာ” ကို ပယ်နိုင်ခြင်း။
- ၂။ ခွက်အသီးသီးရှိ အရသာအမျိုးမျိုး လိုလားမှုကို ပယ်နိုင်ခြင်း။
- ၃။ အာဟာရ၌ (ဘုရားရှင်ခွင့်ပြုတော်မှုသည့်)အကျိုးမျှကိုသာ မြင့်လေ့ရှိခြင်း
(အာဟာရ၌ ဝေဒနာဟောင်းသစ်မဖြစ်ခြင်း။)
- ၄။ ခွက်အများဆောင်ရသည့်ဒုက္ခ မရှိခြင်း။
- ၅။ မပုံးမလွင့် စားနိုင်ခြင်း။
- ၆။ အလိုနည်းခြင်းစသည့်ဂုဏ်တိနှင့် လျောက်ပတ်သော အသက်မွေးမှုရှိခြင်း တို့ပင်
တည်း။

၄။ ခလုပ္စာဘာတ္ထိကာဂါးစူတင် [ဒီဇိုင် ၁။ ၆၈]

ဆောက်တည်ပုံ -

- ၁။ အတိရိစ္တသောနဲ့ ပဋိကိုပါမီ = “တော်ပြီ တန်ပြီ”ဟု ပယ်မြစ်အပ်ပြီး၍ အတိရိတ်
ဖြစ်ပြီးသော ဆွမ်းကို ပယ်စွဲန့်ပါ၏။
- ၂။ ခလုပ္စာဘာတ္ထိကာဂါး သမာဒီယာမီ = ပဝါရိတ်သုတ္ထပြီးသည့်မှ နောက်၌ ရအပ်သော
ဆွမ်းကို အတိရိတ်ဝိနည်းကံပြု၍ မစားခြင်း ကျင့်ဝတ်ရှိသောရဟန်း၏အကြောင်း
အရှင် “သမာဒါနစေတနာ”ကို ဆောက်တည်ပါ၏။
ထိုစကားနှစ်ခွန်းအနက် ကြိုက်ရာကို ရွှေတံ့ရှုံး၍ ဆောက်တည်နိုင်သည်။

ကျင့်ပုံအစီအရင် -

ဓာတ်ဆောင်ပုဂ္ဂိုလ်သည် ဘောဇ်စားစဉ် ရွှေရွှေဆောင်သော ဘောဇ်ကို “တော်ပြီ,
တန်ပြီ”ဟု ပယ်မြစ်ပြီးနောက် ကြုရှိယာပုထ်တစ်ပါး၌ရသော ဘောဇ်ကို အပ်စပ်အောင်
အတိရိတ်ဝိနည်းကံပြု၍သော်မှ မစားအပ်။



ဓုတ်ပျက်ပုံ -

ပဝါရိတ်သင့်ပြီးဖြစ်လျက် ကူရိယာပုထ်တစ်ပါး၌ တစ်ဖန်ပြန်သောဘေးကြို အပ်စပ် အောင် အတိရိတ်ဝိနည်းကံ ပြုစေခဲ့ စားသောခဏ္ဍာ ဓုတ်ပျက်၏။ (ဝိနည်းကံမပြုဘဲစားလျှင် အာပတ်လည်းသင့်၏။ ဓုတ်လည်း ပျက်၏။ နေ့စဉ် ဆောက်တည်သင့်၏။)

ဓုတ်အကျိုးအာနိသင် -

- ၁။ အတိရိတ်ဝိနည်းကံမပြုဘဲစားခြင်းကြောင့် သင့်သော အာပတ်မှ ဝေးကွာခြင်း။
- ၂။ ဝမ်းပြည့်အောင် စားမှုမရှိခြင်း။
- ၃။ အာမိသျို့ သို့မျိုးမှုကင်းသူဖြစ်ခြင်း။
- ၄။ တစ်ဖန်ရှာမြို့မှ မရှိခြင်း။
- ၅။ အလိုန်ည်းခြင်းစသည့်ကိုတို့၏ လျောက်ပတ်သော အသက်မွေးမှုရှိခြင်းတို့ပင်တည်း။

၈။ အာရည်းကိုခွဲတင် (ဝိယုဒ္ဓ၊ ၁၆၉)

ဆောက်တည်ပုံ -

- ၁။ ဂါမန္တသေနာသနံ ပဋိကိုပါမီ = ရွာကျောင်း၊ ရွာနှီးကျောင်းကို ပယ်စွန်းပါ၏။
- ၂။ အာရည်းကို သမာဒိယာမိ = တော်းနေလေ့ရှိသော ရဟန်း၏ အကြောင်းအရှိ “သမာဒိနေတနာ”ကို ဆောက်တည်ပါ၏။
- ထိုစကားနှစ်ခွန်းအနက် ကြိုက်ရာကို ရွတ်ဆို၍ ဆောက်တည်နိုင်သည်။

ကျင့်ပုံအစီအရင် -

ရွာကျောင်း၊ ရွာနှီးကျောင်းမည်သည် ရွာအနီးဥပစာနှင့်တက္က ရွာသည်ပင်လျှင် (ဂါမန္တသေနာသန)ရွာနှီးကျောင်း၊ ရွာကျောင်းမည်၏။ အရည်ကင်ဓုတ်ဆောင် တောနေ ရဟန်းသည် ရွာနှီးကျောင်း၊ ရွာကျောင်း၌ အရှင်တက်စေခြင်းကို ပယ်၍ တောကျောင်း၌ အရှင်ကို တက်စေအပ်၏။



(အရည်)တော့-ဟူသည် ဝိနည်းအလိုအရ ရွှေနှင့် ရွာ၏ ဥပစာမှတစ်ပါး အလုံးစုံသော အရပ်သည် တော့မည်၏။

အဘိဓမ္မအလိုအရ - တံခါးခုပြင်ပအလုံးစုံသောအရပ်သည် တော့မည်၏။

သူတ္ထနအလိုအရ - ရွာမှ ကုလလေးတာ အပြန် ၅၀၀-ရှိသောအရပ်သည် တော့မည်၏။

ဤခုတင်အရာ၌မူ သူတ္ထနအလိုအရ တော့အရပ်ရှိကျောင်းကိုသာ တော့ကျောင်းဟု ယူရသည်။

ခုတင်ဆောင်ရဟန်း၏ ဆရာ၊ ဥပမာဏ် မကျန်းမာခဲ့သော ရွာတွင်းကျောင်းသို့ ပင့်ဆောင်၍ ပြုစုလုပ်ကျွေးသင့်သည်။ နံနက်စောစော ရွာမှထွက်၍ တော့ရအဂါး လုံလောက် သောအရပ်၌ အရှင်တက်စေရမည်။ အရှင်တက်စေသင့်ရာအခါး၌ ဆရာ၊ ဥပမာဏ်တို့၏ ရောဂါတိုးပွား၍ အခြေအနေမကောင်းလျှင် ဆရာ၊ ဥပမာဏ်တို့၏ အမှုကိစ္စကိုသာ ပြုလုပ်ရာသည်။ ခုတင်ကို မသုတ်သင်အပ် ခုတင်အပျက်ခံရသည်သာတည်း။

အရည်ကင်ခုတင်ဆောင်ပုဂ္ဂိုလ်သုံးမျိုး -

- ၁။ **ဥက္ဋ္ဌ (အမြတ်စား)ပုဂ္ဂိုလ်သည်** ဆောင်း၊ နေ့ မြှုံအခါခပ်သိမ်းတော့ခြားသာ အရှင်တက်စေရသည်။
- ၂။ **မဏီမ(အလတ်စား)ပုဂ္ဂိုလ်သည်** မိုးလေးလပတ်လုံး ရွာကျောင်း၌ နေနိုင်၏။
- ၃။ **မုဒ္ဒက (အည့်စား)ပုဂ္ဂိုလ်သည်** မိုးလေးလ၊ ဆောင်းလေးလလုံး ရွာကျောင်း၌ နေနိုင်သည်။

ခုတင်ပျက်ပုံး -

ပုဂ္ဂိုလ်အလောက် ပိုင်းခြားအပ်သည့် သုံးဥတ္တ၊ နှစ်ဥတ္တ၊ တစ်ဥတ္တ အချိန်အတွင်း၌ တော့မှ ရွာကျောင်းသို့လာ၍ တရားနာစဉ် အရှင်တက်ခဲ့သော်လည်းကောင်း၊ တရားနာပြီး အပြန်လမ်း ခရီးအကြား၌ အရှင်တက်ခဲ့သော်လည်းကောင်း အားထုတ်မှုရှိသောကြောင့် ခုတင်မပျက်ပေါ်။

တရားပွဲအပြီးတွင် ဓမ္မကထိကထသွားပြီးနောက် “ခေတ္တအိပ်ပြီးမှ သွားအံ့”ဟု နှလုံးသွင်း၌ အိပ်နေစဉ် အရှင်တက်ခဲ့အံ့၊ စိတ်လျှော့သောကြောင့် ခုတင်ပျက်၏။ ရွာကျောင်း၌ နေလို သော ဆန္ဒဖြင့် ရွာနီးကျောင်း၌ အရှင်တက်အောင် နေလျှင်လည်း ခုတင်ပျက်၏။



အရည်ကင်ဓာတ်အကျိုးအာနိသင် -

- ၁။ တောဟူသော အမှတ်သညာကို နှလုံးသွင်းလျက် မရသေးသော သမာဓိကို ရနိုင်ခြင်း၊ ရပြီးသော သမာဓိကို စောင့်ရွှောက်နိုင်ခြင်း၊ ငါသည် ဆိတ်ဆိတ်နေခြင်းဖြစ်အောင် ပြုမည်ဟု နှလုံးသွင်းခြင်းသည် **အရည်သညာကို နှလုံးသွင်းခြင်းမည်၏။**
- ၂။ တောကျောင်းနေရဟန်းကို ဘုရားရှင်နှစ်သက်အားရတော်မူခြင်း။ **သာဓက** “ချစ်သား နာဂိတ်- ထိုတောနေရဟန်း၏ ထိုသို့ တော်းနေခြင်းဖြင့် ငါသည် ဝမ်းမြောက်ပေ၏။”
- ၃။ တောနေရဟန်း၏ စိတ်ကို ပုံးလွှင့်အောင် ရူပါရုံစသော အာရုံကြမ်းတို့ မစွမ်းနိုင်။
- ၄။ ကာယိဝေကကြောင့် ထိတ်လန့်မှုကင်းခြင်း။
- ၅။ အသက်၍ ခင်မင်တွယ်တာမှ (နိကန္တိ)ကိုလည်း ပယ်စွဲနှင့်ခြင်း၊ (ဘေးရန်များသောတော်းပို့ သေဘေးမဝေးလှသောကြောင့်တည်း။)
- ၆။ ကာမဂ္ဂ်အာရုံမှ ကင်းဆိတ်မှုဟူသော ဝိဝင်ကသုခချမ်းသာအရသာကိုလည်း ခံစား ရခြင်း။
- ၇။ ပံ့သူကူးစသော ကြွေးဓာတ်တို့ကို ဆောင်ခြင်းသည်လည်း တောနေရဟန်းအား သင့်လျှော်လှု၏။ ထိုပုဂ္ဂိုလ်တို့အား သင့်လျှော်လျောက်ပတ်ခြင်းတို့ပင်တည်း။

တိုက်တွန်းချက် အနုသာသနီ -

တောနေရဟန်းသည် ကိုယ်စိတ်ဆိတ်ပြီးမဲ့။ ရောနောကင်း၍ သန့်ရှင်း၏။ ဘုရားဝမ်းမြောက်အောင် တတ်နိုင်၏။ ဝိဝင်ကသုခကို ရ၏။ တောနေရဟန်းခံစားရသော ဝိဝင်ကသုခကို နတ်၊ သိကြားတို့သော်လည်း မခံစားရကုန်။

ပြည့်ရှင်မင်းသည် ချပ်ဝတ်တန်ဆာ ဆင်၍ ဆင်တပ်၊ မြင်းတပ်နှင့်တကွ္ဗာ လက်နက်စွဲကိုင် လျက် စစ်မြေပြင်သို့ ရောက်သောအခါ တစ်ဖက်ရန်ကို အောင်မြင်ခြင်းငှာ စွမ်းနိုင်၏။

တောနေယောဂါသည် ပံ့သူကူးချပ်ဝတ်တန်ဆာဆင်၍ အရည်ကင် ဓာတ်ဆင်တပ်၊ မြင်းတပ်နှင့်တကွ္ဗာ ကြွေးဓာတ်ဓမ္မလက်နက်တို့ကို စွဲကိုင်လျက် တောကျောင်း စစ်မြေပြင်သို့ ရောက်သောအခါ အနုသယာဆင်တပ်၊ မြင်းတပ်ရှိသော ကိုလေသာမာရ် တစ်ဖက်ရန်ကို မကြာမီ အောင်မြင်ခြင်းငှာ စွမ်းနိုင်၏။ ထိုကြောင့် ပညာရှိယောဂါသည် တော့မြို့ခလေ့ မွေ့လျှော်ခြင်းကို ပြုသင့်လှ၏။



၉။ ရွှေမူလီကာဂီးခုတင် (ဒီလ္ထာ ၁၁၀။)

ဆောက်တည်ပုံ -

၁။ **ဆန္တ့ ပဋိကိုပါမီ** = အုတ်ကွွဲစသော အမိုင်းမျိုးဖြင့် မိုးအပ်သော အရိပ် အာဝါသ ကို ပယ်စွန်ပါ၏။

ဆောင် ။ ။ အုတ်, ကျောက်, သစ်ရွက်, အားကောင်, မြေက်, ငါးချက်အမိုးလာ။

၂။ **ရွှေမူလီကာဂီး သမာဒီယာမီ** = သစ်ပင်အောက်၌နေခြင်း ကျင့်ဝတ်ရှိသော ရဟန်း၏ အကြောင်းအရှိ “သမာဒီနစေတနာ” ကို ဆောက်တည်ပါ၏။
ထိုစကားနှစ်ခွန်းအနက် ကြိုက်ရာကို ရွတ်ဆို၍ ဆောက်တည်နိုင်သည်။

ကျင့်ပုံအစီအရင် -

ရွှေမူဓာတ်ဆောင်ရဟန်းသည် -

၁။ မင်းနှစ်ပါးတို့၏ နှိုင်ငံ (၂)နှိုင်ငံတို့အကြား ပေါက်သောနယ်စပ်သစ်ပင်။

၂။ ရွှေမူးနတ်ကြီးရှိသည်ဟု လူတို့ ကိုးကွယ်ဆည်းကပ် ပူဇော်အပ်သော နတ်စင်၊ နတ်နန်း၊ သစ်ပင်။

၃။ အစေးသုံးရသော အစေးရှိသော သစ်ပင်။

၄။ ပိန္ဒာ, သရက်အစရှိသော အသီးစားရသော သစ်ပင်။

၅။ လင်းနှုံး, လင်းဆွဲနေသော သစ်ပင်။

၆။ မြွှေ့, ကင်းစသည်တို့ အောင်းလောက်သော အခေါင်းရှိသော သစ်ပင်။

၇။ ကျောင်းတိုက်အလယ်ရှိ သစ်ပင်ဟူသော ယင်းသစ်ပင်တို့ကို ရှောင်ကြည်၍
ကျောင်းတိုက်၏အစွန်းနား၌ တည်ရှိသော သစ်ပင်ကို ရွှေးချယ်၍ နေရ၏။
(ဤသစ်ပင်တို့ကို ဘေးရန်မကင်း၊ သမာဓိပျက်လွယ်ခြင်း၊ မတည်ဖြိုမြှင့်ခြင်းတို့
ကြောင့် ပယ်သည်။ ဓာတ်ပျက်သည်မဟုတ်။)

ဆောင် ။ ။ တိုင်းကြား, နတ်ကြီး၊ အသီး, စေးထွက်, ခေါင်းသက်ကျောင်းလယ်, လင်းနှုံး၊
ထွယ်, ရှောင်ဖွယ် ခုနှစ်ပင်။ (ပါသံခိုင်။)



ဓာတ်ပျက်ပုံ -

အုတ်ကြွပ်စသည် အမိုးရှိသော အရိပ်အာဝါသဝယ် နေလိုသောဆန္ဒဖြင့် နေသောခဏ၌ ဓာတ်ပျက်၏။ (အင်တ္ထရနိကာယ်ဆောင် ထောင်တိုကူမှ သိလျက် အမိုးရှိသော အရိပ်အာဝါသ၌ အရှင်တက်စေခဲ့သော ဓာတ်ပျက်၏ဟု ဆိုကြ၏။ အဝတ်မိုး၍ မပျက်၊ ဖျာမိုး၊ ပျဉ်မိုးတို့၌လည်း ပျက်၏။)

ရှားမူဓာတ်အကျိုးအာနိသင် -

- ၁။ “သစ်ပင်ရင်းဟူသော ကျောင်းကိုမို၍ ရဟန်းအဖြစ်သည် မျှတနေရ၏”ဟူသော ဘုရားရှင်၏စကားအတိုင်း ရဟန်းဖြစ်စက ဝန်ခံခဲ့သော “တတိယနိသာယ”အား လျှော့စွာ အကျင့်ပို့ပတ်ရှိခြင်းတတိယအရိယဝံသတရား၌ တည်ခြင်း။
- ၂။ “အဖိုးလည်းနည်း၊ ရလည်းရလွယ်၊ အပြစ်လည်းကင်း၏”ဟု ဘုရားရှင်ချီးမွှမ်းအပ် အပ်သောပစ္စည်းရှိသူဖြစ်ခြင်း။
- ၃။ သစ်ပင်၊ သစ်ရှုက်တို့၏ အမြဲမပြတ် ပြောင်းလဲဖောက်ပြန်မှု “ခဏီကဘင်”ကို တွေ့မြင်ရသဖြင့် “အာနိစွာသညာ”ကို ဖြစ်စေနိုင်ခြင်း။
- ၄။ ကျောင်း၌ ဝန်တို့ခြင်း၊ ကျောင်းကြောင့်ဖြစ်သော အမှုကိစ္စလုပ်ငန်း၌ မွေးလျှော့မှု မရှိခြင်း။
- ၅။ ရှားစိုးနတ်တို့နှင့်အတူနေရခြင်း။
- ၆။ အလိုနည်းခြင်းစသည့်ဂုဏ်တို့နှင့် လျောက်ပတ်သော အသက်မွေးမှုရှိခြင်းတို့ပင် တည်း။

ရှားမူကာလ -

ဝိနည်းပါဌိုတော်တို့၌ ဤရှားမူဓာတ်ကို ဆောင်း၊ စွဲ ရှုစ်လသာ ဆောက်တည် အပ်သည်။ မိုးလေးလ မအပ်ဟု ပယ်သည်။ ထိုဝိနည်း ဦးကာတို့၌ကား ကျောင်းမရှိဘဲ ဝါမကပ်အပ်ဟူသော ပညတ်ချက်ကို ရည်၍ ပယ်သည်။ ကျောင်းရှိလျှင် ဤဓာတ်ကို မိုးလေးလလည်း မပယ်အပ်ဟု ဆုံးဖြတ်၏။



၁၀။ အဇ္ဈာနာကာသီကရိစ္စတင် (ဒီဇိုင်၊ ၁။၇၂။)

ဆောက်တည်ပုံ -

- ၁။ ဆန္ဒမြေ ရှေ့မူလွှာ ပဋိကိုပါမီ = အမိုးရှိသော အရိပ်အာဝါသနှင့် သစ်ပင်ရင်း သစ်ပင်အောက်အရပ်ကို ပယ်စွဲနှုန်းပါ၏။
- ၂။ အဇ္ဈာနာသီကရိ သမာဒီယာမီ = လွင်တီးခေါင်အရပ်ပြုနေခြင်း ကျင့်ဝတ်ရှိသော ရဟန်း၏ အကြောင်းအရှိ“သမာဒီနစေတနာ”ကို ဆောက်တည်ပါ၏။
(ထိုစကားနှစ်ခုနှင့်အနက် ကြိုက်ရာကို ရွတ်ဆို၍ ဆောက်တည်နိုင်သည်။)

ကျင့်ပုံအစီအရင် -

အဇ္ဈာနာသီက ဓာတ်ဆောင်ပုဂ္ဂိုလ်သည် တရားနာရန်၊ ဥပုသ်ပြုရန် ဥပုသ်အိမ်သို့ ဝင်ရန် အပ်၏။ ဆွမ်းစားကျောင်း၊ မီးတင်ကုတ်တို့၏ ကျင့်ဝတ်ပြုလုပ်ရန် ထောရ်ကြီးတို့ကို ဆွမ်းဖြင့် ဖိတ်မန်ရန် အပ်၏။ ပါဌိုသင်ယူရန်၊ ပါဌိုသင်ပေးရန်၊ သင်ယူသင်ပေးဆဲအခိုနှုန်း အမိုးအောက်သို့ ဝင်ခြင်းငှာ အပ်၏။ ပါဌိုသင်ပေးသောဆရာတို့၏ ညောင်စောင်း၊ အင်းပျဉ်တို့ကို သိမ်းဆည်းရန်၊ အကြောင်းထူးရှိခဲ့ပါမှ အမိုးရှိရာအရပ်သို့ ဝင်နိုင်သည်။ သိမ်တွင်းဝင်စဉ် မိုးရှာခဲ့သော် မိုးမစဲမီ သိမ်တွင်း၍ပင် မိုးခိုနေနိုင်သည်။

ဓာတ်ပျက်ပုံ -

နေရန်အလိုင်း အမိုးရှိသော အရိပ်အာဝါသ၊ သစ်ပင်ရင်း၊ သစ်ပင်အောက် အရပ်တို့သို့ ဝင်ရာခက်၍ ဓာတ်ပျက်၏။ (အင်းတွေရန်ကာယ်ဆောင်တို့ကား သိလျက် တို့နေရာ၍ အရှင်တက် စေကာမျှ၍ ဓာတ်ပျက်၏။)

တရားနာခြင်းစသည်အလိုင်း ဝင်နေသောသူသည် အချိန်အရှင်တက်၏ဟူ သိလျက် အရှင်တက်အောင်နေလျှင် ဓာတ်ပျက်၏ဟူလို့။(ဖျာမိုး၊ ပျဉ်မိုး၍လည်း ပျက်၏။)

အဇ္ဈာနာသီကဓာတ်အကျိုးအာနိသင် -

- ၁။ အာဝါသပလိုဘေး မရှိခြင်း။ (ပြတ်ခြင်း)
- ၂။ ထိန်၊ မိုဒ္ဒ ပယ်ဖျောက်နိုင်ခြင်း။
- ၃။ “ရဟန်းတို့သည် သား၊ သမင်အလား မပြီမကပ်ဘဲ လှည့်လည်သွားလာနိုင်ကြ၏။



- အမြဲနေရာ အိမ်မရှိ”ဟု နတ်တို့ ခါးမွမ်းခြင်းအားလျှော်ခြင်း။
- ၄။ အရိပ်အာဝါသ၌ ငြိကပ်တွယ်တာမူ မရှိခြင်း။
- ၅။ နေရာအတွက် ကြံဖွယ်မရှိသဖြင့် သွားလိုရာ အရပ်လေးမျက်နှာတို့သို့ အပိတ် အပင်မရှိ သွားလာနိုင်ခြင်း။
- ၆။ အလိုနည်းခြင်းစသည့်ဂုဏ်တိနှင့် လျှောက်ပတ်သော အသက်မွေးမှုရှိခြင်းတို့ ပင်တည်း။

လွင်တီးခေါင်အရပ်သည် ရဟန်းအဖြစ်အား လျှော်၏။ ရလွယ်၏။ ကြယ်, တာရာ, ပတ္တမြားမျက်နှာကျက်ရှိ၏။ လမင်း, ဓာတ်မီးထွန်းလင်း၏။ လွင်တီးခေါင်နေသောရဟန်းသည် သား, သမင်သဖွယ် မငြိတွယ်သော စိတ်ရှိ၏။ ထိန်, မိဒ္ဒ ဖျောက်နိုင်၏။ ဘာဝနာ၌ မွေးလျှော်ခြင်း ကို မြှုပ်ရ၏။ ဝိဝင်ကြောင့်ဖြစ်သော စုံနှင့်, မင်း, ဖိုလ်အရသာကို မကြာမီ ရနိုင်၏။ ထို့ကြောင့် ပညာရှိသည် လွင်တီးခေါင်၌ မွေးလျှော်ပျော်ပိုက်နှစ်ခြိုက်သင့်လှ၏။

၁၁။ သောသာနိကိုခွဲတင် (ဒိသုဒ္ဓ ၁။ ၇၇။)

ဆောက်တည်ပုံ -

- ၁။ **န သုသာန် ပဋိကိုပါမီ** = သုသာန်မဟုတ်သောအရပ်ကို ပယ်စွန်ပါ၏။
- ၂။ **သောသာနိကို သမာဒိယာမီ** = သုသာန်၌နေခြင်း ကျင့်ဝတ်ရှိသော ရဟန်း၏ အကြောင်းအကို“သမာဒါနစေတနာ”ကို ဆောက်တည်ပါ၏။
(ထိုစကားနှစ်ခွန်းအနက် ကြိုက်ရာကို ရွတ်ဆို၍ ဆောက်တည်နိုင်သည်။)

ကျင့်ပုံအစီအရင် -

ဓာတ်ဆောင်ပုဂ္ဂိုလ်သည် ရွာသစ်တည်ထောင်သောလူတို့က “ဤအရပ်သည် သုသာန် တည်း”ဟု ရွတ်မြှက် သတ်မှတ်ရုံမှုသာဖြစ်၍ အလောင်းကို မီးမှုရှိရသေး, မီးမသရှိဟု ရသေးလျှင် ယင်းအရပ်၌ မနေသင့် အလောင်းကို မီးရှိအပ်မှုသာ သုသာန်မည်၏။ အလောင်းကို မီးရှိ(မြှုပ်) ရာအခါမှုစ၍ (၁၂)နှစ်တိုင်ကာလကြာအောင် စွန်ပစ်ထားသော်လည်း သုသာန်ပင်ဖြစ်၏။

သုသာန်၌နေသော ရဟန်းသည် စကြွေး၊ မက္ကာပ်စသည်တို့ကို ဆောက်လုပ်စေပြီး ညောင် စောင်း, အင်းပျဉ်ခင်းစေကာ သောက်ရေး, သုံးရေး တည်ထားစေလျက် စာပေပို့ချပြီး မနေရာ။ ဤဓာတ်ကို ဆောင်ရန် ဝန်လေးလှ၏။ သို့ဖြစ်ပါ၍ ဖြစ်ပေါ်လာသော ခိုးသူစသော ဘေးရန် တို့ကို ပယ်ဖျောက်နိုင်ရန် သံယူ့ထောင်ရှုနှင့် သက်ဆိုင်ရာ အာကာပိုင်လူကြီးတို့ကို အသိပေး၍



မမေ့မလျှော့နေရ၏။ စကြံးသွားသောအခါ ထက်ဝက်သောမျက်စီဖြင့် အလောင်းကောင် ဖုတ်ကြည်းရာကို စောင့်ငဲ့ကြည့်ကာ စကြံးသွားရာ၏။

သူသာန်သို့ သွားသောအခါ အများတကာ သွားရှိုးလမ်းမမှ မသွားဘဲ ဖြတ်လမ်းဖြင့် လျှို့ဝှက်၍ သွားရ၏။ ဉာဏ်အထင်မှား၍ ကြောက်လန်းမှ မဖြစ်စေရန် နေ့အခါ သစ်ငုတ်၊ ချုပုတ်စသည်ကို မှတ်မှတ်သားသား ကြည့်ရှုထားသင့်၏။ ဉာဏ်ကြောက်မက်ဖွယ်ရာ ဟစ်အောက်ဖြင့် လျည့်လည်သွားလာနေသော ဘီလူး၊ သရဲ့ သဘက်တို့ကို တစ်စုံတစ်ရာသော ခဲ့၊ ဒုတ်စသည်ဖြင့် မပစ်ကောင်း။ တစ်ရက်တစ်လေမျှ သူသာန်သို့ မသွားပဲ မနေရ။ သူသာန်၌ သန်းခေါင်ယာမ်ကုန်စေပြီး မိုးသောက်ယာမ်၍ ပြန်လာနိုင်၏ဟု အဂ်တ္တရနိုကာယ်ဆောင် မထောရ် တို့ မိန့်ဆိုကြသည်။ ဘီလူးကြိုက်သော ဆီထွေး၊ နှမ်းလျှော်၊ ပဲ၊ ထမင်း၊ ငါး၊ အမဲ၊ နှီးရည်၊ ဆီ၊ တင်လဲတို့ကို မစားဘဲ ရှောင်ကြည်ရသည်။ သူသာန်မှ အပြန် ပြီတ္တာငွေ့ထုခြင်း၊ ဘုတ်ပြီတ္တာ ပါလာတတ်ခြင်းတို့ကြောင့် ဒကာ၊ ဒကာမတို့၏ အိမ်သို့လည်း မဝင်ရချေ။ (ဆရာမြတ်တို့ကား - ကြောက်တတ်လျှင် နှစ်ပါး၊ သုံးပါးအဖော်နှင့်သွား၊ တားသောကျမ်းမရှိဟု ဆိုကုန်၏။)

ဓာတ်ပျက်ပုံ -

သူသာန်မဟုတ်ရာအရပ်၌ နေ့မှုပြုလျှင် ဓာတ်ပျက်၏။ အဂ်တ္တရနိုကာယ်ဆောင်မထောရ် တို့ကမူ သူသာန်သို့ မသွားသောနေ့၌ ဓာတ်ပျက်၏ဟု မိန့်ဆိုကြသည်။

ဓာတ်အကျိုးအာနိသင် -

- ၁။ သေရချေအုံဟု အမှုန်သတိကို ရခြင်း။
- ၂။ မမေ့မလျှော့နေလေ့ရှိသူဖြစ်ခြင်း။
- ၃။ အသုဘန်မိတ်ကိုရခြင်း၊ ခန္ဓာကိုယ်၏ အနုံဆိုးရွှေဖွယ် မစင်ကြယ်သော သဘောကို မပြတ်မြင်ခြင်း။
- ၄။ ကာမရာဂဂါး ပယ်ဖျောက်နိုင်ခြင်း။
- ၅။ အမြဲမပြတ် ခန္ဓာကိုယ်၏ အသုဘသဘောကို မြင်ခြင်း။
- ၆။ သံဝေဂဇ္ဈာန်များခြင်း။
- ၇။ ကျွန်းမာခြင်း၊ နုပါးခြင်း၊ အသက်ရှင်ခြင်းကိုစွဲ၍ မာန်ယစ်ခြင်းစသည်ကို ပယ် ဖျောက်နိုင်ခြင်း။
- ၈။ ဘေးကြီး၊ ဘေးငယ်ကို သည်းခံနိုင်ခြင်း။
- ၉။ အလိုနည်းခြင်းစသည်ဗုဏ်တို့၏ လျောက်ပတ်သော အသက်မွေးမှုရှိခြင်းတို့ပင် တည်း။



သူသာန်ဓာတ်ဆောင်သောရဟန်းသည် မရဏသုတီဘဝနာ အားစွမ်းကောင်း၏။ အိပ်ပျော်ခါ့က် အိပ်မက်အတွင်း၌သော်လည်း ပမာဒရန်သူတို့ မနိုပ်စက်နိုင်ကုန်။ အကောင်ပုတ် များစွာမြင်ရသောကြောင့် ကာမဂ္ဂက်စုံမက်တက္ကာရမ္မက်အလိုသို့ လိုက်ပါသောစိတ်မဖြစ်။ သံဝေဂျာကိုကြီး၏။ မာန်ယစ်လေ့မရှိ။ သေခြင်းကင်းရာနိဗ္ဗာန်ကို ရှာလျက်သာ အားထုတ် လေ့ရှိ၏။ ထိုသို့သောဂုဏ်ကို ဆောင်တတ်သောကြောင့် ဘယ်သောအခါမှ မသေလိုသော သူသည် သူသာန်ဓာတ်ကို မပြုတဲ့မြို့ဝင့်လှု၏။

ဆောင် ။ ။ မသေလိုလျှင်၊ သူသာန်သွား၊ မရဏသုတီ နာနာပွား။

၁၂။ ယထာသန္တတိကာဂိုလ် (ဓိသုဒ္ဓ ၁။ ၇၇။)

ဆောက်တည်ပုံ -

- ၁။ သေနာသနလောလုပုံ ပဋိကိုပါမီ = ကျောင်းအိပ်ရာနေရာ၌ လျှပ်ပေါ်မက်မော သော တက္ကာရာကို ပယ်စွဲနှုန်းပါ၏။
- ၂။ ယထာသန္တတိကာဂိုလ် သမာဒိယာမိ = ညွှန်ပြချထားအပ်တိုင်းသော ကျောင်းအိပ်ရာ နေရာ၌သာနေရခြင်း ကျင့်ဝတ်ရှိသော ရဟန်း၏ အကြောင်းအရှိ “သမာဒိယ စေတနာ”ကို ဆောက်တည်ပါ၏။
ထိုစကားနှစ်ခုန်းအနက် ကြိုက်ရာကို ရွတ်ဆို၍ ဆောက်တည်နိုင်သည်။

ကျင့်ပုံအစီအရင် -

ဓာတ်ဆောင်ပုဂ္ဂိုလ်သည် “ဤကျောင်းသည်သင့်အား အစဉ်အားဖြင့် ရောက်၏”ဟု ပါစဉ်အားဖြင့် ကျောင်းကို ညွှန်ကြားသောရဟန်းက ညွှန်ကြားချထားခဲ့လျှင် ထိုညွှန်ကြားချထား တိုင်းသော ကျောင်းဖြင့်သာလျှင် ကျေနပ်နှစ်သက်ရောင့်ရော၏။ တခြားသော သီတင်းယ်တို့ကို နေရာမှ မထစေရ။ **ဆရာမြတ်တို့ကား** - အခိုက်အတန်သူတစ်ပါးနေရာကျောင်း၌ နေကောင်း၏။ မိမိပုဂ္ဂလိကကျောင်းဖြစ်မှု သံယာညွှန်းချဖွယ်မရှိ၊ ကျမ်းကိုအထူးမလာဟု ဆိုကုန်၏။

ဓာတ်ပျက်ပုံ -

ကျောင်းယူရာ၌ လျှပ်ပေါ်မက်မောသော လောလုပ်တက္ကာဖြစ်ကာမျှ၌ ဓာတ်ပျက်၏။



ယထာသနတိဓာတ်အကျိုးအာနိသင် -

- ၁။ “ရသမျှဖြင့်သာ ရောင့်ခဲ့တင်းတိမ်ရမည်”ဟူသော ဘုရားရှင်၏ဉာဏ်ဒါဒကို လိုက်နာခြင်း။
- ၂။ သီတင်းသုံးဖော်တို့၏ အစီးအပွားကို လိုလားရှာမှုးသူဖြစ်ခြင်း။
- ၃။ ယဉ်တော်၏၊ မြတ်တော်၏၊ ညုံတော်၏၊ ကောင်းတော်-ဟု အထူးကြံ့မှုကို စွန့်ပယ်နိုင်ခြင်း။
- ၄။ နှစ်သက်မြတ်နှီးခြင်း(အနုရောဓာ), မနှစ်သက်ခြင်းဆန့်ကျင်ခြင်း(ဝိရောဓာ)တို့ကို ပယ်နိုင်ခြင်း။
- ၅။ မိမိမရသော အခြားကျောင်း၌ လိုချင်မှုဟူသော အလိုကြီးသောတဏာ၏ ဝင်ပေါက် တံခါးကို ပိတ်နိုင်ခြင်း။
- ၆။ အလိုနည်းခြင်းစသည့်ဂုဏ်တို့နှင့် လျောက်ပတ်သော အသက်မွေးမှုရှိခြင်း တို့ပင်တည်း။

၁၉။ နေသန္တိကရိုက်ဓာတ် (ဒီသန္တိ ၁။ ၇၄။)

ဆောက်တည်ပုံ -

- ၁။ သေယံ ပဋိကိုပါမီ = လဲလျောင်းအိပ်ခြင်း ကဲရိယာပုထ်ကို ပယ်စွန့်ပါ၏။
- ၂။ နေသန္တိကရိုက် သမာဒီယာမီ = ထိုက်လျက်နေခြင်း ကျင့်ဝတ်ရှုသော ရဟန်း၏ အကြောင်း အကို“သမာဒီနစေတနာ”ကို ဆောက်တည်ပါ၏။
(ထိုစကားနှစ်ခွန်းအနက် ကြိုက်ရာကို ရှုတ်ဆို၍ ဆောက်တည်နိုင်သည်။)
- နေသန္တိ - နိုသန္တိ - ထိုင်ခြင်း။**

ကျင့်ပုံအစီအရင် -

ဤဓာတ်ဆောင်ပုံရှိလ်သည် ညွှန်သုံးယာမ်တွင် တစ်ယာမ်စကြိုလျောက်သင့်၏။ ကဲရိယာ ပုထ်လေးပါးတို့တွင် လဲလျောင်းအိပ်ခြင်းငှာသာလျှင် မအပ်ပေါ်။ အခြားကဲရိယာပုထ်သုံးပါးလုံး ပင်အပ်ပေါ်။ အမြေမထိုင်ဘဲ ကဲရိယာပုထ်ပြောင်းမှာ နှလုံးသွေးခြင်းငှာ ခုံသည်။ ရပ်၊ သွားခြင်းတို့ အပ်ကုန်၏။ (ကိုယ်ကို ဆန့်ကျင်ပက်လက်၊ လျောင်းစောင်း၊ မောက်ခြင်းသည် အိပ်သည်မည်၏။)

ဓာတ်ပျက်ပုံ -

လျောင်းအိပ်မှုကို ပြုသောခက္ခာ၌ ဓာတ်ပျက်၏။



နေသိမြို့စာတင်အကျိုးအာနိသင် -

- ၁။ “တစင်းစင်း အိပ်ခြင်းချမ်းသာ၊ ပယာပြန်စောင်း၍ အိပ်ခြင်းချမ်းသာ၊ အိပ်မွဲ၊ ဖိန်းဖိန်းတမိန်းမှိန်း၊ ငိုက်မြည်းခြင်း ချမ်းသာကို အားထုတ်နေကြ၏”ဟု ဟော တော်မူအပ်သော စိတ်၏ အန္တာင်အယှက် အန္တာင်အဖွဲ့သုံးပါးကို ဖြတ်ပယ နိုင်၏။
- ၂။ ကမ္မဋ္ဌာန်းအားလုံးကို အားထုတ်ခြင်း၏ သင့်လော်ခြင်း။
- ၃။ ကြည်ညိုဖွယ် ကျော်ပုံးပုံး။
- ၄။ ဝီရိယဖိုင် ဘာဝနာကို ပြင်းစွာ အားထုတ်ခြင်း အားလော်ခြင်း။
- ၅။ သီလစသော သမ္မာပဋိပတ်အကျင့်မြတ်ကို တိုးပွားစေခြင်းတို့ပင်တည်း။
အထက်ပိုင်းကိုယ်ကို ဖြောင့်တန်းစွာ တင်ပျဉ်ခွေထိုင်သော ရဟန်းသည် မာရ်နတ်၏ စိတ်ကို ချောက်ချားစေ၏။ (၈၀) မာရ်နတ်ကို အလိုပျက်အောင်ပြု၏။ တူန်လှပ်စေ၏။ အထိုင်မွဲ၊ သောရဟန်းသည် အိပ်ခြင်း၊ လိုမ့်ခြင်း၊ မိုန်းခြင်းဟူသော အာမိသချမ်းသာကို စွန့်နိုင်၏။ လုံလဝီရိယရှိ၏။ သာသနာအင်ကြင်းတောကို တင်တယ်စေ၏။ ကာမဂုဏ်အာမိသ ကင်းသော ပီတိသူခကို ရနိုင်၏။ ထိုကြောင့် ပညာရှိသည် နိသိမြို့စာတင်ကို အဖန်ဖန်မယုတ် အားထုတ်သင့်လှု၏။

ကုသလတိက်နှင့် ဓမ္မတင် -

ဓမ္မတင်အားလုံးသည် သေက္ခနွင့် ပုထုဇ္ဇာတိဖြေ ကုသိုလ်တို့ပေတည်း။ အသက္ခပူပူရှိလ်တို့ အပျောကတသာတည်း။ အကုသိုလ်ဓမ္မတင်ဟူ၍ မရှိချေ။

ဓမ္မတင်နှင့် လျောက်ပတ်သူ - (ဒီဇိုင်၊ ၁၊ ၄၉)

- ✓ ရာဂစရှိက်, မောဟစရှိက်ရှိသူသည် ဓမ္မတင်တို့ကို မိုးဝဲသုံးဆောင်သင့်သည်။
အကြောင်းမှာ - ဓမ္မတင်တို့ကို မိုးဝဲသုံးဆောင်ခြင်းသည် ဆင်းရဲခြိုးခြီးစွာကျင့်မှု၊ (**ဒုက္ခပဋိပဒါ**) ကိုလေသာခေါင်းပါးစေသောနေ့မှာ (**သလ္ဧာခိုဟာရ**) ပင်ဖြစ်သည်။ ဆင်းရဲခြိုးခြီးစွာကျင့်မှုကို မြှို့၍ အနုကြိုက်သူကား ရာဂြိမ်းနိုင်သည်။ ကိုလေသာခေါင်းပါးစေရန် သလ္ဧာခိုဟာရကိုမြှို့၍ မမေ့မလျော့ မပေါ့မဆ နေရသောကြောင့် အမှတ်မဲ့နေသူအားလည်း မောဟြိမ်းနိုင်သည်။



✓ ဒေါသစရိုက်ရှိသူသည်လည်း အာရည်ကရုတင်၊ ရှကွမူလိကရုတင်တို့ကို မို့ပဲ
ဆောက်တည်သင့်သည်။ **အကြောင်းမှာ** -- တောကျောင်း၊ သစ်ပင်ရင်းတို့၏ တစ်ဦးတည်း
တစ်ယောက်တည်း နေသူမှာ ဒေါသလည်း ပြိုမ်းတော့၏။

ဆောင် ။ ။ ရာ + မော - ပြောလှာ ပုဂ္ဂလာ ရုတာ သပ္ပါမည်။
 ဒေါသ - ပြောပါ ရှုက် - ရညာ ရုတာ သပ္ပါမည်။

လူရုတင် - (ဝိသုဒ္ဓီ ၁။ ၈၀။)

ဥပသကာ, ဥပါသိကာမတို့အား မကာသနိက်, ပတ္တို့က်အားဖြင့် ဉာဏ်ရှင်နှစ်ပါးတို့သည်
လျောက်ပတ်ကုန်၏။ သုံးဆောင်ခြင်းငှာလည်း လွယ်ကူကုန်၏။ ဒသကနိပါတ် အတ်အငြကာထာ
၍ကား အလောင်းတော်ကက္ခာရသောသည် အာရည်ကင်ရုတင်၊ ရှကွမူ၊ အဇ္ဈာ၊ နေသစ်သော
ရုတင် (၁၃)ပါးလုံးတို့ကို ဆောင်တည်၍ ကျင့်သည်ဟု လာ၏။

ရုတင်ဟူသည် ဝိနည်းနည်းမဟုတ်၊ သုတ္တန်နည်းဖြစ်ရကား အပြစ်မရှိခြင်းလက္ခဏာ၊
ကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိသော ရုတင်အကျင့်ဟူသမျှကို ကျင့်လျှင် အယုတ်
ဆုံး ဝါသနာကောင်းထုံခြင်း အကျိုးရမည် မလွှာတည်း။

ထိုကြောင့် တွေ့ဝေခြင်း၊ အလိုဆုံးရှိခြင်း၊ ရှုံးသွာပ်ခြင်းတို့ကြောင့် ကျင့်သည်ကို မဖြစ်စေမှု၍
ဘုရားချီးမွှမ်းသည်ဟု နှစ်သက်၍လည်းကောင်း၊ အလိုနည်းခြင်းစသည်ကို အမြိုပြု၍လည်း
ကောင်း ကျင့်ခြင်း၊ အားထုတ်ခြင်းကို ဖြစ်စေရေ၏။

(တစ်နည်းကား) ရဟန်းကိစ္စဟူသမျှကို လိမ္မာကျွမ်းကျင်သော တာဝန်သည် ငါသို့
သော အမျိုးသား ရဟန်းကောင်းနှင့်စပ်သည်ဟု နှလုံးပြု၍ ကျွမ်းကျင်အောင် လေ့လာရာ၏။

ရုတ်နိဒ္ဓသပြီး၏။

=====



ဝိသုဒ္ဓဟန်အငြက်

အခန်း (၃) ကမ္မဋ္ဌာန်ဂုဏ်နှိပ်ခွဲသ

ကမ္မဋ္ဌာန်းပိုင်း

ကမ္မဋ္ဌာန်းအမျိုးမျိုးကို ပြဆိုရာ အပိုင်းအခန်းကို “ကမ္မဋ္ဌာန်းပိုင်း”ဟု ခေါ်သည်။

ဘာဝနာ။။ လွန်စွာအကျိုးများသဖြင့် မိမိသန္တာန်း၌ အဖန်ဖန်ဖြစ်စေထိုက်သောတရား။
(ထိုဘာဝနာကို မိမိသန္တာန်း၌ ဖြစ်လာအောင်၊ တိုးပွားလာအောင် အားထုတ်မှုကို
“ဘာဝနာပွား”ဟု ခေါ်သည်။

ဆောင်။။ အကျိုးတရား၊ အလွန်များသဖြင့်၊ ဖြစ်ပွားစေအပ်၊ တရားမြတ်၊
မြတ်အပ်ဘာဝနာ။

ဘာဝနာ ၂-မျိုး

ထိုဘာဝနာသည် သမထဘာဝနာ၊ ဝိပဿနာဘာဝနာ-ဟု ၂-မျိုးရှိသည်။

(၁) သမထဘာဝနာ။။ နိုဝင်ရက်တရားတို့ကိုလည်းကောင်း၊ ဝိတက်-စသော အောက်အောက်
စျော်အရိုက်များကိုင်း ဤမ်သက်စေနိုင်သည့် သမာဓိကို “သမထဘာဝနာ”ဟု ခေါ်သည်။
တရားကိုယ်မှာ - လောကီကုသိုလ်၊ ကြိယာစိတ်တို့၌ယဉ်သော သမာဓိ (ခေါ်) မကုန်တာ
စေတသိက်ပင်ဖြစ်သည်။

ထိုတွင် - ပထမစျော်သမာဓိက နိုဝင်ရက်တို့ကို ဤမ်းစေရဲ့ ဒုတိယစျော်စသည်တို့က
ဝိတက်စသည်တို့ကို ဤမ်းစေသည်။ ဤစကားစဉ်များအရ သမထ ဘာဝနာကမ္မဋ္ဌာန်းကို
အားထုတ်လျှင် (ရွှေပစ္စန်, အရွှေပစ္စန်ဟူသော) မဟာဂုဏ် စျော်များကို ရနိုင်၏။

(၂) ဝိပဿနာဘာဝနာ။။ တေဘုံမကရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္ထ-ဟု
ရှုမြင်တတ်သော ညာက်ပညာကို “ဝိပဿနာဘာဝနာ”ဟု
ခေါ်သည်။

တရားကိုယ်မှာ - မဟာကုသိုလ်၊ မဟာကြိယာစိတ်တို့၌ယဉ်သော ညာက်ပညာတည်း။
ဤဝိပဿနာကို ပွားများအားထုတ်လျှင် ဝိပဿနာညာက်နှင့် မင်ညာက်၊ ဖိုလ်ညာက်ကို
ရနိုင်၏။

ကမ္မဋ္ဌာန်း။။ ကမ္မသု + ဋ္ဌာန်း ကမ္မဏ္ဍာန်း။ ဘာဝနာပွားများအားထုတ်မှု၏ တည်ရာအာရုံး။
ဤစကားအရ ဘာဝနာ ၂-ပါးကို ပွားများအားထုတ်မှု၏တည်ရာဖြစ်သော ပထဝီ
ကသိုက်းစသော အာရုံများနှင့် ရုပ်နာမ်အာရုံများကို “ကမ္မဏ္ဍာန်း”ဟု ခေါ်သည်။



(ပထဝိကသိုက်းစသော အာရုံများသည် သမထဘာဝနာ၏ ကမ္မဋ္ဌာန်းဖြစ်သည်။ ရုပ်, နှမ်အာရုံများကား ဝိပသုနာဘာဝနာ၏ ကမ္မဏ္ဍာန်းဖြစ်သည်။)

(က) သမထကမ္မဏ္ဍာန်းဆိုင်ရာ သိမှတ်ပွုယ်ရာများ

- | | | |
|----|----------------|----------------|
| ၁။ | သမထကမ္မဏ္ဍာန်း | ၄၀-ပါး |
| ၂။ | စရိတ် | ၆-ပါး |
| ၃။ | ဘာဝနာ | ၃-ပါး |
| ၄။ | နိမိတ် | ၃-ပါးတို့တည်း။ |

(ထိအားလုံးကိုသိမှ သမထကမ္မဏ္ဍာန်းဆိုင်ရာကို အပြည့်အစုံသိသူဟု ဆိုရသည်။)

သမထကမ္မဏ္ဍာန်း ၄၀-သရဲပိ

	အမည်	သချာ	သရုပ်
၁။	ကသိုက်း	၁၀	ပထဝိ၊ အာပီ၊ တေဇာ၊ ဝါယော၊ နိုလ်၊ ပို့တော်၊ ပြုဒါတ၊ အာကာသ၊ အာလောက
၂။	အသူဘ	၁၀	ဥဒ္ဓမာတ်၊ ဝိနိုလ်၊ ဝိပျောက၊ ဝိခိုဒ်၊ ဝိခိုဒ်၊ ဝိကျော်တော်၊ ဝိကျော်တော်၊ ဟတဝိကျော်တော်၊ ပေါ်တော်၊ ပြုဗျာ၊ အုံကာ
၃။	အနုသာတိ	၁၀	ဗုဒ္ဓရုပ်သိုံး၊ ဓမ္မရုပ်သိုံး၊ သံပာရုပ်သိုံး၊ သီဟရုပ်သိုံး၊ စာဂါရုပ်သိုံး၊ ဒေဝါဘရုပ်သိုံး၊ ဥပသာရုပ်သိုံး၊ မရဏရုပ်သိုံး၊ ကာယဂ်တော်သိုံး၊ အာရာပါရုပ်သိုံး
၄။	အပွဲမညာ	၄	မေတ္တာ၊ ကရုဏာ၊ မူဒိတာ၊ ဉာပေကွာ။
၅။	သညာ	၁	အာဟာရေ ပနိုကူလသညာ
၆။	ဝဝတ္ထာန်	၁	စတုရာတုဝဝတ္ထာန်
၇။	အာရုပ်	၄	အာကာသရှာယတန်၊ ဝို့ညာ-အာကျေညာ-နေဝါသညာ-
		၄၀	

(က) ကသိုက်း ၁၀-ပါး

(ကမ္မဏ္ဍာန်းရှုသောပုဂ္ဂိုလ်၏ အလုံးစုံ တစ်ပြိုင်နက် ထင်မြင်အောင် ဆင်ခြင်ကြည့်ရှု အပ်သော အာရုံ)



ကသိဏ္ဍ-သဒ္ဓါသည် အလုံးစုံဟူသော အနက်ကို ဟော၏။

၁။	ပထဝိကသိဏ္ဍး	မြေကသိဏ္ဍး	ဘူတကသိဏ္ဍး ၄-ပါး
၂။	အာပေါကသိဏ္ဍး	ရေကသိဏ္ဍး	
၃။	တေဇောကသိဏ္ဍး	မီးကသိဏ္ဍး	
၄။	ဝါယောကသိဏ္ဍး	လေကသိဏ္ဍး	
၅။	နှီလကသိဏ္ဍး	အညီရောင်အဆင်း	ဝဏ္ဏကသိဏ္ဍး ၄-ပါး
၆။	ပီတကသိဏ္ဍး	အချွေရောင်အဆင်း	
၇။	လောဟိတကသိဏ္ဍး	အနီရောင်အဆင်း	
၈။	ဉာဒါတကသိဏ္ဍး	အဖြူရောင်အဆင်း	
၉။	အာကာသကသိဏ္ဍး	ကောင်းကောင်အပေါက်ဟင်းလင်းပြင်ကသိဏ္ဍး	အလင်းရောင်ကသိဏ္ဍး
၁၀။	အာလောကကသိဏ္ဍး	အလင်းရောင်ကသိဏ္ဍး	

“ကသိဏ္ဍးဝန်းပြုလုပ်ပုံ”

၁။ ပထဝိကသိဏ္ဍးကို **ပြုလုပ်လိုလျှင်** = မြေသားပြုလုပ်ကို အနည်းဆုံး ၁-ထွား လက် ၄-သစ်ခန့်။
အကြီးဆုံးကောက်နယ်တလင်းခန့် အချင်းရှိအောင် ဂိုင်းဂိုင်းစက်စက်ပြုလုပ်အပ်၏။

၂။ အာပေါ(ရေ)ကသိဏ္ဍးရှုမှတ်လိုလျှင် = အနည်းဆုံး ၁-ထွား လက် ၄-သစ်ခန့် အချင်းရှိသည့်
ရေဇော်စသည်၍ ရေအပြည့်ထည့်၍ ထိုရေအစုစုကို ကသိဏ္ဍးအဖြစ် ရှုမှတ်နိုင်သည်။

၃။ တေဇော (မီး)ကသိဏ္ဍးရှုမှတ်လိုလျှင် = အနည်းဆုံး ၁-ထွား လက် ၄-သစ်ခန့် အဝန်းအပိုင်း
ရှိသည့် မီးကျွေ့အစုစုကို စီမံရော၏။

၄။ ဝါယော(လေ)ကသိဏ္ဍးရှုမှတ်လိုလျှင် = လေတိုက်ခတ်သည့်နေရာ၌ မိမိ၏ ဆံပင်ဖျားများ
ကို လေတိုးတွေ့သွားသော အခြင်းအရာကိုင်း(သို့မဟုတ်)ကြံခင်း၊ မြက်ခင်းတို့၏အဖျား
များကို လေတိုးတွေ့သောအခြင်းအရာကိုင်းအာရုံးဖြင့် လေကသိဏ္ဍးအဖြစ် ရှုမှတ်နိုင်သည်။

(၅) **နှီလကသိဏ္ဍးအတွက်**= အညီရောင်ပန်းများကို အနည်းဆုံး ၁-ထွား လက် ၄-သစ်ခန့်
ရှိသည့် ပန်းကုံးတစ်ခု၍ အပြည့်စီထည့်ထားနိုင်၏။ (သို့မဟုတ်) အညီရောင် အဝတ်စကို
အချင်း ၁-ပေခန့်ရှိအောင်စက်ဂိုင်းသဏ္ဌာန်ဖြတ်တောက်ပြီး အဖြူရောင် နံရံ (သို့မဟုတ်)
စဏ္ဍာဖြူပေါ်၍ ကပ်ထားနိုင်၏။



အမှာ။ ။ (၆) ပိတကသိုက်း (၇) လောဟိတကသိုက်း (၈) ဉာဏ်တကသိုက်းတို့ကိုလည်း
နိုလကသိုက်းနည်းတူ ပြုလုပ်နိုင်၏။

(၉) အာကာသကသိုက်းအတွက် = ကောင်းကင် (သို့မဟုတ်) ဟင်းလင်းပြင်ကို မြင်နိုင်ရန်
အပေါက်ပြုလုပ်ရမည်။

(၁၀) အာလောကကသိုက်းအတွက် = နံရံပေါက်စသည်မှ ဝင်ရောက်လာသော
အလင်းအကွဲက်ကို ရှုမှတ်နိုင်သည်။

(ကသိုက်းဝန်းသည် အနားရေး ပြတ်သားရမည်။ ပတ်ဝန်းကျင်နှင့် မရောယူက်ရဲ အရွယ်
ကြီးလွန်းလျှင် အကုန်သိမ်းခြေ၍ ရှုမှတ်ရန် ခက်မည်။ ငယ်လွန်းလျှင်လည်း ရှုမှတ်ရသူ၌
စိတ်ကျော်ကျပ်သွားနိုင်သည်။ အချင်း ၁-ထွား လက် ၄-သစ်။ (သို့မဟုတ်) ၁-ပေခန့်အရွယ်သည်
အသင့်လျှော်ဆုံးဖြစ်သည်။)

(၁) အသုဘ ၁၀-ပါး

မတင့်တယ် စက်ဆုပ်ဖွယ်အာရုံ။

၁။	ဥမ္မမာတက	သေသည်မှုနောက် ဖူးဖူးရောင်သည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော သူသေကောင်။
၂။	ပိနိလက	ညီမည်းပုပ်ပွဲနေသော သူသေကောင်။
၃။	ပိပုံဗာ	ယိုစီးသောပြည်ရှိသော သူသေကောင်။
၄။	ပိစ္စာဗ	အပိုင်းအပိုင်းပြတ်နေသော သူသေကောင်။
၅။	ပိကွာယိတက	ခွေးလင်းတစသည်တို့ ခဲစားကိုက်ဖြတ်ထားသော သူသေကောင်။
၆။	ပိကိုတ္ထက	လက်, ခြေ, ဦးခေါင်း, ကိုယ်ခန္ဓာတို့ ဖရိုဖရဲတခြားစီဖြစ်နေသော သူသေကောင်။
၇။	ဟတဝိကိုတ္ထက	ဓားလုံစသည်တို့ဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်နေအောင် ညှဉ်းပန်းနှင့်စက်ပြီး သတ်ဖြတ်ထားသော သူသေကောင်။
၈။	လောဟိတက	သွေးထွက်ယိုစီးလျှင် တစ်ကိုယ်လုံးပေ လိမ်းကျံနေသော သူသေကောင်။
၉။	ပုဇ္ဇဝက	ပိုးလောက်များ ပြည့်နှုက်နေသော သူသေကောင်။
၁၀။	အိုးက	အရိုးစုမျှသာ ကြွင်းကျုန်ရစ်သော သူသေကောင်။



မှတ်ချက်။ ။ အသုဘအခြင်းအရာကို သူသေကောင်း၍သာ ရသည်မဟုတ်၊ အသက်ရှင်ဆဲ အခိုက်၍လည်း -

- ၁။ လေဖြန်း၍ ဖောရောင်သောအခါ
- ၂။ အနာများမှ သွေးပြည်ယိုစီးလိမ်းကျံနေသည့်အခါ
- ၃။ သွားရှိုးပေါ်နေသည့်အခါများတွင် ဥစ္စမှာတက, ဝိပုံဗာ, လောဟိတက,

အငြိကသဘောများကို ရနိုင်သည်။ ပင်ကိုယ်အနေအထား၍ပင်လျှင် အတွင်း၍ အရှိုးများကို တိုင်ထူး၍, အရှိုးများဖြင့် အခြင်ရန်ယွဲ၍ ကြွက်သားများဖြင့် လိမ်းကျံကာ, အကြောတည်း ဟူသော ကြိမ်, နွယ်တို့ဖြင့် ဖွဲ့ချည်လျက်, အထက်၍ အပေါ်ယံအရေပါးကို ခြိုလွှမ်းထားပြီးလျှင်, ဆံပင်မွေးညှင်းများက မြေက်ပင်, ခြိုနွယ်များပမာ ပေါက်ရောက်နေကြသဖြင့် ဤခန္ဓာကိုယ်ကြီး ဖြစ်လာပုံကို စဉ်းစားဆင်ခြင်၍ အသုဘအခြင်းအရာကို ထင်လာစေနိုင်သည်။

(၈) အန္တသာတိ ၁၀-ပါး အဖန်ဖန်အောက်မေ့ဆင်ခြင်းမှု (သတိစေတသိကို)

၁။	ဗုဒ္ဓနှင့်သာတိ	ဘုရားရှင်၏ ပုံသဏ္ဌာန်တော်, ဂုဏ်တော်များကို အဖန်ဖန်အောက်မေ့ဆင်ခြင်းမှုသဘော။
၂။	ဓမ္မာနှင့်သာတိ	ပိဋကတရားတော်များနှင့်တက္ခ၊ မဂ်ဖိုလ်နိုဗာန်တရားတော်များ၏ ဂုဏ်တော်တို့ကို အဖန်ဖန်အောက်မေ့ဆင်ခြင်းမှုသဘော။
၃။	သံယာနှင့်သာတိ	အရုယာသံယာတော်တို့၏ ဂုဏ်တော်တို့ကို အဖန်ဖန်အောက်မေ့ဆင်ခြင်းမှုသဘော။
၄။	သီလာနှင့်သာတိ	မိမိစောင့်ထိန်းထားသော သီလအမျိုးမျိုးတို့၏ ဂုဏ်တော်တို့ကို(မကျိုး မပေါက် မကျားပုံကို) အဖန်ဖန်အောက်မေ့ဆင်ခြင်းမှုသဘော။
၅။	စာဂါနှင့်သာတိ	မိမိစွဲန်ကြပေးကမ်းလျှော့ဒီန်းသမျှ (ဂုဏ်ပကာသနကိုလည်းမမျှော် မော်မော်မောက်လည်းမပြု၊ ဝန်တို့မှုလည်း မဖက်ပဲ)ရက်ရက်ရောရော စွဲန်ကြပေးကမ်းလျှော့ဒီန်းအပ်သော (မိမိအလှူ) ဒါနဂုဏ်ကို အဖန်ဖန်အောက်မေ့ဆင်ခြင်းမှုသဘော။
၆။	ဒေဝတာနှင့်သာတိ	နတ်, ပြဟ္မာတို့ကို သက်သေပြု၍ မိမိ၏ ကုသိုလ်ကောင်းမှုတို့ကိုပင် အဖန်ဖန်ဆင်ခြင် အောက်မေ့ခြင်း။(သွှေ့, သီလ, သူတ, စာဂ, ပညာ, ဟိရီ, ဉာဏ်ပုံ-ဟူသော သူတော်ကောင်းတရားနှင့် ပြည့်စုံသူတို့သည် ဤလျှပ်ည့်မှ စုတေကြုံလျှင် နတ်ပြည်, ပြဟ္မာပြည် တို့၌ ဖြစ်ကြ၏။ ငါမှာလည်း ထိုတရားများ ရှိပေသည်တကား”ဟု မိမိ၏ ကုသိုလ်တရားတို့ကို အောက်မေ့အားရနေမှုပင် ဖြစ်သည်။)
၇။	ဥပသမာနှင့်သာတိ	နိုဗာန်၏ ဤမ်းအေးပုံကို အာရုံပြု၍ အဖန်ဖန်အောက်မေ့ဆင်ခြင်းမှု။
၈။	မရဏာနှင့်သာတိ	မိမိ၏ သေခြင်းသဘောကို အဖန်ဖန်တွေးတော့အောက်မေ့ဆင်ခြင်းမှု။ (သတိသံဝေရနေခြင်းမျိုးသာ၊ ကြောက်နေခြင်း မဟုတ်။)
၉။	ကာယဂတာသာတိ	ဆံပင်, မွေးညှင်းစသော ၃၂-ပါးသော ကောဇာသ ထင်အောင် အဖန်ဖန်ကြည့်ရှု အောက်မေ့ဆင်ခြင်းမှု။
၁၀။	အာနာပါနသာတိ	ထွေက်သက်ဝင်သက်ကို အောက်မေ့ဆင်ခြင်းသာ သတိ။



ဝိသုဒ္ဓမဂ္ဂအငြကာဏ်

(အနုသတိ ၁၀-ပါးလုံး၏ တရားကိုယ်မှာ သတိစေတသိက်ပင်ဖြစ်သည်။ ဤပွဲဒီဇိုင်သတိစသည်၌ သတိ-ကား အာရမ္မကိုကတရားတည်း။ ထိုသတိ-၏ အာရုံဖြစ်သော ကမ္မဏ္ဍာန်းကား ဘုရားရှင်၏ဂုဏ်တော်စသည်များတည်း။)

(v) ଓଡ଼ିଆ କ୍ଷେତ୍ର ଦ୍ୱାରା

တစ်ယောက်၌ဖြစ်စေ၊ အများ၌ဖြစ်စေ “**ဤရွှေ ဤမှု**”ဟု အတိုင်းအရှည် ပမာဏ မထားမခွဲခြားပဲ သတ္တဝါပညတ်၌ ဖြစ်သောတရားကို “**အပွဲမညာ**”ဟု ခေါ်သည်။

၁။	မေတ္တာ	သတ္တဝါများကို ကောင်းစားစေလိုခြင်း၊ ချစ်ခင်မြတ်နီးခြင်းသဘော (အဒေသစေတသိက်တည်း)၊ (အဒေသစေတသိက်တိုင်းကို မေတ္တာ-ဟု မမှတ်ရ။ ဘုရားဖူး၊ တရားနာစသည်တို့ အဒေသစေတသိက်ယဉ်လျက်ပါသော်လည်း မေတ္တာ မဟုတ်။ မေတ္တာကား ချစ်ခင်မြတ်နီးအပ်သော သတ္တဝါပည်တို့သာ အာရုံပြုသည်။ ရိုးရိုးတန်းတန်းအကျိုးလိုလားမှုသာ “မေတ္တာ”ဖြစ်သည်။ သားချစ်၊ မယားချစ် ဆွဲမျိုးချစ် သံယောဇ်ချစ်တို့မှာ မေတ္တာအတုသာဖြစ်သည်။ ယင်း၏တရားကိုယ်မှာ တက္ကာပေမ-လောဘတရားဖြစ်သည်။
၂။	ကရဣကာ	ဒုက္ခိုတသတ္တဝါပည်တို့ အာရုံပြု၍ သနားခြင်းသဘော (ကရဣကာစေတသိက်)
၃။	မုဒ္မိတာ	သုခိုတသတ္တဝါပည်တို့ အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော။ (မုဒ္မိတာစေတသိက်)
၄။	ဥပေကွာ	သတ္တဝါပည်တို့ အာရုံပြု၍ လျစ်လျှော်ခြင်းသဘော။ ဝမ်းလည်း မမြောက်၊ သနားလည်း မသနား၊ မေတ္တာလည်း မထားပဲ “သမ္မ သတ္တာ ကမ္မသာကာ”ဟု သင့်တင့်လျှောက်ပတ်စွာ ရှုစားတတ်သော သဘော။ (တတ္တာမန္တာတာစေတသိက်တည်း။)

အာရုံကမ္မဋ္ဌန်း။ ။ ဤမေတ္တာ၊ ကရုဏာ၊ မှုဒိတာ၊ ဥပေကျာတိုကား အာရုံကမ္မဋ္ဌန်း
မဟုတ်၍။ အာရမ့်ကိုက(အာရုံရိသာ)ကမ္မဋ္ဌန်းတို့တည်း။

မေတ္တာ-၏အာရုံကမ္မဋ္ဌာန်းကား=ပိုယမနာပ (ချစ်အပ်သူ, မြတ်နှုန်းအပ်သူ)သတ္တဝါ ပညတ်တည်း။

କରୁଣାଳୀ ଆସିଗଲାନ୍ତିରେ କାହାରେ କାହାରେ = ଓର୍କିଟାର୍ ଯାତ୍ରାରେ ପିଲାର୍ ଯାତ୍ରାରେ ||

မှန်တာ၏ အာရုံကမ္မဋ္ဌာန်းကား = သုခိုတသတ္တာဝပ်ယောက်တည်း။

ဘပက္ခာ၏ အာရုံကမ္မဋ္ဌာန်းကား = ဒုက္ခိတလည်း မဟုတ်၊ သုခိတလည်း မဟုတ်၊

မန္တာ-အလယ်အလတ်စား သတ္တဝါပည်တည်း။



ပြဟ္မာဝိဘရတရား ။ ။ အပွဲမညာ င့်-ပါးတွင် တစ်ပါးပါးဖြင့် နေခြင်းသည် ပြဟ္မာတို့ နေခြင်း
နှင့် တူသောကြာင့် ဤ င့်-ပါးကို “**ပြဟ္မာဝိဘရ**”ဟု ခေါ်သည်။

ပြဟ္မာစိရိတရား ။ ။ မေတ္တာစသည်ကို ပွားများလျှင် သတ္တာဝိတို့အပေါ်မှာ ခြောက်ခြောက်
သွေ့မဟုတ်ပဲ စို့စို့ပြေပြေရှိ၏။ ထိုကြာင့် မေတ္တာစသည်ကို “**ပြဟ္မာစိရိတ**
င့်-ပါး”ဟူလည်း ခေါ်သည်။

ပြဟ္မာစရိယ ။ ။ ထိုအပြင် အပွဲမညာ င့်-ပါးသည် ပြဟ္မာတို့၏ ကျင့်စဉ် (ပြဟ္မာစရိယ)လည်း
ဖြစ်၏။ ထိုကြာင့် အပွဲမညာ င့်-ပါးကို “**ပြဟ္မာစရိယ**”ဟူ၍လည်း ခေါ်သည်။

(c) အာဟာရေး ပဋိကူလသညာ ၁-ပါး

ခဲ့ဖွဲ့ယ်ဘောဇ်စသော အစာအဟာရ၌ စက်ဆုပ်ဖွဲ့ယ်ဟု ထင်မှတ်လာ အောင်
ရှုတတ်သော သညာကို “**အာဟာရေး ပဋိကူလသညာ**”ဟု ခေါ်သည်။

ဤ၌ ပဋိကူလသညာသည် အာရမ္မကိုကတရားတည်း။ ထိုသညာ၏ အာရုံကမ္မာန်းကား
စားအပ်၊ သောက်အပ်သော အစာအာဟာရတည်း။

(d) ဓထုဓာတုဝဝထွားန် ၁-ပါး

ခန္ဓာကိုယ်၌ ပထဝီ၊ အာပေါ့၊ တေဇော၊ ဝါယော-ဟူသော ဓာတ်ကြီး င့်-ပါးကို
ပိုင်းခြားတတ်သောညာက်ကို “**ဓထုဓာတုဝဝထွားန်**”ဟု ခေါ်သည်။

ဤ၌လည်း ပိုင်းခြားတတ်သောညာက်သည် အာရမ္မကိုကတရားတည်း။
ထိုညာက်၏ အာရုံကမ္မာန်းကား ဓာတ်ကြီး င့်-ပါးတည်း။

(e) အာရွှေ့ င့်-ပါး

၁။	အာကာသာန္တာယတန	(ကသိက်းကို ခါးရှုံးရအပ်သော) အဆုံးအပိုင်းအခြားမရှိသော ကောင်းကင် ပညတ်ကို အာရုံပြု၍ ပွဲးများခြင်း။
၂။	ဝိညာဏ္တာယတန	အဆုံးမရှိသော ပထမာရွှေ့ဝိညာက်ကို (အာကာသာန္တာယတနစိတ်ကို) အာရုံပြု၍ ပွဲးများခြင်း။
၃။	အာကိုဋ္ဌညာယတန	ပထမာရွှေ့ဝိညာက်၏ တစိုးတစိမ့် မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြု၍ ပွဲးများခြင်း။
၄။	နေဝသညာ နာသညာယတန	တတိယာရွှေ့ဝိညာက်၏ ဤမာတ်ခြင်း၊ မွန်မြတ်ခြင်းကိုအာရုံပြု၍ ပွဲးများခြင်း။



ဝိသုဒ္ဓဟန္တကဗာ

(၂) ဓရီက် ၆-ပါး

စရိတ် ၁။ အလေ့အကျင့် အထုတိသနာများခြင်းတို့ကြောင့် ပင်ကိုယ်ရှိုးရာ သူတကာ ဖြစ်နေကျထက် လွန်ကဲပို့မို့၍ အဖြစ်များခြင်း။

ဓရီက် ၆-ပါး၏ သဘောအဓိပါယ်

၁။ ရာဂစရိတ်ရှိသူသည် = လောကီအာရုံ ကာမဂ္ဂဏ်ဘက်၌ မရှုက်, မကြောက် လိုက်စားလေ့ရှိ၏။

၂။ ဒေါသစရိတ်ရှိသူသည် = နေရာတိုင်း၌ ရှေးရှေးရွှေ့နှင့် အမြိုစိတ်တို့လေ့ရှိ၏။

၃။ မောဟစရိတ်ရှိသူသည် = ထုတိုင်းဖျင်းအပြီး အရာရာတွင် အောက်ကျနောက်ကျဖြစ်လေ့ရှိ၏။

၄။ သဒ္ဓစရိတ်ရှိသူသည် = ရတနာမြတ်သုံးပါးကို လွန်စွာ ကြည်ညိုတတ်၏
(သို့သော အသိဉာဏ်နည်းလျှင် အလွှာအများ အတုအယောင်ကို ကြည်ညိုမြတ်၏)

၅။ ဗုဒ္ဓစရိတ် (၈) ပညာစရိတ်ရှိသူသည် = ထက်မြက်သော ဉာဏ်ပညာဖြင့် အရာရာတွင်
စဉ်စားဆင်ခြင်လေ့ရှိ၏။ (ပြောတိုင်းမယုံ)

၆။ ဝိဘုရားစရိတ်ရှိသူသည် = အကြံအစည်းများပြီးလျှင် အလုပ်မတွင်ကျယ်ပဲ ရှိတတ်၏။

သပ္ပါယောအခန်း

မည်သည့်စရိတ်ရှိသူအား မည်သည့်ကမ္မဋ္ဌာန်းနှင့်လျှောက်ပတ်သည်ဟု ခွဲပြရာအခန်းကို
“သပ္ပါယောအခန်း”ဟု ခေါ်သည်။

- (က) ရာဂ, ဒေါသ, မောဟ, ဝိဘုရား၊ ကောင်းသော စရိတ်များကို ပယ်ရှားဖို့ရာ
စရိတ်၏ အကြံက်မဟုတ်သော ကမ္မဋ္ဌာန်းကို အားထုတ်ရမည်။
- (ခ) သဒ္ဓ, ပညာ-ဟူသော ကောင်းသော စရိတ်များကို တိုးတက်လာအောင်စရိတ်၏
အကြံက်ဖြစ်သော ကမ္မဋ္ဌာန်းများကို အားထုတ်ရမည်။



ဓရိက်နှင့် ကမ္မဋ္ဌာန်းတွဲခပ်ပုံ

စရိတ်	သင့်လျော်သော ကမ္မဏာန်း	ပေါင်း
ရာဂ	အသုဘ ၁၀၊ ကာယဂတာသတိ ၁	၁၁
ဒေါသ	နီလ, ပီတ, လောဟိတ, ဉာဒိတကသိုက်း, အပွဲမညာ ၄	၈
မောဟ, ဝိတက်	အာနာပါနသုတိ	၁
သဒ္ဓி	ဗုဒ္ဓိ, ဓမ္မာ, သံယာ, သီလာ, စာဂါ, ဒေဝတာနှုန်သုတိ	၆
ဗုဒ္ဓိ	ဥပသမာနှုန်သုတိ, မရဏာနှုန်သုတိ, သညာ, ဝဝတ္ထာန်	၄
စရိတ်အားလုံး	ဟထို, အာပါ, တေဇော, ဝါယာ, အကာသ, အလောကကသိုက်း, အာရုံး ၄	၁၀

၁။ **ရာဂစရိတ်ရှိသူသည်** = အသုဘ ၁၀-ပါး၊ ကာယဂတာသတိခံ၏ ကောဇာသကမ္မဏာန်း ၁-ပါး၊ ဉား ၁၁-ပါးသော ကမ္မဏာန်းကို အားထုတ်မှုသာ ရာဂမီးပြိုမ်း၏။

၂။ **ဒေါသစရိတ်ရှိသူသည်** = မေတ္ထာစသော အပွဲမညာ ၄-ပါး၊ နီလ, ပီတ, လောဟိတ, ဉာဒိတ-ဟူသောဝဏ္ဏကသိုက်း ၄-ပါး။ ဉား ရှစ်ပါးသောကမ္မဏာန်းနှင့် သင့်တင့်လျောက်ပတ်၏။

(ဒေါသကြီးသူသည် ဆုံးဝါးသော အာရုံများကို တွေ့မြင်နေရလှုင်သာ၍ ဒေါသ တို့ဖွယ်ရှိ၏။ နီလ-စသော အဆင်းများသည် သန်းရှင်းကြည်လင်ရကား အာရုံပြုသူတို့အား ဝမ်းမြောက် ဝမ်းသာ သောမန်သုဖြစ်လာ၏။ မေတ္ထာစသည်တို့လည်း ထို့အတူပင်တည်း။ ထို့ကြောင့် ဒေါသစရိတ်ရှိသူအဖို့ အထက်ပါ ကမ္မဏာန်းရှစ်ပါးကို အားထုတ်ရသည်။)

၃။ **မောဟစရိတ်, ဝိတက်စရိတ်ရှိသူတို့သည်** = အာနာပါနသုတိကမ္မဏာန်းနှင့် သင့်တင့်လျောက်ပတ်၏။ (မောဟစရိတ်ရှိသူသည် ပိုစိကိစ္စာ, ဥဒ္ဓစိုးအယှဉ်များသဖြင့် စိတ်ပုံးလွှင့်တုန်လှုပ်၏။ ဝိတက်စရိတ်ရှိသူသည်လည်း စိတ်ကူးအကြံအစည်းများသဖြင့် စိတ်ပုံးလွှင့်၏။ အာနာပါနသုတိကမ္မဏာန်းကား ထွက်သက်, ဝင်သက်ကို အချက်ကျကျလိုက်၍ အာရုံပြုမှတ်ရှုရသဖြင့် တုန်လှုပုံးလွှင့်နေသောစိတ်ကို ချုပ်၍ ဖမ်းဆွဲထားနိုင်၏။ ထို့ကြောင့် မောဟ, ဝိတက်စရိတ်ရှိသူတို့သည် အာနာပါနသုတိကမ္မဏာန်းကို ပွါးများအားထုတ်ရသည်။)

၄။ **သဒ္ဓိစရိတ်ရှိသူသည်** = ဗုဒ္ဓိနှုန်သုတိ, ဓမ္မာနှုန်သုတိ, သံယာနှုန်သုတိ, သီလာနှုန်သုတိ, စာဂါနှုန်သုတိ, ဒေဝတာနှုန်သုတိ-ဟူသော ကမ္မဏာန်း ၆-ပါးနှင့် သင့်တင့်လျောက်ပတ်၏။



(ပင်ကိုယ် ကောင်းနေသော သဒ္ဓတရားသည် ဘုရားစသော အာရုံများနှင့် ကြံတွေလျှင် “အတိုင်းထက်အလွန်၊ တံခွန်နှင့် ဘုရား”ဟူသကဲ့သို့ တိုးတက်ဖွံ့ဖြိုး လာဖွယ်ရှု၏။ ထိုကြောင့် ဗုဒ္ဓနသုတိစသော ၆-ပါးသည် သဒ္ဓတရှိက်ရှိသူနှင့် သင့်တင့်လျှောက်ပတ်၏။)

၅။ ဗုဒ္ဓ (ပညာ)စရိက်ရှိသူသည် = သိမ်မွေ့နှုန်းစွဲသော မရဏာနှုန်သုတိ၊ ဥပသမာနှုန်သုတိ၊ အာဟာရပိဋ္ဌကူလသညာ၊ စတုဓာတုဝိတ္ထာန်-ဟူသော ကမ္မာဌာန်း ၄-ပါးနှင့် သင့်တင့်လျှောက်ပတ်၏။

(ပညာစရိက်ရှိသူသည် သိမ်မွေ့နှုန်းစွဲသော အာရုံနှင့် ကြံတွေရသဖြင့် ကြပ်ကြပ်စဉ်းစား ရလေလေ ဉာဏ်ပညာတိုးပွား ထက်မြှုက်လေလေ ဖြစ်သောကြောင့် ဗုဒ္ဓစရိက်ရှိသူသည် မရဏာနှုန်သုတိစသော ကမ္မာဌာန်း ၄-ပါးကို ပွားများ အားထုတ်ရသည်။)

၆။ အများနှင့်ဆိုင်သော ကမ္မာဌာန်း ၁၀-ပါး

ပထဝီကသိုက်း၊ အာပေါကသိုက်း၊ တေဇောကသိုက်း၊ ဝါယောကသိုက်း၊ အာကာသ ကသိုက်း၊ အာလောကကသိုက်းနှင့် အာရုပ် ၄-ပါး ဉာဏ်ကမ္မာဌာန်း ၁၀-ပါးတို့သည် မည်သည့် စရိက်ရှိသူမဆို အားလုံးနှင့် လျှောက်ပတ်၏။

အထက်ပါ ကမ္မာဌာန်း ၁၀-ပါးတို့တွင် ကသိုက်း ၆-ပါးအနက် -

(က) **မောဟစရိက်ရှိနေသူသည်** ပင်ကိုယ်ကပင် တွေတွေဝေဝေဖြစ်နေရာ ခပ်ကျဉ်းကျဉ်း ကသိုက်းကို အာရုံပြုနေရလျှင်သာ၍ စိတ်ကျဉ်းကြပ်ဖွယ်ရှုသာကြောင့် ကောက်နယ် တလင်းခန့် ပြန်ကျယ်သောကသိုက်းဝန်းနှင့်သာ လျှောက်ပတ်၏။ ထိုထက် ကျဉ်းလျှင် မသင့်လျှော်။

(ခ) **ဂိတက်စရိက်ရှိသူသည်** ပင်ကိုယ်ကပင် စိတ်ပုံလွှင့်လွှယ်၍ အကြံများသောကြောင့် ဂိတက်ကို ချုပ်တည်းဖို့ရာ စကောခွက်နှယ်ကျဉ်းကျယ်သော ကသိုက်းဝန်းနှင့်သာ လျှောက် ပတ်၏။ ထိုထက် ကျယ်လျှင် မသင့်လျှော်။

✓ **တတ္တာပါ ကသိုက်သူ ပုံထဲလံ မောဟစရိတသူ, ခုခွဲက ဂိတ္တာပိုက်ရှိတသော။(သဂ္ဃဟ)**
ရွေးချယ်ပုံ။။။ အထူးလျှောက်ပတ်သော ကမ္မာဌာန်းကို ရွေးချယ်ဖို့ရာ ဉာဏ်ပွဲပါယောဒကို ပြခို့ရခြင်းဖြစ်သည်။ စင်စစ်မှာ ကမ္မာဌာန်းမှန်လျှင် ရာရ-စသော စရိက်ဆိုးကို ပယ်ရှား၍ သဒ္ဓါ, ပညာကို တိုးပွားစေနိုင်သည်သာဖြစ်သည်။ ထိုကြောင့် မည်သည့်စရိက်ရှိသူ မဆို အလုံးစုံသော ပုဂ္ဂိုလ်အား အလုံးစုံသော ကမ္မာဌာန်းများ အထိုက်အလျောက် လျှောက်ပတ် သည်သာ။



ဘာဝနာဘေး

ဘာဝနာဘေး ။ ။ ကမ္မာဌာန်း ၄၀-ကို ဘာဝနာ ၃-ပါးဖြင့် ခွဲပြရာအခန်းကဏ္ဍတိ
“ဘာဝနာဘေး”ဟုခေါ်သည်။

ဘာဝနာ ၃-ပါး

၁။ ပရိကမ္မာဘာဝနာ ။ ။ ကသိုက်းဝန်းစသောကမ္မာဌာန်းကို အာရုံပြု၍ “ပထဝီ၊ ပထဝီ”စသည်
ဖြင့် နှုတ်က ရွတ်ဆို၍ ၅၈း၊ စိတ်ဖြင့် မှန်းဆ၍ ၅၈း ရွေးဦးစွားများမှုကို “ပရိကမ္မာ
ဘာဝနာ”ဟု ခေါ်သည်။

(ပရိကမ္မာဘာဝနာနှင့် မည်သည့်ကမ္မာဌာန်းမှ မကင်းကောင်း၊ ပရိကမ္မာဘာဝနာမှ
အဆင့်ဆင့်တက်ရသည်။ အထက်ထက်သော ဘာဝနာတို့ဖြစ်ပွားရန် ပြုပေးတတ်သော
ဘာဝနာသည် “ပရိကမ္မာ(ဘာဝနာ)”မည်၏။)

၂။ ဥပစာရဘာဝနာ ။ ။ စူာန်း၊ မဂ်၊ ဖိုလ်တရားတည်းဟူသော အပွန်ဘာဝနာ၏ အနီးအပါး
ဖြစ်သော ဘာဝနာအစဉ်ကို “ဥပစာရဘာဝနာ”ဟု ခေါ်သည်။ ပရိကမ္မာဘာဝနာ
သည်ပင်လျှင် တဖြည်းဖြည်းရင့်သန်လာသည့်အခါ “ဥပစာရဘာဝနာ” အမည်
ရ၏။

၃။ အပွန်ဘာဝနာ ။ ။ ဆိုင်ရာအာရုံး ခွဲမြို့စွာ သက်ဝင်တည်နေသော စူာန်း၊ မဂ်၊ ဖိုလ်တရား
များကို “အပွန်ဘာဝနာ”ဟုခေါ်သည်။ (ဥပစာရဘာဝနာထက်လွှန်ကဲ၍ အာရုံး
ခွဲမြို့စွာသက်ဝင်တည်နေသော ဘာဝနာသည် “အပွန်ဘာဝနာ”မည်၏။)

ကမ္မာဌာန်းနှင့် ဘာဝနာ တွဲခပ်ပုံ

- ၁။ ကမ္မာဌာန်းအားလုံး၌ ပရိကမ္မာဘာဝနာကို ရအပ်၏။
- ၂။ ဗုဒ္ဓကုန်သတိမှ မရကာနုသုတိတိုင်အောင် အနုသတိ ၈-ပါး၊ အာဟာရေး ပဋိကူလ သညာ
၁-ပါး၊ စတုရာတုဝေတွားန် ၁-ပါး၊ ဤ ၁၀-ပါးသောကမ္မာဌာန်းတို့၌ ပရိကမ္မာဘာဝနာနှင့်
ဥပစာရဘာဝနာတို့ကို ရအပ်၏။
- ၃။ ကသိုက်း ၁၀-ပါး၊ အသုံး ၁၀-ပါး၊ အပွဲမညာ ၄-ပါး၊ အာရုံး ၄-ပါး၊ ကယ်လတာသတိနှင့်
အာနာပါနသတိ-ဟူသော ကမ္မာဌာန်းသုံးဆယ်တို့၌ ဘာဝနာ၃-မျိုးလုံးကို ရအပ်၏။



ဓာန်။။ ကမ္မာဌာန်းအာရုံး အထူးမြှုမြှုစွာ စူးစူးစိုက်စိုက်ကပ်၍ ရှုမှတ်သောသဘော (၀) ဆန့်ကျင်ဘက်နီဝရဏတရားတို့ကို လောင်မြှုက်တတ်သောသဘော။

ဓာန်အမျိုးအစား။။ (က) ရှုပါဝစရစျာန် (ပထမစျာန်မှ ပဋ္ဌမစျာန်ထိ။)
(ခ) အရှုပါဝစရစျာန် (ပဋ္ဌမစျာန် တစ်မျိုးတည်းသာ)

ဓာန်ဖြင့် ကမ္မာဌာန်းကို ဝေဖန်ပံ့

- ၁။ ကသိုက်း ၁၀-ပါး အာနာပါနသုတိကမ္မာဌာန်းတို့သည် ရှုပါဝစရစျာန် ၅-ပါးလုံး၏ အာရုံးဖြစ်၍ကြသည်။ ဤကမ္မာဌာန်း ၁၁-ပါးအနက် တစ်ပါးပါးကို အားထုတ်လှင် ရှုပါဝစရစျာန် ၅-ပါးလုံးကို ရနိုင်သည်။
- ၂။ အသုံး ၁၀-ပါးနှင့် ကာယဂတာသတိကမ္မာဌာန်းတို့သည် ပထမစျာန် ကိုသာ ရစေနိုင်၏။
- ၃။ မေတ္တာ၊ ကရှဏာ၊ မှုဒ်တာတို့သည် ပထမစျာန်၊ ဒုတိယစျာန်၊ တတုတ္ထစျာန် တည်းဟူသော ရှုပါဝစရစျာန် ၄-ပါးကို ရစေနိုင်၏။
- ၄။ ဥပေက္ဗာသည် ရှုပါဝစရပဋ္ဌမစျာန်ကိုသာ ရစေနိုင်၏။
- ၅။ အာရုပ်ကမ္မာဌာန်း ၄-ပါးတို့သည် အရှုပစျာန် ၄-ပါးကို အသီးသီးရစေနိုင်၏။

အထက်ပါစကားရပ်တို့အရ-

- ၁။ ပထမစျာန်၏ အာရုံးကမ္မာဌာန်းတို့မှာ (၀)ပထမစျာန်ကို ရစေနိုင်သော ကမ္မာဌာန်းတို့မှာ- ကသိုက်း ၁၀-ပါး၊ အသုံး ၁၀-ပါး၊ မေတ္တာ၊ ကရှဏာ၊ မှုဒ်တာ၊ အာနာပါနသုတိ၊ ကာယဂတာသတိ၊ ပေါင်း ၅၅-ပါးတို့ဖြစ်သည်။
- ၂။ ဒုတိယစျာန်၊ တတုတ္ထစျာန်၊ စတုတ္ထစျာန်တို့၏ အာရုံးကမ္မာဌာန်းတို့မှာ (၀) ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်တို့ကို ရစေနိုင်သော ကမ္မာဌာန်းတို့မှာ- ကသိုက်း ၁၀-ပါး၊ အာနာပါနသုတိ၊ မေတ္တာ၊ ကရှဏာ၊ မှုဒ်တာ၊ ပေါင်း ၁၄-ပါးဖြစ်သည်။
- ၃။ ပဋ္ဌမစျာန်၏ အာရုံးကမ္မာဌာန်းတို့မှာ (၀)ပဋ္ဌမစျာန်ကို ရစေနိုင်သော ကမ္မာဌာန်းတို့မှာ- ကသိုက်း ၁၀-ပါး၊ အာနာပါနသုတိ၊ ဥပေက္ဗာ၊ အာရုပ် ၄-ပါး၊ ပေါင်း ၁၆-ပါး၊
(ရှုပပဋ္ဌမစျာန်အတွက် ၁၂-ပါး၊ အရှုပပဋ္ဌမစျာန်အတွက် ၄-ပါးဟု အသီးသီးခွဲယူပါ။)



- ၄။ ရူပါဝစရစာန်ကို ဖြစ်ပေါ်စေနိုင်၊ ရစေနိုင်သော ကမ္မားစုစုပေါင်းမှာ -
ကသိုက်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ အပွဲမညာ ၄-ပါး၊ အာနာပါနသုတိ၊ ကာယဂတာ
သတိ-ဟူ၍ ၂၆-ပါးရှိသည်။
- ၅။ အရူပစ္စာန်ကို ဖြစ်ပေါ်စေနိုင်သော ကမ္မားစုစုပေါင်းတို့မှာ - အရူပလေးပါးဖြစ်သည်။
- ၆။ ဗုဒ္ဓနသုတိမှ မရဏာနှင့်သုတိတိုင်အောင် အနှင့်သုတိ ၈-ပါး၊ အာဟာရေးပဋိကူလသညာ၊
စတုဓမ္မတုဝဝတ္ထာန်ဟူသော ကမ္မားစုစုပေါင်း ၁၀-ပါးတို့သည် မည်သည့်စျာန်ကိုမှု မဖြစ်ပေါ်
စေနိုင်။ မရစေနိုင်။ ၅၅ ၁၀-ပါးမှ ကြွင်းသောကျွန် ၃၀-သော ကမ္မားစုစုပေါင်းတို့ကသာ စျာန်ကို
ဖြစ်ပေါ်စေသည်၊ ရစေသည်။

ကမ္မားစုစုပေါင်းသရှိ	နှုန်း ပုံစံ	နှုန်း အုပ်	အပ္ပါဘဝရာ				
			ပထမရာရုံ	ဒုတိယရာရုံ	တတိယရာရုံ	မတိယရာရုံ	ပုံမှန်ရာရုံ
ဗုဒ္ဓနသုတိ စသော သညာ၊ ၀၀၉၁၄၇၄၁၂	၁၀	။					
ကသိုက်း ၁၀၊ အာနာပါနသုတိ ၁	၁၁	။	။	။	။	။	။
အသုဘ ၁၀၊ ကာယဂတာသုတိ ၁	၁၁	။	။	။			
မေတ္တ၊ ကရာ၊ မုဒ္ဒ	၃	။	။	။	။	။	
ဥပေက္ခာ	၁	။	။				။
ရူပစ္စာန်အာရုံစုစုပေါင်း	၂၆			၂၅	၁၄	၁၄	၁၄
အကာ၊ အိုး၊ အာကို့၊ နေဝ		။	။	အာကာ၊ ဝိုး၊ အာကို့၊ နေဝ			

ကမ္မားစုစုပေါင်း ၄၀-ကို ပရမတ်၊ ပညတ်ခွဲပုံ

- ၁။ ပရမတ် ။ ။ ဗုဒ္ဓ-မရဏ ရ-ပါး (သီလ-သမာဓိ-ပညာဂုဏ်)
အာဟာရေးပဋိကူလသညာ ၁-ပါး (ရှုပ်+နာမ်)
စတုဓမ္မတုဝဝတ္ထာန် ၁-ပါး (ရေတ် ၄-ပါး)
ဝိုးကျွောယတန် ၁-ပါး (အာကာကုံ+ကြိစိတ်)
နေဝသညာ ၁-ပါး (အာကိုကုံ၊ ကြိစိတ်)
ပေါင်း ၁၂-ပါး။



JIII ၁၉၈။ ။	ကသိုက်းပညတ်	၁၀-ပါး
	အသုဘပညတ်	၁၀-ပါး
	ကာယဂတာသတိ	၁-ပါး
	အာနာပါနသုတိ	၁-ပါး
	အပွဲမညာ	၄-ပါး
	အာကာသာနွာယတန်	၁-ပါး
	အာကို့ဗြညာယတန်	၁-ပါး
	ပေါင်း	၂၈-ပါး။

ဆောင်။ ။ ကသိုက်းဆယ်ဝါ၊ အသုဘနှင့်၊ ကောငှာသပါ၊ အာနာပါန၊ ပြဟွိဝိဟာ၊ ထိုလေးဖြော၏၊ သတ္တဝါပညတ်၊ လေးရပ်ဟူပြီ၊ အာရုပ်ဝယ်၊ နှစ်သွယ် ပ၊ တ၊ ငြံးသ-တို့ မူချေပညတ်၊ အာရုံမှတ်လော။ ကြွင်းလတ်ဆယ့်နှစ်၊ ပရမတ်စစ်သည်၊ ခွဲလစ်လေးဆယ် ကမ္မာန်းတည်း။

ဂေါဓရဘေး

- သုံးပါးသော အာရုံနိမိတ်အပြားဖြင့် ရသင့်သော ကမ္မာန်းကို ခွဲပြရာအခန်းကို “ဂေါဓရ ဘေး”ဟု ခေါ်သည်။
 ဂေါဓရသုဒ္ဓနှင့် နိမိတ္ထသုဒ္ဓတိသည် “အာရုံ”ဟူသော အနက်ကို ဟောကြကုန်၏။
နိမိတ်တို့တွင် -
- I။ ပရိကမ္မာနိမိတ်၊ ဥရုံဟနိမိတ် J-ပါးကို ကမ္မာန်း ၄၀-လုံး၌ ထိုက်သည်အားလုံး၌ ပရိယာယ်အားဖြင့် ရအပ်၊ ရနိုင်၏။
- J။ ပဋိဘာဂနိမိတ်ကိုကား ကသိုက်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ ကာယဂတာသတို့၊ အာနာပါနသုတိ-ဟူသော ကမ္မာန်း ၂၂-ပါးတို့၌သာ ရအပ်၏။
 (ကြွင်းသော ဗုဒ္ဓနှင့်သုတိ-စသော အနှစ်သုတိ ၈-ပါး၊ သညာ ၁-ပါး၊ ဝဝတ္ထာန် ၁-ပါး၊ အပွဲမညာ ၄-ပါး၊ အာရုပ် ၄-ပါးဟူသော ၁၈-ပါးတို့၌ မရအပ်။)

နိမိတ် ၃-မျိုး

နိမိတ္ထ ။ ။ ကမ္မာန်းဘာဝနာပွားများစဉ် ထင်မြင်လာသောအာရုံများကို “နိမိတ္ထ=နိမိတ်”ဟု ခေါ်သည်။



ဝိသုဒ္ဓမဂ္ဂအငြက်

၁။ ပရිගමුක්මියිරි ॥ ॥ ගමුදුරාන්සත්‍රී හිංප්‍රෙන්සත්‍රී වෙවා පත්‍රිකාවිල් මැයිශ්‌ංක්ස්
ඇවුව පෙන්වනු ලබයි ॥

၂။ ညွှန်ပိုမိုတ်။ အတော်အတန်ပွားများမိသောအခါ ပကတိ မျက်စိ
ဖြင့် မြင်နေရသကဲ့သို့ စိတ်ထဲ၌ စွဲမြေတင်မြင်နေသော ပထဝါကသို့က်း
စသော အာရုံများ။

၃။ ပဋိဘာဂနိမိတ် ။ ။ ဉာဏ်ပိုမိုတ်ဖြစ်ပြီးနောက် ဆက်လက်ပွာများ အားထုတ်သောအခါ
ထို့ကိုဟန်မိတ်နှင့် အလားတူသော (ပရိကမ္မနိမိတ်, ဉာဏ်မိတ်တို့ထက်
အဆပါင်းများစွာသာလွန်သော) အလွန်သန့်ရှင်း ကြည်လင်စွာ စိတ်ထဲ
ထင်လာသောအာရုံး။

ဘာဝနာန္တင် နိမ့်တေတွဲခပ်ပုံန္တင် ရှုပချောန္တဖြစ်ပုံ

ပရိကမ္မနိမိတ်, ညဂ္ဂဟနိမိတ်	ပရိကမ္မဘာဝနာ
ပဋိဘာဂနိမိတ်	ညပစာရဘာဝနာ, အဖွနာဘာဝနာ

(က) ပရိကမ္မနီမိတ် + ပရိကမ္မဘာဝန်

ကမ္မာန်းစတင်အားထုတ်သော ယောဂါပ္ပိုလ်သည် ပထဝီကသိုက်း-စသော အာရုံးတစ်ခုခုကို ယူရသည်။ ထိုနောက် ရင်းကသိုက်းဝန်းကြီး မျက်စီဖြင့် ကြည့်၍ “ပထဝီ၊ ပထဝီ”ဟု ပါဌိုလိုဖြစ်စေ “မြေ၊ မြေ”ဟု မြန်မာလိုဖြစ်စေ အဖန်ဖန်ပွားများရ၏။ ရခါမျက်စီမှတ်၍ နှုတ်က ရွှေတ်လျက်သော်လုပ်းမောင်း ဆင်ခြင်ရာ၏။ ထိုသို့ မျက်စီဖြင့် ကြည့်၍ အပ်၊ စိတ်ဖြင့်မှန်းဆာပ်သော ကသိုက်းဝန်းအာရုံးကို “ပရီကမ္မနီမိတ်”ဟု ခေါ်ပြီး၊ ကြည့်ရှု၍ သော်လုပ်းမောင်း၊ မှန်းဆာရှုံးသော်လုပ်း ပွားများမှ (ဘာဝနာ)ကို “ပရီကမ္မဘာဝနာ”ဟု ခေါ်သည်။

(ခ) ပုဂ္ဂိုလ်နှင့်မိတ် + ပရီကမူဘာဝနာ

ໝັ້ນທີ່ ມື້ຕົກຕົງ, ພູດຕູ້ອາບຸໍ່ພຸໍ່ເຊີ້ນ ເກມ່ານຸ່ມີເປົ້າ ຂັດເອັນບູວະມຸວະຍົກມຸວະເວົາອາລີ
ກວິຫຼັກ:ອັນກ: ເກມ່ານຸ່ມີເປົ້າ ມູນກົດທີ່ເຊີ້ນ ຕົກກົດຄູ່ກົດເມື່ອນ່ວຍກຸ່ວິ້ນ ອິຕົມ່ານີ້ (ມຳເນົາຫຼືເຮັດ)
ထັດຫັດນ້າ:ນ້າ: ເປົ້າລາຫັນ|| ໝັ້ນກຸ່ວິ້ນ ອິຕົມ່ານີ້ ດັດຫັດນ້າ:ນ້າ: ເປົ້າລາເວົາອານຸ່ມີກິ



“ဉာဏ်ဟန်မိတ်”ဟုခေါ်သည်။ ဉြှေဉာဏ်ဟန်မိတ်ကို အာရုံပြု၍ ဆက်လက်ပွားများနေသော ဘာဝနာသည် ပရိကမ္မဘာဝနာပင်ဖြစ်သည်။ သို့သော် ရှေးကထက် သမာဓိရဲ၍ တည်ကြည် လှသော “ပရိကမ္မဘာဝနာ”ဖြစ်သည်။

(ဂ) ပဋိဘာဂနိမိတ် + ဥပစာရဘာဝနာ

ထိုပရိကမ္မဘာဝနာ(သမာဓိ)ဖြင့် ဉာဏ်ဟန်မိတ်ကို အာရုံပြု၍ ဆက်လက်ပွားများ အားထုတ်သောအခါ ထိုဉာဏ်ဟန်မိတ်နှင့် ပုံသဏ္ဌာန်ပမာဏတူသော (ဝတ္ထုပြုပုံပရမတ်သဘောမှ လွှတ်သော ဘာဝနာကြောင့်ဖြစ်ပေါ်လာသော) ပညတ်အာရုံသည် ယောဂါဝစရပုဂ္ဂိုလ်၏ မိတ်ထဲ၌ ပြုမ်သက်စွဲတည်လာ၏။

ငြင်းအာရုံသည် ဉာဏ်ဟန်မိတ်ထက် အဆပေါင်းရာထောင်မကသာလွန်၍ ကြည်နဲ့ ဖွံ့ဖြိုးရာ၊ ကြည်လင်စွာ ဖြစ်ပေါ်လာ၏။ ငြင်းအာရုံကို “ပဋိဘာဂနိမိတ်”ဟု ခေါ်သည်။

ထိုသို့ ပဋိဘာဂနိမိတ်ထင်လာသောအခါမှ စ၍ သမာဓိ၏ ဘေးရန်ဖြစ်သော ကာမစွဲနှင့် စသော နိုဝင်ရဏတရားများ ကင်းကွာ၍ ပိတက်စသော စျော်အိုး ၅-ပါးတို့သည် မိမိတို့ဆိုင်ရာ ကိစ္စတို့ကို အထင်အရှား ဆောင်ရွက်ကြလေပြီ။ ထိုကြောင့် အားထုတ်အပ်သော ဘာဝနာအဆင့် အတန်းကို လွန်ပြီး စျော်၏အနီး အနားရောက်နေသော ပွားများမှ “ဥပစာရဘာဝနာ” အဆင့်သို့ ရောက်ပြီးဖြစ်၏။ (ဥပစာရ - အပွဲနာအနီးအပါး၌ ဖြစ်သောစျော်။)

(ဟ) ပဋိဘာဂနိမိတ် + အပွဲနာဘာဝနာ

ပဋိဘာဂနိမိတ်ထင်လာ၍ ဥပစာရဘာဝနာသို့ ရောက်ပြီးသော ယောဂါပုဂ္ဂိုလ်သည် ထိုထင်လာသော ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဆက်လက်ပွားများ အားထုတ်သည်ရှိသော် ထက်မြေက်သောညာက်ရှိသူတို့မှာ မကြာခင် “အပွဲနာဘာဝနာ” ခေါ် ရူပပထမစျော်ကို ရလာလေသည်။

ညာက်မထက်မြေက်သူဖြစ်ခဲ့လျှင် ထိုပြီးသောပဋိဘာဂနိမိတ်ကို မပေါ်က် ကွုယ်သွားရ အောင် ကောင်းစွာစောင့်ရှောက်လျက် အဆက်မပြတ် အထပ်ထပ် အားထုတ်ရသည်။



ဝိသုဒ္ဓမ္မအဋီကာယ

ဒုတိယဓာန်စသည်ဖြစ်ပုံ

ဒုတိယဓာန်ကို ရလိုသောယောဂါသည် မိမိရရှိပြီး ပထမဓာန်ကို ဝသီဘော် ၅-ပါးတို့ဖြင့် အလွန်စွမ်းရည်သတိထက်မြက်လာအောင် အဖန်ဖန်ဝင်စားရသည်။ ပြုလုပ်ရသည်။ ထိုသို့ ပထမဓာန်ကို အစွမ်းထက်အောင်ပြုလုပ်ပြီးနောက် ကြမ်းတမ်းသော ဝိတက်ကို အပြစ်ရှာ၍ ရွှေးကထင်ပြီးသော ပဋိဘာရန်မိတ်ကိုပင် ဆက်လက်အားထုတ်သည်ရှိသော်- ဝိတက် မပါ၍ ဓာန်အဂါး ၄-ပါးသာ ပါရှိသော ဒုတိယဓာန် - အပွဲနာဘာဝနာဖြစ်ပေါ်လာ၏။

ထိုနည်းတူစွာ -

တတိယဓာန်ကို ရလိုလျှင် ဝိစာရကို ပယ်ခြင်းငှာ (ဝိတက်ရန်သူနှင့် နီးကပ်၍)
စတုတွေ့ဓာန်ကို ရလိုလျှင် ပိတိကို ပယ်ခြင်းငှာ (မပြီမသက်သောသဘောရှိ၍)
ပွဲမဓာန်ကို ရလိုလျှင် သုခကိုပယ်ခြင်းငှာ (ဝိတိမိတ်ဆွဲဖြစ်၍)အားထုတ်ရမည်။
(အောက်အောက်ဓာန်ရှိ စိတ်၊ စေတသိက်တို့ထက် အထက်ထက်ဓာန်၌ ရှိသော စိတ်၊
စေတသိက်တို့ကပို၍ သိမ်မွေ့ကြ၏။ ထိုသို့ သိမ်မွေ့သော ဓာန်အဂါများ ဖြစ်ပေါ်စေရန်
အားထုတ်ရမည်-ဟူလို့။)

ဝသီဘော် ၅-ပါး

၁။	အာဝဇ္ဇနဝသီဘော်	ဓာန်အဂါတို့ကို လျှင်မြန်စွာ ဆင်ခြင်နိုင်သော စွမ်းရည်
၂။	သမာပဇ္ဇနဝသီဘော်	လျှင်မြန်စွာ ဓာန်ဝင်စားနိုင်သော စွမ်းရည်
၃။	အဓိဋ္ဌာန်ဝသီဘော်	ဘွင်စိတ်ကို လွှမ်းမြီး၍ ဓာန်စိတ်အစဉ်ကို အလိုရှိသမျှ ထိန်းထားနိုင်သည့် စွမ်းရည်။
၄။	ဝိဋ္ဌာန်ဝသီဘော်	ရည်မှန်းထားသောကာလအပိုင်းအခြားကို မကျော်လွှန်စေပဲ ဓာန်မှ ထနိုင်သော စွမ်းရည်။
၅။	ပစ္စာဝေကွဲကာဝသီဘော်	ဓာန်အဂါတို့ကို ဆင်ခြင်သော ပစ္စာဝေကွဲကာအော်ထိတို့၏ တစ်ပိဿာ တစ်ပိဿာ ဘဝ်များစွာမခြားပဲ ဆက်ကာ ဆက်ကာ ဆင်ခြင်နိုင်သော စွမ်းရည်။



အာရှုပ္ပါဒ္ဓဘာန် (အာရှုပါဒ္ဓဘာန်) ၄-ပါးဖြစ်ပေါ်ပုံ

၁။ ရူပါဝစရပ္ပါဒ္ဓမစျောန်ကို အခြေခံ၍ အရှုပါဒ္ဓဘာန်သို့ တက်လှမ်းရ၏။

ရူပါဝစရပ္ပါဒ္ဓမစျောန်ကို ဝသီဘော် ၅-ပါးဖြင့် အဖန်ဖန်လေ့လာပြီးသောအခါရှုပ်ခန္ဓာ၌ စက်ဆုပ်သဖြင့် အာကာသကသို့က်းမှ အခြားကသို့က်း ၉-ပါးတို့တွင် တစ်ပါးပါးကို ပယ်ခွဲသဖြင့် ရလာသော ကောင်းကင်ပည်တ်ကို “အနန္တ အာကာသော = ကောင်းကင်ပည်တ်သည် အဆုံးအပိုင်းအခြားမရှိ”ဟု အဖန်ဖန်တလဲလဲပွားများလှုပ် “အာကာသာန္တာယတနစျောန်-ဟူသော ပထမအရှုပါဒ္ဓဘာန်”ဖြစ်ပေါ်လာ၏။

၂။ ထိုပထမရှုပ္ပါဒ္ဓိညာက်ကိုပင် “အနန္တ ဝိညာဏ် - ပထမရှုပ္ပါဒ္ဓိညာက်သည် အဆုံးအပိုင်းအခြားမရှိ”ဟု အဖန်တလဲလဲပွားများလှုပ် ဝိညာဏ်-ဤယတနစျောန်-ဟူသော ဒုတိယ အရှုပ္ပါတ်ဖြစ်ပေါ်လာ၏။

၃။ ထိုပထမရှုပ္ပါဒ္ဓိညာက်၏ မရှိခြင်းဟူသော နတ္တိဘောပည်တ်ကို “နတ္တိ ကိုဋ္ဌ - စိုးစဉ်း အနည်းငယ်မျှ မရှိ”ဟူ၍ အဖန်တလဲလဲ ပွားများလှုပ် အာကိုဋ္ဌညာယတနစျောန်-ဟူသော တတိယ အရှုပ္ပါတ်ဖြစ်ပေါ်လာ၏။

၄။ ထိုတတိယရှုပ္ပါဒ္ဓိညာက်ကို “သန္တမေတ်, ပဏီတမေတ် - ဤတတိယရာ ရှုပ္ပါဒ္ဓိညာက် သည် ဤမြိမ်သက်၏၊ မွန်မြှတ်၏”ဟု အဖန်တလဲလဲပွားများလှုပ် နေဝါယဉ်နာသညာ ယတနစျောန်ဟူသော စတုတ္ထအရှုပ္ပါတ်ဖြစ်ပေါ်လာ၏။

အပွန်သို့ မရောက်စေနိုင်သော ကမ္မားန်း ၁၀-ပါးတို့တွင် -

ပုံစံနှစ်သို့ကမ္မားန်းကို စီးဖြန်းလိုသူသည် - အရဟံဂုဏ်တော်ကို ပွားများလိုလှုပ် အရဟံဂုဏ်တော်ကို အာရုံပြု၍ “ကြုတိပိ သော ဘဂဝါ အရဟံ”ဟု ပရိကံပြုရမည်။

- ဂုဏ်တော်သည် ပရိကမ္မာနိမိတ်မည်၏။
- ပွားများမှုသည် ပရိကမ္မာဘာဝနာမည်၏။

သမ္မာသမ္မာဂုဏ်တော်ကို ပွားများလိုလှုပ် ထိုဂုဏ်တော်ကို အာရုံပြု၍ “ကြုတိပိ သော ဘဂဝါ သမ္မာသမ္မာဒွေ့”စသည်ဖြင့် ပွားများရမည်။ နောက်ဂုဏ်တော်များ၌လည်း ဤနည်းအတိုင်း သိပါ။



ထိုဂုဏ်တော်အာရုံကို ကောင်းစွာယူမိသည်ရှိသော် (ဥပဒေနိမိတ်ထင်လာသည်ရှိသော်) ထိုအခါ ယခင်ပရီကမ္မဘာဝနာသည် တည်ကြည်လှလေပြီ။ ထိုထက် သမာဓိရလာသောအခါ နိုဝင်ရဏကိုလေသာတို့ ကင်းကွာသဖြင့် ဥပစာရဘာဝနာ အဆင့်အတန်းသို့ တက်လှမ်းမိလေပြီ။

- ✓ အဝေသသေသူ စ ဒသသူ ကမ္မဋ္ဌာနေသူ ဗုဒ္ဓရုဏာဒီကမာရမ္မကမာရွာ (ပ)
ဥပစာရော စ သမ္မဇ္ဇာ (သို့ဟ)

အတိညာဉ်ခန်း

အဘိညာဉ်။ အလွန်အကျိုးအထူးသိတတ်သော ရှုပ္ပါဒ္ဓမစ္ာန်းများတွင် အဘိညာဉ်ကို “အဘိညာဉ်” ဟု ခေါ်သည်။ ထိုညာဏ်နှင့်ယူဉ်သော ရှုပ္ပါဒ္ဓမစ္ာန်းများတွင် အဘိညာဉ်ကို သဟစရဏ (တက္ကဖြစ်ဘက်)နည်းအရ “အဘိညာ=အဘိညာဉ်”ဟုပင် ခေါ်နိုင်သည်။

အဘိညာဉ်ဖြစ်ပုံ။ ရှုပါဝစရပ္ပါဒ္ဓမစ္ာန်းကို ရရှိထားသောသူသည် အဘိညာဉ်ရအောင် အားထူတ်လိုသည်ရှိသော် အဘိညာဉ်၏ အခြေခံ ဖြစ်သော ရှုပါဝစရပ္ပါဒ္ဓမစ္ာန်းကို ဝင်စား၍ ထိုစ္ာန်းမှ ထပ်းလျှင် အမိဋ္ဌာန်ခြင်း စသည်ကို (၀၀) အမိဋ္ဌာန်အပ်၊ ဖန်ဆင်းအပ်သော အရာ၊ အထောင်စသော သူငယ်အသွင်စသည်ကို ဆင်ခြင်၍ “သတံ ဟောမီ၊ သဟသံ ဟောမီ”စသည်ဖြင့် အဖန်တလဲလဲစီးဖွန်းခြင်း ပရီကမ်ကို ပြုသော ယောဂီပုဂ္ဂိုလ်သန္တာန်းများ အဘိညာဉ် အစွမ်းဖြင့်ဖြစ်သော ရှုပါဝစရပ္ပါဒ္ဓမစ္ာန်းများတွင် ရှုပါရုံစသောအာရုံတို့၌ ထိုက်သည်အားလုံးစွာ အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်၏။ (အဘိညာဉ်ရလေတော့၏။)

ခီးဗျာဝိသူမြို့၏ အထွေတ်အထိပါပြီခြင်သော အဘိညာဉ် (၅၆၁)ပါး

၁။	ကြုံဗိုဒ္ဓဘိုးညာဉ်	တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော အဘိညာဉ်
၂။	ဒီဗျာဝိသူမြို့ညာဉ်	နတ်မျက်စိကဲ့သို့ ဝေးသောအဆင်း၊ သေးငယ်သောအဆင်းကို မြင်နိုင်သော အဘိညာဉ်
၃။	ဒီဗျာဝိသူမြို့ညာဉ်	နတ်နားကဲ့သို့ ဝေးသောအသံ၊ တိုးတိုးသံကိုလည်းကြားနိုင်သော အဘိညာဉ်
၄။	ဟရိတ္ထိုံးနရာဘိုးညာဉ်	သူများစီတ်ကို သိနိုင်သော အဘိညာဉ်
၅။	ပုံမှန်ခိုးသာနုံးဘိုးညာဉ်	ရွှေးရွှေးဘဝများ၏ ဖြစ်ခဲ့သမျှအကြောင်းကို ပြန်ပြောင်း၍ အောက်မေ့နိုင်သော အဘိညာဉ်
၆။	ယထာကမ္မပေါ်ဘိုးညာဉ်	ကံအားလုံးစွာ ထိုထိုဘုံးဘဝတို့၌ ဖြစ်ကြရသောသတ္တဝါများကို မြင်နိုင်သည်အဘိညာဉ်
၇။	အနာဂတ်သားဘိုးညာဉ်	နောင်အနာဂတ်၌ ဖြစ်လတ္တံ့သော အကြောင်းအရာများကို သိမြင်နိုင်သော အဘိညာဉ်



အဘိညာဉ် ၅-ပါး ၆-ပါး ၇-ပါး ဟူရာ၌ -

- (က) အဘိညာဉ် ၅-ပါးဟုဆိုလျှင် ယထာကမ္မာပဂန့် အနာဂတံသအဘိညာဉ် J-ပါးကို (ဒီဇွစ်ကျေန့် မကင်းသောကြောင့်) ဒီဇွစ်ကျေအဘိညာဉ်၌ သွင်းယူရာ၏။
- (ခ) အဘိညာဉ် ၆-ပါးဟု ဆိုပြန်လျှင်ကား အထက်ပါ ၅-ပါးတွင် အသဝက္ခယအဘိညာဉ် ကို ထည့်ပေါင်းရ၏။

အသဝက္ခယအဘိညာဉ် ။ ။ အသဝဝါတရားတို့ကို ကုန်ခန်းစေနိုင်သော အရဟတ္တမဂ်။

လောကီ + လောကုတ္တရာ

အသဝက္ခယအဘိညာဉ်သည် လောကုတ္တရာ။ ကျွန်းအဘိညာဉ်တို့ကား လောကီ အဘိညာဉ် များ ဖြစ်ကြသည်။

ဆောင်။ ။ စ၊ သော၊ ကူး၊ ပ၊ ပုံ၊ ယ၊ အ၊ သတ္တ-အဘိညာ။
၅-ဖြာဖြစ်က၊ ယန့် အ၊ စ-၌ သွင်းယူပါ။
ခြောက်မူ - အသဝက်၊ ၅-ဝယ်စွက်၊ သုံးချက်နားလည်ပါ။

ပါရမီထူးသူတို့သည် မဂ်ရရုံမျှဖြင့်ရှင်း၊ ရူပပစ္စမစာန်ရရုံမျှဖြင့်ရှင်း အဘိညာဉ်ကို ရရှိနိုင်၏။
 ပါရမီထူး မရှိသူတို့ကား စျေန်သမာပတ် ၈-ပါး၊ ၉-ပါးလုံးနှင့် ကသိုက်း ၁၀-ပါးလုံး၌ အသားကျစွာ ပွာများအားထုတ်လေ့လာမှသာ စျေန်တစ်မျိုးမျိုးပေါက်ကာ အဘိညာဉ်ကို ရရှိနိုင်သည်။

သမထဘာဝနာအကျိုး

- ၁။ စျေန်ချမ်းသာခံစားရခြင်း
- ၂။ အဘိညာဉ်ရခြင်း
- ၃။ ဝိပသာအခြေခံဖြစ်ခြင်း
- ၄။ နိရောဓသမာပတ်အခြေခံဖြစ်ခြင်း
- ၅။ စျေန်ဖြင့် ကွယ်လွန်လျှင် ပြဟ္မာ့ဘုံး ဖြစ်ရခြင်း။ (ဒိသုဒ္ဓာ ၁။ ၃၆၈)



ဝိပသုနာကမ္မာန်းနည်း

၅၂။ ပိပသုနာကမ္မာန်းဝယ် သီမှတ်ဖွယ်များကား -

- | | | | | | |
|----|----------|-------|----|-------------|---------------------------|
| ၁။ | ဝိသုဒ္ဓ | ၃-ပါး | ၂။ | လက္ခဏာ | ၃-ပါး |
| ၃။ | အနုပသုနာ | ၃-ပါး | ၄။ | ဝိပသုနာဉာဏ် | ၁၀-ပါး |
| ၅။ | ဝိမောက္ခ | ၃-ပါး | ၆။ | ဝိမောက္ခမူခ | ၃-ပါးဟူ၍ ၆-မျိုးတို့တည်း။ |

(၁) ဝိသုဒ္ဓ ၃-ပါး (အထူးခင်ကြယ်သောတရား ၄-ပါး)

၁။	သီလဝိသုဒ္ဓ	သီလ၏ အထူးစင်ကြယ်ခြင်း။ ရဟန်းများ၏ စတုပါရီသုဒ္ဓသီလလုံခြုံမှ သီလဝိသုဒ္ဓဖြစ်၏။ လူများ၏ ယဉ်စွဲအဆုံး ၅-ပါးသီလလုံခြုံမှ သီလဝိသုဒ္ဓဖြစ်၏။ ရှင်သာမကောများ၏ ၁၀-ပါးသီလလုံးခြုံမှ သီလဝိသုဒ္ဓဖြစ်၏။
၂။	စိတ္တဝိသုဒ္ဓ	ကာမစန္တနိဝင်ရဏာစသော အသုတေသနတို့မှ စိတ္တ၏ စင်ကြယ်ခြင်း။ (ဥပစာရဘာဝနာသို့ရောက်လျှင် နိဝင်ရဏာတို့စင်ကြယ်ပြီးဖြစ်၍ စိတ္တဝိသုဒ္ဓဖြစ်၏။ အပွဲနာဘာဝနာသို့ ရောက်လျှင်မူကား ဆိုဖွယ်ရာ မရှိပြီ။)
၃။	ဒိဋ္ဌဝိသုဒ္ဓ	နာမ်၊ ရုပ်တိုကို လက္ခဏာ၊ ရသ၊ ပစ္စပြောန်၊ ပဒ္ဒန်အားဖြင့် ဆင်ခြင်သာဖြင့် အတွေ့-ဟူ စွဲလမ်းသော မိစ္စာအယူမှ စင်ကြယ်ခြင်း။
၄။	ကဗိုဝိရဏဝိသုဒ္ဓ	“ငါသည် ရွေးက ဖြစ်မှ ဖြစ်ခဲ့ဘူးလေရဲ့လား၊ အလုံးစုံကို အကုန်သိနိုင်သော ဘူးရှင်ဟူသည် ရှိမှ ရှိနိုင်ပါမည်လား” စသော ယုံမှားသံသယမှ လွန်မြောက်ကြောင်းဖြစ်သောဉာဏ်။
၅။	မဂ္ဂါမဂ္ဂဉာဏ် ဒသနဝိသုဒ္ဓ	ဝိပသုနာဉာဏ်ညားကြောင်းသေးရန်တိုကို သိမ်းဆည်းသောအားဖြင့် မဂ္ဂဟုတ်သည်/မဟုတ်သည်ကို သိမြင်နိုင်သောဉာဏ်၏ စင်ကြယ်ခြင်း။
၆။	ပဋိပဒါဉာဏ် ဒသဝိသုဒ္ဓ	မဂ္ဂ၊ ဖိုလ်သို့ရောက်ကြောင်းဉာဏ်အမြင်၏ စင်ကြယ်ခြင်း။
၇။	ဉာဏ်သုနိသုဒ္ဓ	နိုဗ္ဗာန်ကို သိမြင်နိုင်သော မဂ္ဂဉာဏ်၏ စင်ကြယ်ခြင်း။



(၂) လက္ခဏာ ၃-ပါး

သီရိရတရားတို့၏ အမှတ်အသားကို “လက္ခဏာ”ဟု ခေါ်သည်။

၁။	အနိစ္စလက္ခဏာ	ရုပ်နာမ်ဓမ္မသီရတရားတို့၏ မမြိခိုင်း ဖောက်ပြန်ပျက်စီးခြင်း သဘောလက္ခဏာ အမှတ်အသား။
၂။	ဒုက္ခလက္ခဏာ	ရုပ်နာမ်ဓမ္မသီရတရားတို့၏ သာယာဖွယ်မရှိဘဲ အမြဲ ဖြစ်ပျက်ဒဏ်ကို အစဉ်မပြတ်ခံနေရခြင်း၊ ဆင်းရဲခြင်းသဘော လက္ခဏာအမှတ်အသား။
၃။	အနတ္တလက္ခဏာ	ရုပ်နာမ်ဓမ္မသီရတရားတို့၏ အစိုးမရခြင်းသဘော လက္ခဏာ အမှတ်အသား။

(ဤသုံးပါးကို လူည်းယာဉ်၊ လေယာဉ်အလား နိဗ္ဗာန်သို့ သွားကြောင်း ဖြစ်သောကြောင့် “လက္ခဏာယာဉ် ၃-ပါး”ဟု ခေါ်စမှတ်ပြုကြ၏။)

(၃) အနှံပသာနာ ၃-ပါး

သီရိရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို “အနှံပသာနာ”ဟု ခေါ်သည်။ ဝိပသာနာဉာဏ်ပင်တည်း။

၁။	အနိစ္စအနှံပသာနာ	သီရိရတရားတို့၏ မမြိခိုင်းအနိစ္စလက္ခဏာပေါ်အောင် အဖန်ဖန်ရှုတတ် သောဉာဏ်
၂။	ဒုက္ခအနှံပသာနာ	သီရိရတရားတို့၏ ဆင်းရဲခြင်းဒုက္ခလက္ခဏာပေါ်အောင် အဖန်ဖန်ရှုတတ်သောဉာဏ်
၃။	အနတ္တအနှံပသာနာ	သီရိရတရားတို့၏ အစိုးမရခြင်းအနတ္တလက္ခဏာပေါ်အောင် အဖန်ဖန်ရှုတတ်သောဉာဏ်



(၆) ဝိပဿနာဉာဏ် ၁၀-ပါး = ဝိပဿနာဝှစီ

(ဝိသုဒ္ဓ ၄-ပါးကိုရပြီးနောက် သခ္ပါရတရားတို့ကို သုံးသပ်ပွားများရသည့် ဉာဏ် ၁၀-ပါး။)
အနုပဿနာဉာဏ်သည်ပင် သမ္မသန-စသော အမည်ဖြင့် ၁၀-မျိုးပြား ပြန်၏။ ထို ၁၀-
မျိုးကို ဝိပဿနာဉာဏ် ၁၀-ပါးဟု မှတ်ပါ။

၁။	သမ္မသနဉာဏ်	ရုပ်နာမ်ဓမ္မသခ္ပါရတို့ကို (ခန္ဓာစသည်ဖွဲ့၍) အနိစ္စ, ဒုက္ခ, အနတ္တ- ဟု ရှုမြင်သုံးသပ်သောဉာဏ်။
၂။	ဥဒယွဗ္ဗယဉာဏ်	ရုပ်နာမ်ဓမ္မသခ္ပါရတို့၏ ဖြစ်မှု, ပျက်မှု ၂-ပါးကို ရှုသောဉာဏ်။ (ဤနေရာ၌ ဥဒယွဗ္ဗယဉာဏ်ရင့်သန်လာသော်အန္တရာယ် ၁၀- ပါးနှင့် တွေ့ကြုံရတတ်သည်။)
၃။	ဘဂ်ဉာဏ်	ရုပ်နာမ်ဓမ္မသခ္ပါရတို့၏ ပျက်မှုသက်သက်ကိုသာရှုသောဉာဏ်
၄။	ဘယဉာဏ်	ရုပ်နာမ်ဓမ္မသခ္ပါရတို့သည် ကြောက်မက်ဖွှံယ်ရာတေးဆိုးကြီး ပါတကားဟု၍ ရှုမြင်သောဉာဏ်
၅။	အာဒီနဝါဉာဏ်	ရုပ်နာမ်ဓမ္မသခ္ပါရတို့၌ အားကိုးရာမရှိ အပြစ်အတိပါတကား-ဟု ရှုမြင်သောဉာဏ်။
၆။	နိုဒ်ဒါဉာဏ်	သခ္ပါရတရားတို့ကို ြိုးငွေ့ဖွှံယ်ဟု ရှုမြင်သောဉာဏ်။
၇။	မုစ္စတုကမ္မတာဉာဏ်	ြိုးငွေ့၍ သခ္ပါရတို့မှ လွတ်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်
၈။	ပဋိသခ္ပါဉာဏ်	လွတ်ခြင်း၏အကြောင်းပြည့်စုံခြင်းငှာ တဖန်သခ္ပါရတရားတို့ကို သိမ်းဆည်းသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
၉။	သခ္ပါရပေက္ခာဉာဏ်	သခ္ပါရတရားတို့၌ ကြောက်ခြင်း၊ နှစ်သက်ခြင်းကို ကြည်သော အစွမ်းဖြင့် လျှော့လျှော့၍ ဖြစ်သောဉာဏ်။ (သခ္ပါရတရားတို့၌ မုန်း+ချစ်မပြု လျှော့လျှော့၍ရသောဉာဏ်။)
၁၀။	အနုလောမဉာဏ်	ရှေးဉာဏ် ၉-ပါးတို့၏ကိစ္စပြီးခြင်းအထက်၌ ၃၂-ပါးသော ဗောဓိပက္ခာယတရားနှင့် လျှော့သောဉာဏ်။ (မဂ္ဂိုလ်ထွင် ပါဝင်သော ပရိကံ, ဥပစာ, အနုလုံကိစ္စတပ်သော ဉာဏ်။)



(၅) ဝိမောက္ခ ၃-ပါး

ကိုလေသာတို့မှ လွှတ်သော မင်, ဖိုလ်တရားကို “ဂီမောက္ခ”ဟု ခေါ်သည်။

၁။	သူညာတဝိမောက္ခ	အတ္ထမှုကင်းဆိတ်သည်ဖြစ်၍ ကိုလေသာသံယောဇ်စသည်တို့မှ လွှတ်သော မင်, ဖိုလ်။
၂။	အနိမိတ္ထဝိမောက္ခ	နိစ္စနိမိတ်စသည်မရှိသည်ဖြစ်၍ ကိုလေသာ, သံယောဇ်စသည်တို့မှ လွှတ်သော မင်, ဖိုလ်။
၃။	အပွက်ဟိတဝိမောက္ခ	တက္ကာတည်းဟူသော တောင့်တခြင်းကင်းသည်ဖြစ်၍ ကိုလေသာ, သံယောဇ်တို့မှ လွှတ်သော မင်, ဖိုလ်။

(၆) ဝိမောက္ခမျှခ ၃-ပါး

(မင်, ဖိုလ်တံ့ခါးဝသဖွယ်ဖြစ်သော အနုပသာနာဉာဏ် ၃-ပါး)

၁။	သူညာတနုပသာ	အတ္ထမှ ဆိတ်ခြင်းကို အဖန်တလဲလဲရှုသောဉာဏ်
၂။	အနိမိတ္ထနုပသာ	နိစ္စနိမိတ်စသည်၏မရှိခြင်းကို အဖန်တလဲလဲရှုသောဉာဏ် (အနိစ္စနုပသာဉာဏ်)
၃။	အပွက်ဟိတနုပသာ	တက္ကာတည်းဟူသော တောင့်တခြင်းကင်းသည်ကို အဖန်တလဲလဲ ရှုသောဉာဏ် (ဒုက္ခာနုပသာဉာဏ်)

ဝိသုဒ္ဓဘာသ

ဝိသုဒ္ဓနှင့် ဉာဏ်စဉ်အဆင့်ဆင့်ဖြစ်ပေါ်လာပု

ဝိပသာနာဘာဝနာရှုမှတ်ပွားများသူသည် ဝိသုဒ္ဓအဆင့်ဆင့်, ဝိပသာနာ ဉာဏ်စဉ် အဆင့်ဆင့်ဖြစ်ပေါ်ပြီးလျှင် နောက်ဆုံး မင် ၄-ပါး၊ ဖိုလ် ၄-ပါး၊ နိဗ္ဗာန်တိုင်အောင် ရောက်ရှုသွားကြသည်။



(၁) သီလဝိသူနှင့် = သီလ၏ အထူးခင်ကြယ်ခြင်း

- (က) လူဝတ်ကြောင်ဖြစ်လျှင် အယုတ်ဆုံး ၅-ပါးသီလလုံခြုံရမည်။ စွမ်းနိုင်လျှင် ၈-ပါး၊ ၉-ပါး၊ ၁၀-ပါး၊ သီလတစ်မျိုးမျိုးစောင့်ထိန်းရမည်။ သို့မှာသာ သီလဝိသူနှင့်ဖြစ်မည်။
- (ခ) ရဟန်းတော်များ၌ စတုပါရိသူနှင့်သီလ ၄-မျိုးလုံခြုံမှုသာ သီလဝိသူနှင့်ဖြစ်မည်။

ခတ္တပါရိသူနှင့်သီလ ၄-မျိုး

၁။	ပါတီမောက္ခသံဝရသီလ	ပါတီမောက်လာ အကျဉ်း ၂၂-သွယ်၊ အကျယ် ကုပ္ပန်ကိုးထောင်ကျော် သီလစောင့်ထိန်းခြင်း။
၂။	ကြိုးကြိုးသံဝရသီလ	စက္ခတ္တ (ပ) မနိုင်းကြိုးသံဝရသီလ ၆-ပါး၌ အကုသိုလ် မဖြစ်အောင်စောင့်ထိန်းခြင်း။
၃။	အာဇာပါရသူနှင့်သီလ	အသက်မွေးမှစင်ကြယ်ခြင်း (ဒကာ၊ ဒကာမတို့ လျှော့ဒိန်းချင်လာအောင် သစ်သီးပေးမှု၊ ပန်းပေးမှု၊ ဂုဏ်ထူးမရှိဘဲ ရှိသယောင်ဟန်ဆောင်မှုစသည်တိုကိုရောင်ကြည့်၍ စင်ကြယ်စွာ ရအပ်သောပစ္စည်းကိုသာ ခံယူသုံးစွဲခြင်း)
၄။	ပစ္စယသန္တသီတသီလ	ပစ္စည်း ၄-ပါး၌ မြို့ရှုံးဖြစ်သော သီလ (ပစ္စည်းလေးပါးကို သုံးစွဲရှုံးရသင့်သောအကျိုးများကို ဆင်ခြင်ရှုံးဆောင်ခြင်း။)

ဆင်ခြင်ပုံလက်ာ။ ။ အသက်ရှည်ကြာ၊ ဘေးရောဂါတို့ ကိုယ်မှာမကပ် ပရီယတ်နှင့် ပဋိပတ်ရေးမြို့ထောက်တွေး၍၊ ဤဆေး၊ ဤဆွမ်း၊ ဤသက်န်းနှင့် ရွင်လန်းဖွယ် ကောင်း၊ ဤစံကျောင်းကို၊ မြို့အောင်း သုံးစွဲပါသတည်း။

(၂) စီတဲ့ဝိသူနှင့် = စီတဲ့အထူးခင်ကြယ်ခြင်း

သမထဘာဝနာကို ပွားများအားထုတ်သဖြင့် “ဥပစာရသမာဓိ၊ အပွဲနာသမာဓိ”တိုကို ရရှိသောအခါ နိုဝင်ရဏ်ကိုလေသာအနောက်အကျိုးတို့ အနယ်ကျသဖြင့် စိတ်အစဉ်သည် အလွန်သန့်ရှင်းသဖြင့် စီတဲ့ဝိသူနှင့်အဆင့်သို့ ရောက်၏။ (ဝိပသုနာအားထုတ်မှု၌ ဖြစ်ပေါ်သော ခကိုကသမာဓိသည် ဥပစာရ သမာဓိနှင့် ဆင်တူ၏။)



(၃) ဒီဇိုင်းသူ့နှင့် = အသိအခြင်ခင်ကြယ်ခြင်း

နာမ်၊ ရုပ်တို့အပေါ်၌ လက္ခဏ၊ ရသ၊ ပစ္စပြောန်၊ ပဒ္ဒာန်အားဖြင့် အထပ် ထပ်ဆင်ခြင်သောအခါ “သီမှာက စိတ်၊ ခံစားမှာက ဝေဒနာ၊ မှတ်သားမှာက သညာ၊ ပြုလုပ် အားထုတ်မှာက သီရီရဲ ဖောက်ပြန်တတ်သော ခန္ဓာကိုယ်က ရပ်။ ဤရုပ်၊ ဝေဒနာ၊ သညာ၊ သီရီရဲ၊ ဝိညာက်တို့မှာတပါး အတွေဟူသည့်အသက်ကောင်၊ ထိပ်ပြာကောင်ဟူ၍ မရှိပါတကား” ဟု သိမြင်လာ၏။ ယင်းသို့ သိမြင်ခြင်းသည် အတွေ-ဟုစွဲလမ်းသော မိစ္စာအယူမှ စင်ကြယ်ရကား “ဒီဇိုင်းသူ့နှင့်” ခေါ် သန့်ရှင်းသော ဉာဏ်ဖြစ်၏။

(၄) ကခါဝိတရဏဝိသူ့နှင့်

ငါသည်ရွေးက ဖြစ်မှ ဖြစ်ခဲ့ဖူးလေခဲ့လား၊ အလုံးစုံကို အကုန်သိသော ဘုရားရှင်ဟူသည် တကယ်ရှိနိုင်ပါမည်လား-စသော ယုံမှားသံသယမှ လွန်မြောက်ကြောင်းဖြစ်သော ဉာဏ်ကို “ကခါဝိတရဏဝိသူ့နှင့်” ဟု ခေါ်သည်။

ရုပ်နာမ်ဓမ္မသီရိတို့၏ ဖြစ်ရမှုအကြောင်းကို ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဒ္ဒာန်းနည်းတို့ဖြင့် ထင်မြင်က ပစ္စယပရိဂ္ဂဟုဉာဏ်၊ ဓမ္မိုဒ်တို့၏၊ ယထာဘူတဉာဏ်ဖြစ်၍ ယုံမှားခြင်း ၁၆-ပါး၊ ဝိစိကိစ္စာ ၈-ပါးနှင့်တက္ခ အကြောင်းမရှိ-ဟု ယူသော အဟေတုကဒ္ဒို၊ ထာဝရဘုရား ဖန်ဆင်း၏-ဟု ယူသော ဝိသမဟေတု ဒီဇိုင်းမှ လွန်မြောက်စင်ကြယ်သော ဉာဏ်ဖြစ်၏။ ဤဉာဏ်သည်ပင် ယုံမှားခြင်းကခါဝိတို့မှ ကင်းစင်သော “ကခါဝိတရဏဝိသူ့နှင့်” ဖြစ်၏။

စူွေသောတာပန်။။ ဒီဇိုနှင့်ဝိစိကိစ္စာတို့ကို အကြောင်းမဲ့ပယ်သတ်ထားနိုင်သူသည် မဟာသောတာပန် အစစ်ဖြစ်၏။ ကခါဝိတရဏဝိသူ့နှင့် ရောက်ပြီးသော ယောဂီပုဂ္ဂလိုလ်သည် (ဒီဇိုနှင့် ဝိစိကိစ္စာကို အကြောင်းမဲ့မပယ်သတ်နိုင် စေကာမူ) ဒီဇိုဝိသုဒ္ဓဖြင့် ဒီဇိုကို၊ ကခါဝိတရဏ ဝိသုဒ္ဓဖြင့် ဝိစိကိစ္စာကို (တဒ်ပဟာန်အားဖြင့်) အတော်ကြောကြာ ပယ်ချိထားနိုင်ရကား သောတာပန်နှင့်အလားတူသဖြင့် “**စူွေသောတာပန်**” မည်၏။

ငင်းစူွေသောတာပန်ပုဂ္ဂလ်သည် သီလဝိသုဒ္ဓံ၊ စိတ္တဝိသုဒ္ဓံနှင့် ပြည့်စုံပြီးဖြစ်၍ ခိုင်မြေသော သမာဓိရှိရကား မဆုတ်မနစ်ဆက်လက်အားထုတ်လျှင် အရိယာစခန်း မကြာမီ တက်လှမ်းနိုင်ပေ လိမ့်မည်။



ယုံမှားခြင်း ၈-ပါး

- | | | | |
|----|--|----|--------------------------------|
| ၁။ | ဘုရားရှင်၌ ယုံမှားခြင်း။ | ၂။ | တရားတော်၌ ယုံမှားခြင်း။ |
| ၃။ | သံယာတော်၌ ယုံမှားခြင်း။ | ၄။ | အကျင့်သီက္ခာ၌ ယုံမှားခြင်း။ |
| ၅။ | ရွှေးအစွန်း၌ ယုံမှားခြင်း။ | ၆။ | နောက်အစွန်း၌ ယုံမှားခြင်း။ |
| ၇။ | ရွှေး+နောက်အစွန်း ၂-ပါး၌ ယုံမှားခြင်း။ | ၈။ | ပဋိစ္စသမုပ္ပါဒ်၌ ယုံမှားခြင်း။ |

သူတ္ထန်လာ ယုံမှားခြင်း ၁၆-ပါး (၅၊ ၁၊ ၁၀)

(က) အတိတ်၌ဖြစ်သော ယုံမှားခြင်း ၅-ပါး

ငါသည် ရွှေးအခါက -

- | | |
|----|------------------------------------|
| ၁။ | ဖြစ်ဘူးပြီလော်။ |
| ၂။ | မဖြစ်ဘူးလော်။ |
| ၃။ | ဘယ်အမျိုးနှင့်ယုံဖြစ်ခဲ့သနည်း။ |
| ၄။ | ဘယ်အခြင်းအရာဖြင့် ဖြစ်ခဲ့သနည်း။ |
| ၅။ | ဘယ်သူဖြစ်ပြီးမှ ဘယ်သူဖြစ်ခဲ့သနည်း။ |


ဆောင်။ ။ ဖြစ်ဘူးသလား၊ မဖြစ်လားနှင့် မျိုးကားဘယ်သူ၊ ခြင်းရာယူ၊
ဘယ်သူဖြစ်၍၊ ဖြစ်သနည်း။

(ခ) အနာဂတ်၌ ဖြစ်သော ယုံမှားခြင်း ၅-ပါး

ငါသည် နောင်အခါ -

- | | |
|----|-------------------------------------|
| ၁။ | ဖြစ်လတ္ထံလော်။ |
| ၂။ | မဖြစ်လတ္ထံလော်။ |
| ၃။ | ဘယ်အမျိုးနှင့်ယုံဖြစ်လတ္ထံနည်း။ |
| ၄။ | ဘယ်အခြင်းအရာဖြင့် ဖြစ်လတ္ထံနည်း။ |
| ၅။ | ဘယ်သူဖြစ်ပြီးမှ ဘယ်သူဖြစ်လတ္ထံနည်း။ |

ဆောင်။ ။ ဖြစ်လတ္ထံလား၊ မဖြစ်လားနှင့် မျိုးကားဘယ်မူ၊ ခြင်းရာယူ၊
ဘယ်သူဖြစ်၍၊ ဖြစ်သနည်း။



(က) ပစ္စပွန်ကာလ၌ ယုံမှားခြင်း ၆-ပါး

ယခု ငါသည် -

- ၁။ ဖြစ်ဆဲလော်။
- ၂။ ဖြစ်ဆဲ မဟုတ်လော်။
- ၃။ ဘယ်အမျိုးအနွယ်ဖြစ်နေသနည်း
- ၄။ ဘယ်အခြင်းအရာဖြင့် ဖြစ်နေသနည်း
- ၅။ ဘယ်ဘဝမှ လာခဲ့သနည်း
- ၆။ ဘယ်ဘဝသို့ သွားရမည်နည်း။

အောင်။ ။ ဖြစ်ဆဲဟုတ်လား၊ မဟုတ်လားနှင့် မျိုးကားဘယ်မှာ၊ ဘယ်မူးခြင်းရာ၊
ဘယ်ကလာလို့ အဘယ်သို့သွား၊ ကြို ၆-ပါး၊ ယုံမှား ပစ္စပွန်။

(၆) မရှိမဂ္ဂညာကာဒသနိုင်သူမျိုး

ဝိပဿနာလုပ်ညားကြောင်းဘေးရန်တို့ကို သိမ်းဆည်းသောအားဖြင့် မင်း၊ ဖိုလ်သို့
ရောက်ကြောင်းဖြစ်သော လမ်းမှန်နှင့် မင်း၊ ဖိုလ်သို့ရောက်ကြောင်း မဟုတ်သည့် လမ်းမှားတို့ကို
ခွဲခြား၍ ထင်ရှားစွာ သိမြင်နိုင်သော ညာက်၏ စင်ကြယ်ခြင်းသည် “မရှိမဂ္ဂညာကာဒသန
ဂိသုဒ္ဓိ”မည်၏။

(က) သမ္မသနညာက်။ ။ ရုပ်, နာမ်ဓမ္မသခါရတို့ကို အနိစ္စဒုက္ခအနတ္တ-ဟု ရှုမြင်သုံးသပ်တတ်သော
ညာက်ကို “သမ္မသနညာက်”ဟုခေါ်သည်။

(ခ) ဥဇယ္ဗ္ဗယညာက်။ ။ ရုပ်နာမ်တို့၏ဖြစ်ခြင်း(ဥပါဒ်)နှင့် ပျက်ခြင်းဝယ(ဘင်)တို့ကို ထင်မြင်
အောင် ရှုတတ်သောညာက်။

ဥဇယ္ဗ္ဗယညာက်ရင့်သန်လာသည့်အခါ ဉာဏာသခေါ် အလင်းရောင်-စသည့် ဥပဏီ-
လေသ ၁၀-ပါးတို့လည်း မဆိုင်းမတွေ ဖြစ်ပေါ်လာကြတော့၏။



ဥပဇ္ဈိလေသ (၁၀)ပါး

ဥပဇ္ဈိလေသ = ဝိပဿနာလုပ်ညားကြောင်း အန္တရာယ် ၁၀-ပါး။

၁။	ဉာဘာသ	ဝိပဿနာစိတ်ကြောင့်ဖြစ်သော ကိုယ်မှ ထွက်သောအလင်းရောင်
၂။	ပိတိ	ဝိပဿနာဉာဏ်နှင့်ယူဉ်သော ပိတိ
၃။	ပသုဒ္ဓ	ဝိပဿနာဉာဏ်နှင့်ယူဉ်သော ကာယပသုဒ္ဓဌာ၊ စိတ္တပသုဒ္ဓဌာ။
၄။	အဓိမောက္ခ	ကမ္မာန်းအာရုံး စူးစိတ်သက်ဝင်ယုံကြည်သော သဒ္ဓိစေတသိက်။
၅။	ပဂ္ဂဟ	ဝိပဿနာစိတ်ကို နောက်မဆုတ်အောင် အားပေးချီးမြှောက်တတ်သော ပိရိယ်။
၆။	သူခ	မွန်မြှတ်သော စိတ္တရှုပ်ဖြင့်တစ်ကိုယ်လုံးကို ထုံးမွမ်း၍ ချမ်းမြှောသော သုခဝေဒနာ။
၇။	ဉာဏ	ဝရိန်လက်နက်မိုးကြီးစက်ကဲ့သို့ သွက်လက်လျှင်မြန် အမြင်သန်သည့် ဝိပဿနာဉာဏ်။
၈။	ဥပဇ္ဈိ	ကမ္မာန်းအာရုံး စွဲမြှုစွာတည်သော သတိစေတသိက်။
၉။	ဥပဇ္ဈိ	(တဗ္ဗာမဏ္ဍာတွေပေက္ာ၊ အာဝဇ္ဇာပေက္ာ ၂-မျိုး) (က) ဖြစ်မှု၊ ပျက်မှု အလွန်ထင်နေရကား မထင်ထင်အောင်ရှုဖိုရာ ဗျာပါရ မများရတော့သဲ အသင့်အားဖြင့် ရှုတတ်သော တဗ္ဗာမဏ္ဍာတွေပေက္ာ-ခေါ်သည်။ (ခ) ဖြစ်မှုပျက်မှုကို ဆင်ခြင်သည့်အခါ အလွန်လျှင်မြန်စွာ ဆင်ခြင်နိုင်သော အာဝဇ္ဇာန်းနှင့်ယူဉ်သော စေတနာကို “အာဝဇ္ဇာပေက္ာ”ဟုခေါ်သည်။ (ပိတိမှုစ၍ ဤဥပဇ္ဈိတိုင်အောင်သော တရားတို့ကား ဝိပဿနာဉာဏ်၏ ယူဉ်ဘက် စေတသိက်များတည်း။)
၁၀။	နိကန္တ	သိမ်မွေ့သော တက္ကား။ ဉာဘာသ-စသည်ဖြင့် တန်ဆာဆင်အပ်သော ဝိပဿနာဉာဏ်ကို နှစ်သက်နေမှုတက္ကား။ (ဤတက္ကာသည် အလွန်သိမ်မွေ့ရကား တက္ကာမှန်းပင် မသိသာချော့ ဝိပဿနာ၌ မွေ့လျှော်မှု (ဝိပဿနာဘိရတိ)ဟုသာ ယောဂါပုဂ္ဂိုလ်တို့ ထင်မှတ်နေကြသည်။)



ဥပတ္တိလေသ ၁၀-ပါးတို့တွင် - ဉာဘာသမှ ဥပေကျာတိုင်အောင် ရွှေး ၉-ပါးသည် အကုသိုလ်တရားမဟုတ်၍ ဘေးရန်အစစ် မဟုတ်။ နိကန္တတစ်ခုသာ ဘေးရန်အစစ်တည်း။ သို့ရာတွင်-ဉာဘာသစသည်တိုဖြစ်ပေါ်လာသောအခါ ပရිယတ်မကျမ်း ကျင်သော အချို့ယောဂို့ “င့်မှာ ရွှေးအခါက ဤကိုယ်ရောင် ကိုယ်ဝါမျိုး မထွက်ဖူးချေ။ ဤအရောင် အဝါကို ဖြစ်စေနိုင်သော စိတ်သည် မဂ်စိတ်, ဖိုလ်စိတ်ပင်ဖြစ်၏။ ငါသည် မဂ်, ဖိုလ်ကိုရပြီ”ဟုင်း၊ “င့်မှာ ရွှေးက ဤကဲ့သို့ ပိတ်, ပသ္တ္တိ-စသည်တို့ မဖြစ်ခဲ့ဖူးချေ။ ငါသည် မဂ်ဖိုလ်ကိုရပြီ”ဟုင်း ဤသို့အထင်ကြီးကာ ဝိပသုနာလမ်းလွှဲ၍ ဉာဘာသ-စသည်ကို သာယာမှု (တဏ္ဍာ) အထင် ကြီးမှု (မာန)၊ ငါဟု စွဲလမ်းမှု (ဒီဇို့)တို့ ဖြစ်ပေါ်လာကြ၏။ ထိုတဏ္ဍာ, မာန, ဒီဇို့တို့သည် ဉာဘာသစသည်ကို စွဲ၍ဖြစ်သောကြောင့် (လူမှုက်အားပေးဆိုသလို) ဉာဘာသစသည် တို့ကိုလည်း (ဖလူပစာရ, ဌာန၍ပစာရအားဖြင့်) ဝိပသုနာ-၏ ညစ်နွမ်းကြောင်း ဘေးရန်ဟု ဆိုရလေသည်။

ပရිယတ်၍ ကျမ်းကျင်သော ယောဂိုသည်ကား ဉာဘာသ-စသည် တို့သည် တဏ္ဍာ၊ မာန, ဒီဇို့-တို့၏တည်ရာဖြစ်၍ ဝိပသုနာဉာဏ်ကို ညစ်နွမ်း စေတတ်သော ဘေးရန်များတည်း။ ထိုဉာဘာသစသည်ကို နှစ်သက်စွဲလမ်း နေမှုသည် မဂ်ဖိုလ်ရကြောင်း လမ်းမှုန်မဟုတ်သဖြင့် အမဂ္ဂတည်။ အစဉ်အတိုင်း ဆက်လက်၍ အားထုတ်မှုသည်သာ မဂ်, ဖိုလ်ရကြောင်း လမ်းကြောင်းလမ်းမှုန် ဖြစ်၍ မဂ္ဂ-အစစ်ဖြစ်သည်ဟု ပိုင်းခြားသတ်မှတ်နိုင်သည်။

ဤသို့ ဝိပသုနာ-၏ ဘေးရန်ကို အမှန်အတိုင်းသိမ်းဆည်း၍ လမ်းမှုန်/မမှန်လက္ခဏာ ကို ပိုင်ခြားတတ်သော ဉာဏ်ကို “မဂ္ဂါမဂ္ဂါဉာဏာဒသုန္တဝိသုဒ္ဓိ”ဟု ခေါ်သည်။

ဤသို့လျှင် သမ္မသနဉာဏ်နှင့် ဥဒ္ဓယဉာဏ်ရွေးပိုင်းကို “မဂ္ဂါမဂ္ဂါဉာဏာဒသုန္တဝိသုဒ္ဓိနယ်” ဟု သတ်မှတ်အပ်၏။

(၆) ပဋိပဒါဉာဏာဒသုန္တဝိသုဒ္ဓိ

ထိုသို့သောအခြင်းအရာအားဖြင့် ဉာဘာသစသော ၁၀-ပါးသော ဝိပသုနာညစ်လူး ကြောင်း ဘေးရန်တို့မှ လွှတ်သော ယောဂိုပုဂ္ဂိုလ်အား ဥဒ္ဓယဉာဏ်မှစ၍ သစ္စာနှုတေသန ဉာဏ်တိုင်အောင် လက္ခဏာယာဉ် ၃-ပါးကို ဝိပသုနာအဆင့်ဆင့်အားဖြင့် ကျင့်သော ယောဂိုပုဂ္ဂိုလ်၏ ၉-ပါးသော ဝိပသုနာဉာဏ်တို့သည် “ပဋိပဒါဉာဏာဒသုန္တဝိသုဒ္ဓိ”မည်၏။

✓ တထာ ပရိပန္တဝိမှတ္တသာ ပန (လ) နံ ဝိပသုနာဉာဏာနီ ပဋိပဒါဉာဏာဒသုန္တဝိသုဒ္ဓိနာမ။ (သင်ဟ) ဆောင်။ ဥဒ္ဓယဉာဏ်၊ အခြေခံ၍၊ ကိုးတန်ဉာဏ်များ၊ ကျင့်ကြံပွား၊ မှတ်သား ပဋိဝိသုဒ္ဓိ။



ဝိသ္ဒ္ဓမ္မအဋ္ဌကထ

(၇) ဉာဏ်သောနိဝိသ္ဒ္ဓ (မဂ်ရခါနီးစိတ်အဓိပ္ပာဇံပုံ)

ဤဆိုခဲ့ပြီးသောနည်းဖြင့် ကျင့်သောယောဂါပုဂ္ဂိုလ်အား ဝိပသော-ဟူဆိုအပ်သော သခ္ပါရှုပေကွာညာက်ရင်ခြင်းကို စွဲ၍ မဂ်ဖြစ်ခါနီးတွင် မဂ္ဂဝိထိအစဉ် ဖြစ်ပေါ်လာ၏။

ဖြစ်ပေါ်ပုံမှာ - ဘဝဂ်စလနာ၊ ဘဝဂ်ပစ္စာ၊ မနေ့ခြားကျော်များ၊ ပရီကံ၊ ဥပစာ၊ အနုလုံ၊ ဂေါကြော်၊ မဂ်အောင် ၁-ကြိမ်၊ မဂ္ဂနှစ်ရို့လ်အောင် ၂-ကြိမ်၊ ၃-ကြိမ်။ ထို့နောင် ဘဝင်ကျသည်။
မဂ္ဂဝိထိပုံစံ ။ ။ န-ဒ-မ-ပ-ဉာဏ်-ဂေါ-မဂ်-ဖိုလ် ၂/၃-ကြိမ်၊ ဘဝင်။

အနုလောမဉာဏ်နှင့်အာရုံ

မဂ်ရခါနီး မဂ္ဂဝိထိတွင် ပါဝင်သော ပရီကံ၊ ဥပစာ၊ အနုလုံ-အမည်ဖြင့် ဖြစ်သော ဝိပသောအော်စိတ် ၂-ကြိမ်၊ ၃-ကြိမ်ကို “အနုလောမဉာဏ်”ဟု ခေါ်သည်။ ယင်းဝိပသော စိတ်များသည် အနိစ္စစသောလက္ခဏာကို (အနိစ္စတိလက္ခဏာ-ဟူသော တေဘူးမကသခ္ပါရ)ကို အာရုံပြုသည်။

ဆောင် ။ ။ မဂ်ဖြစ်နီးလာ၊ အနိစ္စာဒို့၊ အာရုံရှိ၊ ပရီ-ဉာဏ်၊ ၈ ၃-ခု။

✓ တသောဝံ ပဋိပဇ္ဇာသာ ပန် (ပ) ပရီကမွှာပစာရာအနုလောမနာမေန ပဝတ္ထနီး။ (သို့ဟ)

ဝို့နာရိမိနိုးဝိပသော ။ ။ (မဂ်သို့ရောက်ကြောင်း (၀၀) မဂ်နှင့် နီးကပ်သောဝိပသော)

ဝိပသောညာက် ၁၀-ပါးတွင် အထွတ်အထိပ်သို့ ရောက်သော သခ္ပါရှုပေကွာညာက်နှင့် အနုလောမဉာဏ်။ ဤ ၂-ပါးကို “ဝို့နာရိမိနိုးဝိပသော”ဟု ခေါ်သည်။

မှတ်ချက်။ ။ သခ္ပါရှုပေကွာညာက်ကို စ, လယ်, ဆုံး သုံးပိုင်းပိုင်းပြီးလျှင် အနုလောမဉာဏ်နှင့် ကပ်နေသောအဆုံးပိုင်းကို “အထွတ်အထိပ်သို့ ရောက်သော သခ္ပါရှုပေကွာညာက်”ဟု မှတ်ပါ။ အနုလောမဉာဏ်ဟူသည်ကား = ပရီကမ်း၊ ဥပစာ၊ အနုလုံ-အမည်ရသော ဝိပသောညာက်များပင်တည်း။

ဂေါကြော် ။ ။ ပုံထုလော်အနွယ်ကို လွှမ်းမိုး၍ အရိယာအနွယ်ကို ဖြစ်ပွား စေတတ်သော ကြောင့် “ဂေါကြော်”မည်၏။ ယင်းဂေါကြော် ညာက်(စိတ်)သည် နိဗ္ဗာန်ကို အာရုံပြု၏။



(၇) ဉာဏ်သုန္တဝိသုဒ္ဓ = မင်ဉာဏ် ၄-ပါး

ဂေါကြွေဘု၏ အခြားမဲ့၌ မင်စိတ်တည်းဟူသော အပွနာကျဖြစ်သည်။ မင်စိတ် တစ်ကြိမ် ဖြစ်ရုံဖြင့်ပင် ဆိုင်ရာကိုလေသာပယ်သတ်မှုပြီးပြည့်စုံသောကြောင့် တစ်ကြိမ်သာ ဖြစ်ရှိထုံးစုံသည်။

မင်ကိစ္စ ၁၆-ချက်

ဆီမီးသည် အမျှင်ခွင့်းခြင်း၊ အလင်းဆောင်ခြင်း၊ ဆီကို ခန်းစေခြင်း၊ မီးစာကုန်စေခြင်း-ဟူသော ကိစ္စ ၄-ချက်ကို တစ်ပြိုင်နက်ပြုသကဲ့သို့ (ညပမာ) မင်စိတ်သည်လည်း -

- ၁။ ဒုက္ခသစ္ာကို ပိုင်းခြား၍ သိခြင်း
- ၂။ သမုဒ္ဒသစ္ာကို ပယ်ခြင်း
- ၃။ နိရောဓသစ္ာကို မျက်မျှက်ပြုခြင်း
- ၄။ မဂ္ဂသစ္ာကို ပွားများခြင်း ဤကိစ္စလေးချက်ကို တစ်ပြိုင်နက်ပြီးစေနိုင်သည်။
မင်စိတ်တိုင်း ဤ ကိစ္စ ၄-ချက်ကို ပြုကြသဖြင့် မင် ၄-ပါးအတွက် ကိစ္စ ၁၆-ချက် ဖြစ်ရသည်။

ဆောင်။ ။ သို့, ပယ်, ဆိုက်, ပွား၊ ကိစ္စ ၄-ပါး၊ ကျယ်ကား ၁၆-ချက်။
မျှောင်ပယ်, လင်းပြု။ ဆီခန်းမှာ မှတ်၍ မီးစာကုန်။

ဉာဏ်သုန္တဝိသုဒ္ဓ ။ ။ သီလဝိသုဒ္ဓစိသော အောက်ဝိသုဒ္ဓ ၆-ပါးကို အစဉ်အတိုင်း အားထုတ်ပြီးနောက် ဖြစ်ပေါ်စေထိုက်သော မင်ဉာဏ် ၄-ပါးကို (ကိုလေသာမှ စင်ကြယ်၍ သစ္ာလေးပါးကို တိုက်ရှိက်သိတတ်သောကြောင့်) “ဉာဏ်သုန္တဝိသုဒ္ဓ”ဟု ခေါ်သည်။

- ✓ ဆိုသုဒ္ဓကမေနော်၊ ဘာဝေတ္မာ့ စတုရို့စော်။
ဉာဏ်သုန္တဝိသုဒ္ဓ-နာမ မရွှေ့ ပုဂ္ဂစ်တိ။ (သံဃာ)



၃၇။ ပို့ခဲ့ပြီးသော ခကားရပ်များအကြ အခိုယာခခန်း တက်လှမ်းပံ့ လို့ရင်းအကျဉ်းချုပ်

- ၁။ မိမိဆိုင်ရာသီလများကို လုံခြုံစွာ စောင့်ထိန်းခြင်းဖြင့် သီလပိသုဒ္ဓဗြိ ဖြစ်နေရမည်။
- ၂။ မိမိစိတ်သန္တနှင့် နိုဝင်ရဏ်ကိုလေသာအညစ်အကြေး ကင်းစင်စေရန်ဥပစာရသမာဓိ၊ အပွဲနာသမာဓိတိုင်အောင် ထူထောင်ခြင်းဖြင့် စိတ္တဝိသုဒ္ဓဗြိဖြစ်နေရမည်။
- ၃။ “ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါးဟူသည်မရှိ နာမ်ရပ်သာလျှင် ရှိ၏”ဟု နာမ်နှင့်ရှုပ်ကို ပိုင်းခြား သိမြင်သော နာမရှုပပရိစ္စေးဘဏ်ဖြစ်ပေါ်လာခြင်းဖြင့်သတ္တယ်ဒို့အယူမှ စင်ကြယ် ခြင်း ဒီဋိဝိသုဒ္ဓဗြိဖြစ်ရမည်။
- ၄။ နာမ်ရှုပ်တို့ကို ပိုင်းခြားသိမြင်ပြီးနောက် ပဋိစ္စသမ္ပါဒ်နည်း၊ ပဋိနှုန်းနည်းတို့ဖြင့်ဆင်ခြင်ကာ နာမ်ရှုပ်တို့ဖြစ်နေခြင်းအကြောင်းရင်းကို သိမြင်သော ပစ္စယပ်ရိဂုဟ္မာဏ်ဖြစ် ပေါ်လာ သောအခါ ယုံမှားခြင်း ၈-ပါး / ၁၆-ပါးနှင့်တကွ အဟေတုကဒို့၊ ဝိသမဟေတုဒို့တို့မှ လွှတ်မြောက်စင်ကြယ်ခြင်းဟုသော ကျိုဝိတရဏ်ပိသုဒ္ဓဗြိဖြစ်လာမည်။
- ၅။ ၄င်းနောက် နာမ်ရှုပ်တို့ကို လက္ခဏာယာဉ် ၃-ချက်တင်၍ ရှုမှတ်ဆင်ခြင်ရမည်။
- ၆။ ဤသို့ သမ္မသန္မာဏ်ဖြင့် ရှုဆင်ခြင်၍ သမာဓိအားကောင်းလာသောအခါ ရှုပ်၊ နာမ်တို့၏ အဖြစ်အပျက်ကိုသာ မြင်သော ဥဒယွှုယ္မာဏ် ဖြစ်လာမည်။ ဥဒယွှုယ္မာဏ်ရင့်သန် လာသောအခါ အြောသ-စသော ဝိပသုနာညစ်ညားကြောင်း အန္တရာယ် ၁၀-ပါးနှင့် ကြံ့ရတတ်သည်။
- ၇။ ယင်းသို့ အန္တရာယ်ကြံ့တွေ့သောအခါ နောက်မဆုတ်ဘဲ ဆက်လက်အားထုတ်လျှင် မဂ်စစ်၊ ဖို့လ်စစ် မဟုတ်သေး-ဟု ပိုင်းခြားသိမြင်သော မရှိမရှုံးညားသုန္ဓိသုဒ္ဓဗြိဖြစ်လာမည်။
- ၈။ သို့ဖြစ်၍ မဂ်ဖို့လ်သို့ ရောက်ကြောင်းအကျင့်ကောင်းများဖြစ်သော ဝိပသုနာညာဏ် စဉ် ၉-ပါးအစဉ်အတိုင်း ပြန်လည်ထူထောင်အားထုတ်ခြင်းဖြင့် ပဋိပဒါညားသုန္ဓိသုဒ္ဓဗြိနှင့် ပြည့်စုံလာမည်။ (ဤသို့ရှုပေါ်ကွာညာဏ်အဆုံးပိုင်းနှင့် အနုလောမညာဏ် တို့သည် မဂ်သို့ မချွတ်ကေန် ရောက်စေတတ်သောကြောင့် ဝုဇာနာဂါမိနီ ဝိပသုနာ အမည်ရကြသည်။)
- ၉။ ၄င်းနောက် ပုံထုလ်အန္တယ်ကို ဖြတ်တောက်၍ အရိယာအန္တယ်သို့ သက်ဝင်သော ဂေါ်ကြေားသုညာဏ်၊ မဂ်ကိစ္စ ၄-ချက်ကို တစ်ပြိုင်နက် ဆောင်ရွက်နိုင်စွမ်းရှိသော သောတာ ပတ္တိမဂ်ညာဏ်နှင့် ကိုလေသာတို့ကို ပြီးအေးစေသော သောတာပတ္တိဖို့လ်ညာဏ်တို့သည် နိုဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အခါ “သောတာပန်အရိယာအစစ်အမှန်” ဖြစ်လေပြီ။



ဝိသုဒ္ဓ ၄-ပါးနှင့် ဉာဏ်စဉ် ၁၀-ပါးတွဲခြပ်ပုံ

- ၁။ သီလဝိသုဒ္ဓ, စိတ္တဝိသုဒ္ဓ, ဒီဂိုဝိသုဒ္ဓ, ကခါဝိတရဏဝိသုဒ္ဓစခန်းတို့၏ နာမ်ရုပ်တရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ-ဟူ မသုံးသပ်ရသေးသောကြောင့် သမ္မသနဉာဏ် မဖြစ်သေး။
- ၂။ မဂ္ဂါမဂ္ဂဉာဏ်သုနိဝိသုဒ္ဓစခန်း၏ကား သမ္မသနဉာဏ်နှင့် ဥဒယွာယဉာဏ် ရွှေပိုင်း တစ်စိတ် ဖြစ်၏။
- ၃။ ပဋိပဒါဉာဏ်သုနိဝိသုဒ္ဓစခန်း၏ ဥဒယွာယဉာဏ်, နောက်ပိုင်းတစ်စိတ်နှင့် ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီနဝါဉာဏ်, နိုဒ်ဒါဉာဏ်, မှုစိတ္တကမျတာဉာဏ်, ပဋိသီဉာဏ်, သခါရ့ ပော်ဉာဏ်, အနုလောမဉာဏ်တို့ဖြစ်ကုန်၏။
- ၄။ ဉာဏ်သုနိဝိသုဒ္ဓစခန်း၏ နိုဗာန်ကို အာရုံပြုရကား သခါရတရား၏ အနိစ္စ, ဒုက္ခ, အနတ္တ-ဟူ မရှုသောကြောင့် ဝိပသုနာဉာဏ် မလိုတော့ပြီ။

- ဆောင်။** ၁။ သီ, စိတ်, ဒီဂို, ကင်၊ ဤလေးအင်၊ ဉာဏ်စဉ် မဆိုင်သင့်။
- ၂။ မဂ္ဂါမဂ္ဂ၊ စခန်းကျလျှင်၊ သမ္မသန၊ ဉာဏ်အစနှင့် ဥဒယွာယံ၊ ရွှေပိုင်းဉာဏ်၊ အမှုန်ပါသဖြင့်။
- ၃။ ပဋိပဒါ၊ စခန်းကျသော်၊ ဥဒယလှိုင်း၊ နောက်အပိုင်းမှ စ-၍၏နှလုံး တိုင်အောင်ခြုံ၊ ဉာဏ်ကုန် ၉-ပါးဆင့်။

မင် ၄-ပါးနှင့် ပယ်သော အကုသိုလ်

- ၁။ သောတာပတ္တိမဂ်သည် ဒီဂို, ဝိစိကိစ္စာကို အကြွင်းမဲ့ပယ်သတ်သည်။ ကြွင်း ကိုလေသာ တို့၏ (အပါယ်သို့ လားစေတတ်သော) အပါယဂမနိယသတ္တိကိုလည်း ပယ်သည်။ ထိုကြောင့် သောတာပန်ပုဂ္ဂိုလ်သည် အပါယ်မသွားတော့ပဲ (၇)ဘဝထက်ပိုပြီး ကာမဘုံးပို့ ပဋိသန္ဓာ မနေတော့ပါ။
- ၂။ သကဒါဂါမိမဂ်သည် ရာဂ, ဒေါသ, မောဟ-တို့ကို နည်းပါးအောင် ခေါင်းပါးအောင် ပြုလုပ်၏။ အကြွင်းမဲ့ မပယ်။ ဤလူဘုံသို့ (တနည်း) ဤကာမဘုံသို့ ပဋိသန္ဓာအားဖြင့် တစ်ကြိမ်သာ လာရောက်မည့် သူဖြစ်သောကြောင့် “သကဒါဂါမိ”ဟူ ခေါ်သည်။
- ၃။ အနာဂတိမဂ်သည် ကာမရာဂနှင့် ဗျာပါဒကို အကြွင်းမဲ့ ပယ်၏။ ယင်းသို့ အကြွင်းမဲ့ ပယ်ပြီးဖြစ်၍ ကာမဘုံသို့ ပဋိသန္ဓာအားဖြင့် ပြန်မလာသောကြောင့် “အနာဂတိ”မည်၏။ ဒေါသပယ်ပြီးဖြစ်၍ ကြောက်ခြင်း၊ စိတ်ဆုံးခြင်းလည်း မရှိတော့။



၄။ အရဟတ္ထမဂ၏သည် ကြွင်းကျွန်သည့် ကိုလေသာအားလုံးကို အကြွင်းမဲ့ပယ်သည်။ ကိုလေသာ၊ အာသဝါကင်းရှင်းကြသဖြင့် လောက၍ အမြတ်ဆုံး အလှူခံပုဂ္ဂိုလ် “ရဟန်”ဖြစ်လေ၏။

“ဥပဒေမြို့မြို့” = ပထ္မနာ

သာသနာ ၃-ရပ်

၁။ ပရိယတ္ထိသာသနာ = စျောန်, မဂ်, ဖိုလ်, နိုဗ္ဗာန်ရရှိရေးနည်းလမ်းကမ်းများ။

၂။ ပဋိပတ္ထိသာသနာ = ပရိယတ်နည်းလမ်းစည်းကမ်းအတိုင်း စျောန်, မဂ်, ဖိုလ်, နိုဗ္ဗာန်ရရေး, ရောက်ရေးအတွက် ကျင့်ကြံပွားများမှု။

၃။ ပဋိဝေဓသာသနာ = စျောန်, မဂ်, ဖိုလ်, နိုဗ္ဗာန်အရသာခံစားမှု။

(က) သမထဘာဝနာကို ပွားများအားထုတ်ခြင်းကြောင့် စျောန်အဘိညာဉ်အရသာကို ခံစားရမည်။

(ခ) ဝိပဿနာဘာဝနာကို ပွားများအားထုတ်ခြင်းကြောင့် မဂ်, ဖိုလ်, နိုဗ္ဗာန်အရသာများ ခံစားရမည်။ ထိုကြောင့် သမထ, ဝိပဿနာ ၂-ဖြာသော ဘာဝနာကို ပွားများအားထုတ်ကြသဖြင့် သာသနာတွင် ရပိုင်ခွင့် အခွင့်ရေးကို လက်မလွှတ်တန်း ရယူနိုင်ကြပါစေကုန်သတည်း။

“ကုဒ် မေ ပုညံ ဗောဓိညာသု ပစ္စယော ဟောတူ”

A



သူတေသန်းပဋိဌာနာ

ကုမ္ပဏီ ပုညကမွန်၊ သီယံ ပပွဲမိ နိဗ္ဗာတိ။
အန္တရာ ဘတိဘတိသု၊ ဘဝ အဓိကပညပါ။

ကုမ္ပဏီ ပုညကမွန် = ဓမ္မခင်မင်၊ သူတေသန်းပုညကမွန်၊ ဖြူစ်ကောင်းကျိုး၊ ပွားတိုးစေရန်၊ ဆန္ဒမွန်ဖြင့်၊ လွန်စွာကြိုးကုတ်၊ အားထုတ်ပါရ၊ ကြိုကောင်းမှုကံစေတနာကြောင့်။

နိဗ္ဗာတိ = ရာဂ၊ ဒေါသ၊ မောဟတိန်ညီး၊ ဆယ်တစ်သီးသောမီးတို့၏။

ပပွဲမိ = ပြိုမြောက်မှုန်၊ ပြည်နိဗ္ဗာန်ကို။

သီယံ = အလျင်အမြန်၊ မနေ့ကန်ဘဲ။

ပခွဲမိ = မချွဲတ်မသွေ့၊ ရောက်ရပါလို၏။

အန္တရာ = နိဗ္ဗာန်မရမှု၊ အလိုလိုများ၊ သံသရာခရီးအကြားမျှ။

ဘတိဘတိသု = ဖြစ်တိုင်း၊ ဖြစ်တိုင်းသောဘဝတို့၌

ဘဝ-ဘဝါမိ = လောက+သာသန၊ နှစ်ဖြာ ကောင်းကျိုး၊ သယ်ပိုးနိုင်ရန်၊ ထော်မွန်ပေါ်၍၊ ပုဂ္ဂိုလ်မြတ်သည်။

ဘဝ-ဘဝါမိ = မှချုမသွေ့ ဖြစ်ရပါလို၏။

“သူတေသနကောင်းစာတ် တရားမြိုတ် လွှမ်းပတ်ကဗ္ဗာ တည်ခေါ်သော်”

31.12.2017

ဘဒ္ဒန္တသူခိုးလွှာဘိဝံသ

(နာယကချုပ်ဆရာတော်)

အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်၊ ရန်ကုန်။

၆၁-ရပ်ကွက်၊ စစ်တောင်းလမ်း၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်။

ရန်ကုန်တိုင်းဒေသကြီး။

ဖုန်း - ၀၉။ ၅၀၅၁၁၉၄, ၀၉၃၉၈၀၂၉၈၃၀

ဓက္ခာပ္ပနိဝင်ဝ

Dhamma Download ဒီသာဓရ

သင်တန်းသား / သူများအား

ပိုချသင်ကြားအပ်သာ

ရန်ကုန်မြို့၊ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်

စစ်တွေမြို့၊ ရခိုင်ပြည်နယ် ဓမ္မာစရိယတက္ကသိုလ်

လှည်းကူးမြို့၊ ဓမ္မာစရိယဉ်ကျောင်းတိုက် နာယကချုပ်ဆရာတော်

ဘဒ္ဒန္တသူခိုတ္ထဘာဘိဝံသ

၅၁

ရိုဗ္ဗာဂ်လမ်းပြ

ဝိသုဒ္ဓမဂ္ဂအဋ္ဌကထာသင်တန်း

(23. 24.25.30.31 - 12 - 2017)